

မှတ်, စမ္း, မှန်သာသာတို့၏  
အံသကြည်ညိုဖွယ် ထူးခြားချက်များကို  
ခေတ်အမြင်ဖြင့်ရှုပြင်ပါလေ့



နောက်အမြင်နှင့်သိမှတ်စုရေ

# နှုတ်သာသာအကျဉ်း ဒေဝါက်တာမင်းတင်မွန်

Nārada Mahā Thera  
Buddhism in a Nutshell

# ၁၆ အမြင်နှင့်သိမုတ်စွာ ပုဒ္ဓဘာသာဘဏ္ဍား

ပုဒ္ဓသည် နတ်ဘုရားလော၊ ကယ်တင်ရှင်လော။  
ပုဒ္ဓသည် လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦး  
ဆိုပါလား။

ပုဒ္ဓသည် အသုန်ပညာလော၊ ဘာသာတရားလော။

ပုဒ္ဓဘာသာ၏ အခိုကထူးခြားချက်များက ဘာတွေလဲ။  
ကမ္မနိယာမက မိမိ၏ဘဝကြံဗျာကို မိမိဖန်တီးတယ် ဆို  
ပါလား။

အတိတ်ဘဝ၊ နောင်ဘဝများ ရှိခြင်းကို ဘယ်လိုယုံ  
ကြည့်ရမလဲ။

လောကမှာ ဆင်းရွှေကွာအလုံးစုံက ဘယ်လိုပေါ်ပေါက်  
လာသလဲ။

ကမ္မာတွေးခေါ်ရှင် စိတ်ပညာရှင်များက အနတ္ထဝါဒကို  
ဘယ်လိုမြင်သလဲ။

ကမ္မာလောကတစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်  
နေတယ် ဆိုပါလား။

နိဗ္ဗာန်ကို အသိမော့၊ စိတ်ပညာ၊ ကိုယ်ကျင့် ပညာ  
ရှုထောင့်အသီးသီးမှ ဘယ်လိုရှုမြင်သလဲ။

နိဗ္ဗာန်သို့ သွားရောက်နိုင်တဲ့လမ်းက ဘာလဲ၊ ဘယ်လို  
သွားရမလဲ။

အဖြေများကို ကြုံစာအုပ်၌ ရာဖွေကြည့်ပါ။  
**ဒေါက်တာမင်းတင်မွန်**

*Buddhism in a Nutshell*  
by  
*Nārada Mahā Thera*

အမြတ်အမြင်နှင့် သိမှတ်စုစု  
ပုဒ္ဓဘာသာအကျဉ်း  
ဒေါက်တာမင်းတင်မွန်



မြန်မာစာနာ စာပေပြန်ချိရေး  
တိုက် ၁၅၊ အဆိုး ၁၉၊ ဦးဝိဇယရိုင်လွှာ  
အိမိန္ဒယ်၊ ရန်ကုန်မြို့၊ ရန်း၊ ၂၀၁၁

၁၉၄၆ပြုချက်အမှတ် (၄၃၄/၂၀၀၀)(၆)  
မျက်နှာဖုံးခြင့်ပြုချက်အမှတ် (၄၄၈/၂၀၀၀)(၇)

ပုဂ္ဂိုလ်

၂၀၀၀ခုနှစ်၊ ဧပြီလ၊ ပထမအကြမ်း၊ အပ်ရေ - ၅၀၀

ထုတ်ဝေသူ

မင်းတေဇာမွန်၊ ရတနာမင်းတေပး (၃၄၅၅)

တိုက် ၁၅၊ အခန်း ၁၉၊ ဦးဝါးလိုဏ်ရာ

ဒဂုံးမြို့၊ ရန်ကုန်။

အတွင်းတေသားရှုံး မျက်နှာဖုံး ပုဂ္ဂိုလ်သူ

ဦးတင်မောင်ဝင်း၊ သင်းလုံဝင်း ပုဂ္ဂိုလ်တိုက် (၀၅၉၄၆)

အမှတ် (၁) မိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်

ဒဂုံးမြို့၊ ရန်ကုန်။

ကွန်ပူးတာစာ

ခွန်မျိုး

ပြန်မြို့ရေး



မြန်မာရတနာစာ

တိုက် ၁၅၊ အခန်း ၁၉၊ ဦးဝါးလိုဏ်ရာ

ဒဂုံးမြို့၊ ရန်ကုန်။ ဖုန်း ၀၁-၂၈၆၆၁၀

တန်ဖိုး - ၇၀၀ ကျပ်

## **CONTENTS**

Preview	7
Preface	17
Chapter 1 The Buddha	19
Chapter 2 The Dhamma	45
Is it a Philosophy?	
Chapter 3 Is Buddhism a Religion?	67
Chapter 4 Is Buddhism an Ethical System?	83
Chapter 5 Some Salient Features of Buddhism	92
Chapter 6 Kamma or The Law of Moral Causation	120
Chapter 7 Re-birth	151
Chapter 8 Paticca Samuppāda	171
Chapter 9 Anatta or Soul-lessness	183
Chapter 10 Nibbāna	204
Chapter 11 The Path To Nibbāna	214

## မာတိကာ

အမှာစာ	၅
အကြိမိတ်ဆက်	?
စကားချီး	၁၈
အခန်း (၁) မြတ်ယွဲ	၁၉
အခန်း (၂) မြတ်ဓမ္မ	၄၅
ဓမ္မသည် အတွေးအမြင်စနစ်တစ်လျှို့လော	
အခန်း (၃) ယွဲဘာသာသည် ဘာသာတရားတစ်ခုလော	၆၇
အခန်း (၄) ယွဲဘာသာသည်	
ကိုယ်ကျင့်တရားစနစ်တစ်ခုလော	၇၃
အခန်း (၅) ယွဲဘာသာ၏ အဓိကထူးခြားချက်များ	၉၂
အခန်း (၆) က သို့မဟုတ်	
ကိုယ်ကျင့်အကြောင်းတရားနိယာမ	၁၂၀
အခန်း (၇) ပြန်လည်မွေးဖွားခြင်း	၁၅၁
အခန်း (၈) ပင့်စွဲသမျှပါဝ်တရားတော်	၁၇၁
အခန်း (၉) အနတ္ထ သို့မဟုတ် ဝိဉာဏ်မရှိခြင်း	၁၈၃
အခန်း (၁၀) နိဗ္ဗာန်	၂၀၄
အခန်း (၁၁) နိဗ္ဗာန်သို့သွားရာလမ်း	၂၁၄

## အမှား

'Buddhism in a Nutshell' စာအပ်ကို ရေးသားသူ ဘဒ္ဒန္တနာရဒ မဟာထေရသည် သီရိလာက်ဗုဒ္ဓဝင်း၊ ကိုယ်ဘိမို့။ ဝဇီရာရာမ ကျောင်းတိုက်၏ ပစာနဲ့ နာယကဆရာတော်ဖြစ်ပြီးလျှင် ထေရဝါဒ ဗုဒ္ဓသာသနာ၏ အာဇာနည်တစ်ပါး ဖြစ်တော်မူ၏။

ဆရာတော်သည် ပိဋကတ်သုံးပုံကို နှဲစပ်ကျွမ်းကျင်ပြီးလျှင် အနောက်တိုင်းစိတ်ပညာ၊ ဒဿနိကဗေဒ၊ ခေတ်စာပေများနှင့်လည်း အကျွမ်းဝင်သူဖြစ်၏။ ဆရာတော်၏ ထူးခြားချက်မှာ ထေရဝါဒဗုဒ္ဓဘာသာကို ခေတ်အမြင်နှင့်ယဉ်ဌျော်၍ ရှင်းရှင်းလင်းလင်း ထိထိမိမိ ဟော ပြော ရေးသားနိုင်ခြင်းဖြစ်၏။ ဒေသခံဘာသာစကားနှင့်သာမက အကိုလိပ်ဘာသာနှင့်လည်း နိုင်နိုင်နှင်းနှင်း လှလှပပ ပြောဆိုရေးသား နိုင်၏။

ဆရာတော်ရေးသားသည့် ဤစာအပ်၏ ယုဒ္ဓဘာသာ၊ The Buddha and His Teachings, The Buddha Dhamma, A Manual of Abhidhamma စသော စာအပ်များသည် ကမ္မာတစ်ဝန်းလုံးရှိ

ဗုဒ္ဓဘာသာအသိင်းအဝန်းများ၏ ရေပန်းစားလျက်ရှိရှိ၏။ ဆရာတော်၏ မနေမနားဟောပြောရေးသားမှူးတို့ကြောင့် ထေရဂါဒ်အဗုဒ္ဓဘာသာ အကြောင်းကို ကောင်းကောင်းသောပေါက်လာပြီးလျှင် ဗုဒ္ဓဘာသာ ဝင်အဖြစ်ကို ခံယူကြသော လူအပေါင်းမှာလည်း မနည်းလျချေ။ ဆရာတော်သည် ကြီးကျယ်ထင်ရှားသော ကမ္မာသာသနပြုပုဂ္ဂိုလ်တစ်ဦး ပါတည်း။

ယခုဗုဒ္ဓအုပ်ငယ်ကို ဖတ်ရှုကြည့်လျှင် ထေရဂါဒ်အဗုဒ္ဓဘာသာ ကို ခေတ်အမြင်၊ ဘာသာရပ်များစွာ ပညာရှင်များစွာတို့၏ အမြင်များနှင့် ပေါင်းစပ်၍ မြှင့်မြှင့်ဆိုင်ဆိုင် လူလှပပ စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားတင်ဆက်တတ်သော ဆရာတော်၏ ဉာဏ်စွမ်းရည် ကို နှစ်ခြိုက်စွာ ချိုးကျိုးမိပါလိမ့်မည်။ အကြိုမိတ်ဆက်တွင် ဖော်ပြုထားသည့် စာပိုဒ်အချို့ကို မြည်းစမ်းကြည့်လျှင်ပင် ဆရာတော်၏ ရေးဟန်ကို ခန့်မှန်းနိုင်ပါသည်။

'Buddhism in a Nutshell' စာအုပ်ကလေးကို ကျွန်ုပ်တော် အကြိုမိများစွာ ဖတ်ရှုခဲ့ပါသည်။ ဖတ်ရှုတိုင်းလည်း ပိတ်လျှမ်းကာနှစ်သက်အားရမိပါသည်။ အသိပညာတိုး၍ အမြင်သစ်ကိုလည်း ရရှိပါသည်။ ကျွန်ုပ်တော်နည်းတူ မြန်မာပြည်သူ မဗ္ဗာမိတ်ဆွေအပေါင်းတို့ ဖတ်ရှုနိုင်ရန် မှန်ကန်တိကျစွာ ကြိုးပမ်းသာသာပြန်ဆို၍ မူရင်းနင့် အတူ ပရီသတ်အပေါင်းတို့ထဲ ယခုတင်ဆက်လိုက်ပါပြီ။

မဗ္ဗာမိတ်ဆွေအပေါင်းတို့ထဲ ယောဂါဒ်အဗုဒ္ဓဘာသာကို ပိုမိုကြည့်ညီလေး မြတ်နိုင်ကြပါစေ။

## PREVIEW

### අග්‍රසිත්වා

The Buddha was a human being. As a man He was born, as a man He lived, and as a man His life came to an end. Though a human being, He became an extraordinary man (*Acchariya Manussa*), but He never arrogated to Himself divinity. (P.26)

මූල්‍යවාසින් ලැබා:තර්තී:ප්‍රත්‍යාවන්දාන් අනු ලැබා:තර්තී:  
අප්‍රත්‍යාවන්දාන් ලැබා:තර්තී:අප්‍රත්‍යාවන්දාන් ප්‍රත්‍යාවන්දාන් ලැබා:තර්තී:  
අප්‍රත්‍යාවන්දාන් වූ.වාංගී ආස්‍යා:වත්තෝරු මුණ්ධාන් || ලැබා:තර්තී:  
ප්‍රත්‍යාවන්දාන් වූ.වාංගී ආස්‍යා:වත්තෝරු මුණ්ධාන් || එහි වූ.වාංගී වූ.වාංගී  
වූ.වාංගී: (ඇතුළත් මූල්‍යවාසින් ප්‍රත්‍යාවන්දාන් ප්‍රත්‍යාවන්දාන් මුණ්ධාන් || වූ.වාංගී වූ.වාංගී  
ක්‍රියාත්මක ප්‍රත්‍යාවන්දාන් මුණ්ධාන් ප්‍රත්‍යාවන්දාන් මුණ්ධාන් || (කො-ජු)

The Buddhas point out the path, and it is left for us to follow that path to obtain our purification.

*"To depend on others for salvation is negative, but to depend on oneself is positive."* Dependence on others means a surrender of one's effort. (P.29)

မြတ်စွာဘုရားတို့သည် လျောက်လမ်းရန်လမ်းကို အျော်ဖြတ်  
မူကြ၏။ ထိုလမ်းအတိုင်း လျောက်လျှမ်း၍ သံသရာဝင်ဆင်းရမှ  
လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းရန်မှာ ကျွန်ုပ်တို့၏တာဝန်သာ  
ဖြစ်၏။

“သံသရာမှ လွတ်မြောက်ရေးအတွက် သူတစ်ပါးတို့အား မိုးခိုး  
အားထားခြင်းသည် အပြုသဘောမဆန်ပါ။ မိမိကိုယ်ကို မိုးခိုးအား  
ထားခြင်းသည်သာ အပြုသဘောဆန်၏။” သူတစ်ပါးတို့အား မိုးခိုး  
အားထားခြင်းသည် မိမိ၏လုံလကို လျှော့ချုပ်ခြင်းဖြစ်၏။ (နာ-၂၉)

The Dhamma is that which really is. It is the Doctrine of Reality. It is a means of Deliverance from suffering, and Deliverance itself. Whether the Buddhas arise or not, the Dhamma exists. It lies hidden from the ignorant eyes of men, till a Buddha, an Enlightened One, realizes and compassionately reveals it to the world. (P.89)

ဓမ္မသည် အမှန်တကယ်ရှိသောတရား ဖြစ်၏။ ဓမ္မသည် အစစ်  
အမှန်ရှိသောတရား (ပရမတ္တတရား) တို့၏ အကြောင်းကို ဟောကြား

ထားသော တရား တော်ဖြစ်၏။ ဓမ္မသည် ဆင်းရဲခွက္ဗမ္မလွတ်မြောက် စေသော နည်းလမ်းတစ်ရပ်ဖြစ်ပြီး လျင် ဆင်းရဲမှ လွတ်မြောက်ခြင်း (နိုဗ္ဗာန်) သည်လည်း ဓမ္မပင်ဖြစ်၏။ ဗုဒ္ဓမြတ်စွာဘုရားတို့ ပွင့်ပေါ် သည်ဖြစ်စေ မပွင့်ပေါ်သည်ဖြစ်စေ ဓမ္မသည် အမြဲတည်ရှိနေမည်သာ ဖြစ်၏။ ဓမ္မသည် လူသားတို့၏ အဝိဇ္ဇာမျက်လုံးများနှင့်ကြည့်၍ မမြင် နိုင်အောင် ငပ်လျှိုး ကွယ်ရှုက်လျက် တည်ရှိ၏။ တရားအလုံး နှုန်းမြတ် မြတ် အစွမ်းဖြင့် ထိုးထွင်းသိမြင်တော်မူသော သဗ္ဗညျှတာဘုရားရှင်တစ်ဆူ ဆူ ပွင့်ထွန်းပေါ်ပေါက်လာသောအခါ၌ သာ မဟာကရဏာတော်ဖြင့် ကမ္မာလောကသို့ ဓမ္မကို ဖွင့်လှစ်ဟောပြပေးတော်မူသည်။ (နာ-၉၀)

Buddhism no doubt accords with science, but both should be treated as parallel teachings, since one deals mainly with material truths while the other confines itself to moral and spiritual truths. The subject matter of each is different. (P.64)

ဗုဒ္ဓဘာသာသည် သိပ္ပံပညာနှင့်ကိုက်ညီကြောင်းမှာ ယုံမှားဖွယ် မရှိချေ။ သို့သော ငင်းတိုကို မျဉ်းပြိုင်အတိုင်းသွားနေကြသော သင်ပြ မူနှစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။ အဘယ့်ကြောင့်ဆိုသော သိပ္ပံ ပညာသည် ရပ်ပိုင်းဆိုင်ရာအမှန်တရားများနှင့် အမိကသက်ဆိုင်၍ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာအမှန်တရား များကို အလေးထားသောကြောင့်ဖြစ်၏။ ဘာသာရပ်အကြောင်း အရာနှစ်မျိုးမှာ ကွဲပြားနေကြ၏။ (နာ-၆၄)

Buddhism cannot strictly be called a mere

philosophy because it is not merely the 'love of, inducing the search after, wisdom.' Buddhism may approximate a philosophy, but it is very much more comprehensive. (P.66)

တိတိကျကျဆိုရလျှင် ဗုဒ္ဓဘာသာသည် ဒဿနိကပညာရပ်  
တစ်ခုမျှသာဖြစ်သည်ဟု မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ  
ဘာသာသည် ဒဿနိကဖော်ကဲသို့ 'ဉာဏ်ပညာကိုမြတ်နီး၍' ဉာဏ်  
ပညာကို ရှာဖွေခြင်း'မျှ မဟုတ်သောကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာ  
သည် ဒဿနိကဖော်နှင့် နီးကပ်ဆက်စပ်နေပါလိမ့်မည်။ သို့သော်  
ဒဿနိကဖော်ထက် များစွာပို၍ ကျယ်ဝန်းပြီး ပို၍ပြည့်စုံပါသည်။  
(နာ-၆၆)

Philosophy deals mainly with knowledge and is not concerned with practice; whereas Buddhism lays special emphasis on practice and realization. (P.66)

ဒဿနိကဖော်သည် အသိပညာရရှိရေးကို အခိုကအလေးထား  
၍ လက်တွေ့လေ့ကျင့်ခြင်းကို အလေးမမူပါ။ ဗုဒ္ဓဘာသာကမှ လက်  
တွေ့ လေ့ကျင့်ခြင်းနှင့် ဘဝနာမယဉာဏ်ဖြင့် ထိုးထွင်းမြင်သိခြင်း  
ကို အထူးအလေးအနက်ပြုပါသည်။ (နာ-၆၆)

Buddhism is much more than an ordinary moral teaching. Morality is only the preliminary stage on the Path of Purity, and is a means to an

end, but not an end in itself. The base of Buddhism is morality, and wisdom is its apex. (P.84)

ဗုဒ္ဓဘာသာသည် သာမဏ်ကိုယ်ကျင့်တရားသင်ကြားပေးခြင်း  
ထက် များစွာပိုပါသည်။ ကိုယ်ကျင့်တရားသည် စိတ်ဖြူစင်စေရေး  
လမ်းစဉ်၌ ပဏာမအဆင့်မျှသာ ဖြစ်သည်။ ငင်းသည် ပန်းတိုင်သို့  
တက်လျမ်းရန် နည်းလမ်းတစ်ခုသာဖြစ်ပြီးလျှင် ငင်းကိုယ်တိုင်က  
ပန်းတိုင်မဟုတ်ပါ။ ဗုဒ္ဓဘာသာ၏ အောက်ခြေသည် ကိုယ်ကျင့်သို့လ  
ဖြစ်ပြီးလျှင် ဉာဏ်ပညာသည် ဗုဒ္ဓဘာသာ၏ အထွေတ်ဖြစ်၏။ (နာ-၈၄)

The Four Noble Truths can be verified by experience. Hence the Buddha Dhamma is not based on the fear of the unknown, but is founded on the bedrock of facts which can be tested by ourselves and verified by experience. Buddhism is, therefore, rational and intensely practical. (P.101)

အရိယသစ္ာလေးပါးကို ကိုယ်ပိုင်အတွေ့အကြံဖြင့် မှန်ကန်  
ကြောင်း သက်သေပြနိုင်၏။ သို့ဖြစ်၍ ဗုဒ္ဓတရားတော်သည် မသိနိုင်  
သော ပုဂ္ဂိုလ်တစ်ဦးကို ကြောက်ရှုံးနေရသည့် ကြောက်ရှုံးမှုအပေါ်တွင်  
အခြေမခဲ့ဘဲ ကျွန်ုပ်တို့ကိုယ်တိုင် စမ်းသပ်နိုင်ပြီး ကိုယ်ပိုင်အတွေ့  
အကြံဖြင့် မှန်ကန်ကြောင်း သက်သေပြနိုင်သော အမှန်တရားအချက်  
အလက်များဟုသည့် ကျောက်ဆောင်ပေါ်တွင် အုတ်မြစ်ချထားခြင်း  
ဖြစ်သည်။ သို့အတွက် ဗုဒ္ဓဘာသာသည် ကျိုးကြောင်းညီညွတ်၍  
အလွန်တရားလက်တွေ့ကျပါသည်။ (နာ-၁၀၂)

It was the Buddha who first attempted to abolish slavery and vehemently protested against the degrading caste system which was firmly rooted in the soil of India. In the Word of the Buddha it is not by mere birth one becomes an outcast or a noble, but by one's actions. Caste or colour does not preclude one from becoming a Buddhist or from entering the Order. (P. 108)

ကျွန်ုင်စနစ်ကို ပယ်ဖျက်ရန် ပထမကြီးပမ်းသူမှာ ဗုဒ္ဓမြတ်စွာဖြစ်သည်။ အိန္ဒိယမေ့ထဲ၌ စွဲမြတ်စွာ အမြတ်တွယ်နေသော ဂဏ်ညီးကော်သည်။ အတ်စနစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူမှာလည်း ဗုဒ္ဓမြတ်စွာပင် ဖြစ်သည်။ မြတ်စွာဘုရား၏ စကားတော်အရ လူတစ်ယောက်သည် မွေးဖွားလာခြင်းမျှဖြင့် အပယ်ခံရသူ သို့မဟုတ် မြင့်မြတ်သူဖြစ်လာသည် မဟုတ်၊ သူ၏ပြုလပ်ချက်များကြောင့်သာ ယုတ်ညုံသူ သို့မဟုတ် မြင့်မြတ်သူဖြစ်လာခြင်းဖြစ်သည်။ အမျိုးအတ်နှင့် အသားအရောင်တို့သည် လူတစ်ယောက်အား ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာရန် သို့မဟုတ် ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဟန် အတားမဖြစ်စေပါ။ (နှာ-၁၀၈)

To a Buddhist there is no far or near, no enemy or foreigner, no renegade or untouchable, since universal love realised through understanding has established the brotherhood of all living beings. A real Buddhist is a citizen of the world. He regards

the whole world as his motherland and all human beings as his brothers and sisters. (P.118)

ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် ဝေးသူ သို့မဟုတ် နီးသူ, ရန်သူ သို့မဟုတ် နိုင်ငံခြားသား, သစ္စာဖောက်သူ သို့မဟုတ် ကတ်အနိမ့် ဆုံးလူသား စသည်ဖြင့် ခွဲခြားခြင်းမပြုပါ၊ အကြောင်းကား နားလည် ခြင်းမှတစ်ဆင့် သိရှိရသော စကြေဝြာမေတ္တာသည် သတ္တဝါအားလုံး ကို ညီအစ်ကိုများဖြစ်အောင် တည်ထောင်ပေးထားသောကြောင့် ဖြစ်၏။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကမ္မာကြီး၏နိုင်ငံသား တစ်ဦးဖြစ်၏။ သူသည် ကမ္မာတစ်ခုလုံးကို သူ၏မိခင်နိုင်ငံဟု မှတ်ယူပြီးလျှင် လူသားအားလုံးကိုလည်း သူ၏ညီအစ်ကိုမောင်နှမများ ဟု မှတ်ယူ၏။ (နာ-၁၁၈)

Buddhism is, therefore, unique, mainly owing to its tolerance, non-aggressiveness, rationality, practicability, efficacy and universality. It is the noblest of all unifying influences and the only lever that can uplift the world. (P.118)

ဗုဒ္ဓဘာသာသည် အခိုကအားဖြင့် ငင်း၏ သည်းခံနိုင်မှု, ရန်မလိုမှု, ကျိုးကြောင်းညီညွတ်မှု, လက်တွေကျမှု, အာနိသင်ထက်မြက် မူနှင့် အနှစ်စကြေဝြာအတိုင်းအတာဖြင့် မှန်ကန်မှတိကြောင့် အတု မရှိသောဘာသာ ဖြစ်သည်။ ငင်းသည် ညီညွတ်စည်းလုံးအောင် ပေါင်းစည်းပေးသည် အရှိန်အဝါဒမ်းအားများအနက် အမွန်မြတ်ဆုံး စွမ်းအားဖြစ်ပြီးလျှင် ကမ္မာလောကကို အဆင့်မြင့်တင်ပေးနိုင်သည့် တစ်ခုတည်းသောမောင်းတံဖြစ်ပေ၏။ (နာ-၁၁၉)

To the unique credit of Buddhism it must be said that throughout its peaceful march of 2500 years no drop of blood was shed in the name of the Buddha, no mighty monarch wielded his powerful sword to propagate the Dhamma, and no conversion was made either by force or by repulsive methods. Yet, the Buddha was the first and the greatest missionary that lived on earth. (P. 103)

ဗုဒ္ဓဘာသာ၏ အတုမရို့သော ဂုဏ်တစ်ရပ်မှာ ဗုဒ္ဓဘာသာသည်  
နှစ်ပေါင်း ၂၅၀၀ ကျော်ကြာအောင် ၉၆၇။၁၇၃၇၁၍ ချိတက်လာသည့်  
ကာလတစ်လျှောက်လုံး၌ ဗုဒ္ဓအမည်ဖြင့် သွေးတစ်စက်မျှ မမြစ်ရ  
ခြင်း၊ မရှိ၊ ဘုန်းတန်ခိုးကြီးမားသော မည်သည့်ကရာဇ်ဘရင်တစ်ပါး  
ကမျှ ဓားမိုး၍ ဓမ္မကိုဖြန့်ချိခြင်း၊ မရှိ၊ စက်ဆုပ်ဖွယ်ရာ နည်းများဖြင့်  
သို့မဟုတ် အတင်းအဓမ္မ နည်းဖြင့် ဘာသာကူးပြောင်းစေခြင်းကို  
လည်း ပြုလပ်ခဲ့ခြင်း၊ မရှိ ဟူသော အချက်ပေတည်း၊ သို့စေကာမူ ဗုဒ္ဓ  
မြတ်စွာသည် ဤကမ္မာပေါ်တွင် နေထိုင်ခဲ့ကြသော လူများ၊ အနက်  
ပထမဥိုးဆုံးနှင့် အကြီးကျယ်ဆုံးသော သာသနာပြုပုဂ္ဂိုလ်ဖြစ်ပေ၏။  
(နာ-၁၀၃)

**Lord Russell** remarks - "Of the great religions of history, I prefer Buddhism, especially in its earliest forms, because it has had the smallest element of persecution." (P. 104)

နှစ်ဆယ်ရာစုနှစ် အက်လိပ်တွေးခေါ်ရှင်ကြီး ထော်ရတ်ဆယ်လဲ  
က ဤလို့မှတ်ချက်ချက် – “ကမ္မာသမိုင်းလာ ဘာသာတရားကြီးများ  
အနက် ဗုဒ္ဓဘာသာကို ကျွန်ုပ်အနှစ်သက်ဆုံးပါပဲ၊ အထူးသဖြင့် ရှေး  
အကျေဆုံး အသွင်သွော်နှင့် ဗုဒ္ဓဘာသာကို ကျွန်ုပ်ပိုပြီးနှစ်သက်  
ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာမှာ အခြားဘာသာဝင်  
များကို ရက်စက်စွာနိုင်ကွပ်မဲ အနည်းဆုံးပါရှိလို့ ဖြစ်ပါတယ်။”  
(နာ-၁၀၄)

**Nibbāna** is not situated in any place nor is it a sort of heaven where a transcendental ego resides. It is a state which is dependent upon this body itself. It is an attainment (Dhamma) which is within the reach of all. Nibbāna is a supramundane state attainable even in this present life. (P.208)

နိဗ္ဗာန် သည် မည်သည့်နေရာတွင်မျှ မတည်ရှိပါ။ လူ၏ အသိ  
ညာ၏ကို ကျော်လွန်သော အတွက် နေထိုင်ရာ ကောင်းကင်ဘုံတစ်မျိုး  
လည်း မဟုတ်ပါ။ ဤခန္ဓာကိုယ်ပေါ်တွင်ပင် တည်ခို့နေသောအခြား  
အနေတစ်ရပ်ဖြစ်၏။ (မဂ်ညာ၏ရရှိသည့်အခါ လက်ရှိရပ်နာမ်ဖြင့်  
နိဗ္ဗာန်ကို မျက်မှာက်ပြုနိုင်၏။) နိဗ္ဗာန်သည် စွမ်းဆောင်နိုင်သော  
ပုဂ္ဂိုလ်အားလုံးတို့ လက်လှမ်းမိသည့် ရယူနိုင်မှု (ဓမ္မ) တစ်မျိုးလည်း  
ဖြစ်၏။ နိဗ္ဗာန်သည် လောကုတ္တရာတရားတစ်မျိုးဖြစ်ပြီးလျင် ပစ္စာပွန်  
ဘဝ္မာပင် နိဗ္ဗာန်ကို ရယူနိုင်၏။ (နာ-၂၀၈)

In the words of Sir Edwin Arnold:-

"If any teach Nirvāna is to cease

Say unto such they lie.

If any teach Nirvāna is to live

Say unto such they err."

သာအန်ဝင်အနီးလ် ၏ စကားလုံးများနှင့် ပြောရလျှင်-

"တစ်ခုတစ်ယောက်က နိမ္မာန်သည် ချုပ်ဇွမ်းဖို့ဖြစ်သည်ဟု  
သင်ပြုလျှင်

ထိုသူအား သင် လိမ့်ညာသည်ဟု ပြောလိုက်ပါ။

တစ်ခုတစ်ယောက်က နိမ္မာန်သည် နေထိုင်ဖို့ဖြစ်သည်ဟု  
သင်ပြုလျှင်

ထိုသူအား သင်မှားပြီဟု ပြောလိုက်ပါ။"

From a metaphysical standpoint Nibbāna is deliverance from suffering. From a psychological standpoint Nibbāna is the eradication of egoism. From an ethical standpoint Nibbāna is the destruction of lust, hatred and ignorance. (P.210)

အဘိဓမ္မရှုထောင့်မှုကြည့်လျှင် နိမ္မာန်သည် ဝင်ဆင်းခဲ့မှုလွှာ  
မောက်ခြင်းဖြစ်၏။ စိတ်ပညာရှုထောင့်မှုကြည့်လျှင် နိမ္မာန်သည်  
အတ္ထကို ပယ်ဖျက်ခြင်းဖြစ်၏။ ကိုယ်ကျင့်စာရိတ္ထရှုထောင့်မှုကြည့်  
လျှင် နိမ္မာန်သည် ရာဂ, ဒေါသနှင့် မောဟ ကိုလေသာများကို ပယ်  
သတ်ခြင်းဖြစ်၏။ (နှာ-၂၀)

## **PREFACE**

'Buddhism in a Nutshell' first appeared in 1933. Since then several editions were published by various philanthropic gentlemen for free distribution.

For a fuller exposition of the subjects dealt with here, readers are kindly requested to read the revised and enlarged edition of "The Buddha and His Teachings," published in 1980.

Permission may freely be obtained to reprint or to translate this book.

**NĀRADA**

Vajirāma

Colombo, Sri Lanka.

7<sup>th</sup> May, 1982

## စကားမျိုး

*'Buddhism in a Nutshell'*(ဗုဒ္ဓဘာသာအကျဉ်းချုပ်) စာအပ်ကို ၁၉၃၃ ခုနှစ်၌ ပထမအကြိမ် ပုဂ္ဂိုလ်ထဲတ်ဝေခဲ့၏။ ထိအချိန်မှစ၍ လူလူချင်းမေတ္တာထား၍ ပရဟိတအကျိုး၊ သယ်ပိုးလိုကြသောပုဂ္ဂိုလ်အမျိုးမျိုးတို့က ဓမ္မဒါနဖြန့်ချိရန်အတွက် ဤစာအပ်ကို အကြိမ်များစွာ ပြန်လည်တည်းဖြတ်ပြီး ထဲတ်ဝေခဲ့ကြပါသည်။

ဤစာအပ်တွင် ရေးသားဖော်ပြထားသော အကြောင်းအရာများကို ပိုမိုပြည့်စုံစွာ ချွဲထွင်ရှင်းလင်းရေးသားထားခြင်းကို ဖတ်ရှုလို လွှဲပ် ဤစာအပ်ရေးသားသူ ဆရာတော်ကိုယ်တိုင် ရေးသား၍ ပြန်လည်တည်းဖြတ်ချွဲထွင်ထားကာ ၁၉၈၀ ခုနှစ်တွင် ပုဂ္ဂိုလ်ထဲတ်ဝေခဲ့သည် *'The Buddha and His Teachings'*(မြတ်ဗုဒ္ဓနှင့်သူ၏သင်ပြချက်များ) စာအပ်ကို ဖတ်ရှုကြရန် မေတ္တာရှုထား၍ အုပ်ပါသည်။

ဤစာအပ်ကို ပြန်လည်ပုဂ္ဂိုလ်ရန်နှင့် ဘာသာပြန်ဆိုရန်အတွက် ခွင့်ပြချက်ကို လွှတ်လွှတ်လပ်လပ်တောင်းခံနိုင်ပါသည်။

ဝနီရာရာမ ဇော်  
ကိုလဲဘို့၊ သိရိုလက္ခ  
၁၉၂၂ ခုနှစ်၊ မဲလ ၇ ရက်

သရာတော် ဘဒ္ဒန္တ မာရာ

## **BUDDHISM IN A NUTSHELL**

**ဗုဒ္ဓဘာသာအကျဉ်းချုပ်**

*Namo Tassa Bhagavato Arahato  
Sammā Sambuddhassa*

နမော တသေ ဘဂဝတော အရဟတော သမ္မဘသမ္မဒ္ဒသေ

**Chapter I**  
**အခိုး (၁)**

### **THE BUDDHA**

**မြတ်ပုဒ်**

On the fullmoon day of May, in the year 623 B.C., there was born in the district of Nepal an Indian Sakya Prince named **Siddhattha Gotama**, who was destined to be the greatest religious teacher in the world. Brought up in the lap of luxury, receiving an education befitting a prince, he married and had a son.

ଏରତ୍ତିବନ୍ଧୁରାଣି ପ୍ରେତ ହୀତି, ମେଲ ଲାପ୍ରେନ୍ଟ୍‌ଫେନ୍ଟ୍ ଫିଲେଫିଲ୍‌ଟିକ୍‌ସି  
ଲ୍‌ମୁଣ୍ଡିଫିଲେଫିଲ୍‌ଟିକ୍‌ସି ଯେତୁ ଆମବ୍ଲ୍ୟୁନ୍‌ରିହେ ଅନ୍ତିମ ବିଜୁ  
ମନ୍‌ଦିଃବାଃଗଲେଃଗି ପ୍ରାଃମିନ୍‌ତେବ୍ରମୁଣ୍ଣି ॥ ଲ୍ର୍ମନ୍‌ଦିଃବାଃବନ୍‌ଦି  
ପୋତ୍ରି ଅଲ୍ଲେଃଗ୍ରୂପ୍‌ଯଥୁଃ ବାବାରେଃବରପ୍ରେତ୍‌ଲାଭି ଗନ୍ଧାରୀ  
ପିଲାବୁପ୍ରେତିଣି ॥ ଠିନ୍‌ତିମିଶିଷ୍ଟିଭାନୀ ରନ୍‌ଦ୍ଵାନ୍‌ତ୍ରୁଣି । ଲ୍ର୍ମିପ୍ରିନ୍‌ଦାପ୍ରିଃ  
ଲ୍ର୍ମିନି ମନ୍‌ଦିଃବାଃତର୍ତ୍ତିଃତାର୍ତ୍ତିବନ୍‌ଦି ଆଚିପନ୍ନା, ଆତାର୍ତ୍ତିବନ୍ନା  
ତ୍ରୀଗ୍ରୀବନ୍‌ଦିଯନ୍ତିଣି ॥ ବାର୍ତ୍ତିବନ୍ନା ବ୍ରେ ଫଳ୍ତୁଯିନ୍ଦ୍ରିୟରେକର୍ତ୍ତିବନ୍ନାକି ଯବେ  
ରଣା ମନ୍‌ଦିଃବାଃଗି ଲାଗନ୍‌ଦିପିମ୍ବାଃପ୍ରିଃଲ୍ର୍ମିନି ବାଃତେବ୍ରତର୍ତ୍ତିପିଃ  
ଯ୍ଯନ୍ତିଃବାଃଲାଣି ॥

His contemplative nature and boundless compassion did not permit him to enjoy the fleeting material pleasures of a Royal household. He knew no woe, but he felt a deep pity for sorrowing humanity. Amidst comfort and prosperity, he realized the universality of sorrow. The palace, with all its worldly amusements, was no longer a congenial place for the compassionate prince.

ଯୁଣି ଲେଃଲେଃଫାର୍କିଫାର୍କ ତୈସିବେତାର୍ତ୍ତିବନ୍ନା ବାବାଂଫନ୍ଦ  
ଆଗନ୍ତୁଅବତ୍ତିମର୍ମିବନ୍ନା ଆଲ୍ଲିନ୍‌ଫାର୍କାରାଃତ୍ରୀବନ୍ନା ଯୁଃଆଃ ଯୁଣିନ୍  
ମିବାଃଫାନ୍ତି ଲ୍ର୍ମିଃଗ୍ରୂପ୍‌ଯଥୁଃଫାଃବେବ୍ରିନ୍‌ତିମିଣି ବାଯାମୁମୁହାଃଗି ଲ୍ର୍ମି  
ରୁଣ୍ଡିଫା ଓତାଃରୁଣ୍ଡିମପ୍ରିପି ॥ ଯୁବନ୍ନା ବନ୍ଦିଃରୁଣ୍ଡିଗି ମହିପି । ଯିନ୍ଦ୍ରିୟରେ  
ବନ୍ଦିଃରୁଣ୍ଡିରେକର୍ତ୍ତିବନ୍ନା ଲ୍ର୍ମିବାଃମୁହାଃଆତ୍ମିକ ଫାର୍କିରୁଣିନ୍‌ଫା  
ବାଯାଃଲ୍ର୍ମିନ୍‌ଫାର୍କିନ୍‌ମିନ୍‌ଫା ଗି ଯୁ ଓତାଃମିବନ୍ନା ॥ ଆଯ୍ମାର୍ତ୍ତିଅତିପିରେକର୍ତ୍ତିବନ୍ନା

ఒల్ను:తింగ్వితు:వాక్కుడు క్రీ:బ్రా:అంద్రుముఅంగ్రా:మ్రు ఫాట్చింగ్రపిష్టు  
లన్ను: ఠండు:ఫల్ను:ప్రుషు:ఓండు: ఉవ్వున్న శండు:ఇంగ్రుగ్గుగ్గి ల్లువూ:తిండు:  
అల్పంగ్రుమ్ము ఎంశా:అంగ్రమల్నుగ్గి జ్ఞాను:లన్నువాణోపిగ్రులునీ॥  
యీంఏపి లొగీప్పుంగ్రుంంగ్రమ్ము:ఇంగ్రుడు ప్పుంచ్చు.ప్రుయ్యుంగ్రాఫ్సు:టెండు  
క్రీ:వల్ను అంగ్రుంఘాతర్గా: ప్రుంగ్రుమ్ము:ఫెంవూ మండు:వూ:అంగ్రుగ్గి  
ప్పుంగ్రుంచ్చు.ప్పుంప్రుయ్యుంగ్రాఫెంగ్రా అహృతంతెఱ్ఱుచ్చెవు॥

The time was ripe for him to depart. Realizing the vanity of sensual enjoyments, in his twenty-ninth year, he renounced all worldly pleasures and donning the simple yellow garb of an ascetic, alone, penniless, wandered forth in search of Truth and Peace.

మండు:వూ:అండు ఫ్సు:టెండుము య్యాగ్రంతు అశ్చింధువున్న శ్మిగ్రులొగ్గ  
లుపెప్రుం॥ గూమగ్రుంప్పుంగ్రుంముమ్ము:అంగ్రుంతురమగ్గి, అశ్చిల్ను:ఫ్సు:ప్రుం  
ఓండు: వాణోగ్గి వింగ్రుంలుచూ మండు:వూ:వల్ను అవగ్గ జ్లు ఫ్రు  
అశ్చింధుంపుం లొగీప్పుంగ్రుంముఅండు:అండు:గ్గి అప్రు:అప్పిండుఫ్సుగ్గులు  
లెంతెఱ్ఱునీ॥ రష్టు, రూహుండు:త్యినీ ర్థి:ర్థిం:చూఅంచెంవగ్గుంఫ్సు:  
గ్గి డండుంప్రు: మండు:వూ:వల్ను చ్చుంతాంప్రు:తంచుంప్రుముపిర్చిగ్గి ‘అంగ్రు  
అమ్మంతర్గా:’ ఫ్రుండు: ‘ప్రుండు:అండు:ము’ గ్గి ర్థాష్టుగ్గింతు అంగ్రుగ్గి  
య్యాగ్రువుగ్గు:లెనీ॥

It was an unprecedented historic renunciation; for he renounced not in his old age but in the prime of manhood, not in poverty but in plenty.

As it was the belief in the ancient days that no deliverance could be gained unless one leads a life of strict asceticism, he strenuously practised all forms of severe austerities. "Adding vigil after vigil, and penance after penance," he made a super-human effort for six long years.

ဤသိတီအန်းစည်းစိမ်ကို စွန့်လွတ်ခြင်းသည် ရှေ့က အစဉ် အလာ မရှိခဲ့သော သမိုင်းတွင်သည့် စွန့်လွတ်ခြင်းပေတည်း။ ထို အဖြင့် သက်တော်ကြီးရင့်အိမင်းမှ ကာမဂ္ဂက်ကို စွန့်လွတ်သည် မဟုတ်၊ ယောက်ရားတစ်ဦးအဖြစ် အရွယ်ကောင်းတန်းအချိန်၌ စွန့်လွတ်ခြင်းဖြစ်၏။ ဆင်းရွှေမံ့ပါး၍ လူဘောင်မှ ထွက်ခွာသွားခြင်း မဟုတ်၊ သုံးဖြန်း၍ မကုန်နိုင်အောင် ကြွယ်ဝချမ်းသာလျက် စွန့်လွတ်ခြင်း ဖြစ်၏။

ထိုရှေးခေတ်က ယူဆချက်အရ လူတစ်ယောက်သည် ပြင်းထန် စွာခြေးခြေသောဘဝကို မကျင့်သုံးလျင် သံသရာဝင်ဆင်းရဲမှ မလွတ် မြောက်နိုင်ချေ။ ထိုကြောင့် သိဒ္ဓရဟန်းသည် ပြင်းထန်သောခြေးခြေ မူအမျိုးမျိုးကို အားသွေ့စွန့်စိုက်ကြီးပမ်းအားထုတ်လေ၏။ သာမန် လူသားတို့ မကျင့်နိုင်သည့် ဆင်းရဲပင်ပန်းသော ဒဏ္ဍာရစရိယာအကျင့်ကို ဗုံးလေးရာ ဖရံဆင့်သကဲ့သို့ ပို၍ပို၍ ပြင်းထန်စွာကျင့်ကာ သာ မန် လူတို့ထက် ကျော်လွန်သော အားထုတ်မှုကို မြောက်နှစ်ကြာ အောင် သူ ပြုလုပ်ခဲ့ပေ၏။

His body was reduced to almost a skeleton. The

more he tormented his body, the farther his goal receded from him. The painful, unsuccessful austerities which he strenuously practised proved absolutely futile. He was now fully convinced, through personal experience, of the utter futility of *self-mortification* which weakened his body and resulted in lassitude of spirit.

သူ၏ ခန္ဓာကိုယ်သည် အရိုးစအခြေနှီးပါးသို့ ညီးချုးသွား၏။ သူ၊ ခန္ဓာကိုယ်ကို သူဝိ၍ ညျှေးပန်းလေလေ သူ၏ပန်းတိုင်မှာ သူနှင့် ဝေးကွာသွားလေလေဖြစ်၏။ သူအားသွန်ခွန်စိုက်ကျင့်ကြသောဆင်းရဲ ပင်ပန်း၍ အောင်မြှင့်မှု မပေးသည့် ဇြိုးခြေမှုများသည် လုံးဝေသုံး အချည်းနှီးဖြစ်သည်ကို သူသိမြင်လာ၏။ မိမိကိုယ်ကို ဆင်းရဲပင်ပန်း အောင် ညျှေးပန်းနှုပ်စက်သော အကျင့် 'အဖွဲ့ကိုလမထာနယောက' သည် ခန္ဓာကိုယ်ကို အားနည်းချည့်နဲ့ လေသံက် စိတ်ဓာတ်စွမ်းအားကို လည်း လျော့နည်းလာစေခြင်းအပြင် အခြားမည်သည့်အကျိုးကျေးဇူး မျှ၊ မရှိပုံကို သူ၏ ကိုယ်တိုင်အတွေ့အကြွေအရ သိခွဲတွေ့ရဟန်းသည် ပြည့်ပြည့်ဝဝ တိတိကျကျ သိရှိရလေပြီ။

Benefiting by this invaluable experience of his, he finally decided to follow an independent course; avoiding the two extremes of *self-indulgence* and *self-mortification*. The former retards one's spiritual progress, and the latter weakens one's intellect. The

new way which he himself discovered was the Middle Path, **Majjhima Patipada**, which subsequently became one of the salient characteristics of his teaching.

ဉ်တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြံ၏ အကျိုးကျေးဇူး  
ကြောင့် သူသည် မည်သည့်ဆရာသမားမျှ ညွှန်ပြခြင်းမရှိသောလွှတ်  
လပ်သည့် လမ်းစဉ်ကို လိုက်နာကျင့်သုံးရန် သူဆုံးဖြတ်လိုက်၏။  
ဉ်လမ်းစဉ်သည် မိမိ၏ ပျော်ဆွင်မှုအတွက် ကာမရဏ်လိုက်စား  
ခြင်း ဟူသော ‘ကာမသုခလ္လာကနှင့်ယောကအကျင့်’ နှင့် မိမိကိုယ်ကို  
ညွှန်ပါန်းနိုင်စက်သည့် ‘အလွှာကိုလမထာနှင့်ယောကအကျင့်’ တည်း  
ဟူသော အစွန်းနှစ်ပါးကို ရောင်ကြော်၏။ ကာမရဏ်ခံစားသော  
အကျင့်သည် စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုကို နောင့်နှေးစေပြီး မိမိကိုယ်  
ကို ညွှန်ပါန်းသောအကျင့်သည် ညာက်ပညာကို အားနည်းစေ၏။ သူ  
ကိုယ်တိုင် ရှာဖွေတွေ ရှိခဲ့သောလမ်းသစ်ကား ‘မဏီမပဋိပဒါ’ အမည်  
ရသည့် အလယ်လမ်းပင်တည်း။ ဉ်အကျင့်လမ်းသည် နောက်ပိုင်း  
တွင် သူသင်ပြောပြောမှု၏ အဓိကကျသော ဝိသေသလက္ခဏာ  
တစ်ရပ် ဖြစ်လာ၏။

One happy morning, while He was deeply absorbed in meditation, unaided and unguided by any supernatural power and solely relying on His efforts and wisdom, He eradicated all defilements, purified Himself, and realizing things as they truly

are, attained **Enlightenment (Buddhahood)** at the age of 35. He was not born a Buddha,<sup>1</sup> but He became a Buddha by His own striving.

(*1 An Awakened or Enlightened One*)

ပျော်ခွဲင်ချမ်းမြှုပ်ဖွယ်ကောင်းသော နံနက်ခင်းတစ်ခု၌ မဟာ ဗျာဓိပင်ရင်း ရွှေပလ္လာင်ထက်ဝယ် နက်နက်နဲ့နဲ့ စူးစိုက်ကာ တရား အားထုတ်နေသော သိဒ္ဓတ္ထရဟန်းသည် မည်သည့်သဘာဝလွန်စွမ်း အား၏ အထောက်အကုန်င့် လမ်းညွှန်မှုကိုမျှ မခံယူဘဲ မိမိ၏လုံးလ ဝိရိယန့် ဉာဏ်ပညာတို့ကို အားကိုးအားထားပြုလျက် သူ၏ စိတ် အစဉ်မှ လောဘ၊ ဒေါသ၊ မောဟ-ကိုလေသာအညွစ်အကြေးများကို အမြတ်ပြတ်သုတ်သင်ဖယ်ရှင်း၍ မိမိ၏ စိတ်ကို သန့်ရှင်းဖြူစင်စေ ပြီးသော သဘာဝတရားအားလုံးကို အရှိအရှိအတိုင်း ဟုတ်တိုင်း မှန်စွာ ထိုးထွင်းမြင်သိလာ၏။ သူသည် အရဟတ္ထမင်္ဂလာက် ဖိုလ် ဉာဏ်နှင့် သဗ္ဗာညာတဗ္ဗာတော်တို့ကိုရရှိကာ အသက် ရှေ့နှစ်အချေယ် ၌ သဗ္ဗာညာဘုရား အဖြစ်သို့ ရောက်တော်မှု၏။ သူသည် ဗုဒ္ဓဘုရား တစ်ဆုံးအဖြစ် မွေးဖွားလာသည် မဟုတ်။ သူ၏ ကိုယ်ပိုင်ကြီးပမဲ့ အားထုတ်မှုကြောင့် ဘုရားဖြစ်လှခြင်း ဖြစ်ပေ၏။

As the perfect embodiment of all the virtues He preached, endowed with deep wisdom, commensurate with His boundless compassion, He devoted the remainder of His precious life to serve humanity both by example and precept, dominated by no personal motive whatever.

သူ ဟောကြားတော်မူသော ဂဏ်အရည်အသွေးများ အားလုံး  
ပေါင်းစုစွဲ၊ စည်းထားသည့် မြတ်စွာဘုရားသည် နက်ရှိဝင်းသည့် ညာက်  
ပညာနှင့် ပြည့်စုစွဲ အကန့်အသတ် မရှိသော အကြင်နာတရား၏  
တွေ့အားပေးချက်နှင့်အညီ သူ၏အဖိုးတန်သောဘဝ၏ ကျွန်ုရီသော  
အချိန်အားလုံးကို လူသားအားလုံး၏ အကျိုးသယ်ပိုးရန် မြှုပ်နှံတော်  
မူခဲ့၏။ မည်သို့သောကိုယ်ကျိုးစီးပွားအတွက် စွဲဆော်ချက်မျှမပါ  
ဘဲ ကိုယ်ပိုင်စုနမူနာဖြင့်လည်းကောင်း၊ လက်တွေ့ကျသော သဘော  
တရားများဖြင့်လည်းကောင်း၊ ဟောပြောသွန်သင်ဆုံးမပေးတော်မူ  
သည်။

After a very successful ministry of 45 long years  
the Buddha, as every other human being, succumbed  
to the inexorable law of change, and finally  
passed away in His 80th year, exhorting His disciples  
to regard His doctrine as their teacher.

မြတ်စွာဘုရားအဖြစ် ၄၅ နှစ်ကြာအောင်၊ အလွန်အောင်မြင်  
ကျော်ကြားစွာ ဟောပြောသင်ကြားပြီးသည့်နောက် မြတ်ဗုဒ္ဓသည်  
လူတကာတို့ ရှောင်ကြော်သွေဖည်၍ မရသော အနိစ္စသဘောအရ  
သက်တော် စေပြည့်နှစ်တွင် ပရိနိဗ္ဗာန်စုလွန်တော်မူသည်။ သူ မရှိ  
သည့်နောက်တွင် သူ၏တရားတော်ကို ဆရာသမားအဖြစ် မှတ်ယူ  
လိုက်နာကြရန် မြတ်စွာဘုရားသည် သူ၏တပည့်များအား အလေး  
အန်က် တိုက်တွန်းမှာကြားတော်မူခဲ့၏။

The Buddha was a human being. As a man

He was born, as a man He lived, and as a man His life came to an end. Though a human being, he became an extraordinary man (*Acchariya Manussa*), but He never arrogated to Himself divinity. The Buddha laid stress on this important point and left no room whatever for anyone to fall into the error of thinking that He was an immortal divine being. Fortunately there is no deification in the case of the Buddha. It should, however, be remarked that *there was no Teacher, "ever so godless as the Buddha, yet none so god-like."*

మర్తుభూతయన్ ల్యవాఃతందీఃప్రతియన్యాస్తి ల్యవాఃతందీః  
 అప్రతి ష్టోఽశాఃశ్రీ ల్యవాఃతందీఃఅప్రతి షట్టింప్రిఃల్యుం ల్యవాఃతందీః  
 అప్రతిప్రింపం వ్యాఖంగి అశ్చిఃవింటెంబుంటి॥ ల్యవాఃతందీః  
 ప్రతిపిష్టేవీలయన్ పుష్టింధ్యాంశాఃగ్రీఃగ్వయ్యేవో మహా  
 ల్యవాః (ఆశ్రాగ్నియంఫమ్) ప్రతింటెంబుం॥ విష్టేవే వ్యాగ్నియ్యేవు  
 ఫింట్వారాఃతంశ్యప్రతియన్యేభు మయ్యింయన్యేఅశిష్టు పింఫ్స్తింటెంబుంటి॥  
 భ్యుమర్తుష్టాయన్యే ల్యుఅశ్విగ్రీగ్రీ అశిష్టు పింఫ్స్తింటెంబుంటి॥  
 మయ్యింయన్యేఅశిష్టు మయ్యింయన్యే ఫింట్వారాఃతంశ్యప్రతియన్యే భు  
 యన్యే అశ్వుఅశభుఃగి అశ్వుఅశ్వుఅశ్వుఅశ్వుఅశ్వుఅశ్వుఅశ్వుఅశ్వు  
 పింఫ్స్తింటెంబుంటి॥ గంఅాఃష్టుష్టాపం మర్తుష్టావ్యారాఃఅం అణే  
 గిష్టు వ్యాఅాః ఫింట్వారాఃఅప్రతి తండ్రుష్టాపంగ్రీగ్రీ పింఫ్స్తింటెంబుంటి॥  
 విష్టేషేగొమ్ మర్తుష్టావ్యారాఃగంఅాః “ఫింట్వారాఃఅణే.అష్టు

ကင်းစင်ပြီး နတ်ဘုရားကဲ့သို့ တူညီတော်မှုသော ဆရာသမားဟူသည်  
ဤလောကတွင် မရှိပါ” ဟု ကောက်ချက်ချရမည် ဖြစ်၏။

The Buddha is neither an incarnation of the Hindu God Vishnu, as is believed by some, nor is He a saviour who freely saves others by His personal salvation. The Buddha exhorts His disciples to depend on themselves for their deliverance, for both purity and defilement depend on oneself. Clarifying His relationship with His followers and emphasizing the importance of self-reliance and individual striving, the Buddha plainly states: “*You should exert yourselves, the Tathagatas<sup>1</sup> are only teachers.*”

(<sup>1</sup> *Lit., Thus who hath come)*

အချို့သောပုဂ္ဂိုလ်များ ယုကြည်သကဲ့သို့ မြတ်စွာဘုရားသည်  
ဟိန္ဒာဘုရား မိသနီးက လူဝင်စား၍ လူဖြစ်လာခြင်း မဟုတ်ပါ။ သူ၊  
ကိုယ်ပိုင်စွမ်းအားဖြင့် လူသားတို့အား ကယ်မနိုင်သော ကယ်တင်  
ရှင်တစ်ဦးလည်း မဟုတ်ပါ။ သူ၏ တပည့်သာဝကများကို သုသရာ  
ဝင်ဆင်းရမှ ထွက်မြောက်နိုင်ရေးအတွက် မိမိတို့၏စွမ်းအားကိုသာ  
အားကိုရန် မြတ်စွာဘုရား တိုက်တွန်းတော်မူ၏။ အဘယ့်ကြောင့်  
ဆိုသော လူတစ်ယောက်၏ စင်ကြယ်ခြင်းနှင့် ဉာဏ်စွမ်းခြင်းတို့သည်  
သူ၊ အပေါ်တွင်သာ မူတည်သောကြောင့်ဖြစ်၏။ သူနှင့် သူ၊ တပည့်  
များအကြားရှိ ဆက်သွယ်မှုကို ရှင်းလင်းပြပြီးနောက် မိမိကိုယ်ကို  
ပိမိ အားကိုး၍ ကြီးစားအားထုတ်ရန် အရေးကြီးကြောင်းကို လေး

နက်ဖော်အတွက် မြတ်စွာဘုရားသည် ဤသို့ရင်းလင်းစွာ မိန့်ဆိုတော်မူခဲ့၏ - “သင်တို့ကိုယ်တိုင် ကြီးစားအားထုတ်ကြရမည်။ တထာဂတ (လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား) တို့ကား ဆရာသမားများအဖြစ် အောင်ပြရုံသာ တတ်နိုင်ကြကုန်၏။”

The Buddhas point out the path, and it is left for us to follow that path to obtain our purification.

*“To depend on others for salvation is negative, but to depend on oneself is positive.”* Dependence on others means a surrender of one's effort.

မြတ်စွာဘုရားတို့သည် လျောက်လှမ်းရန်လမ်းကို အောင်ပြတော်မူကြ၏။ ထိုလမ်းအတိုင်း လျောက်လှမ်း၍ သံသရာဝင်ဆင်းရမှ ထွက်မြောက်နိုင်ရေးအတွက် ကြိုးပမ်းရန်မှာ ကျွန်ုပ်တို့၏တာဝန်သာဖြစ်၏။

“သံသရာမှ လွတ်မြောက်ရေးအတွက် သူတစ်ပါးတို့အား မိမိအားထားခြင်းသည် အပြုသဘောမဆန်ပါ၊ မိမိကိုယ်ကို မိမိအားထားခြင်းသည်သာ အပြုသဘောဆန်၏။” သူတစ်ပါးတို့အား မိမိအားထားခြင်းသည် မိမိ၏လုံလက် လျော့ချုခြင်းဖြစ်၏။

In exhorting His disciples to be self-dependent the Buddha says in the **Parinibbāna Sutta:** “Be ye islands unto yourselves, be ye a refuge unto yourselves, seek not for refuge in others.” These significant words are self-elevating. They reveal

how vital is self-exertion to accomplish one's object and, how superficial and futile is it to seek redemption through benignant saviours and to crave for illusory happiness in an afterlife through the propitiation of imaginary Gods or by irresponsive prayers and meaningless sacrifices.

မိမိတို့ကိုယ်ကို အားကိုးကြရန် သူ၏တပည့်များကို နှီးဆော်တိုက်တွန်းရာ၌ မြတ်စွာဘုရားသည် မဟာပရිရိဗ္ဗာနသုတေ တွင် ဤလိုပိန်တော်များ၏ - “သင်တို့သည် သင်တို့အတွက် မိခိုရာကျွန်းကြီး များသဖွယ်ဖြစ်ပါစေလော့၊ သင်တို့သည် သင်တို့၏ကိုးကွယ်ရာဖြစ်ပါစေလော့၊ အခြားသုတို့သည် သင်တို့၏ကိုးကွယ်ရာ အဘယ်မှာ ဖြစ်ပါအံနည်း၊ ထို့ကြောင့် သူတစ်ပါး၌ ကိုးကွယ်ရာကို မရှာကြပါလင့်။”

ဤထူးစွားသောစကားလုံးများသည် မိမိကိုယ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိကြ၏၊ မိမိ၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် မိမိကိုယ်တိုင် ကြိုးဗားအားထုတ်ရန် မည့်မျှပောနကျကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြပေး၏၊ တစ်ချိန်တည်း၌ပင်လျင် ကြိုးနာတတ်သော ကယ်တင်ရှင်များထံမှ မိမိအား အပြစ်မှ ရွှေးနှုတ်ကယ်တင်ပေးရန် ကြိုးပမ်းခြင်းသည် အပေါ်ယောလုပ်မျှသာဖြစ်သဖြင့် အကျိုးမရှိကြောင်း၊ စိတ်ကျွေး၌သာရှိကြသော နတ်ဘုရားများ အမျက်မပြအောင် ကျော်အောင် ပြုလုပ်ခြင်းသည်လည်း အကျိုးမရှိကြောင်း၊ သို့မဟုတ် တုံ့ပြန်ခြင်းမရှိသည့် ရိုရိုးဆုတောင်းခြင်းများနှင့် အဓိပ္ပာယ်ကင်းမှ သည့် ယဉ်ယူဇော်ခြင်းများတို့ဖြင့် တမလွန်ဘဝတွင် အထင်အမြင် လဲ

မှားနေသော ချမ်းသာပျော်ဆွင်မှုကို မျှော်လင့်တောင့်တခြင်းသည်  
အကျိုးမရှိကြောင်းတို့ကိုလည်း ညွှန်ပြပေး၏။

Furthermore, the Buddha does not claim the monopoly of Buddhahood which, as a matter of fact, is not the prerogative of any specially graced person. He reached the highest possible state of perfection any person could aspire to, and without the closest fist of a teacher He revealed the only straight path that leads thereto. According to the Teaching of the Buddha anybody may aspire to that supreme state of perfection if he makes the necessary exertion.

ထိမှတစ်ပါးလည်း မြတ်စွာဘုရားသည် သမ္မာသမ္မာခွာဘုရား  
အဖြစ်ကို သူတစ်ဦးတည်းရရှိသည်ဟု မိန့်ဆိုတော်မမှပါ။ တကယ်  
အားဖြင့်လည်း မြတ်စွာဘုရားဟူသောဘွဲ့၊ အမည်ကို အထူးကြည့်ညီ  
လေးစားခံရသော ပုဂ္ဂိုလ်တိုင်း ရရှိခဲ့စားနိုင်သော အထူးအခွင့်အရေး  
မဟုတ်ပါ။ မြတ်စွာဘုရားသည် လူသားတစ်ယောက် မျှော်မှန်း၍  
ကြိုးပမ်းနိုင်သည့် အမြင့်ဆုံးပြည့်စုံခြင်း အခြေအနေသို့ ရောက်ရှိတော်  
မူပြီးလျင် လက်သီးဆုပ်၍ စုက်မထားဘဲ ဆရာတားမချုန်ဘဲ ဘုရား  
အဖြစ်သို့ရောက်အောင် လျောက်သွားရမည့် တစ်ကြောင်းတည်းသော  
လမ်းကို ညွှန်ပြပေးတော်မှခဲ့၏။ မြတ်စွာဘုရား၏ တရားတော်အရ  
မည်သူမဆို ထိုအမြင့်မားဆုံးပြည့်စုံခြင်းအခြေသို့ တက်လမ်းရန်

မျှော်မှန်းနိုင်ပြီးလျင် လိုအပ်သမျှကြီးစားအားထုတ်နိုင်ပါက ဘုရား  
အဖြစ်သို့ ရောက်နိုင်ပေသည်။

The Buddha does not condemn men by calling them wretched sinners, but, on the contrary, He gladdens them by saying that they are pure in heart at conception. In His opinion the world is not wicked but is deluded by ignorance. Instead of disheartening His followers and reserving that exalted state only to Himself, He encourages and induces them to emulate Him, for Buddhahood is latent in all. In one sense all are potential Buddhas.

မြတ်စွာဘုရားသည် လူတို့ကို ဒုက္ခရောက်နေသော ပြစ်မှုကျိုး။  
လွန်သူများဟု ခေါ်ဆိုကာ အပြစ်တင်ရှုတ်ချခြင်းပြုတော်မမှပါ။ ဆန့်  
ကျင်ဘက်အနေဖြင့် လူသားတို့အား သူတို့ပဋိသန္ဓာတ်နေသည့်  
အချိန်၌ သူတို့၏ စိတ်ဖြူစွင်နေကြောင်းကို မိန့်ဆို၍ သူတို့အား  
ဝမ်းမြောက်ချင်လန်းစေတော်မှပါသည်။ မြတ်စွာဘုရား၏ အမြင်၌  
ကမ္မာလောကသည် မဆိုးသွမ်းမယုတ်ညှပါ။ သို့သော် အမှန်ကို မသိမှု  
အဝိဇ္ဇာကြောင့် ထင်ယောင်ထင်မှားဖြစ်နေခြင်းသာရှိ၏။ ထိုအမြင့်  
ဆုံးအခြေအနေကို သူ့အတွက်သာ ချွှန်ထားခြင်းဖြင့် သူ့တပည့်များ  
အား စိတ်ဓာတ်ညျိုးငယ်စေမည့်အစား သူ့ကို စံနမ်နာပြု အတွယ်ရန်  
သူတို့အား တိုက်တွန်းအားပေးတော်မှု၏၊ အကြောင်းမှာဘုရားအဖြစ်  
သို့ ရောက်နိုင်သောစွမ်းရည်သည် လူသားအားလုံးတွင် ကိန်းအောင်း

ఫోర్మెన్:గ్రోట్స్ట్రోట్రోన్ || తాత్కాల్య:శిష్యులు ల్యాహా:ద్వా:వాల్యుపం గ్యారా:  
ప్రోఫించ్యు ర్మా:ర్మాల్యుల్లిగీఫ్స్:ఫోవ్యుఖ్యా:ప్రోట్టోన్ ||

One who aspires to become a Buddha is called a **Bodhisatta**, which, literally, means a wisdom-being. This Bodhisatta ideal is the most beautiful and the most refined course of life that has ever been presented to this ego-centric world, for what is nobler than a life of service and purity.

ముంత్యాగ్యారా:అప్రోట్గీ ర్ముఫ్స్:వ్యుట్రో:బం:ఫోవ్యుహా: ‘హోహి  
విష్ణు’ - గ్యారా:లొండ్:భ్యు పోన్ || లొచివిష్ణున్ || త్యిగ్ంగ్రిగ్  
అభిభాయ్యలు ‘న్యాక్స్యంబ్యుమ్మా-విష్ణుం’ ప్రోన్ || గ్యులొచివిష్ణుత్వాల్యు  
అష్టుపథ్యిప్రివిష్ణు గ్యులొగమ్మి తండ్రుప్రోట్టోన్ వ్యులంపు:ఫ్రేమ్మా:  
అఫ్గ్ం అద్యపథ్యాఫ్స్టు అవిమ్ము.పథ్యా:వ్యు వ్యులంపు:ఫ్రేప్రోపెన్ ||  
అంధ్యుల్లోట్రోట్రోన్:భ్యుమ్మ విష్ణుర్మం:ఫ్యుల్లోయ్యు ల్యావ్యా:గ్రి అగ్మి:  
షోంబె:వ్యు వ్యుయ్యగ్ బ్యుభ్యుమ్ముల్లోయ్యు మ్యుఫ్స్టు  
తోయ్యుల్లోట్రోట్రోన్ ||

As a Man He attained Buddhahood and proclaimed to the world the latent inconceivable possibilities and the creative power of man. Instead of placing an unseen Almighty God over man who arbitrarily controls the destinies of mankind, and making him subservient to a supreme power, He raised the worth of mankind,

လူသားတစ်ယောက်အနေဖြင့် မြတ်ဗျွှုသည့် ဘုရားအဖြစ်သို့  
ရောက်တော်မူပြီးသော စိတ်ကူး၍ပင် မရနိုင်သော ငပ်လျိုးနေသည့်  
ဖြစ်နိုင်ဖွေယ်ရာများနှင့် ဖန်တီးနိုင်စွမ်းရှိသည့် လူသားစွမ်းရည်တို့ကို  
ကဲ့သို့ ကြေညာပေးတော်မူခဲ့၏။ လူသားတို့၏ ကံကြမှာများကို  
သူ့အလိုက်ချုပ်ထိန်းနိုင်သည်ဆိုသော မြေပိုင်သည့် အနှစ်တန်း  
ရှင် ဘုရားသခင်ကို လူသားတို့အပေါ်၌တင်ထား၍ လူသားတို့ကို  
အထွတ်အထိပ်စွမ်းအားတစ်ရပ်၏ လက်အောက်ခံများဖြစ်အောင်  
ပြုလုပ်မည့်အစား ဗျွှုမြတ်ဗျွှုသည့် လူသား၏ဂုဏ်သိက္ခာကို မြှင့်  
တင်ပေးတော်မူခဲ့၏။

It was He who taught that man can gain his deliverance and purification by his own exertion without depending on an external God or mediating priests. It was He who taught the ego-centric world the noble ideal of selfless service. It was He who revolted against the degrading caste system and taught equality of mankind and gave equal opportunities for all to distinguish themselves in every walk of life.

လူသာ:တို့အား ပြင်ပန်တဲ့ရာ:တစ်ဆူ သို့မဟုတ် ကြားခံ  
ဆက်သွယ်ပေးကြသော ဘုန်းတော်ကြီးများကို အားမကိုးစေဘဲ သူ  
တို့၏ ကိုယ်ပိုင်ကြီးပမ်းမှုဖြင့် သူတို့၏ စိတ်ကို ဖြေစစ်စေပြီးလျင် သံ  
သရာဝန်ဆင်းရမှ လွတ်မြောက်နိုင်ကြောင်းကို သင်ပြေးသူမှာ မြတ်  
ဗုဒ္ဓဖြစ်တော်မှု၏။ အတွေ့အကြုံသော လောကကြီးကို ကိုယ်ကျိုးစွန်း

శ్రీ జ్ఞాతాపి: అగ్నిః వయల్పి: ఓండః గ్యాషో మ్రిందిమిత్రసుంగాంగి వాంపి  
పె: వ్యాఘాలవ్యః మిత్రభృత్తిప్రీతిటౌముణీ || ల్యవా: అశ్మి. గ్రి వింతియుండ:  
గ్రాంచయ్యింటేవో అమ్మి: ఉండింఫాంగి టౌముణ్య ల్యవా: త్యింపా:  
ల్య: న్యైత్యైమ్మిప్రీతిఓండః ఫండి హంంతి గంధ్యాంగిం మ్మి మిత్రిత్యిగ్రి ధ్యా: త్రా:  
అండ ఛండ: శోండర్ష ల్యవా: అపా: ల్య: మ్మై త్యైవో అశ్మింపా: ర్షా: మ్మి  
శ్రీఓండ: గ్రి ప్రొబోన్మైంప్రిపిలః ఇంటేవ్యాఘాలవ్యః మిత్రభృత్తిప్రీ  
టౌముణీ ||

He declared that the gates of success and prosperity were open to all in every condition of life, high or low, saint or criminal, who would care to turn a new leaf and aspire to perfection.

ఫిష్టివల్వైప్రీతింట మ్రిందివల్వైప్రీతింట వ్యాటౌమోండిప్రీతింట రా  
ంంతివా: గొండిప్రీతింట హంంతిఎంాంతిఅమ్మి: మ్మి: మ్మై శ్రీగ్రౌషో  
ల్యాపా: ల్య: అంగ్రి ధండ: త్యింగ్రావా తాముగ్రిఫ్యావత్తిగ్రి ల్యాంప్రైప్రైంట  
వోవాంగ్రి రింట్యుంటి: గ్రా గ్రి: పండ: గ్రామల్వైష్టిల్వైం వ్యాత్యింపాగ్రి  
అండిమ్రిండిప్రీతింట ఫండి గ్రి: బ్యా: ఏండ: వ్యాండి: దండ: తంపి: మ్మా: అపా: ల్య: ప్రండ  
ల్వైగ్రివాల్వైభ్యలవ్యః మిత్రభృత్తిగ్రౌషోటౌముణీ ||

Irrespective of caste, colour or rank He established for both deserving men and women a democratically constituted celibate Order. He did not force His followers to be slaves either to His Teachings or to Himself but granted complete freedom of thought.

မြတ်စွာဘုရားသည် ပြဟ္မစရိယ အကျင့်နှင့် မြင်မြတ်သော အကျင့်ဖြင့် နေထိုင်လိုကြသော အမျိုးသား၊ အမျိုးသမီးများအတွက် သံသာ့အဖွဲ့အစည်းများကို ဒီမိကရေစိနည်းကျွားဖွဲ့စည်းပေးပြီးလျှင် အမျိုးဇာတ်၊ အသာ့အရောင် သို့မဟုတ် အဆင့်အတန်းတို့ကို မခွဲ ခြားသဲ ထိုက်တန်သော လူအားလုံးတို့အား ဝင်ခွင့်ပြုတော်မူခဲ့သည်။ သူသည် သူ၏တပည့်များကို သူ၏တရားဓမ္မ သို့မဟုတ် သူကိုယ် တိုင်၏ ကျေးကျွန်များအဖြစ်သို့ ရောက်အောင် အတင်းအဓမ္မပြုလုပ် သဲ လွှတ်လပ်စွာတွေးခေါ်ခွင့်ကို အပြည့်အဝပေးတော်မူခဲ့၏။

He comforted the bereaved by His consoling words. He ministered to the sick that were deserted. He helped the poor that were neglected. He ennobled the lives of the deluded, purified the corrupted lives of criminals. He encouraged the feeble, united the divided, enlightened the ignorant, clarified the mystic, guided the benighted, elevated the base, dignified the noble.

မြတ်စွာဘုရားသည် ချစ်ခင်မြတ်နှီးသူ သေဆုံး၍ ပူဇေားကြကွဲ ကျွန်းရစ်သူတို့ကို နှစ်သိမ့်ဖွယ်စကားလုံးများဖြင့် သက်သာရာရစေ တော်မူ၏။ စွန်းပယ်ခံရသောလူနာများကို ပြုစပေးတော်မူ၏။ အလေး မူခြင်းမခံရသော ဆင်းရဲသားများကို ကူညီပေးတော်မူ၏။ အမြင်မှာ နေကြသောသူတို့၏ဘဝများကို မြင့်မြတ်လာစေတော်မူ၏။ ပြစ်မှ ကျိုးလွန်သူများ၏စာရိတ္တပျက်ပြားနေသောဘဝများကို ဖြေစင်လာ စေတော်မူ၏။ အားစွဲ သူတို့ကို အားပေးတော်မူ၏။ ကွဲပြားနေသော

వుట్టిగీ పెండించేన్నిపే:టెవీమ్మణి। అవిట్టేంటెవుట్టిగీ అవి న్నాల్ యిస్తేలండి:టెవీమ్మణి। డ్లిషణ్స్:అంబ్రిఫ్యాయ్ రూమ్హా:గీ ర్మాష్ ఫెవుట్టిగీ అమిండ్ ముఖ్ రామోం ర్మిండ్ ప్రిపే:టెవీమ్మణి। అవిన్నాల్ మ్హాండ్ బిగ్గిఫెవుట్టిఅా: లండ్ మ్మిండ్ పే:టెవీమ్మణి। యుట్టేఫెవుట్టిఅా: కాంమ్రిండ్ ఖా:లామోం శోంగ్రైగ్గిపే:టెవీమ్మణి। మ్రిండ్ మ్రిండ్ వుట్టిఅా: గ్రాంవీగ్గాప్రిండ్ మొగీలుమోం శోంగ్రైప్రిండ్:పే:టెవీమ్మణి॥

Both rich and poor, saints and criminals loved Him alike. Despotic and righteous kings, famous and obscure princes and nobles, generous and stingy millionaires, haughty and humble scholars, destitute paupers, down-trodden scavengers, wicked murderers, despised courtesans—all benefited by His words of wisdom and compassion.

ఖండి:వావుమ్హా:ఱో శాం:శ్రవ్యమ్హా:పి। వుటెవీండిమ్హా:ఱో ప్రత్మిగ్గుఃఃష్టివుమ్హా:పి మ్రిండ్ ఫ్లావ్ ర్మా:గీ అట్టిట్టుప్రిండ్ గ్రైణి॥ వగ్గీఃపంచిం వ్యాధింమ్హా:ఫ్రిండ్ ట్రిండ్ మిండ్ వెవ్వావ్యాధింమ్హా:। గైగ్గిఱో వెవ్వా మండి:ప్రిమండి:వాఃమ్హా:ఫ్రిండ్ మయిండ్ వుస్యుండి:వాఃమ్హా:। రిండ్ ఱోగ్రైవెవ్వా గ్రాండ్ వుట్టైప్రిండ్ మ్హా:ఫ్రిండ్ గ్రాంటైప్రిండ్ వుట్టైప్రిండ్ మ్హా:। తైండ్ ల్యాఃగ్రైవెవ్వా పల్మాతాండ్ మ్హా:ఫ్రిండ్ ర్మి:గ్రాంపుస్యుండి: పల్మాగ్గిమ్హా:। కిగీఃఱామిప్రిండ్ వెవ్వా శాం:శ్రవ్యమ్హా:ఫ్రిండ్ ప్రా:వాం ఱోగ్గిఫ్రైవెవ్వా అమ్మిగీపుంథివుస్యుండి: మ్హుఫోగీర్మాంశా:వుమ్హా:। శీ:ప్రిండి:వుస్యుండి: ల్యివాంశా:మ్హా:। అయింవై: అమ్రింవై:ఓ

ရသော ပြည့်တန်ဆာများ— ဤသူအားလုံးတို့သည် မြတ်စွမ်း၏ အသိ  
ဉာဏ်ပညာ၊ အကြောင်နာတရားတို့နှင့် လွမ်းခြေထားသည့် တရားစကား  
တော်များမှ အကျိုးကျေးဇူးများကို ရရှိကြပါသည်။

His noble example was a source of inspiration to all. His serene and peaceful countenance was a soothing sight to the pious eyes. His message of Peace and Tolerance was welcomed by all with indescribable joy and was of eternal benefit to every one who had the fortune to hear and practise it.

သူ၏မြင့်မြတ်သော စနမူနာသည် လူအားလုံးတို့အတွက် စိတ်  
အားထက်သန်ဖေသော အရင်းအမြစ်တစ်ခုဖြစ်၏။ သူ၏ကြည်လင်  
ချမ်းမြော်၍ ြိမ်းချမ်းသောမျက်နှာတော်သည် ကြည်ညီသူတို့၏ အမြင်  
၌ စိတ်အေးချမ်းစေသည့် မြင်ကွင်းတစ်ခုဖြစ်၏။ သူ၏ြိမ်းချမ်းရေး  
နှင့် သည်းခံခွင့်လွတ်ရေးတရားတော်ကို လူအပေါင်းတို့က မဖော်ပြ  
နိုင်သော ဝမ်းမြောက်မှဖြင့် သောင်းသောင်းဖြဖူးကြိုဆိုကြ၏။ ဤ  
တရားတော်တို့သည် ကြားနာရမြို့ လိုက်နာကျင့်သုံးခွင့်ရသူအပေါင်း  
တို့အား ထာဝရအကျိုးကျေးဇူးကို ပေးဆောင်ပေ၏။

Wherever His teaching penetrated it left an indelible impression upon the character of the respective peoples. The cultural advancement of all the Buddhist nations was mainly due to His sublime Teachings. In fact all Buddhist countries

like Sri Lanka, Myanmar, Thailand, Cambodia, Vietnam, Laos, Nepal, Tibet, China, Mongolia, Korea, Japan, etc., grew up in the cradle of Buddhism.

မြတ်ဗုဒ္ဓ၏တရားတော် ထိုးဖောက်ပုံနှင့်သည့် နေရာဒေသတိုင်း ဝယ် လူအသီးသီးတို့၏ ဓလေ့စရိတ်၌ မချေဖျက်နိုင်သော စွဲထင် ချက်များကို ကျွန်ုရစ်စေ၏။ ဗုဒ္ဓဘာသာနိုင်ငံများအားလုံး၏ ယဉ် ကျေးမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသည် သူ၏နက်နဲ့သိမ်မွေ့သောတရား တော်များ၏ စမ်းအားကြောင့်ဖြစ်၏။ အမှန်တွင်လည်း သီရိလက္ာ၊ မြန်မာ၊ ထိုင်း၊ ကမ္မာဒီးယား၊ ပီယက်နမ်၊ လာအိုး၊ နီပေါ့၊ တိဘက်၊ တရာတ်ပြည်၊ မွန်ရို့လိယား၊ ကိုးရီးယား၊ ဂျပန်စသော ဗုဒ္ဓဘာသာ နိုင်ငံများသည် ဗုဒ္ဓဘာသာပုဂ္ဂက်တွင်း၌ ကြီးပြင်းလာကြပေသည်။

Though more than 2500 years have elapsed since the passing away of this greatest Teacher, yet his unique personality exerts a great influence on all who come to know Him.

ဤအကြီးကျယ်ဆုံးသော ဆရာသမား ပရီနိုဗ္ဗန်စံသွားသည် မှာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီဖြစ်ပါသော်လည်း သူ၏အတုမရှိ ထူးခြားသော စရိတ်လက္ခဏသည် သူကို သီသည့်သူအားလုံးတို့ အပေါ်တွင် ကြီးကျယ်သောလွမ်းမိုးမှုကို သက်ရောက်ဖော်သည်။

His iron will, profound wisdom, universal love, boundless compassion, selfless service, historic renunciation, perfect purity, magnetic personality,

exemplary methods employed to propagate the Teachings, and his final success – all these factors have compelled about one-fifth of the population of the world today to hail the Buddha as their supreme Teacher.

မြတ်ဗုဒ္ဓ၏ သံမဏီစိတ်ဓာတ်, အလွန်ကြီးကျယ်သော ဉာဏ်ပညာ, စကြေဝြောမေတ္တာ, အကန့်အသတ်မဲ့သော အကြင်နာတရား, ကိုယ်ကျိုးမင့်သည့် အကျိုးဆောင်မူ, သမိုင်းတွင်သော စွန်းလွတ်မူ, ရာနှစ်းပြည့်စင်ကြယ်မူ, သလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်နိုင်သော စရိတ်လက္ခဏာ, တရားဟောပြောရှုံးအသုံးပြုသည့် စနမ္မနာပြနည်းနာများနှင့် သူ၏ နောက်ဆုံးအောင်မြင်မူတို့သည် ကမ္မာလူဦးရေ၏ ငါးပုံတစ်ပုံတို့အား မြတ်ဗုဒ္ဓကို သူတို့၏ အထွေတ်အထိပ်ဆရာသမားအဖြစ် ဝမ်းမြောက်ဝမ်းသာ ခံယူကြရန် တိုက်တွန်းစွေဆော်နိုင်ခဲ့ပါသည်။

Paying a glowing tribute to the Buddha **Sri Radhakrishnan** states: "In Gautama the Buddha we have a master-mind from the East second to none so far as the influence on the thought and life of the human race is concerned, and, sacred to all as the founder of a religious tradition whose hold is hardly less wide and deep than any other. He belongs to the history of the world's thought, to the general inheritance of all cultivated men, for, judged

by intellectual integrity, moral earnestness, and spiritual insight, He is undoubtedly one of **the greatest figures in history.**"

သီရိရာစာဂုဏ်ရှုနှင့် သည် မြတ်စွာဘုရားကို ရှိန်းချိန်းပါပ ချို့ကျူး၊ ဂုဏ်ပြုစကား၊ ပြောကြားရှိ၍ ဤသိမိန်ဆိုခဲ့၏ - "ဂေါတမပုဒ္ဓ သည် အရှေ့တိုင်းမှ ဥပုက်ပညာကြီးကျယ်သူတစ်ဦးဖြစ်၏၊ သူ သည် လူသားမျိုးနှင့်ယုံကြည်၏ ဘဝနှင့် စိတ်ကူးအပေါ်၍ သူတေသနမ်းပို့မှ ကို သက်ရောက်စေရောတွင် မည်သူတစ်ဦးတစ်ယောက်အောက်မျှ မနိမ့်ကျခဲ့ပါ၊ သူတည်ထောင်ခဲ့သောဘာသာတရားသည်လည်း ကမ္မာ တစ်ဝန်းလုံးသို့ နက်ရှိင်းစွာ ကျယ်ပြန်ပျုံနှုန်းသွားရှိ၍ အခြားသော မည်သည့်ဘာသာတရားအောက်မျှ မလျော့နည်းခဲ့ပါ၊ ဤမြင်မြတ် သောဘာသာတရားကြောင့် သူ့အား မင်းမြတ်သူအဖြစ် လူအားလုံး က လေးစားကြသည်။ သူသည် ကမ္မာအတွေးအခေါ်သမိုင်းတွင် ပါဝင်သူဖြစ်၏၊ သူ၏တရားတော်သည် ယဉ်ကျေးသောလူသား တို့၏ အမွှအနှစ်ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော အသိဉာဏ် ကြီးကျယ်မြင့်မြတ်မှု၊ ကိုယ်ကျင့်တရား၌ စိတ်အားထက်သနှုန်းမှု၊ စိတ်ပိုင်းဆိုင်ရာထိုးထွင်းမြင်သိမှုတို့အပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ရလျှင် သူသည် လူသမိုင်း၌ အကြိုးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ယုံမှားစရာမရှိသောကြောင့်ပင်တည်း။

In *The Three Greatest Men in History* W.G. Wells writes: "In the Buddha you see clearly a man, simple, devotedly, battling for light—a vivid human personality, not a myth. He too gave a message to

mankind universal in character. Many of our best modern ideas are in closest harmony with it. All the miseries and discontents are due, he taught, to selfishness. Before a man can become serene he must cease to live for his senses or himself. Then he merges into a great being.

Buddha in different languages called men to self-forgetfulness 500 years before Christ. In some ways he is nearer to us and our needs; He was more lucid upon our individual importance and service than Christ and less ambiguous upon the question of personal immortality."

*'The Three Greatest Men in History'* (လူ.သမိုင်:  
 တွင် အကြီးကျယ်ဆုံးသော လူသုံးယောက်) အမည်ရှိသည့်စာအပ်၌  
 ကမ္မာသမိုင်းပညာရှင် အဗေလျှော်၊ ရှိုး ဝလ်(စီ) က ဤသို့ရေးသား၏ –  
 “ဗုဒ္ဓတွင် ရိုးရှင်း၍ ည်ညွတ်အလင်းရောင်ရအောင် စုံစုံဖိုက်ဖိုက် ကြိုး  
 ပမ်းနေသည့် လူသားတစ်ယောက်ကို ရှင်းလင်းစွာ သင်မြင်တွေ့ရ၏။  
 အဏောရိမဟုတ်ဘဲ လူသားစရိုက်လက္ခဏာကို ကွက်ကွက်ကွင်းကွင်း  
 မြင်ရ၏။ သူသည်လည်း ထာဝရမှန်ကန်သည့် ဝိသေသလက္ခဏာ  
 ရှိသောတရားတော်ကို လူသားတို့အား ပေးအပ်ခဲ့၏။ သူ၏တရား  
 တော်အရ ဆင်းခဲ့ရက္ခအားလုံးနှင့် မရောင်းရမတင်းတိမ်ခြင်းတို့သည်  
 တစ်ကိုယ်ကောင်းဆန်ခြင်း - အတွန့်ဖော်တို့အပေါ်တွင် မူတည်  
 ကြ၏။ လူတစ်ယောက်သည် ကြည်ချင်ချမ်းမြှုံးစွာ နေထိုင်လိုလျင်

သူ၊ အဖို့နှင့် သူ၏ အာရုံများ ကျေနပ်ဖို့ အတွက် နေထိုင်ခြင်း ကို ရပ်စဲ ရမည်။ ထိအခါ သူသည် ကြီးကျယ်မြင့်မြတ်သောသူအဖြစ် သို့ ပြောင်းလဲသွား၏။

**St. Hilaire** remarks—*The perfect model of all the virtues He preaches. His life has not a stain upon it.*"

**Fausboll** says— "The more I know Him, the more I love Him."

A humble follower of His would say—"The more I know Him, the more I love Him; the more I love Him, the more I know Him."

သူတော်စင် နို့ဟီလယ်ရှိက ဤသို့ မှတ်ချက်ချင် - “မြတ်  
မြတ်စွာသည့် သူဟောပြောညွှန်ပြသည့် ကောင်းသောရည်အသေး”

များအားလုံး၏ ပုံစံအတိအကျဖြစ်တော်မှု၏။ သူ၏ဘဝတွင် မြို့တစ်ကိုယ့်မထင်အောင် အပြစ်ကင်းစင်၏။”

**ష్టాటిస్టిస్ట్ గ గ్లోబల్ బెంక్ - “అ.గీ జ్యాక్సన్‌బిల్స్ విలేలె  
వ్య.గీ జ్యాక్సన్‌బిల్స్ వు మింతఃలెలెప్రెంట్ ”**

မြတ်စွဲ၏ ပပည့်တစ်ဦးက ဤ  
သို့ ဆိုလိမည် - “သူ.ကို ဂျွန်ပ်ပို၍သိလေလေ၊ သူ.ကို ဂျွန်ပ်ပို၍  
ချစ်မြတ်နီးလေလေဖြစ်၏၊ သူ.ကို ဂျွန်ပ်ပို၍ ချစ်မြတ်နီးလေလေ သူ.  
ကို ဂျွန်ပ်ပို၍သိလေလေဖြစ်၏”

**Chapter 2**  
အနေး(၂)  
**THE DHAMMA**  
ပြတ်မျှ

**Is it a Philosophy?**  
ဓမ္မသည် အတွေးအမြင်စနစ်တစ်ဖို့လော

The non-aggressive, moral and philosophical system expounded by the Buddha, which demands no blind faith from its adherents, expounds no dogmatic creeds, encourages no superstitious rites and ceremonies, but advocates a golden means that guides a disciple through pure living and pure thinking to the gain of supreme wisdom and deliverance from all evil, is called the **Dhamma** and is popularly known as **Buddhism**.

ဗုဒ္ဓမြတ်စွာ အသေးစိတ်ဟောကြားတော်မူခဲ့သော ရန်လိုခြင်း  
မရှိသည့် ကိုယ်ကျင့်တရားဆိုင်ရာနှင့် အတွေးအမြင်ဆိုင်ရာစနစ်သည်  
လိုက်နာကျင့်ကြံသူတို့ထဲမှ မျက်ကန်းယုံကြည်မှုကို မတောင်းဆိုပါ၊  
တစ်ယူသန် အယုဝါဒများကိုလည်း မဟောကြားပါ၊ အယူသည်းသော  
ဘာသာရေး ထုံးတမ်းစလေ့များနှင့် အခမ်းအနားများကျင့်ပခြင်းတို့  
ကိုလည်း အားမပေးပါ၊ သို့သော် လိုက်နာသူတပည့်များအား စင်  
ကြယ်စွာနေထိုင်ခြင်းနှင့် စင်ကြယ်စွာတွေးခေါ်ခြင်းတို့မှတစ်ဆင့်  
အထွက်အထိပ်ရောက်သည့်ညာက်ပညာကို ရယူပြီးလျင် ဝင်ဆင်းရဲ  
မှလွှတ်မြောက်ရန် ရွှေလမ်းစဉ်ကို ချုပ်ပေး၏။ ဤမြတ်ဗုဒ္ဓ၏ ဟော  
ကြားချက်များကို ‘ဓမ္မ’ဟု ခေါ်တွင်၍ ‘ဗုဒ္ဓဘာသာ’ ဟု လူအများ  
က အသိအမှတ်ပြုထားကြပါသည်။

The all-merciful Buddha has passed away, but  
the sublime Dhamma which He unreservedly be-  
queathed to humanity, still exists in its pristine  
purity.

သတ္တဝါအားလုံးကို သနားကြင်နာတော်မူသော မြတ်စွာဘုရား  
သည် ပရီနိဗ္ဗာန် စံလွန်သွားပြီဖြစ်ပါသော်လည်း လူသားတို့အား  
အကြွင်းအကျော်မရှိ သူအမွေပေးခဲ့သော နက်နဲ့သိမ်မွေ့သည့်မြေသွား  
ဗုဒ္ဓမူလ ဟောကြားတော်မူခဲ့သည့်အတိုင်း အပြောင်းအလဲမရှိဘဲ သန်း  
စင်စွာ တည်ရှိနေပေသေး၏။

Although the Master has left no written records  
of His Teachings, His distinguished disciples

preserved them by committing to memory and transmitting them orally from generation to generation.

ဗုဒ္ဓမြတ်စွာသည် သူ၏ သုန္တသင်ဆုံးမချက်များကို စာဖြင့် ရေးသာ၍ မှတ်တမ်းများ ချိန်မထားခဲ့ပါသော်လည်း သူ၏ ကျော်ကြားထင်ရှားကြသော တပည့်များက မြတ်စွာဘုရား၏ ဟောပြောချက်များကို အာရုံဆောင်ထားကြပြီးလျှင် တော်အဆက်ဆက် နှုတ်တိုက်သင်ကြားပိုချုပြီး အာရုံဆောင်ခဲ့ကြသောကြားင့် မပျောက်မပျက် ထိန်းသိမ်းနိုင်ခဲ့ကြပါသည်။

Immediately after His demise 500 chief Arahats<sup>1</sup>, versed in the Dhamma<sup>2</sup> and Vinaya<sup>3</sup>, held a **convocation to rehearse the Doctrine** as was originally taught by the Buddha. **Venerable Ananda** Thera, who enjoyed the special privilege or hearing all the discourse, recited the Dhamma, while the **Venerable Upali** recited the Vinaya.

<sup>1</sup> Literally, the Worthy Ones. They are the enlightened disciples who have destroyed all passions.

<sup>2</sup> The Teaching.

<sup>3</sup> The Discipline.]

မြတ်စွာဘုရား ပရီနိုဗ္ဗာစ်လွန်ပြီးနောက် မကြာမိပင် တပည့်ရင်းများဖြစ်ကြသော ဓမ္မနှင့် ဝိနယတို့ကို ကောင်းစွာတတ်ကျွမ်းကြသည် ရဟန္တာ ၅၀၀တို့သည် ညီလာသာင်ဆင်ယင်ကြပြီးလျှင်

တရားတော်များကို မြတ်စွာဘုရား မူလဟောကြားထားတော်မှသည့်  
အတိုင်း ညိုနှင့်စိစစ်ကာ သာဂါယနာ တင်ကြ၏။ မြတ်စွာဘုရား  
၏ တရားဒေသနာ အားလုံးကို နာကြားရန် အထူးအခွင့်အရေး ရခဲ့  
သည့် အရှင်အာနန္ဒာမထောင်သည့် မွှေကို အလွတ်ရွတ်ဆိုတော်မှပြီး  
လျင် ဝိနည်းစောဒ်ရှင် ဖြစ်တော်မှသည့် အရှင်ဉာပါလိမထောင်က  
ဝိနယကို အလွတ်ရွတ်ဆိုတော်မှ၏။

The Tipitaka was compiled and arranged in its present form by those Arahats of old.

ထိုရဟန္တာမထောင်တို့သည်ပိဋကတ်သုံးပုံ ကို ယခုအနေအထား  
အတိုင်း စုစည်းစိစဉ်ခဲ့ကြပါသည်။

During the reign of the pious **Sinhala King Vattagāmani Abhaya**, about 83 B.C., the Tipitaka was, for the first time in the history of Buddhism, committed to writing on palm leaves (ola) in Ceylon.

ခရစ်သက္ကရာဇ် ဧရ ဘီ စီ ခန့်တွင် သီရိလက္ခဏီနိုင်ငြှု ရတနာ  
သုံးပါးကို ကြည်ညံ့လေးမြတ်သည့်သဟေးလဘုရင်ဝင်ဂါမဏီအဘယ  
လက်ထက်ဝယ် ဗုဒ္ဓဘာသာသမိုင်းတွင် ပထမအကြံမှုအဖြစ် ပိဋကတ်  
သုံးပုံကို ပေလွှာထက်၌ ကမ္မည်းအကွဲရာတင်ခဲ့ကြ၏။

This voluminous Tipitaka, which contains the essence of the Buddha's Teaching, is estimated to be about eleven times the size of the Bible. A striking contrast between the Tipitaka and the Bible is that

the former is not a gradual development like the latter.

ပါဋ္ဌကျမ်းပေါင်း(၅၂)၊ စာအုပ်ပေါင်း(၄၀)ရှိသော ပိဋကတ်သုံးပုံသည် မြတ်စွာဘုရား၏ တရားအနာစ်သရများကို ဆောင်ထားကြ၏။ အချေယ်ပမာဏအားဖြင့် ခရစ်ယာန်သမ္မာကျမ်းစာ၏ ဆယ့်တစ်ဆင့်၊ ရှိလိမ့်မည်ဟု ခန့်မှန်းကြ၏။ ပိဋကတ်သုံးပုံနှင့် သမ္မာကျမ်းစာတို့အကြား သိသိသာသာကွာခြားချက်တစ်ရပ်မှာ ပိဋကတ်သုံးပုံသည် သမ္မာကျမ်းစာကဲ့သို့ နောင်းလူများ တရွေ ချွေရေးသား၍ တိုးတက်လာခြင်းမဟုတ်သည့်အချက်ပင် ဖြစ်၏။

As the word itself implies the *Tipitaka* consists of three baskets. They are the Basket of Discipline (*Vinaya Pitaka*), The Basket of Discourses (*Sutta Pitaka*), and the Basket of Ultimate Doctrine (*Abhidhamma Pitaka*).

ပိဋကတ်သုံးပုံ ဟူသောအမည်က ဈာန်ပြသည့်အတိုင်း ပိဋကတ်သုံးပုံတွင် တောင်းသုံးလုံးပါဝင်၏ - ပိနည်းစည်းကမ်းများကို စုထည့်ထားသော တောင်း (ပိနယပိဋက)၊ သုတေသနဒေသနာများကို စုပေါင်းထားသော တောင်း (သုတေသနပိဋက) နှင့် အဆုံးစွာနှင့်သောတရားတော်ပါရှိသည့် တောင်း (အဘိဓမ္မပိဋက) တို့ဖြစ်ကြ၏။

The *Vinaya Pitaka* which is regarded as the sheet anchor to the oldest historic celibate order—the Sangha—mainly deals with rules and regulations

which the Buddha promulgated, as occasion arose, for the future discipline of the Order of monks (*Bhikkhus*) and nuns (*Bhikkhunis*). It described in detail the gradual development of the *Sāsana* (Dispensation). An account of the life and ministry of the Buddha is also given. Indirectly it reveals some important and interesting information about ancient history, Indian customs, arts, science, etc.

ပိန်ယပိဋက သည် သမိုင်းမှတ်တမ်းအရ ရှေးအကျဉ်းဖြစ် သော ပြံ့ပွဲစရိယအကျဉ်းမြတ်ကို ကျင့်ကြသည် အဖွဲ့အစည်း (၁၀) သံယာတော်၏ အထိန်းအကျော်ဖြစ်သည်ဟု ယူဆကြ၏။ ပိန်ယပိဋက တွင် ဘိက္ခာသံယာ နှင့် ဘိက္ခာနှီးသံယာ များ လိုက်နာရန် အနာဂတ် စည်းကမ်းများအဖြစ် အရေးကိစ္စပေါ်လာသည်အခါများတွင် မြတ်စွာ ဘုရားပည်တော်မူခဲ့သောပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းများပါဝင် ကြ၏။ ယင်းပိဋကသည် သာသနာတော်တဖြည့်ဖြည့်တိုးတက်လာ ပုံကို အသေးစိတ်ဖော်ပြ၏။ မြတ်စွာဘုရား၏ဘဝဖြစ်စဉ်နှင့် ဆောင် ရွက်ချက်များအကြောင်းကိုလည်း ဖော်ပြထား၏။ သွယ်ပိုက်သော အားဖြင့် ပိန်းပိဋကသည် ရှေးသမိုင်းစဉ်၊ အီနိုယ်လေ့ထုံးစံများ၊ အနုပညာများ၊ သိပ္ပံ့ပညာ စသည့် အရေးကြီး၍ စိတ်ဝင်စားဖွယ် ကောင်းသော အကြောင်းအရာအချို့ကိုလည်း ဖော်ပြပေး၏။

The Vinaya Piṭaka consists of the five following books:-

- |   |                   |
|---|-------------------|
| 1. <i>Pārājika Pāli</i> - Major Offences        | } <i>Vibhaṅga</i> |
| 2. <i>Pācittiya Pāli</i> - Minor Offences       |                   |
| 3. <i>Mahāvagga Pāli</i> - Greater Section      | } <i>Khandaka</i> |
| 4. <i>Cullavagga Pāli</i> - Shorter Section     |                   |
| 5. <i>Parivāra Pāli</i> - Epitome of the Vinaya |                   |

ఊధయప్రింగ్ గ్రంథం ఆగ్నిపిక్షిప్తఃసిఃగ్మణః పిండణి -  
 १॥ పిధాంగ ప్రింగ్ తేర్ - అంగఃఽాఃగ్మణఃఘణముఖః } రీప్  
 २॥ పిఠిష్ట్యయ ప్రింగ్ తేర్ - అయిఽాఃగ్మణఃఘణముఖః } రీప్  
 ३॥ ఉభాంగ ప్రింగ్ తేర్ - ప్రింగ్ వైశాఖప్రిండఃఊధయమహాం } రీప్  
 ४॥ ఘ్రంగ ప్రింగ్ తేర్ - ప్రింగ్ వైశాఖప్రిండఃఘ్రంగి } రీప్  
 ५॥ పర్ణింగ ప్రింగ్ తేర్ - ప్రింగ్ వైశాఖప్రిండఃపర్ణిం

The *Sutta Pitaka* consists chiefly of discourses, delivered by the Buddha Himself on various occasions. There are also a few discourses delivered by some of His distinguished disciples such as the Venerable Sariputta, Ānanda, Moggallana, etc., included in it.

అధ్యాత్మ ప్రింగ్ గ్రంథం అచికాఽాఃప్రిండ అశివమయ, అండఃఅశాః  
 అఖీఃఖీఃప్ర్మ మిత్రభూభూర్ణాః బోంగ్రాః తేర్ ముఖ్యాఽాః పిండ  
 గ్రణి॥ మిత్రభూభూర్ణాఃగ్రణి తండ్రాః వస్తు తపస్తువ్యాంగముఖః ప్రతీం  
 వై అర్ణంవార్ధిభూర్ణా, అర్ణంఅాఫ్ట్వా, అర్ణంమహామోగ్గలాం  
 దశ్వుల్యంత్యి బోంగ్రాః వస్తు తార్ణాఽాః వై అశాముఖః లవ్యః అశ్వస్తు:  
 పిండగ్రణి॥

It is like a book of prescriptions, as the sermons embodied therein were expounded to suit the different occasions and the temperaments of various persons. There may be seemingly contradictory statements, but they should not be misconstrued as they were opportunely uttered by the Buddha to suit a particular purpose: for instance, to the self-same question He would maintain silence (when the inquirer is merely foolishly inquisitive), or give a detailed reply when He knew the inquirer to be an earnest seeker.

သုတ္တန်အသီးသီးတွင်ပါရှိသော တရားဒေသနာများသည် အခြေ  
အနေ အမျိုးမျိုးနှင့် လည်းကောင်း၊ နားထောင်သူတို့၏ အလိုအန္တာ  
သယ, စိတ်နေသဘောထားအသီးသီးတို့နှင့်လည်းကောင်း ကိုက်ညီ  
အောင် ဟောကြားထားသည့် တရားတော်များဖြစ်သဖြင့် သုတ္တန်  
ပိဋက သည် ပြဋ္ဌာန်းချက်များ ပေါင်းစားသည့် စာအပ်ကြီး တစ်  
အပ်နှင့် တူ၏။ အချို့သောအဆိုအမိန့်များသည် ဆန့်ကျင်ဘက်ဖြစ်  
နေသည်ဟု ထင်ရလိမ့်မည်၊ သို့သော် တစ်စုံတစ်ခုသော ရည်ရွယ်  
ချက်ဖြင့် အခါကာလနှင့်လိုက်လျောညီထွေဖြစ်အောင် မြတ်စွာဘုရား  
မိန့်ဆိုတော်မူခြင်းဖြစ်၍ အထင်အမြင်မလွှဲသင့်ပေ။

ဥပမာ မေးခွန်းတစ်ခုတည်းကိုပင် (မေးမြန်းသူက အသီဥာဏ်  
နည်းပါးစွာဖြင့် သီလိုရုံမျှမေးမြန်းလျှင်) မြတ်စွာဘုရား မဖောကြားဘဲ  
ဆိတ်ဆိတ်နေတော်မူ၏။ ထိုမေးခွန်းကိုပင် အမှန်တရားကို စိတ်

အားထက်သန်စွာရှာဖွေနေသူတစ်ဦးက မေးမြန်းလျှင် မြတ်စွာဘုရား  
အသေးစိတ်ဖြေကြားတော်မူ၏။

Most of the sermons were intended mainly for the benefit of Bhikkhus and they deal with the Holy life and with the exposition of the doctrine. There are also several other discourses which deal with both the material and moral progress of His lay followers.

တရားတော်အများစုသည် ရဟန်းတော်များ၏ အကျိုးအတွက် အဓိကရည်ချယ်၍ မြင့်မြတ်သောဘဝနှင့် ဒေသနာတော်၏ သဘော တို့ကို ဖွင့်ဆိုရင်းလင်းထားခြင်းဖြစ်၏။ လူဝတ်ကြောင်တပည့်များ၏ လောကီရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဟောကြားထားသည့် တရားဒေသနာများလည်း အနည်းငယ် ပါရှိ၏။

This Piṭaka is divided into five Nikāyas or collections. viz:-

1. *Dīgha Nikāya* (Collection of Long Discourses).
2. *Majjhima Nikāya* (Collection of Middle-length Discourses).
3. *Saṃyutta Nikāya* (Collection of Kindred Sayings).
4. *Anguttara Nikāya* (Collection of Discourses arranged in accordance with numbers).
5. *Khuddaka Nikāya* (Smaller Collection).

သူတ္ထနပိဋကဂကိနိကာယ်ငါးရပ်(ဝါ)အပေါင်းအစုင်းစုအဖြစ်  
ခွဲခြားထား၏—

- ၁။ ဒီယနိကာယ် (ရှည်လျားသော ဒေသနာများအစ)
- ၂။ မဏီမနိကာယ် (အလယ်အလတ်ရှည်လျားသော ဒေသနာများအစ)
- ၃။ သယုတ္ထနိကာယ် (တရားသဘောတူညီ၍ ယဉ်တွဲထားသည့် ဒေသနာများအစ)
- ၄။ အရိတ္တရနိကာယ် (နံပါတ်စဉ်အတိုင်း စိစဉ်ထားသော ဒေသနာများအစ)
- ၅။ ဓဒ္ဒကနိကာယ် (အတိုင်းအရှည် တိသော ဒေသနာများအစ)

The fifth is subdivided into fifteen books:

1. *Khuddaka Patha* (Shorter texts),
2. *Dhammapada* (Way of Truth),
3. *Udāna* (Paeans of Joy),
4. *Iti Vuttaka* ("Thus said" Discourses),
5. *Sutta Nipāta* (Collected Discourses),
6. *Vimāna Vatthu* (Stories of Celestial Mansions),
7. *Peta Vatthu* (Stories of Petas),
8. *Theragāthā* (Psalms of the Brethren),
9. *Therīgāthā* (Psalms of the Sisters),
10. *Jātaka* (Birth Stories),
11. *Niddesa* (Expositions),
12. *Paṭisambhidā Magga* (Analytical Knowledge),
13. *Apadāna* (Lives of Arahats),

14. *Buddhavamsa* (The History of the Buddha),

15. *Cariyā Pitaka* (Modes of Conduct).

ခုခြားကနိုကာယ်တွင် ကျမ်းစာအပ် ၁၅ မျိုး ပါဝင်၏—

- |     |                |   |
|-----|----------------|---|
| ၁။  | ခုခြားပါဉ္ဂ    | (ပိရှိတိသောတရားများ)                          |
| ၂။  | ဓမ္မပဒ         | (အမှန်တရားလမ်းစဉ်)                            |
| ၃။  | ဥဒ္ဒန          | (ဝေးမြှောက်ဝမ်းသာ ကျူးရင့်သောစကားများ)        |
| ၄။  | ဘဏ္ဍတိရွှေက    | (‘ဤသိမိန့်ဆိတ်မှု၏’ ဒေသနာများ)                |
| ၅။  | သတ္တနိပါတ      | (စုံထားသည့် ဒေသနာများ)                        |
| ၆။  | ဝိမာနဝွေ့      | (နတ်ဘုံပိမာန်အကြောင်းအရာများ)                 |
| ၇။  | ပေတဝွေ့        | (ပြိုတာအကြောင်းအရာများ)                       |
| ၈။  | ထောဂါထာ        | (ရဟန္တအရှင်များ၏ ကိုယ်တိုင်ဟော အတ္ထပ္ပတိများ) |
| ၉။  | ထောဂါထာ        | (ရဟန္တအရှင်များ၏ ကိုယ်တိုင်ဟော အတ္ထပ္ပတိများ) |
| ၁၀။ | ဇာတက           | (ငါးရှုငါးဆယ် ဇာတဝွေ့များ)                    |
| ၁၁။ | နိဒြေသ         | (အသေးစိတ်ရှင်းလင်းချက်များ)                   |
| ၁၂။ | ပဋိသမ္မိဒါမဂ္ဂ | (ခွဲခြမ်းစိတ်ဖြာ၍ ပြထားသည့် အသိပညာ)           |
| ၁၃။ | အပဒါန          | (ရဟန္တဘို့၏ ဘဝဖြစ်စဉ်များ)                    |
| ၁၄။ | ဓမ္မဝံသ        | (မြတ်စွာဘရား၏ ဘဝဖြစ်စဉ်သမင်း)                 |
| ၁၅။ | စရိယာ ပိဋက     | (ကိုယ်ကျင့်နည်းအမျိုးမျိုး)                   |

The *Abhidhamma Pitaka* is the most important and the most interesting of the three, containing as it does the profound philosophy of the Buddha's

Teaching in contrast to the illuminating and simpler discourses in the Sutta Pitaka.

In the *Sutta Pitaka* is found the conventional teaching (*vohāra desanā*) while in the *Abhidhamma Pitaka* is found the ultimate teaching (*paramattha-desanā*).

အဘိဓမ္မပိဋကသည် ပိဋကတ်သုံးပုံတွင် အရေးအကြီးဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်၏။ ဉာဏ်ပိဋကတ်မြတ်စွာဘုရား၏ အလွန်နက်နဲ့သိမဲ့သော အတွေးအမြင်၊ သဘောတရားများ ပါရှိ၏။ ဆန့်ကျင်ဘက်အနေဖြင့် သုတ္တန်ပိဋကတ်ပုံပြင်ဥပမာများ နှင့် ရှင်းလင်းထားသည် ပို၍ရှိရင်းသော ဒေသနာများ ပါရှိ၏။

သုတ္တန်ပိဋကသည် လူအများ သုံးနှုန်းနေကြသော စကားလုံး ဝေါဟာရများနှင့် ဟောကြားထားသော ဝေါဟာရဒေသနာ ဖြစ်၏။ အဘိဓမ္မပိဋကသည် အဆုံးစွန်းမှန်ကန်သည် ပရမတ်တရားများ အကြောင်းကို ဟောကြားထားသော ပရမတ္တဒေသနာ ဖြစ်၏။

To the wise, Abhidhamma is an indispensable guide; to the spiritually evolved, an intellectual treat; and to research scholars, food for thought. Consciousness is defined. Thoughts are analysed and classified chiefly from an ethical standpoint. Mental states are enumerated. The composition of each type of consciousness is set forth in detail. How thoughts arise is minutely described. Irrelevant

problems, that interest mankind but having no relation to one's purification, are deliberately set aside.

Matter is summarily discussed; fundamental units of matter, properties of matter, sources of matter, relationship between mind and matter, are explained.

အဘိဓမ္မာသည် ပညာရှိများအတွက် မရှိမဖစ် လိုအပ်သော လမ်းညွှန်ဖြစ်၏။ စိတ်ပိုင်းဆိုင်ရာအဆင့်ဆင့် ပြောင်းလဲတိုးတက် ပြီးသူတိုးအတွက် ဆင်ခြင်္သာဏ်နင့်ပြည့်စုသည့် တင်ပြချက်ဖြစ်၏။ သူတေသာသီများအတွက် စဉ်းစားဆင်ခြင်ရန် အာဟာရဖြစ်၏။ အာရုံ သိမှု-စိတ်ကို တိတိကျကျ အမိမျာယ်သတ်မှတ်၏။ စိတ်ကူးများကို ခွဲခြမ်းစိတ်ဖြာ၍ လူကျင့်ဝတ်ရှုထောင့်မှ အမိကထားကာ အမျိုး အစားခွဲခြားထား၏။ စိတ်တို့နင့် ယူဥုတွေဖြစ်ပေါ်ကြသော စေတသိက် များကို စိစစ်ရောတွက်ပြ၏။ စိတ်တစ်မျိုးစီ၏ ပါဝင်ဖွဲ့စည်းထားပုံ ကို အသေးစိတ်ရှင်းပြ၏။ စိတ်ကူးများ ဖြစ်ပေါ်ပုံကိုလည်း အသေး စိတ် ဖော်ပြ၏။ လူသားတို့စိတ်ဝင်စားကြသော်လည်း စိတ်ဖြူစွင် စေမျှနင့် မသက်ဆိုင်သော အကြောင်းအရာ ပြဿနာများကို တမ်းတကာပင် ဘေးဖော်ထား၏။

ရုပ်ကို အကျဉ်းချုံး၍ ဆွေးနွေးတင်ပြ၏။ ရုပ်၏ အခြေခံယဉ်နစ် ဖြစ်သည့် ရုပ်ကဲလာပ်များနင့် ပရမတ်ရုပ်များ၊ ရုပ်၏ ဂုဏ်သွေးများ၊ ရုပ်ကိုဖြစ်စေသော အကြောင်းတရားများ၊ စိတ်နင့်ရုပ် ဆက်သွယ် မူများ၊ အကြောင်းတို့ကိုလည်း ရှင်းပြထား၏။

The Abhidhamma investigates mind and matter, the two composite factors of the so-called being, to help the understanding of things as they truly are, and a philosophy has been developed on those lines. Based on that philosophy, an ethical system has been evolved to realize the ultimate goal, Nibbāna.

အဘိဓမ္မသည် သတ္တဝါဟူခေါ်ဆိုသော သက်ရှိတစ်ဦး ဖြစ်  
အောင် ဖွဲ့စည်းပေးထားသည့် စိတ်နှင့် ရပ်ကို အသေးစိတ် စုံစမ်း  
လေ့လာ၏၊ ဉှုံးသို့လေ့လာခြင်းသည် အရာအားလုံးကို အမှန်တကယ်  
ဖြစ်နေသည့်အတိုင်း သီမြှင်လာရန် အထောက်အပံ့ပြု၏၊ ဉှုံးအတွေး  
အခေါ်စမ်းကြောင်းများအပေါ် အခြေခံ၍ ဒဿနကပညာတစ်ရပ်  
ကို ဖွဲ့ဖြိုးတိုးတက်လာစေ၏၊ ဉှုံးအတွေးအခေါ်ဒဿနအပေါ် အခြေ  
ပြု၍ အဆုံးစွန်သောပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ကို မျက်မောက်ပြုရန်  
အတွက် လူ.ကျော်ဝတ်နှင့် ဘာဝနာဆိုင်ရာ စနစ်တစ်ခုသည် အဆင့်  
ဆင့် ပြောင်းလဲတိုးတက်လာခဲ့၏။

The *Abhidhamma Pitaka* consists of seven books:-

1. *Dhammasaṅgaṇī* (Classification of Dhammas),
2. *Vibhaṅga* (The book of Divisions),
3. *Kathā-Vatthu* (Points of Controversy),
4. *Puggala-Paññatti* (Description of Individuals),
5. *Dhātu-Kathā* (Discussion with reference to elements),

6. *Yamaka* (The Book of Pairs),

7. *Pattana* (The Book of Relations).

အဘိဓမ္မပိဋကတ်က တွင် ကျမ်းစာအုပ် (၇) ကျမ်းပါဝင်၏ -

- ၁။ ဓမ္မသက်နီ (တရားဓမ္မများကို အမျိုးအစားခဲ့ပြခြင်း)
- ၂။ ဝိဘာ် (တရားကို ခဲ့ခြင်းပြသောကျမ်း)
- ၃။ ကထဝတ္ထာ (ဗုဒ္ဓဝါဒနှင့် ပရဝါဒတို့ကို ရှင်းလင်းပြခြင်း)
- ၄။ ပုဂ္ဂလပည် (ပုဂ္ဂလအမျိုးမျိုးကို သရပ်ဖော်ပြခြင်း)
- ၅။ ဓာတ်ကထ (ဓာတ်များကို ဆွေးနွေးခြင်း)
- ၆။ ယမက (အစုစုကိုပြသောကျမ်း)
- ၇။ ပဋိဘန် (ကြောင်းကျိုးဆက်နွယ်မှုကို ပြသောကျမ်း)

In the Tipitaka one finds milk for the babe and meat for the strong, for the Buddha taught His doctrine both to the masses and to the intelligentsia. The sublime Dhamma enshrined in these sacred texts, deals, with truths and facts, and is not concerned with theories and philosophies which may be accepted as profound truths today only to be thrown overboard tomorrow.

မြတ်စွာဘူရားသည် သု၏တရားဒေသနာများကို လူစလူဝေးများအားလည်းကောင်း၊ ဉာဏ်ထက်မြက်၍ လွတ်လပ်စွာတွေးခေါ်နိုင်ကြသောသူများကိုလည်းကောင်း ဟောကြားသွန်သင်တော်မှဲ့သဖြင့် ပိဋကတ်သုံးပုံတွင် ကလေးထော်များအတွက် နိုချိုကိုလည်း

တွေ့ရှိနိုင်၏၊ သန်မာတွေးကျိုင်းသူတို့အတွက် အသားကိုလည်း တွေ့ရှိနိုင်၏။ ပိဋကတ်ကျမ်းစာအုပ်များ၌ပါရှိသော နက်နဲ့သိမ်မွေ့သည့် တရားဓမ္မများသည် အမှန်တရားများနှင့် မှန်ကန်သည့် အချက် အ လက်များကို ဖော်ပြထား၏။ ဤတရားဓမ္မများသည် ယနေ့ကြီးကျယ် တိကျသည့် အမှန်တရားများအဖြစ် လက်ခံယဉ်ဆ၍ မနက်ဖြန် လွင့်ပစ်လိုက်ရသော သိဝရများ၊ အတွေ့အခြားသေနများနှင့် သက်ဆိုင်ခြင်းမရှိပါ။

The Buddha has presented us with no new astounding philosophical theories, nor did He venture to create any new material science. He explained to us what is within and without so far as it concerns our emancipation, and ultimately expounded a path of deliverance, which is unique. Incidentally, He has, however, forestalled many a modern scientist and philosopher.

မြတ်စွာဘုရားသည် ကျွန်ုပ်တို့အား အလွန် အဲအားသင့်ဖွယ် ကောင်းသော ဒဿနကအယူအဆ အသစ်အဆန်းများကို တင်ပြပေး ခဲ့ခြင်း မရှိပါ။ ရပ်ဝတ္ထုဆိုင်ရာ သိပ္ပာပညာအသစ်အဆန်းကို ဖန်တီး ရန်အတွက်လည်း သူမကြိုးပမ်းခဲ့ပါ။ ကျွန်ုပ်တို့၏ သံသရာဝင်ဆင်းရဲ့ မှ ထွက်မြောက်နိုင်ရေးနှင့်သက်ဆိုင်သော ခန္ဓာကိုယ်တွင်းနှင့် ကိုယ်ပရီတရားဓမ္မများကိုသာ ရှင်းပြတော်မူခဲ့သည်။ နောက်ဆုံးမြို့ပြင်ဘက် ကင်းသော ဘဝလွတ်မြောက်ရေးလမ်းစဉ်ကို အသေးစိတ်ညွှန်ကြား တော်မူခဲ့သည်။ ဤသုတေသနလင့်ကစား မြတ်ဗုဒ္ဓသည် ခေတ်သစ်သိပ္ပါ

ပညာရှင်များနှင့် ဒဿနိကပညာရှင်များစွာတို့ထက် အရင်ဦးအောင် အကြောင်းအရာများစွာတို့ကို ထိုးထွင်းသိမြင်ပြီး ဟောပြောတော်မှ ခဲ့၏။

**Schopenhauer** in his "World as Will and Idea" has presented the truth of suffering and its cause in a Western garb. **Spinoza**, though he denies not the existence of a permanent reality, asserts that all phenomenal existence is transitory. In his opinion sorrow is conquered "by finding an object of knowledge which is not transient, not ephemeral, but is immutable, permanent, everlasting."

ဂျာမန်တွေးခေါ်ရှင်ကြီး ဦးပင်ဟောင်ဝါ သည် သူ၏ "World as Will and Idea" (စိတ်ပြဋ္ဌာန်းချက်နှင့် ယဉ်ဆောင်ရွက် အနေဖြင့် ကဗျာလောက) စာအပ်တွင် ဆင်းရောင်းအမှန်သဘော – ဒုက္ခသစ္ာ နှင့် ဆင်းရောင်း၏ အကြောင်းရင်းအမှန်သဘော – သမှုဒယသစ္ာတို့ ကို အနောက်တိုင်းအမြင် (အနောက်တိုင်းဝတ်စံ) ဖြင့် တင်ပြခဲ့၏။ တွေးခေါ်ရှင်ကြီး ပပါနိစာ သည် တည်မြို့သော အစစ်အမှန်တရား တည်ရှိခြင်းကို မဖြင့် ဆိုသော်လည်း သဘာဝအလျောက် ပုံမှန်ဖြစ် ပျက်နေသော ဖြစ်ရပ်အားလုံးသည် ခဏာမစံဖြစ်ပျက်နေသည်ဟု မိန့်ဆိုခဲ့၏။ သူ၏ အယူအဆတွင် "ခဏာမစံ ဖြစ်ပျက်ပြောင်းလဲခြင်း မရှိဘဲ အခြားအရာတစ်ခုသို့ မပြောင်းလဲနိုင်သော ထာဝရတည်မြို့နေနိုင် သည့် အသိဉာဏ်ဝါတစ်ခုကိုရှာဖွေတွေ့ရှိနိုင်လျှင်" ပူဇွဲးသောက၊ ဆင်းရဲ့ဒုက္ခသစ္ာတို့ အောင်နိုင်လိမ့်မည်ဟု ပါရှိ၏။

**Berkeley** proved that the so-called indivisible atom is a metaphysical fiction. **Hume**, after a relentless analysis of the mind, concluded that consciousness consists of fleeting mental states. **Bergson** advocates the doctrine of change. **Prof. James** refers to a stream of consciousness.

အင်လိပ်တွေးခေါ်ရှင် ဘာကလေ က ထပ်မံခွဲစိတ်၍မရဟုဆိုသော အကျိမြာသည် ဖြည့်ထဲမဲ့တွေးခေါ်ကြံးဆမှု၏ စိတ်ကူးယဉ်ပုံပြင် တစ်ခုသာဖြစ်ကြောင်းကို သက်သေပြခဲ့၏။ တွေးခေါ်ရှင်ကြီး ဟန်း ကလည်း စိတ်ကို မနေမနားခဲ့ခြမ်းစိတ်ဖြာဖြီးသောအခါ စိတ်တွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပျက်တတ်သော စိတ်အခြေအနေများ ပါရှိကြောင်း ဆုံးဖြတ်ခဲ့ပေ၏။ တွေးခေါ်ရှင်ကြီး ဘာဂောင်း က ပြောင်းလဲ တတ်ခြင်း အနိစ္စသောကို ထောက်ခံပြောဆိုခဲ့၏။ အမေရိကန် ပညာရှင်ကြီး ပါမောက္ဂရှိမဲ့(၅) ကလည်း စိတ်သည် တစ်ခုတည်း မဟုတ်ဘဲ စိတ်များစွာတို့၏ စီကြောင်းတစ်ခုသာဖြစ်သည်ဟု ရည်ရွယ်း ပြောဆိုခဲ့၏။

The Buddha expounded these doctrines of Transiency (*Anicca*), Sorrow (*Dukkha*), and No-Soul (*Anattā*) some 2500 years ago while He was sojourning in the valley of the Ganges.

မြတ်စွာဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ကတည်းကပင် ဂုဏ်မြစ်ရမ်းဒေသ၌ သီတင်းသုံး လူညွှန်လည်စဉ် မတည်မြှင်း (အနိစ္စ), ဆင်းရဲခြင်း (ခုက္ခ)နှင့် အတ္ထ (၁၃) ဝိညာဉ်

လိပ်ပြာမရှိခြင်း (အနတ္ထ) သဘောတရားတို့ကို အသေးစိတ် ဟောကြားတော်မူခဲ့သည်။

It should be understood that the Buddha did not preach all that He knew. On one occasion while the Buddha was passing through a forest He took a handful of leaves and said: "O Bhikkhus, what I have taught is comparable to the leaves in my hand. What I have not taught is comparable to the amount of leaves in the forest."

မြတ်စွာဘုရားသည် သူသီမြင်သမျှ တရားအားလုံးကို မဟောကြားခဲ့ကြောင်း နားလည်သင့်ပေါ်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သစ်တောတစ်ခုကို ဖြတ်သန်းစဉ် လက်တစ်ခုပ်စာ သစ်ရွက်များကို ကောက်ယူပြီး သော ရဟန်းတို့အား မိန့်တော်မူ၏ – "အို... ချစ်သား ရဟန်းတို့၊ သင်တို့အား ငါဟောကြားခဲ့သော တရားအား လုံးသည် ဤငါလက်ထဲ၌ရှိသည့် သစ်ရွက်များနှင့် နှင့် ယူဉ်အပ်၏၊ ငါသီမြင်ပြီး မဟောကြားခဲ့သောတရားတို့ကား ဤသစ်တောအတွင်းရှိ သစ်ရွက်များအားလုံးနှင့် နှင့် ယူဉ်အပ်၏။"

He taught what He deemed was absolutely essential for one's purification making no distinction between anesoteric and exoteric doctrine. He was characteristically silent on questions irrelevant to His noble mission.

မြတ်စွဲသည် စိတ်ကိုဖြူစွင်စေဖို့အတွက် လုံးဝလိုအပ်သည် ဟု သူယူဆသောတရားများကိုသာ ဟောကြားတော်မှု၏။ တရားတော်ကို အတွင်းနေ တပည့်များအတွက်တစ်မျိုး၊ ပြင်ပနေ တပည့်များအတွက် တစ်မျိုးဟူ၍ ခွဲဗြားမှုမပြချေ။ သု၏မြင့်မြတ်သော သာသနမြှုပြုလုပ်ငန်းနှင့် မသက်ဆိုင်သောမေးခွန်းများကို ဖြေကြားတော်မှုဘဲ ထူးခြားစွာပင် ဆိတ်ဆိတ်နေတော်မှု၏။

Buddhism no doubt accords with science, but both should be treated as parallel teachings, since one deals mainly with material truths while the other confines itself to moral and spiritual truths. The subject matter of each is different.

ဓာဒဘာသာသည် သိပ္ပပညာနှင့် ကိုက်ညီကြာင်းမှာ ယုံမှားဖွယ်မရှိချေ။ သို့သော် ငှင့်တိုက်မှုသို့ပြိုင်အတိုင်း သွားနေကြသော သင်ပြုမှုနှစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်၊ အဘယ့်ကြာင့်ဆိုသော သိပ္ပပညာသည် ရပ်ပိုင်းဆိုင်ရာအမှန်တရားများနှင့် အမိကသက်ဆိုင်၍ ဓာဒဘာသာသည် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာအမှန်တရားများကို အလေးထားသောကြာင့် ဖြစ်၏။ ဘာသာရပ်အကြာင်းအရာနှစ်မျိုးမှာ ကွဲပြားနေကြ၏။

The Dhamma He taught is not merely to be preserved in books, nor is it a subject to be studied from an historical or literary standpoint. On the contrary it is to be learnt and put into practice in

the course of one's daily life, for without practice one cannot appreciate the truth.

မြတ်စွာဘရား သင်ပြပေးတော်မူသောတရားတော်သည် ကျမ်း  
စာအုပ်များတွင် သိမ့်ထားရန် မဟုတ်၊ သမိုင်းရှုထောင့် သိမ့်မဟုတ်  
စာပေရှုထောင့်မှလေ့လာရန် ဘာသာရပ်တစ်ခုလည်း မဟုတ်။ ဆန့်  
ကျင်ဘက်အားဖြင့် တရားဓမ္မကို ဆည်းပူးလေ့လာ၍ မိမိတို့၏ နေ့စဉ်  
ဘဝ္မာ လက်တွေ့ကျင့်သုံးရမည်ဖြစ်၏။ အကြောင်းမှာ လက်တွေ့  
ကျင့်သုံးမှ မပါဘဲ အမှန်တရားကို မနှစ်သက် မမြတ်နီးနိုင်သော  
ကြောင့် ဖြစ်၏။

The Dhamma is to be studied, and more to be practised, and above all to be realized: immediate realization is its ultimate goal. As such the Dhamma is compared to a raft which is meant for the sole purpose of escaping from the ocean of birth and death (*Samsara*).

တရားဓမ္မကို လေ့လာဆည်းပူးရမည်၊ လေ့လာဆည်းပူးခြင်း  
ထက် လက်တွေ့ကျင့်သုံးခြင်းက ပို၍အရေးကြီး၏၊ ထို့ထက်ပို၍  
အရေးကြီးသည့်အချက်မှာ ထိုးထွင်းမြင်သိလာဖို့ဖြစ်၏။ တရားဓမ္မ  
ကို လက်ငင်းချက်ချင်း ထိုးထွင်းမြင်သိခြင်းသည် ဓမ္မ၏အဆုံးစွန်း  
သောပန်းတိုင်ဖြစ်၏။ ဤအကြောင်းကြောင့် ဓမ္မကို မြစ်ကူးဖောင်  
နှင့် နှိုင်းယဉ်အပ်၏။ ဓမ္မဖောင်သည် ကတိ-ဇရာ-မရဏ သံသရာ  
ဝင်ဆင်းရှုဟူသော သမုဒ္ဒရာကြီးကို ဖြတ်သန်း၍ ခေမာသောင်ကမ်း  
သို့ ပို့ဆောင်ပေးရန် တစ်ခုတည်းသောကိစ္စရှိပေ၏။

Buddhism, therefore, cannot strictly be called a mere philosophy because it is not merely the 'love of, inducing the search after, wisdom'. Buddhism may approximate a philosophy, but it is very much more comprehensive.

သို့ဖြစ်၍ တိတိကျကျဆိုရလျှင် ဗုဒ္ဓဘာသာသည် ဒဿနကပညာရပ်တစ်ခုမျှသာဖြစ်သည်ဟု မဆိုနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော ဗုဒ္ဓဘာသာသည် ဒဿနကဖော်ကဲသို့ "ဉာဏ်ပညာကို မြတ်နိုင်၍ ဉာဏ်ပညာကိုရှာဖွေခြင်း" မျှ မဟုတ်သောကြောင့်ဖြစ်၏။ ဗုဒ္ဓဘာသာသည် ဒဿနကဖော်နှင့် နီးကပ်ဆက်စပ်နေပါလိမ့်မည်၊ သို့သော ဒဿနကဖော်ထက် များစွာပို၍ ကျယ်ဝန်းပြီး ပို၍ ပြည့်စုံပါသည်။

Philosophy deals mainly with knowledge and is not concerned with practice; whereas Buddhism lays special emphasis on practice and realization.

ဒဿနကဖော်သည် အသိပညာရရှိရေးကို အဓိက အလေးထား၍ လက်တွေ့လေ့ကျင့်ခြင်းကို အလေးမမှပါ။ ဗုဒ္ဓဘာသာကမှ လက်တွေ့လေ့ကျင့်ခြင်းနှင့် ဘာဝနာမယဉာဏ်ဖြင့် ထိုးထွင်းမြင်သိခြင်းကို အထူးအလေးအနေကြပြုပါသည်။



### **Chapter 3**

**အခန်း (၃)**

### **IS BUDDHISM A RELIGION?**

**ဓမ္မဘာသာသည် ဘာသာတရားတစ်ခုလော**

It is neither a religion in the sense in which that word is commonly understood, for it is not "a system of faith and worship owing any allegiance to a supernatural being."

'Religion' ဟူသော ကိုးကွယ်မှုဘာသာတရား၏ အဓိပ္ပာယ်ကို အများအားလည်ထားကြသည့်အတိုင်း ဆိုလျှင် ဓမ္မဘာသာသည် 'Religion' ဟု မဆိုနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် 'Religion' ၏ အဓိပ္ပာယ်ကိုဖွင့်ဆိုသကဲ့သို့ ဓမ္မဘာသာသည် 'သဘာဝဂွန်' အနေအထာနခိုးရင် တစ်ဦးဦးကို သစ္စခံ၍ ယုံကြည်ကိုးကွယ်သော စနစ်' မဟုတ်သောကြောင့်ပင်တည်း။

Buddhism does not demand blind faith from its adherents. Here mere belief is dethroned and is substituted by confidence based on knowledge, which, in Pāli, is known as *Saddhā*. The confidence placed by a follower on the Buddha is like that of a sick person in a noted physician, or a student in his teacher. A Buddhist seeks refuge in the Buddha because it was He who discovered the Path of Deliverance.

ဗုဒ္ဓဘာသာသည် ၄၏ကို ဆည်းကပ်ကိုးကွယ်ကြသူတို့အား အကြောင်းအကျိုး မသိဘဲ မျက်ကန်းယုံကြည်ရန် မတောင်းဆိုပါ။ ဗုဒ္ဓဘာသာ၌ အခြေအမြစ်မရှိသော ယုံကြည်ကာမျှ သဘောကို ပလွင် ထက်မှ ဖယ်ရှား၍ အသိပညာအပေါ် အခြေခံသည့် ယုံကြည်မှုနှင့် အစားထိုးလိုက်၏။ အသိပညာပေါ် အခြေခံသော ယုံကြည်မှုကို ပါ၌ ဘာသာဖြင့် ‘သဒ္ဓါ’ဟု ခေါ်၏။ ဗုဒ္ဓဘာသာဝင်တစ်ဦးက မြတ်ဗုဒ္ဓ အပေါ် ထားရှိသည့် ယုံကြည်မှုသည် လူနာတစ်ဦးက ကျော်စောထင် ရှားသော ဆရာဝန်တစ်ဦးအပေါ် ထားရှိသည့်ယုံကြည်မှုနှင့် လည်း ကောင်း၊ ကျောင်းသားတစ်ဦးက ဆရာသမားအပေါ်တွင် ထားရှိသည့် ယုံကြည်မှုနှင့် လည်းကောင်း ဆင်တူ၏။ ဗုဒ္ဓဘာသာဝင်တစ်ဦးက မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်းမှာ ဆင်းရဲ့ကွဲအလုံးစုံ မှ လွှတ်ပြောက်နိုင်သော မြင့်မြတ်သည့် လမ်းစဉ်ကို မြတ်စွာဘုရားရာဖွေတွေ၊ ရီခဲ့ပြီးလျင် တပည့်အပေါင်းတို့အား သင်ကြားပြသပေး ခဲ့သောကြောင့် ဖြစ်၏။

A Buddhist does not seek refuge in the Buddha with the hope that he will be saved by His personal purification. The Buddha gives no such guarantee. It is not within the power of a Buddha to wash away the impurities of others. One could neither purify nor defile another.

The Buddha, as Teacher, instructs us, but we ourselves are directly responsible for our purification.

မူခွဲဘာသာဝင်တစ်ဦးသည် မြတ်စွာဘုရားကို ဆည်းကပ်ကို  
ကွယ်ရာ၌ မြတ်စွာဘုရား၏ ပုဂ္ဂလိကဖြူစင်မြင့်မြတ်မှုဖြင့် သူ့ကို  
ကယ်တင်ပေးလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ဆည်းကပ်ကို  
ကွယ်ခြင်း မဟုတ်။ မြတ်စွာဘုရားသည် ထိခို့ကယ်တင်ပေးမည်  
ဟူ၍လည်း အာမခံချက်မပေးခဲ့ပါ။ မြတ်စွာဘုရားတို့၏ သူတစ်ပါး  
တို့၏ စိတ်အညွှတ်အကြော်းများကို ဆေးလျှော်ပေးရန် စုစုံအားမရှိကြ  
ပါ၊ အခြားမည်သူတစ်ဦးတစ်ယောက်၌လည်း မရှိပါ။ လူတစ်ဦး၏  
စိတ်ကို အခြားတစ်စုံတစ်ယောက်သောသူက ညစ်နှမ်းအောင် မပြုလုပ်  
ပေးနိုင်ပါ၊ ဖြူစင်အောင်လည်း မပြုလုပ်ပေးနိုင်ပါ၊ မိမိကသာလျှင်  
မိမိ၏စိတ်ကို ညစ်နှမ်းစေနိုင်၏၊ ဖြူစင်စေနိုင်၏။

မြတ်စွာဘုရားသည် ဆရာတစ်ဦးအနေဖြင့် ကျွန်ုပ်တို့အား  
သွန်သင်ဆွန်ပြပေးတော်မှု၏၊ သို့သော ကျွန်ုပ်တို့၏စိတ်ကို ဖြူစင်  
အောင် ပြုလုပ်ရန်မှာ ကျွန်ုပ်တို့နှင့်သာ တိုက်ရှိက်သက်ဆိုင်၏။

Although a Buddhist seeks refuge in the Buddha, he does not make any self-surrender. Nor does a Buddhist sacrifice his freedom of thought by becoming a follower of the Buddha. He can exercise his own free will and develop his knowledge even to the extent of becoming a Buddha himself.

ဗုဒ္ဓဘာသာဝင်တစိုးသည် မြတ်စွာဘုရားကို ဆည်းကပ် ကို  
ကွယ်ရနှုန်း သူ.ကိုယ်ကို လက်နက်ချ အည့်ခံရသည့် သဘောမျိုး၊  
အပြုံးနှင့် အည့်သဘောမျိုး မရှိချေ။ မြတ်စွာဘုရား၏ တပည့်  
သာဝကတစိုးဖြစ်လာသောအခါး၌လည်း သူ၏ လွတ်လပ်စွာ တွေး  
ခေါ်ခြင်း အခွင့်အရေးကို စွန့်လွတ်ရန်မလိုချေ။ သူသည် သူ၏စိတ်  
ဆန္ဒ လွတ်လပ်မှုကို ကြိုက်သလိုကျင့်သုံးနိုင်သည်၊ သူ၏ ဉာဏ်ပညာ  
ဖွံ့ဖြိုးတိုးတက်အောင် ကြိုက်သလိုပျိုးထောင်နိုင်သည်၊ သူစွမ်းဆောင်  
နိုင်လျှင် သူကိုယ်တိုင် မြတ်စွာဘုရားတစ်ဆူဖြစ်လာသည်အထိ ကြိုး  
စားနိုင်သည်။

The starting point of Buddhism is reasoning or understanding, or, in other words, *Sammā-ditthi*.

To the seekers of truth the Buddha says:

"Do not accept anything on (mere) hearsay—  
(i.e. thinking that thus have we heard it from a long time). Do not accept anything by mere tradition—  
(i.e. thinking that it has thus been handed down through many generations). Do not accept anything

on account of mere rumours — (i.e. by believing what others say without any investigation). Do not accept anything just because it accords with your scriptures.

ပုဂ္ဂိုလာသာကို အစပျိုးပေးသော အချက်မှာ တွေးခေါ်ဆင်ခြင် ခြင်း သို့မဟုတ် သိနားလည်ခြင်း သို့မဟုတ် ပါ၌ဘာသာဖြင့် သမာ ဒီနို့ဟု ခေါ်၏။

အမှန်တရား ရှာဖွေနေသူတစ်ဦးသို့ မြတ်ပုဂ္ဂိုလား ညွှန်မှုမှာ—  
 “တစ်ဆင့်ကြားကကားမျှဖြင့် တစ်စုံတစ်ခုကို မှန်ပြီဟု လက်  
 မခံလိုက်ပါနှင့်၊ (ဆိုလိုသည်မှာ ‘ဒီအကြောင်းကို ငါတို့ကြားသိနေ  
 ရတာကြာဖြို့ ဒါကြောင့် မှန်လိမ့်မယ်’ဟု မထင်မြင်ထိုက်ပါ။) အစဉ်  
 အလာဖြစ်သည့်အတွက်လည်း မှန်ပြီဟု လက်မခံလိုက်ပါနှင့်၊ (ဆိုလို  
 သည်မှာ ‘ဒီအခြင်းအရာကို ခေတ်အဆက်ဆက် လက်ဆင်ကမ်းခဲ့  
 ကြတာပဲ။ ဒါကြောင့် မှန်လိမ့်မယ်’ဟု မထင်မြင်ထိုက်ပါ။) ကောလာ  
 ဟလသတ်း ဟိုးလေးတကျော်ဖြစ်နေသည့်အကြောင်းကြောင့်လည်း  
 မှန်လျှော့ဟု လက်မခံပါနှင့်၊ (ဆိုလိုသည်မှာ သူတစ်ပါးတို့ ပြောဆို  
 ကြသည်ကို သေသေချာချာမစုစမ်းသဲ ယုံကြည်လိုက်ခြင်းမျိုးကိုလည်း  
 မပြုသင့်ပါ။) သင်တို့၏ကျမ်းစာတွင် ရေးသားဖော်ပြချက်နှင့် ကိုက်  
 ညီသည့်အတွက်လည်း တစ်စုံတစ်ခုကို မှန်ပြီဟု လက်မခံပါနှင့်။

Do not accept anything by mere supposition.  
 Do not accept anything by mere inference. Do not  
 accept anything by merely considering the reasons.

Do not accept anything merely because it agrees with your pre-conceived notions. Do not accept anything merely because it seems acceptable — (i.e., thinking that as the speaker seems to be a good person his words should be accepted). Do not accept anything thinking that the ascetic is respected by us (therefore it is right to accept his word).

“ကြံစည်, စိတ်ကူး, မှန်းဆပြီးတော့လည်း တစ်စုတစ်ခုကို မှန်ပြီ  
ဟု မယူဆလိုက်ပါနှင့်။ မိမိသိရှိထားသည့်အချက်အလက်အချို့၊ မှ  
ကောက်ချက်ချကာ ဤအရာမှန်ပြီဟူ၍လည်း မယူဆလိုက်ပါနှင့်။  
အကြောင်းအကျိုးများကို ဆင်ခြင်ရုံးဖြင့်လည်း တစ်စုတစ်ခုသည်  
မှန်ပြီဟူ၍လည်း လက်မခဲ့လိုက်ပါနှင့်။ သင်ကြိုတင်ထင်မြင်ယူဆ  
ထားသော အချက်များနှင့် ကိုက်ညီသည့်အကြောင်းကြောင့်လည်း  
ထိအချက်များ မှန်ကုန်ပြီဟု လက်မခဲ့လိုက်ပါနှင့်။ တစ်စုတစ်ခုကို  
လက်ခဲ့သင့်သည်ဟု ထင်ရရှိရုံးဖြင့်လည်း လက်မခဲ့လိုက်ပါနှင့် (ဆို  
လိုသည့်မှာ ဟောပြောသောပုဂ္ဂိုလ်သည် သူတော်ကောင်းတစ်ဦးဖြစ်၍  
သူ.စကားများကို လက်ခဲ့သင့်သည်ဟု ထင်မြင်လိုက်ခြင်းကို ရှောင်  
ရှားရန် ဖြစ်၏။) ဟောပြောသောပုဂ္ဂိုလ်သည် မိမိရိုးသေလေးစား  
သော ရသေ့ရဟန်းဖြစ်သည့်အတွက်လည်း တစ်စုတစ်ခုကို လက်မခဲ့  
လိုက်ပါနှင့်။ (မိမိရိုးသေလေးစားသူ့ဖြစ်၍ သူ.စကားကို လက်ခဲ့ကာ  
မှန်တယ်ဟု ယူဆခြင်းမျိုးကို မပြုထိုက်ပါ။)

"But when you know for yourselves— these things are immoral, these things are blame worthy.



Though there is no blind faith, one might argue whether there is no worshipping of images, etc., in Buddhism.

Buddhists do not worship an image expecting worldly or spiritual favours, but pay their reverence to what it represents.

မြတ်စွာဘုရား၏ ဤစိတ်အားတက်ကြဖော်ကားလုံးများ  
သည် ငှင့်တို့၏ မူလခွန်အားနှင့် ဆန်းသစ်မှုတို့ကို ယနေ့တိုင်  
ဆောင်ထားလျက်ပင် ရှိသေး၏။

ဗုဒ္ဓဘာသာ၌ မျက်ကန်းယုံကြည်မှုမရှိဟု ဆိုထားပါသော်လည်း  
ရပ်ပုံများ၊ ဆင်းတုများ စသည်ကို ကိုးကွယ်ခြင်းမရှိပော်လားဟု  
စောကြာမေးမြန်းစရာရှိ၏။

ဗုဒ္ဓဘာသာဝင်များသည် လောက်ချမ်းသာနှင့် စိတ်ပိုင်းအကူ  
အညီကို မျှော်လင့်၍ ရပ်ပုံ၊ ရပ်တု စသည်တို့ကို ကိုးကွယ်ခြင်းမပြုပါ၊  
ဘုရားရပ်ပုံတော်၊ ဘုရားဆင်းတုတော်တို့ကို ဘုရား၏ဂုဏ်တော်များ  
ကို အောက်မော်အမှတ်ရရောန် ရည်ရွယ်၍ ဘုရားရင်ကိုယ်စား ထား  
ကာ ရှိသော်မှတ်နိုင်း၊ ရှိခိုးပူဇော်ကြခြင်းဖြစ်သည်။ ဘုရားဂုဏ်တော်  
ကို အာရုံယူ၍ ဘုရားကို ရှိခိုးပူဇော်ခြင်းဖြစ်ပါသည်။

An understanding Buddhist, in offering flowers and incense to an image, designedly makes himself feel that he is in the presence of the living Buddha and thereby gains inspiration from His noble

personality and breathes deep His boundless compassion. He tries to follow His noble example.

သိနားလည်သော မှန္ဒာဘသာဝင်တစ်ဦးသည် ဘုရားဆင်းတဲ့  
တော်ကို ပန်း၊ နဲ့သာ၊ အမွှေးတိုင်များဖြင့် ပူဇော်သောအခါ ဘုရားရှင်  
ကိုယ်တော်မြတ် ရှုံးမှားကို သူရောက်ရှိနေသည်ဟု ခံစားနိုင်ရန်  
နှလုံးသွင်း၏။ ဤသို့ဖြင့် မြတ်စွာဘုရား၏ မြင့်မြတ်သော ကိုယ်ရည်  
ကိုယ်သွေးများမှ စိတ်အားထက်သန့်မှုကို ရယူပြီးလျင် ဘုရားရှင်၏  
အကန့်အသတ်မူသည့် မဟာကရာဇာတော်ကို တဝတမေးရှာခွင့်  
၏။ ဘုရားရှင်၏ မြင့်မြတ်သောစံနမူနာကို သူ အတုယူ၍ လက်တွေ့  
ကျင့်ကြနိုင်အောင် ကြီးစား၏။

The Bo-tree is also a symbol of Enlightenment. These external objects of reverence are not absolutely necessary, but they are useful as they tend to concentrate one's attention. An intellectual person could dispense with them as he could easily focus his attention and visualise the Buddha.

မဟာဗောဓိပင်သည်လည်း သွေ့ညျှတည်ကော်တော်ကို ရရှိသည့်  
အနိမ်းအမှတ်တစ်ခုဖြစ်၏။ ဤသို့ကြည်ညီလေးမြတ်ဖို့ရာ အသုံး  
ပြုသော ပြင်ပအရာဝါဘူးသည် လုံးဝေသယုံမရှိမဖြစ် လိုအပ်သည်  
ကား မဟုတ်ပါ။ သို့သော် ဤအရာဝါဘူးတို့သည် ကြည်ညီသု၏စိတ်  
ကို စုစုပေါင်းပေါ်နိုင်သည့်အတွက် အသုံးကျ၍ အကျိုးရှိပါသည်။ ဆင်  
ခြင်ညှဲကြရှိသူတစ်ဦးသည် သူ၏အာရုံကို အလွယ်တကူစုစုပေါင်း၍

မြတ်စွာဘုရားကို အာရုံယူနိုင်သည့်အတွက် ပြင်ပ အရာဝတ္ထာများကို  
ဖယ်ရှားထားနိုင်သည်။

For our own good, and out of gratitude, we pay such external respect but what the Buddha expects from His disciple is not so much obeisance as the actual observance of His Teachings. The Buddha says — "He honours me best who practises my teaching best." "He who sees the Dhamma sees me."

ကျွန်ုပ်တို့၏ ကောင်းကျိုးချမ်းသာအတွက်ကြောင့်လည်းကောင်း၊  
မြတ်စွာဘုရား၏ အနဲ့ကျေးဇူးတော်ကို ပေးဆပ်သည့်အနေဖြင့်  
လည်းကောင်း ထိုသို့သော ပြင်ပရိသေးလေးမြတ်မူ၊ ရီခိုးပူဇော်မှုကို  
ကျွန်ုပ်တို့ ပြုလုပ်ကြသည်။ အမှန်အားဖြင့်မူ မြတ်စွာဘုရားသည်  
သူ၏တပည့်ထဲမှ ရီခိုးပူဇော်ခြင်းထက် သူ၏တရားတော်ကို အမှန်  
တကယ်ကျင့်သုံးခြင်းကို ပို၍လိုလားတော်မှု၏။ ထိုကြောင့် မြတ်စွာ  
ဘုရားသည် ဤသိမ်းတော်မှု၏ — “ငါ၏တရားတော်ကို အကောင်း  
ဆုံးကျင့်သုံးသူသည် ငါဘုရားအား အကောင်းဆုံး ဂဏ်ပြုပူဇော်ခြင်း  
မည်ပေ၏။” “တရားဓမ္မကိုသိမြင်သောသူသည် ငါဘုရားကို သိမြင်  
သောသူ မည်၏။”

With regard to images, however, **Count Kevseriling** remarks — "I see nothing more grand in this world than the image of the Buddha. It is an absolutely perfect embodiment of spirituality in the visible domain."

သို့ပါသောလည်း ဆင်းတုတော်၊ ရုပ်ပွားတော်များနှင့် ပတ်သက်၍ မြို့စားကြီးကက်(ခဲ့)ဆာလင်း က ဤသို့မှတ်ချက်ချို့ – “မြတ်ဗုဒ္ဓရဲ့ ဆင်းတုတော်ထက်ပိုပြီး ခံညားထည်ဝါတဲ့ အရာ တစ်စုံ တစ်ခုကို ဒီကဲ့မှာ ကျွန်ုပ်မှုမြင်ဖူးဘူး၊ ဆင်းတုတော်ဟာ တွေ့မြင် နိုင်တဲ့ နယ်ပယ်မှာ ဘာသာအယူဝါဒတစ်ခုကို အပြည့်အဝ တိတိ ကျကျပုံဖော်ပေးထားတာ ဖြစ်ပါတယ်။”

Furthermore, it must be mentioned that there are no petitional or intercessory prayers in Buddhism. However much we may pray to the Buddha, we cannot be saved. The Buddha does not grant favours to those who pray to Him. Instead of petitional prayers there is meditation that leads to self-control, purification and enlightenment.

ထိုအပြင် ဗုဒ္ဓဘာသာ၏ အသနားခံ ဆုတောင်းခြင်းများ သို့ မဟုတ် သူတစ်ပါးတို့အတွက် အစားဝင်ရှိခိုးဆုတောင်းခြင်းတို့ကို ဖော်ပြရပော်းမည်။ မြတ်ဗုဒ္ဓထဲ ကျွန်ုပ်တို့ မည်မျှဆုတောင်းသည် ဖြစ်စေ ကျွန်ုပ်တို့ကို သုသရာဝင်ဆင်းရှုတဲ့မှ ကယ်တင်၍မရပါ။သူ့ ထဲ ရှိခိုးဆုတောင်းနေသူတို့အား မြတ်စွာဘုရားက မျက်နှာသာပို၍ မပေးပါ။ အသနားခံဆုတောင်းခြင်းများအစား ဘာဝနာရူပွားခြင်း ရှိပေါ်။ ဘာဝနာရူပွားခြင်းသည် မိမိ၏ကိုယ်နှင့်စိတ်ကို ထိန်းချုပ် စေနိုင်သည်၊ စိတ်ကိုဖြေစင်စေနိုင်သည်၊ မဂ်ညာက်ဖိုလ်ညာက်တို့ကို ရရှိစေနိုင်ပါသည်။

Meditation is neither a silent reverie nor keeping the mind blank. It is an active striving. It serves as a tonic both to the heart and the mind. The Buddha not only speaks of the futility of offering prayers but also disparages a slave mentality. A Buddhist should not pray to be saved, but should rely on himself and win his freedom.

ဘာဝနာရူပွားခြင်းသည် တိတ်ဆိတ်စွာ ဝတ်ပြုဆုတောင်းနေခြင်းမဟုတ်၊ မိမိစိတ်ကို ဗလာကျင်းအောင် ထားရှိခြင်းလည်း မဟုတ်၊ တက်တက်ကြော်ကြော် ကြိုးစားအားထုတ်နေခြင်းဖြစ်၏။ ဘာဝနာရူပွားခြင်းသည် နှလုံးသားအတွက်ရော စိတ်အတွက်ပါ အားဆေးဖြစ်၏။ မြတ်စွာဘုရားသည် ဆုတောင်းခြင်းများ၏ အကျိုးမဲ့ပုံကို မိန့်ဆီတော်မှသည့်အပြင် ကျေးကျွန်စိတ်ထားရှိခြင်း၏ အကျိုးနည်းပုံကိုလည်း မိန့်ကြားတော်မှု၏။ ဗုဒ္ဓဘာသာဝင်တစ်စိုးသည် ကယ်တင်ခဲရရှိ၍ အတွက် ဆုမတောင်းသင့်ပါ၊ မိမိကိုယ်ကို အားကိုး၍ ကြိုးစားခြင်းဖြင့် သံသရာဝင့်ဆင်းရမှ လွှတ်မြောက်ခြင်းဆုလာဟ်ကို ဆွတ်ချုံးသင့်ပေ၏။

"Prayers take the character of private communications, selfish bargaining with God. It seeks for objects of earthly ambitions and inflames the sense of self. Meditation on the other hand is self-change," said **Sri Radhakrishnan**.

“ဆုတောင်းခြင်းများသည် ကိုယ်ပိုင် ဆက်သွယ်ရေး အသုင် အပြင်လက္ခဏာရှိပြီး ကိုယ်ကျိုးအတွက် ဘုရားသခင်နှင့် အပေး အယူဖြုလုပ်ခြင်းဖြစ်၏။ ဆုတောင်းခြင်းသည် လောကီရည်မှန်းချက် များနှင့် သက်ဆိုင်သောအရာဝါဇာများကို ရယူရန် တောင့်တရာ့ဖွံ့ဖြိုးလျင် ငါကောင်းစားရေးအသိအရှုကို နှိုးဆွဲပေး၏” ဟု ဆရိတ်ရာ ဒါကရိစ္စနှင့် က မိန့်ဆိုတော်မှု၏။

In Buddhism there is not, as in most other religions, an Almighty God to be obeyed and feared. The Buddha does not believe in a cosmic potentate, omniscient and omnipresent. In Buddhism there are no divine revelations or divine messengers. A Buddhist is, therefore, not subservient to any higher supernatural power which controls his destinies and which arbitrarily rewards and punishes.

အခြားဘာသာများစွာတို့ကဲသိ ဗုဒ္ဓဘာသာတွင် လိုက်နာစိုးခဲ့ စရာ အနှစ်တန်ခိုးရှင် ဘုရားသခင် မရှိပါ။ ဗုဒ္ဓမြတ်စွာသည် အရာ အားလုံးကို သိမြင်ပြီး နေရာတကာတွင် တည်ရှိနိုင်သော စကြဝါး၊ အပ်ချုပ်သူ - အနှစ်တန်ခိုးရှင်ရှိသည်ကို မယုံကြည်ပါ။ ဗုဒ္ဓဘာသာ တွင် လျှို့ဝှက်ထားသည်ကို ဘုရားသခင် အနှစ်တန်ခိုးရှင်က ဖွင့်ဟ ဖော်ထုတ်ပေးခြင်းလည်း မရှိ၊ ဘုရားသခင်က စော်တ်သော တမန် တော်များလည်း မရှိ။ ဗုဒ္ဓဘာသာဝင်တစ်ညီးသည် မိမိ၏ ကြံ့မွှာကို ချုပ်ထိန်း၍ သူ၏ အလိုဆန္ဒအတိုင်း ဆုပေးသည် ဒော်ပေးသည် ဆို

သော မည်သို့သော အဆင့်မြင့်သဘာဝလျှို့စွမ်းအား၏ လက်အောက် ခံမျှ မဟုတ်ချေ။

Since Buddhists do not believe in revelations of a divine being, Buddhism does not claim the monopoly of truth and does not condemn any other religion. But Buddhism recognises the infinite latent possibilities of man and teaches that man can gain deliverance from suffering by his own efforts independent of divine help or mediating priests.

ဗုဒ္ဓဘာသာဝင်များသည် လျှို့ဂုဏ်ထားသည်ကို ဘုရားသခင် က ဖွင့်ဟန်ထဲတဲ့ပေးခြင်းကို မယုံကြည်သည့်အတွက် ဗုဒ္ဓဘာသာ သည် အမှန်တရားသစ္ာကို မိမိတစ်ဦးတည်း၏ မူပိုင်ဖြစ်သည်ဟု မကြွေးကြော်ပါ၊ အခြားဘာသာတရားများကိုလည်း မရှုတ်ချုပါ။ သို့ ရာတွင် ဗုဒ္ဓဘာသာသည် လူတွင် ကိန်းအောင်းနေသော အနန္တးဖြစ် နိုင်ခြေများကို သိရှိနားလည်ပြီးလျှင် ဘုရားသခင်၏ အကူအညီ သို့ မဟုတ် ကြားခံဖျုန်ဖြေပေးကြသော ဘုန်းကြီးများ၏ အထောက်အမ မပါဘဲ မိမိ၏ ကိုယ်ပိုင်ကြီးပမ်းမှုဖြင့် ဆင်းရဲတွင်းမှ ထွက်မြောက် နိုင်ကြောင်းကို သင်ကြားညွှန်ပြပေးသည်။

Buddhism cannot, therefore, strictly be called a religion because it is neither a system of faith and worship, nor "the outward act or form by which men

indicate their recognition of the existence of a God or gods having power over their own destiny to whom obedience, service, and honour are due."

သို့ဖြစ်၍ ဗုဒ္ဓဘာသာသည် မျက်ကန်:ယုံကြည်မှနှင့် ကို:ကွယ်  
မူစနစ်တစ်ခုလည်း မဟုတ်၊ လူသာ:တို့၏ ဘဝကံကြမ္မာများကိုခြုံ  
လှယ်နိုင်စွမ်းရှိပြီး လူသာ:တို့က လိုက်နာရိုသေ၍ ဂဏ်ပြုဝတ်ပြု ပူ  
ဇော်ထိုက်သော ဘုရားသင် သို့မဟုတ် နတ်ဘုရားများ၏ တည်ရှိ  
ခြင်းကို အသိအမှတ်ပြုသော ပြင်ပအပြုအမူများ (၁) အသွင်သဏ္ဌာန်  
များ:လည်း မဟုတ်။ ထိုကြောင့် ဗုဒ္ဓဘာသာကို 'religion' ဟူသော  
ကို:ကွယ်မှုဘာသာတစ်ခုဖြစ်သည်ဟု တိတိကျကျ မဆိုနိုင်ပါ။

If, by religion, is meant "a teaching which takes a view of life that is more than superficial, a teaching which looks into life and not merely at it, a teaching which furnishes men with a guide to conduct that is in accord with this in-look, a teaching which enables those who give it heed to face life with fortitude and death with serenity,"<sup>1</sup> or a system to get rid of the ills of life, then it is certainly a religion of religions. (¹ Bhikkhu Silācara)

အကယ်၍ 'religion' ဟူသောကို:ကွယ်မှုဘာသာသည် "ဘဝ  
ကို အပေါ်ယူမဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်းကြည့်ရှုတတ်သော အသိ  
အမြင်ရအောင် သင်ပြေပေးသော သင်ကြားမှုဖြစ်သည်ဆိုလျှင်၊ ဘဝ

ကို ကြည့်ရမဟုတ်ဘ ဘဝ၏ သဘာဝအသေးစိတ်ကို သိမြင်အောင်  
 ထိုးထွင်းကြည့်ရှုတတ်သည့် သင်ကြားချက်ဖြစ်သည်ဆိုလျှင်၊ ဤထိုး  
 ထွင်းရှုမြင်ခြင်းနှင့်အညီ လူသားတို့အား ကိုယ်ကျင့်တရားလမ်းညွှန်  
 ချက်ကို ပေးဆောင်နိုင်သည့် သင်ပြချက်ဖြစ်သည်ဆိုလျှင်၊ ကိုးကွယ်  
 သူအပေါင်းတို့အား ဘဝကို ကြုံကြုံခံနိုင်သော စွမ်းရည်နှင့်ရင်ဆိုင်ရှု  
 သေခြင်းတရားကို ကြည့်လင်းလိမ်းအေးစွာ လက်ခံနိုင်အောင် အမှတ်  
 သတိရှိဖို့ သင်ပြပေးသော သင်ပြချက်ဖြစ်သည်ဆိုလျှင်”။ သို့မဟုတ်  
 ဘဝ၏ အဆိုးတရားများကို ဖယ်ရှားပေးသော စနစ်တစ်ခုဖြစ်သည်  
 ဆိုလျှင် မှုဒ္ဓဘာသာသည် ဘာသာတရားအားလုံးတို့၏ ဘာသာတရား  
 အသေအချာဖြစ်ပါတော့သတည်း။ (၁။ ဘိက္ခာသီလာစာရေး၏ ဟောမြဲ  
 ချက်)

## Chapter 4

အခါး (၄)

### IS BUDDHISM AN ETHICAL SYSTEM?

ပုဒ္ဓဘာသာသည် ကိုယ်ကျင့်တရားစနစ်တစ်ခုလော

It no doubt contains an excellent ethical code which is unparalleled in its perfection and altruistic attitude. It deals with one way of life for the monks and another for the laity.

ပုဒ္ဓဘာသာတွင် အကောင်းဆုံးလူကျင့်ဝတ်စည်းမျဉ်းများ ပါရီ  
ပြီးလျင် ဤကျင့်ဝတ်စနစ်သည် ပြည့်စုံမှုမြှင့်လည်းကောင်း၊ ကိုယ်ကျိုး  
စွန်း၍ သုတစ်ပါးတို့၏အကျိုးကို ရှေ့တန်းတင်တတ်သည့် စိတ်နေ  
သဘောထားမြှုပ်လည်းကောင်း ပြောင်းက်ကင်းကြောင်းကား ယုံများ  
သံသယမရှိသင့်ချေး။ ဤကျင့်ဝတ်တို့သည် ရဟန်းသံသာများအ  
တွက် တစ်မျိုး၊ လူဝတ်ကြောင်များအတွက် တစ်ဖဲ့ ပြဋ္ဌာန်းပေးထား  
၏။

But Buddhism is much more than an ordinary moral teaching. Morality is only the preliminary stage on the Path of Purity, and is a means to an end, but not an end in itself.

သို့သော် ဗုဒ္ဓဘာသာသည် သာမန်ကိုယ်ကျင့်တရား သင်ပေး  
ခြင်းထက် များစွာပိုပါသည်။ ကိုယ်ကျင့်တရားသည် စိတ်ဖြူစင်စေ  
ရေးလမ်းစဉ်၌ ပကာမအဆင့်မျှသာ ဖြစ်သည်။ ငှင်းသည်ပန်းတိုင်  
သို့ တက်လမ်းရန်နည်းလမ်းတစ်ခုသာဖြစ်ပြီးလျှင် ငှင်းကိုယ်တိုင်  
က ပန်းတိုင်မဟုတ်ပါ။

Conduct, though essential, is itself insufficient to gain one's emancipation. It should be coupled with wisdom or knowledge (*paññā*). The base of Buddhism is morality, and wisdom is its apex.

ကိုယ်ကျင့်တရားသည် သံသရာဝင်ဆင်းခဲ့မှထွက်မြောက်ခြင်း  
အတွက် လိုအပ်ပါသော်လည်း ကိုယ်ကျင့်သီလမ္မာဖြင့် ဘဝလွတ်  
မြောက်ခြင်းကို မရယူနိုင်ပါ။ ကိုယ်ကျင့်သီလကို ဉာဏ်ပညာနှင့် တဲ့  
စပ်ပေးရမည်။ ဗုဒ္ဓဘာသာ၏အောက်ခြေသည် ကိုယ်ကျင့်သီလဖြစ်  
ပြီးလျှင် ဉာဏ်ပညာသည် ဗုဒ္ဓဘာသာ၏အထွတ်ဖြစ်၏။

In observing the principles of morality a Buddhist should not only regard his own self but also should have a consideration for others as well—animals not excluded. Morality in Buddhism is

not founded on any doubtful revelation nor is it the ingenious invention of an exceptional mind, but it is a rational and practical code based on verifiable facts and individual experience.

ကိုယ်ကျင့်သီလ၏ အခြေခံသဘောတရားများကို စောင့်ထိန်းရှုံး ဖွံ့ဖြိုးသူသာတင်တစ်ဦးသည် ပါမိကိုသာမက တိဇ္ဇာန်များ အပါ အဝင် သူတစ်ပါးတို့ကိုပါ ထည့်သွင်းစဉ်းစားရ၏။ ပုဒ္ဓဘာသာ၌ ကိုယ်ကျင့်တရားသည် သံသယဖြစ်ဖွယ်ရှိသည့် ဘရားသခင်၏ဖွင့်ဟ ဖော်ထုတ်ခြင်းအပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်၊ အလွန် ထူးခြားသောစိတ်တစ်ခုက ကျမ်းကျင်လိမ္မာစွာ တိတွင်ထားသည့် တိတွင်မူလည်းမဟုတ်၊ မှန်ကန်ကြောင်း သက်သေပြနိုင်သောအချက် များနှင့် လူတစ်ဦးစိုးအတွေ့အကြုံတို့အပေါ်တွင် အခြေခံ၍ပြဋ္ဌာန်းထားသည့် ကြောင်းကျိုးညီညွတ်ကာ လက်တွေ့ကျသော အည်းကမ်း များ ဖြစ်ပေါ်သည်။

It should be mentioned that any external supernatural agency plays no part whatever in the moulding of the character of a Buddhist. In Buddhism there is no one to reward or punish. Pain or happiness are the inevitable results of one's actions. The question of incurring the pleasure or displeasure of a God does not enter the mind of a Buddhist. Neither hope of reward nor fear of

punishment acts as an incentive to him to do good or to refrain from evil.

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကိုယ်ကျင့်စာရိဇ္ဈာကို ပုံသွင်းပျိုးဆောင်  
ရုံး မည်သို့သောပြင်ပသဘာဝလွန် အကျိုးဆောင်သူ သို့မဟုတ်  
ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ လုံးဝမုပါရှိကြောင်းကို ဖော်ပြု  
သင့်ပေ၏။ ဗုဒ္ဓဘာသာတွင် ဆုပေးသူ သို့မဟုတ် အပြစ်ပေးသူ မရှိ  
ပါ။ ဆင်းခြင်း သို့မဟုတ် ပျော်ရွှေ့ချမ်းမြှောင်းသည် မိမိပြုလုပ်  
ချက်များ၏ မလွှဲမရှောင်သာသော အကျိုးတရားများ ဖြစ်ကြ၏။  
ဘုရားသင် တစ်ပါးပါး၏ ကျော်ပူးမှ သို့မဟုတ် ငြိုင်းမှုကို အကျိုး  
သက်ရောက်စေသည်ဟူသောမေးခွန်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏  
စိတ်ထဲသို့ ဝင်ရောက်ဖို့မရှိပါ။ ကောင်းမှုပြုရန် သို့မဟုတ် မကောင်း  
မှုကို ရောင်ရားပို့အတွက်လည်း လာဘ်ရခြင်း၏ မျှော်လင့်ချက် သို့  
မဟုတ် ပြစ်ဒဏ်ပေးခံခြင်းကို ကြောက်ခွဲ့မှတို့သည် မှက်လုံး သို့  
မဟုတ် ခြောက်လုံးအဖြစ် စွမ်းဆောင်နိုင်ခြင်း မရှိပါ။

A Buddhist is aware of future consequences, but he refrains from evil because it retards, does good because it aids the progress to Enlightenment (Bodhi). There are also some who do good because it is good, refrain from evil because it is bad.

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာ  
မည့် အကျိုးဆက်များကို သိ၏။ သို့သော် သူသည် မကောင်းမှုကို  
မပြုလုပ်မိရန် ရောင်ကြဉ်သည့်အကြောင်းမှာ မကောင်းမှုသည် အော်  
ဟူသော မဂ်ညာဏ်ရရှိရေးကို နောင့်နေ့စွဲသောကြောင့် ဖြစ်၏။ သူ

ကောင်းမှုကိုပြုလုပ်ခြင်းမှာ ကောင်းမှုသည် ဗောဓိ-မဂ်ဉာဏ်ရရှိရေး  
သို့ ဖွံ့ဖြိုးတိုးတက်သွားရာ၌ အထောက်အပံ့ပြုသောကြောင့် ဖြစ်၏။  
သို့ကောင်းမှုပြုခြင်းသည် ကောင်းသည့်အတွက် ကောင်းမှု  
ပြုပြီးလျှင် မကောင်းမှုပြုခြင်းသည် မကောင်း၍ မကောင်းမှုကိုရှောင်  
ကြည့်ကြသူများလည်း အချို့ရှိသည်။

To understand the exceptionally high standard of morality the Buddha expects from His ideal followers, one must carefully read the Dhammapada, Sigalovāda Sutta, Vyaggapajja Sutta, Mangala Sutta, Karaniya Sutta, Parabhava Sutta, Vasala Sutta, Dhammadika Sutta, etc..

ဘဒ်၏ စံထားလောက်သော တပည့်များထဲမှ မည်မျှထူးထူးမြှား  
မြှား မြင့်မားသော ကိုယ်ကျင့်တရားစံချိန်ကို မြတ်စွာဘုရား မျှော်  
လင့်ထားသည့်ကို သိနားလည်လိုလျင် ကျွန်ုပ်တို့သည် မမွေး၊ သိကို  
လောဝါဒသုတ်၊ ပျော်ပန္တသုတ်၊ မဂ်လသုတ်၊ ကရဏီယသုတ်၊ ပရာ  
ဘာဝသုတ်၊ ဝသလသုတ်၊ ဓမ္မကသုတ်စသည်တို့ကို သေဆုံးချာချာ  
ဖတ်ရှုကရမည်။

As a moral teaching it excels all other ethical systems, but morality is only the beginning and not the end of Buddhism.

In one sense Buddhism is not a philosophy; in another sense it is the philosophy of philosophies.

In one sense Buddhism is not a religion; in another sense it is the religion of religions.

ଗୀଯିଙ୍ଗୁଣ୍ଠନରାଃ ବର୍ଣ୍ଣପ୍ରତିର୍ଦ୍ଦିଃ ଆଫେଅର୍ଦ୍ଦ ଭୃତ୍ସନାହାତ୍ମାତ୍ମନ୍ ଅତ୍ରାଃ  
ଏହା ଲ୍ବ. ଗ୍ରୂଣ୍ଠନର୍ଥତଥାର୍ଥମୁଖାଃ ଆଃ ଲ୍ବଃ ଯକ୍ର ହାତ୍ମନ୍ ଅତ୍ରାଣୀ ॥ ଯ୍ଥିବ୍ୟ  
ଗୀଯିଙ୍ଗୁଣ୍ଠନର୍ଥତଥାତ୍ମନ୍ ଅତ୍ରାଣୀ ଅତ୍ରାପର୍ବତ୍ରିଃ ଆଶ୍ଚଃ ମହୁତ୍  
ବ୍ୟ ॥

ରୂଣ୍ୟାନ୍ତର୍ଥମୁକ୍ତନ୍ତ୍ରିଲ୍ୟାନ୍ ଭୃତ୍ସନାହାତ୍ମାତ୍ମନ୍ ଅତ୍ରାଃ କଣ୍ଠରେ  
ମହୁତ୍ତବୀ । ଅତ୍ରାଃ ରୂଣ୍ୟାନ୍ତର୍ଥମୁକ୍ତନ୍ତ୍ରିଲ୍ୟାନ୍ ଭୃତ୍ସନାହାତ୍ମାତ୍ମନ୍ ଅତ୍ରାଃ  
ଅତ୍ରାଃ ରୂଣ୍ୟାନ୍ତର୍ଥମୁକ୍ତନ୍ତ୍ରିଲ୍ୟାନ୍ ॥

ଅଲାଃ ତ୍ରୁପନ୍ ରୂଣ୍ୟାନ୍ତର୍ଥମୁକ୍ତନ୍ତ୍ରିଲ୍ୟାନ୍ ଭୃତ୍ସନାହାତ୍ମାତ୍ମନ୍ ଅତ୍ରାଃ  
'religion' ହୁ କୋଣେ ଏହା ଗୀଯିଙ୍ଗୁଣ୍ଠନର୍ଥତଥାର୍ଥମୁଖାଃ । ଅତ୍ରାଃ  
ରୂଣ୍ୟାନ୍ତର୍ଥମୁକ୍ତନ୍ତ୍ରିଲ୍ୟାନ୍ ଭୃତ୍ସନାହାତ୍ମାତ୍ମନ୍ ଅତ୍ରାଃ ମୁଖାଃ  
ଆଃ ଲ୍ବଃ ଅତ୍ରାଃ ହାତ୍ମାତ୍ମନ୍ ଅତ୍ରାଃ ଅତ୍ରାଃ ପ୍ରତିର୍ଦ୍ଦିଃ ॥

Buddhism is neither a metaphysical path nor a ritualistic path.

It is neither sceptical nor dogmatic.

It is neither self-mortification nor self-indulgence.

It is neither pessimism nor optimism.

It is neither eternalism nor nihilism.

It is neither absolutely this-worldly nor other-worldly.

It is a unique Path of Enlightenment.

ဗုဒ္ဓဘာသာသည် မိတ်ကူးယဉ်ကာ တွေးခေါ်ကြံဆပြီး တိဖွင့်  
ထားသည့်လမ်းစဉ်လည်း မဟုတ်ပါ။ ပူဇော်ပွဲအခမ်းအနားများနှင့်  
ရွတ်ဖတ်သရဏ္ဍာယ်ရသော လမ်းစဉ်လည်း မဟုတ်ပါ။

ဗုဒ္ဓဘာသာသည် ကုသိုလ်တရားများကို ယုံမှားသံသယ မရှိပါ။  
တစ်ယူသန်ဝါဒကို စွဲယူထားခြင်းလည်း မရှိပါ။

ဗုဒ္ဓဘာသာသည် မိမိကိုယ်ကို အကျိုးကင်းမဲ့စွာ နိပ်စက် ညျဉ်း  
ပန်းခြင်းလည်း မပြုပါ။ မိမိ၏ ရမွှောက်ကျေနှင့်မှုအတွက် ကာမဂ္ဂက်  
လိုက်စားခြင်းကိုလည်း အားမပေးပါ။

ဗုဒ္ဓဘာသာသည် အနိုးမြင်ဝါဒလည်း မဟုတ်။ အကောင်းမြင်  
ဝါဒလည်း မဟုတ်။

ဗုဒ္ဓဘာသာသည် ထာဝရတည်မြှေသော ဝိညာဉ်ရှိသည်ဟု ယုံ  
ကြည်သော သသုတဒ္ဒိုလည်း မဟုတ်။ သေလျင် အားလုံးပြတ်စဲ  
သည်ဟု ယူဆသော ဥဇ္ဈာဒဒ္ဒိုလည်း မဟုတ်။

ဗုဒ္ဓဘာသာသည် ဤလောက်ချမ်းသာလည်း လုံးဝမဟုတ်။ ထို  
လောက်ချမ်းသာလည်း လုံးဝမဟုတ်။

ဗုဒ္ဓဘာသာသည် အရိယသစ္ာလေးပါးကို ထိုးဖွင့်မြင်သိ၍  
မဂ်ညာက်ကို ရရှိစေသော အတုမရှိသည့်လမ်းစဉ်သာ ဖြစ်သည်။

The original Pāli term for Buddhism is Dhamma, which, literally, means that which upholds. There is no English equivalent that exactly conveys the meaning of the Pāli term.

The Dhamma is that which really is. It is the Doctrine of Reality. It is a means of Deliverance

from suffering, and Deliverance itself. Whether the Buddhas arise or not, the Dhamma exists. It lies hidden from the ignorant eyes of men, till a Buddha, an Enlightened One, realizes and compassionately reveals it to the world.

ဗုဒ္ဓဘာသာအတွက် မူရင်းပါဋ္ဌာနကားလုံးမှာ ‘ဓမ္မ’ဖြစ်၏။ ဓမ္မ၏အနက်အဓိပ္ပာယ်မှာ ‘အပါယ်မကျအောင် ကယ်မ၊ ပေးသောတရား’ ဖြစ်၏။ ‘ဓမ္မ’ဟူသော ပါဋ္ဌာနကားလုံး၏ အဓိပ္ပာယ်ကို တိတိကျကျဖော်ပြနိုင်သော အက်လိပ်စကားလုံး မရှိပါ။

ဓမ္မသည် အမှန်တကယ်ရှိသောတရားဖြစ်၏။ ဓမ္မသည် အစစ် အမှန်ရှိသောတရား (ပရမထ္ာတရား) တို့၏ အကြောင်းကို ဟောကြားထားသောတရားတော်ဖြစ်၏။ ဓမ္မသည် ဆင်းရှုံးကွဲမှုလွတ်မြောက် စေသောနည်းလမ်းတစ်ရပ်ဖြစ်ပြီးလျှင် ဆင်းရှုံးမှုလွတ်မြောက်ခြင်း (နိုဗ္ဗန်) သည်လည်း ဓမ္မပင် ဖြစ်၏။ ဗုဒ္ဓမြတ်စွာဘုရားတို့ ပွင့်ပေါ်သည်ဖြစ်စေ ဓမ္မသည် အမြဲတည်ရှိနေမည် သာဖြစ်၏။ ဓမ္မသည် လူသားတို့၏ အဝိဇ္ဇာမျက်လုံးများနှင့် ကြည့်၍ မပြင်နိုင်အောင် ငပ်လျှိုးကွယ်ရက်လျက် တည်ရှိ၏။ တရားအလုံး စုံကို မိမိအစွမ်းဖြင့် ထိုးထွင်းသိမြင်တော်မူသော သဗ္ဗညျာတာဘုရားရှင် တစ်ဆုဆူ ပွင့်ထွန်းပေါ်ပေါက်လာသောအခါ၌သာ မဟာကရဏာတော်ဖြင့် ကမ္မာလောကသို့ ဓမ္မကို ဖွင့်လှစ်ဟောပြပေးတော်မူသည်။

This Dhamma is not something apart from oneself, but is closely associated with oneself. As such the Buddha exhorts:

*"Abide with oneself as an island, with oneself as a Refuge, Abide with the Dhamma as an island, with the Dhamma as a Refuge. Seek no external refuge." (Parinibbāna Sutta)*

ఒమ్మయన్ ల్యతాంయాగ్ంక్షాంగ్ప్రాఃర్వ వీఃఓఃతన్య్రియన్ మహాం ల్యతాంయాగ్ంతీక్షాం క్షిఃక్షిఃగప్తగప్త శగ్ంతగ్పింఃతన్య్రిప్రాః తన్య్రిప్రాః వ్య్యాప్తిక్రింప్తిక్రిం మంత్రఫ్ఱాఘరాః ల్య్య్విష్ణుత్థిగ్రంత్యాంఃతోన్మాన్ -

“మిమివన్య్యాస్యుం మిమినీలంల్యుండఃరా గ్వాంఃగ్రేఃవాప్యయ్ ప్రతి పిఫేలౌః మిమివన్య్యాస్యుం మిమినీగ్రీఃగ్వయ్రాప్రతిపిఫేలౌః॥ ఒమ్మయన్య్యాస్యుం మిమినీలంల్యుండఃరా గ్వాంఃగ్రేఃవాప్యయ్ ప్రతిపిఫే లౌః ఒమ్మయన్య్యాస్యుం మిమినీగ్రీఃగ్వయ్రాప్రతిపిఫేలౌః॥ ప్రింప గ్రీఃగ్వయ్రాగ్రీఃమగ్రాప్యపిలాం॥ (పరిషిక్షాఫాధ్యాత్మ)



## Chapter 5

အခန်း (၅)

### SOME SALIENT FEATURES OF BUDDHISM

ဓမ္မဘာသာ၏ အဓိကထူးခြား ချက်များ

The foundations of Buddhism are the **four Noble Truths**— namely, Suffering (the *raison d' etre* of Buddhism), its cause, i.e. Craving, its end, i.e. Nibbāna (the Summum Bonum of Buddhism), and the Middle Way.

ဓမ္မဘာသာ၏ အခုတ်မြစ်များသည် အရှင်ယသစွာလေးပါး ဖြစ်၏။ ၄င်းတို့များ ဆင်းခဲ့ခြင်း၊ အမှန်တရား၊ (ဓမ္မဘာသာ၏ ရည်ရွယ် ချက်)၊ ဆင်းခဲ့ခြင်း၊ ကိုဖြစ်စေသော အကြောင်းရင်း၊ အမှန်တရား (လို ချင်းတပ်မက်မူ-တဏ္ဍာ)၊ ဆင်းခဲ့မှုချုပ်လိမ်းခြင်း၊ အမှန်တရား (ဝါ) နိဗ္ဗာန် (ဓမ္မဘာသာ၏ ပန်းတိုင်) နှင့် နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်သော

လမ်းကြောင်းအမှန်တရား - အလယ်လမ်းစဉ် (မဂ္ဂံရှစ်ပါးကျင့်စဉ်)  
တို့ဖြစ်ကြ၏။

### What is the Noble Truth of Suffering?

"Birth is suffering, old age is suffering, disease is suffering, death is suffering, to be united with the unpleasant is suffering, to be separated from the pleasant is suffering, not to receive what one craves for is suffering, in brief the five Aggregates of Attachment are suffering.

ဆင်းရခြင်းအမှန်တရား(၁၀) ဒုက္ခသဏ္ဌာ ဟူသည် အဘယ်နည်း။

"ပဋိသန္ဓေနောရခြင်းသည် ဆင်းရ၏၊ အိမင်းရင့်ရော်ရခြင်းသည် ဆင်းရ၏၊ ဖျားနာခြင်းသည် ဆင်းရ၏၊ သေဆုံးရခြင်းသည် ဆင်းရ၏၊ မချစ်မနှစ်သက်ဖွယ်သော အရာတို့နှင့် ဆက်ဆံပေါင်းသင်းရ ခြင်းသည် ဆင်းရ၏၊ ချုစ်ခင်နှစ်သက်ဖွယ်သောအရာတို့နှင့် ကွဲကွဲရခြင်းသည် ဆင်းရ၏၊ အလိုရှိသောအရာကို မရရှိခြင်းသည် လည်း ဆင်းရ၏၊ အကျဉ်းချုပ်အားဖြင့် တက္ကာ၊ ဒိမ့်တို့ဖြင့် စွဲလမ်း အပ်သော ခန္ဓာဝါးပါးသည် ဆင်းရ၏။

### What is the Noble Truth of the Cause of Suffering?

"It is the craving which leads from rebirth to rebirth accompanied by lust or passion, which delights now here, now there; it is the craving for

sensual pleasures (*Kāmatañhā*), for existence (*Bhavatañhā*) and for annihilation (*Vibhavatañhā*).

ဆင်းရဲခြင်းကိုဖြစ်စေသော အကြောင်းရင်းအမှန်တရား (၁) သမုဒယသစွာ ဟူသည် အဘယ်နည်း။

"ဆင်းရဲခြင်းကိုဖြစ်စေသော အကြောင်းရင်းသည် လိုချင်တပ် မက်မှုသဘောရှိသော တဏ္ဍာပင်တည်း။ တဏ္ဍာသည် တစ်ဘဝပြီး တစ်ဘဝ ဘဝကို အကြိမ်ကြိမ်ဖြစ်စေ၏၊ တပ်မက်မောခြင်း၊ ပြင်းပြ သော ခံစားခြင်းတို့နှင့်တကွ ဖြစ်စေ၏၊ ဖြစ်လေရာဘဝ၌ နှစ်သက် သာယာစေ၏။ ထိုတဏ္ဍာသည် ကာမဂ္ဂတ်သာယာမှုများကို လိုချင် မက်မောသော ကာမတဏ္ဍာ၊ သသာတ ဒီဇိုနှင့်တကွ ဘဝတည်ရီခြင်း ကို လိုချင်တပ်မက်သော ဘဝတဏ္ဍာ၊ ဥဇ္ဈာဒဒီဇိုနှင့်တကွ ဘဝ ချုပ် ဌီမြို့ခြင်းကို လိုချင်တပ်မက်သော ပိဘဝတဏ္ဍာ တို့ ဖြစ်ကြ၏။

**What is the Noble Truth of the Annihilation of Suffering?**

"It is the remainderless, total annihilation of this very craving, the forsaking of it, the breaking loose, fleeing, deliverance from it.

ဆင်းရဲမှုချုပ်ဌီမြို့ခြင်းခြင်းအမှန်တရား (၁) နီရောဓသစွာ ဟူသည် အဘယ်နည်း။

"ငင်းသည် လိုချင်တပ်မက်မှုဟူသော တဏ္ဍာ၏ အကြောင်းအကျို့ မရှိ လုံးဝေသုံးချုပ်ဌီမြို့ခြင်းဖြစ်၏၊ တဏ္ဍာကို လုံးဝစွန့်လွတ်ပစ်ခွာ ခြင်းဖြစ်၏၊ တဏ္ဍာ၏ ကျောက်ဗွင်းမှ ချိုးဖောက်ထွက်ပြုးခြင်း၊ လုံးဝ လွတ်မြောက်ခြင်းဖြစ်၏။

What is the Noble Truth of the Path leading to the Annihilation of Suffering?

"It is the Noble Eightfold Path which consists of right understanding, right thoughts, right speech, right action, right livelihood, right endeavour, right mindfulness, and right concentration."

ဆင်းရဲမူချုပ်ပြမ်းခြင်းသို့ ပို့ဆောင်တတ်သော လမ်းကြောင်း  
အမှန်တရား (၀၁) မရွှေသစ္စာ ဟူသည် အဘယ်နည်း။

"ငှင့်သည် မွန်မြတ်သော မဂ္ဂင်ရှုစ်ပါးကျင့်စဉ်တရားပင်တည်း။  
မဂ္ဂင်ရှုစ်ပါးမှာ မှန်ကန်စွာ သီမြင်ခြင်း၊ မှန်ကန်စွာ ကြံစည်ခြင်း၊ မှန်  
ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာ ပြုလပ်ခြင်း၊ မှန်ကန်စွာ အသက်မွေး  
ခြင်း၊ မှန်ကန်စွာ ကြိုးစားအားထုတ်ခြင်း၊ မှန်ကန်စွာ အောက်မှု  
အမှတ်ရခြင်းနှင့် မှန်ကန်စွာတည်ကြည်ခြင်းတို့ ဖြစ်ကြ၏။"

Whether the Buddhas arise or not these four Truths exist in the universe, The Buddhas only reveal these Truths which lay hidden in the dark abyss of time.

Scientifically interpreted, the Dhamma may be called the law of cause and effect. These two embrace the entire body of the Buddha's Teachings.

မြတ်စွာဘုရားတို့ ပွင့်ထွန်းလာသည်ဖြစ်စေ၊ မပွင့်ထွန်းလာလျှင်  
လည်းဖြစ်စေ၊ ဤသစ္စာလေးပါးတို့သည် စကြေဝြောဏ် တည်ရှိနေ

ကြမည်သာတည်း။ မြတ်စွာဘရားတို့သည် အချိန်ကာလ၏ လွန်စွာ နက်ရှိင်းသော ချောက်ထဲ၌ ငပ်လျှိုးကွယ်ပျောက်နေသော ဤသစ္ာ တို့ကို ထုတ်ဖော်ဟောပြကြခြင်းသာ ဖြစ်၏။

သိပ္ပါနည်းကျ အဓိပ္ပာယ်ဖော်ရလျှင် မဗ္ဗာကို အကြောင်းနှင့်အကျိုး ဆက်သွယ်မှုနိယာမဟု ခေါ်ဆိုနိုင်၏။ အကြောင်းတရားနှင့် အကျိုး တရားနစ်ရပ်တွင် မြတ်စွာဘရား၏ တရားအလုံးစုအကျိုးဝင်ပါသည်။

The first three represent the philosophy of Buddhism; the fourth represents the ethics of Buddhism, based on that philosophy. All these four truths are dependent on this body itself. The Buddha states:- "In this very one-fathom long body, along with perceptions and thoughts, do I proclaim the world, the origin of the world, the end of the world and the path leading to the end of the world." Here the term world is applied to suffering.

ပထမအရိယသစ္ာသုံးပါးသည် ဗုဒ္ဓဘာသာ၏ ဒသနိကဗေဒ ကို ကိုယ်စားပြု၏၊ စတုတွေအရိယသစ္ာသည် ထိုဒသနိကဗေဒအပေါ် အခြေခံထားသော ဗုဒ္ဓဘာသာ၏ ကိုယ်ကျင့်တရားပညာဖြစ်၏။ ဤ သစ္ာလေးပါးလုံးသည်ပင် ဤခန္ဓာကိုယ်ပေါ်၌ တည်မှုနေကြ၏။ သို့အတွက် မြတ်စွာဘရားက ဤသို့မိန့်ဆိုတော်မှု၏ -

"အာရုံမှတ်သားခြင်းများ၊ စိတ်ကူးကြံစည်ခြင်းများနှင့်တကွ ဖြစ်သော ဤတစ်လုံးရည်လျားသည့် ခန္ဓာကိုယ်၌ လောကကိုလည်း

ကောင်း၊ လောက၏မူလအကြောင်းတရားကိုလည်းကောင်း၊ လောက၏ ချုပ်ဖြိမ်းခြင်းကိုလည်းကောင်း၊ လောက၏ ချုပ်ဖြိမ်းခြင်းသို့ ပို ဆောင်တတ်သော လမ်းကြောင်းကိုလည်းကောင်း၊ ငါဘရားကြညာ တော်မှတ်၏။” ဤမိန့်ဆိမ်၍ လောကသည် ဆင်းရဲ့ ဗုဒ္ဓကိုရည်ညွှန်း၏။

Buddhism rests on the pivot of sorrow. But it does not thereby follow that Buddhism is pessimistic. It is neither totally pessimistic nor totally optimistic, but, on the contrary, it teaches a truth that lies midway between them.

ဗုဒ္ဓဘာသာသည် ဆင်းရဲ့ ဗုဒ္ဓဟူသော မဏ္ဍာင်ပေါ်၌ တည်မြို့နေ၏။ သို့ ဖောကဗုဒ္ဓ ယင်းအကြောင်းကြောင့် ဗုဒ္ဓဘာသာသည် အဆိုးမြင်ဝါဒဖြစ်သည်ဟူ၍ကား မဆိုထိုက်ချေ။ ဗုဒ္ဓဘာသာသည် လုံးဝ အဆိုးမြင်ဝါဒဖြစ်သည်လည်း မဟုတ်၊ လုံးဝအကောင်းမြင်ဝါဒ ဖြစ်သည်လည်း မဟုတ်။ ဤအဆိုနှစ်ပုဂ္ဂန် ဆန့်ကျင်လျက် ဗုဒ္ဓဘာသာသည် ဤဝါဒနှစ်ပုဂ္ဂန်၏ကြား၌ တည်ရှိသည့်အမှန်တရားကိုသင်ကြားပေး၏။

One would be justified in calling the Buddha a pessimist if He had only enunciated the Truth of suffering without suggesting a means to put an end to it. The Buddha perceived the universality of sorrow and did prescribe a panacea for this universal

sickness of humanity. The highest conceivable happiness, according to the Buddha, is Nibbāna, which is the total extinction of suffering.

အကယ်၍ မြတ်စွာဘုရားသည် ဆင်းခဲခြင်းအမှန်သဘေး  
ခုက္ခသစ္စာကိုသာ ဟောကြား၍ ဆင်းရဲခုက္ခကို အဆုံးသတ်ရန် နည်း  
လမ်းကို မဲ့မည့်နှင့်ပြပေးခဲ့လျှင် သူ့ကို အဆိုးမြင်ဝါဒီဟု သတ်မှတ်ရန်  
လျှောကန်ပါလိမ့်မည်။ မြတ်စွာသည် အနှစ်စကြဝှေ့အတိုင်းအတာ  
ဖြင့် ဆင်းရဲခုက္ခ၏ အမှန်သဘောကို သိမြင်တော်မူပြီးလျှင် လူအား  
လုံးတို့နှင့် သက်ဆိုင်သည့် ဤရောဂါကို ပျောက်ကင်းစေသော အေး  
ဝါးကိုလည်း ပြဋ္ဌာန်းပေးတော်မူခဲ့၏။ ဆင်းရဲခုက္ခ အလုံးစုံ ချုပ်ပြုမဲ့  
ခြင်းဟူသည့် နိုဗာန်သည်သာလျှင် အမြင့်မားဆုံး ဖြစ်နိုင်သော ချမ်း  
သာ ပျော်ရွင်မှုဖြစ်ကြောင်း မြတ်စွာဘုရား မိန့်ဆိုတော်မူသည်။

The author of the article on Pessimism in the Encyclopaedia Britannica writes: "Pessimism denotes an attitude of hopelessness towards life, a vague general opinion that pain and evil predominate in human affairs. The original doctrine of the Buddha is in fact as optimistic as any optimism of the West. To call it pessimism is merely to apply to it a characteristically Western principle to which happiness is impossible without personality. The true Buddhist looks forward with enthusiasm to absorption into eternal bliss."

ပြီတိသွေ့ဖွယ်စုံကျမ်း၌ အဆိုးမြင်ဝါဒအကြောင်း ရေးသုက  
ဤသို့ရေးသားထား၏ – “အဆိုးမြင်ဝါဒသည် ဘဝနှင့်ပတ်သက်၍  
မျှော်လင့်ချက်ကင်းသော သဘောထားကို ဖော်ပြ၏။ လူ၊ အရေးကိစ္စ<sup>၁</sup>  
များ၌ ဆင်းခဲ့ခြင်းနှင့် မကောင်းမှုခုစရိတ်များက လွမ်းမိုးနေသည်  
ဟုသော မှန်ဝါးသည် ယော်ယျေယူဆချက်ကိုလည်း ဖော်ပြ၏။ မြတ်  
ဗုဒ္ဓ၏ မူရင်းတရားတော်သည် အနောက်တိုင်း အကောင်းမြင်ဝါဒ  
အားလုံး၏ အကောင်းဘက်ကို ရှုမြင်သလို အမှန်ဘက်ယူမြင်ပါ  
၏။ ဗုဒ္ဓ၏တရားတော်ကို အဆိုးမြင်ဝါဒဟုခေါ်ဆိုခြင်းသည် ပုဂ္ဂိုလ်  
မရှိဘဲ ပျော်ရွင်ချမ်းမြော်ကို မရရှိနိုင်ဟုဆိုသော အနောက်တိုင်း အမှ  
အကျင့်သဘောတရားဖြင့် ဗုဒ္ဓတရားတော်ကို ဝေဖန်ခြင်းမျှသာဖြစ်  
၏။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ကမူ ထာဝရသန္တိသုခချမ်းသာကို  
ခဲ့စားရန် စိတ်အားထက်သန့်စွာ မျှော်လင့်နေပေါ်၏။”

Ordinarily the enjoyment of sensual pleasures is the highest and only happiness of the average man. There is no doubt a kind of momentary happiness, in the anticipation, gratification and retrospection of such fleeting material pleasures, but they are illusive and temporary. According to the Buddha non-attachment is a greater bliss.

သာမဏ်အားဖြင့် ကာမဂ္ဂတ်ပျော်ရွင်မူများကို ခဲ့စားခြင်းသည်  
ပျမ်းမျှလူသားတစ်ဦး၏ အမြင့်ဆုံးနှင့် တစ်ခုတည်းသော ပျော်ရွင်  
ချမ်းမြော်ဖြစ်၏။ ထိုသို့သော လျင်မြန်စွာလွင့်ပျောက်တတ်သည့်  
ရပ်ဝါးအိုင်ရာ ပျော်ရွင်မူများကို ခဲ့စားရန် မျှော်လင့်ခြင်း၊ ကျော်

ဇာခံစားခြင်းနှင့် ခံစားပြီးသည်ကို ပြန်လည်အောက်မော်ခြင်းမှာ ခက်ကလေးမျှ ပျော်ရွင်ရသည်ကို ယုံမှားစရာမရှိပါ။ သို့သော် ဤခံစားမှုတို့သည် အော်မျှသာတည်၍ ရောင်ပြီးသွားတတ်ကြ၏။ မြတ် ဗုဒ္ဓ၏အလိုအရမှ မတပ်မက်မတွယ်တာခြင်းက ပို၍ကြီးကျယ်သော ချမ်းသာသုခါဖြစ်၏။

The Buddha does not expect His followers to be constantly pondering on suffering and lead a miserable unhappy life. He exhorts them to be always happy and cheerful for zest (*Piti*) is one of the factors of Enlightenment.

ဗုဒ္ဓမြတ်စွာသည် သူ၏တပည်များက ဆင်းရဲခုက္ခာအကြောင်းကို အမြတ်စွဲစွေးတွေးတော၍ စိတ်ဆင်းရွှေ့စွဲများ မပျော်ရွင်သောဘဝ ကို နေထိုင်သွားကြဖို့ မမျှော်လင့်ပါ။ သူသည် သူတို့အား အမြတ်စေ ပျော်ပျော်ရွင်ရွင် ကြည်ကြည်လင်လင်နေထိုင်ရန် တိုက်တွန်းတော် မူ၏၊ အကြောင်းမှာ နှစ်သက်ဝမ်းမြောက်ခြင်း(ပါတီ)သည် အရိယ သစ္စာလေးပါးကို ထိုးထွင်းမြင်သိရန် လိုအပ်သောအကိုက်ပါးဖြစ် သောကြောင့်တည်း။

Real happiness is found within, and is not to be defined in terms of wealth, children, honours or fame. If such possessions are misdirected, forcibly or unjustly obtained, misappropriated or even viewed with attachment, they will be a source of pain and sorrow to the possessors.

စစ်မှန်သော ချမ်းသာပျော်ဆွင်မှုကို ခန္ဓာကိုယ်တွင်းခြံသာ တွေ၊ ရှိနိုင်သည်။ ငှင်းကို စနေ့စွာ၊ သားသမီးရတနာ၊ ဂဏ်ထုံးသွဲ၊ ထူးများ သို့မဟုတ် ကျော်စောမှုဟူသော စကားလုံးများဖြင့် အခိုာယ် သတ် မှတ်၍ မရပါ။ ဤပိုင်ဆိုင်မှုများကို မှားယွင်းစွာ ဦးတည်လေ့လျှင်၊ သို့မဟုတ် မတရားသောနည်းဖြင့် အတင်းအကျပ်ရယူထားလျှင်၊ သို့မဟုတ် သင့်တင့်လျောက်ပတ်စွာ အသုံးမပြုတတ်လျှင်၊ သို့မဟုတ် တပ်မက်တွယ်တာမှနှင့် ရူမြင်လျှင်ပင် ငှင်းတို့သည် ပိုင်ဆိုင်သူအား ဆင်းရဲ့ခုက္ခန့်ပူဇွဲးသောကတို့ကို သက်ရောက်စေမည်ဖြစ်၏။

Instead of trying to rationalise suffering, Buddhism takes suffering for granted and seeks the cause to eradicate it. Suffering exists as long as there is craving. It can only be annihilated by treading the Noble Eightfold Path and attaining the supreme bliss of Nibbāna.

ဗုဒ္ဓဘာသာသည် ဆင်းရဲ့ခုက္ခန့်ကို ကျိုးကြောင်းဆင်ခြင်နေမည့် အစား အမှန်တကယ်ရှိသည်ဟု ယုံကြည်လက်ခံပြီးလျှင် ငှင်းကို ပယ်ဖျက်နိုင်မည့် အကြောင်းတရားကို ရှာဖွေ၏။ လိုချင်တပ်မက် မှု-လောဘ ရှိနေသမျှကာလပတ်လုံး ဆင်းရဲ့ခုက္ခန့်တည်ရှိနေမည်ကို တွေ့ရှုရ၏။ မြင့်မြတ်သော မဂ္ဂင်ရှစ်ပါးလမ်းမအတိုင်း လျောက်လှမ်း၍ နှံနွှာန်၏ အထွက်အထိပ် အမြှုက်ချမ်းသာကို မျက်မှုာက်ပြုနိုင် သောအခြားသာလျှင် ဆင်းရဲ့ခုက္ခန့်ကို အမြစ်ပြတ် ပယ်သတ်နိုင်၏။

These four Truths can be verified by experience. Hence the Buddha Dhamma is not based on the

fear of the unknown, but is founded on the bedrock of facts which can be tested by ourselves and verified by experience. Buddhism is, therefore, rational and intensely practical.

အရိယသစ္ာလေးပါးကို ကိုယ်ပိုင်အတွေ့အကြံဖြင့် မှန်ကန် ကြောင်းသက်သေးပြနိုင်၏။ သို့ဖြစ်၍ ဗုဒ္ဓတရားတော်သည် မသိနိုင် သော ပုဂ္ဂိုလ်တစ်ဦးကို ကြောက်ဆဲ နေရာသည် စကြောက်ဆဲ မှာအပေါ်တွင် အခြေမခံဘဲ ကျွန်ုပ်တို့ကိုယ်တိုင် စမ်းသပ်နိုင်ပြီး ကိုယ်ပိုင်အတွေ့ အကြံဖြင့် မှန်ကန်ကြောင်းသက်သေးပြနိုင်သော အမှန်တရားအချက် အလက်များဟူသည့် ကျောက်ဆောင်ပေါ်တွင် အတိမြစ်ချထားခြင်း ဖြစ်သည်။ သို့အတွက် ဗုဒ္ဓဘာသာသည် ကျိုးကြောင်း ညီညွတ်၍ အလွန်တရားလက်တွေ့ကျပါသည်။

Such a rational and practical system cannot contain mysteries or esoteric doctrines. Blind faith, therefore, is foreign to Buddhism. Where there is no blind faith there cannot be any coercion or persecution or fanaticism.

ထိုသို့ကျိုးကြောင်း ညီညွတ်၍ လက်တွေ့ကျသော ကိုးကွယ်မှ စနစ်တစ်ခု၌ နားမလည်နိုင်သော လျှို့ဝှက်ချက်များ သို့မဟုတ် အတွင်းနောက်တပည်အနည်းငယ်အတွက်သာ ရည်ရွယ်သည်တရားများ မပါရှိနိုင်ပါ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ၏ မျက်ကန်းယုံကြည်မှုဟူ၍ မရှိပါ။ တစ်ဖန် မျက်ကန်းယုံကြည်မှုမရှိသောဘာသာတရား၏ အတင်း

· ଅମ୍ବୁଧୁଙ୍କର୍ତ୍ତିରେଣ୍ଡିଃ ଖୁମହୁତ ରାନ୍ଦିତକର୍ତ୍ତା ଫିର୍ପିଙ୍ଗରେଣ୍ଡିଃ ଖୁମହୁତ ଆଯମ୍ବାଃ ଫିର୍ଦ୍ଦ ଆରାଃ ଆମ୍ବାଃ ତିର୍ତ୍ତରକର୍ତ୍ତାଙ୍କରେଣ୍ଡିଃ ତିର୍ତ୍ତର ମର୍ମିଫିର୍ଦ୍ଦିଂପି ॥

To the unique credit of Buddhism it must be said that throughout its peaceful march of 2500 years no drop of blood was shed in the name of the Buddha, no mighty monarch wielded his powerful sword to propagate the Dhamma, and no conversion was made either by force or by repulsive methods. Yet, the Buddha was the first and the greatest missionary that lived on earth.

**Aldous Huxley** writes:- "Alone of all the great world religions Buddhism made its way without persecution, censorship or inquisition."

အယ်လ်ဒတ်(စံ)ဟတ်စလိုက ဤသို့ရေးသား၏ - “ကြီးကျယ်သောကမ္မာဘာသာတရားများအနက် ဗုဒ္ဓဘာသာတစ်ခုတည်းသာလျှင် ရက်စက်စွာနှိပ်ကွပ်ခြင်းမပြုဘဲ ရှတ်ချေဝေဖန်ခြင်းမပြုဘဲ သို့မဟုတ် စွဲစွဲစပ်စပ် မေးမြန်းစံစံခြင်းမပြုဘဲ သာသနပြုသွားပေ၏။”

**Lord Russel** remarks:- "Of the great religions of history, I prefer Buddhism, especially in its earliest forms; because it has had the smallest element of persecution."

အက်လိပ်တွေးခေါ်ရှင်ကြီး လျှော်ရာန်ဆယ်လ် က ဤသို့မှတ်ချက်ချုပ် - “ကမ္မာသမိုင်းလာ ဘာသာတရားကြီးများအနက် ဗုဒ္ဓဘာကို ကျွန်ုပ်အနစ်သက်ဆုံးပါပဲ၊ အထူးသဖြင့် ရှေးအကျဆုံးအသွင်သဏ္ဌာန်ရှိတဲ့ ဗုဒ္ဓဘာသာကို ကျွန်ုပ်ပိုပြီးနှစ်သက်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာမှာ အခြားဘာသာဝင်များကို ရက်စက်စွာနှိပ်ကွပ်မှု အနည်းဆုံးပါရှိလို့ ဖြစ်ပါတယ်။”

In the name of Buddhism no alter was reddened with the blood of a Hypatia, no Bruno was burnt alive.

Buddhism appeals more to the intellect than to the emotion. It is concerned more with the character of the devotees than with their numerical strength.

ဗုဒ္ဓဘာသာအမည်ဖြင့် မည်သည့်ယခိုပည့်ဘုရားစင်တွင်မျှ  
ဟိုင်ပရာ ကဲသို့ ပုဂ္ဂိုလ်တစ်ဦး၏ သွေးနှင့် စွန်းထင်းနီမြန်းသွားခြင်း  
မရှိပါ၊ ဘရှုနို ကဲသို့ ပုဂ္ဂိုလ်တစ်ဦးကိုမျှ အရှင်လတ်လတ် မီးရှိုသတ်  
ခံရခြင်းမရှိပါ။

ဗုဒ္ဓဘာသာသည် ခံစားမှုထက် ဆင်ခြင်ဥက္ကာကို ပို၍နှိုးဆော်  
ပြီး နှစ်သက်စေ၏၊ ကိုးကွယ်သူတို့၏ အရေအတွက်ထက် သူတို့၏  
ကိုယ်ကျင့်တရားကို ပို၍ချုံကရရှိက်၏။

**On one occasion Upali, a follower of Nigantha Nataputta, approached the Buddha and was so pleased with the Buddha's exposition of the Dhamma that he instantly expressed his desire to become a follower of the Buddha. But the Buddha cautioned him, saying:-**

"Of a verity, O householder, make a thorough investigation. It is well for a distinguished man like you to make (first) a thorough investigation."

အခါတစ်ပါး၌ နိဂုံးနာတာယုဇ္ဇာ ၏ တပည့်ဖြစ်သူ ဥပါလီ  
သည် မြတ်စွာဘုရားထဲ ချုံးကပ်၍ တရားဆွေးရာ မြတ်စွာဘုရား  
၏ ရှင်းလင်းဟောပြောချက်ကို အလွန်နှစ်သက်ကျေနပ်ရကား ဗုဒ္ဓ  
မြတ်စွာ၏ တပည့်အဖြစ် ခံယူလိုကြောင်း သူ၏ ဆန္ဒကို ချက်ချင်းပြော  
ကား၏။ သို့သော် မြတ်ဗုဒ္ဓက သူအား ဤသို့မိန့်ဆို၍ သတိပေး၏ -

"အို... အိမ်ထောင်ရှင် ဒါယကာ၊ အမှန်တရားကို နှိုက်နိုက်

ချုတ်ချုတ် ဖုစ်မှုံးလေ့လာပါ၌။ သင်ကဲ့သို့ ထင်ရှားထူးခြားတဲ့ ပုဂ္ဂိုလ်  
တစ်ဦးဟာ ပထမ နေ့စွဲပေါ်ဖုစ် ဖုစ်မှုံးလေ့လာတာ ကောင်းပါတယ်”

Upāli, who was overjoyed at this unexpected remark of the Buddha, said, "Lord, had I been a follower of another religion, its adherents would have taken me round the streets in a procession proclaiming that such and such a millionaire had renounced his former faith and embraced theirs. But, Lord, Your Reverence advises me to investigate further. The more pleased am I with this remark of yours. For the second time, Lord, I seek refuge in the Buddha, the Dhamma and the Sangha."

ဥပါလိသည် သူမမျှော်လင်ထားသောစကားကို မြတ်စွာဘုရား  
ထဲမှ ကြားလိုက်ရသောအခါ လွန်စွာဝမ်းမြောက်သွားပြီးလျင် ဤသို့  
လျောက်ထား၏ – “အရှင်ဘုရား၊ တပည့်တော်သာ အခြားဘာသာ  
တစ်ခုရဲ့၊ တပည့်တစ်ဦးအဖြစ် ခံယူခဲ့လျင် အဲဒီဘာသာဝင်များက  
တပည့်တော်ကို ချိပင်ပြီး လမ်းများပေါ်မှာ စီတန်းလှည့်လည့်ကြပါ  
လိမ့်မယ်၊ ပြီးတော့ ဤသို့အမည်ရှိတဲ့ ကုဋ္ဌကြွယ်သူငြေးတစ်ဦးဟာ  
သူ.ရ. မူလဘာသာကို စွန်ပြီး သူတို့ရဲ့ ဘာသာသို့ ကူးပြောင်းလာ  
တယ်လို့ ကြွေးကြော်ကြပါလိမ့်မယ်။ ဒါပေမဲ့ အရှင်ဘုရားက တပည့်  
တော်ကို အလျင်စလို့မပြုဘဲ ထပ်မံဖုစ်မှုံးလေ့လာဖို့ ဉာဏ်ဒေါ်ပေးတော်  
မူတယ်။ ဤတိုက်တန်းမှူးကြောင့် တပည့်တော်ဟာ ပို၍ နှစ်သက်  
ဝမ်းမြောက်ရပါတယ်ဘုရား။ ဒါကြောင့် ဒုတိယအကြိမ်မြောက်လည်း

တပည့်တော်ဟာ မြတ်စွာဘရားကို ဆည်းကပ်ကိုးကွယ်ပါတယ်၊  
တရားကို ဆည်းကပ်ကိုးကွယ်တယ်၊ သံယာကို ဆည်းကပ်ကိုးကွယ်  
ပါတယ် အရှင်ဘုရား”

Buddhism is saturated with this spirit of free enquiry and complete tolerance. It is the teaching of the open mind and the sympathetic heart, which, lighting and warming the whole universe with its twin rays of wisdom and compassion, sheds its genial glow on every being struggling in the ocean of birth and death.

ပုဂ္ဂိုလ်သာသည် ဤသို့သော လွတ်လပ်စွာစုံစမ်းမေးမြန်းမှု၊  
အပြည့်အဝသည်းခံမှုစိတ်ဓာတ်နှင့် ပြည့်လျှမ်းနေ၏။ ငှင့်သည် ပုင့်  
လင်းသောစိတ်နှင့် စာနာထောက်ထားတတ်သော နဲလုံးတို့၏သင်ပြ  
မှုဖြစ်သည်။ ဤသင်ပြမှုသည် ဉာဏ်ပညာနှင့် အကြင်နာတရားဟူ  
သော ရောင်ခြည်တန်းအစုံဖြင့် တစ်ကဗ္ဗာလုံးကို ထွန်းလင်းတောက်ပဲ၊  
နွေးထွေးပေါ်သည်။ မွေးဖွားခြင်းနှင့် သေခြင်းဟူသော သမုဒ္ဒရာထဲ  
၌ ရန်းကန်ကူးခတ်နေသော သတ္တဝါတိုင်းအပေါ်သို့ ငှင့်၏ကြင်နာ  
သော ရောင်ခြည်ကို ဖြာကျဖော်ရှုသည်။

The Buddha was so tolerant that He did not even exercise His power to give commandments to His lay followers. Instead of using the imperative, He said:- "It behoves you to do this – It behoves you not to do this." He commands not but does exhort.

This tolerance the Buddha extended to men, women and all living beings.

ဗုဒ္ဓမြတ်စွာ၏သည်:ခံမူစွမ်းအားသည် အဂျိန်ကြီးမှားသဖို့  
သူ၏လူဝတ်ကြောင်တပည့်များအား အမိန့်ပေးရှုံးပင်လျှင် သူ၏  
စွမ်းရည်တန်ခိုးကို အသုံးမပြုချေ။ အမိန့်ပေးစကားကို ပြောကြား  
မည့်အစား သူ၏၌သို့မိန့်ဆို၏—“သင်ဒါကို လုပ်သင့်တယ်—သင်  
ဒါကို မလုပ်သင့်ဘူး။” သူသည် အမိန့်မပေးပါ၊ သို့သော် စိတ်အား  
ထက်သန့်စွာ တိုက်တွန်းတော်မှသည်။

မြတ်စွာဘုရားသည် ဤသည်:ခံမူကို ယောက်ရှားများ၊ မိန့်မှုပျား  
နှင့် သက်ရှိသလွှတ်ဝါများအားလုံးသို့ ပြုသတော်မှသည်။

It was the Buddha who first attempted to abolish slavery and vehemently protested against the degrading caste system which was firmly rooted in the soil of India. In the Word of the Buddha it is not by mere birth one becomes an outcast or a noble, but by one's actions. Caste or colour does not preclude one from becoming a Buddhist or from entering the Order.

ကျွန်ုတ်စနစ်ကို ပယ်ဖျက်ရန် ပထမကြီးပမ်းသူမှာ ဗုဒ္ဓမြတ်စွာ  
ဖြစ်သည်။ အိန္ဒိယမြတ်၌ စွဲမြို့စာအမြစ်တွယ်နေသော ရက်ညီးငယ်  
သေသည့် အတ်စနစ်ကို ပြင်းပြင်းထန်ထန် ကန်ကွက်ခဲ့သူမှာလည်း  
ဗုဒ္ဓမြတ်စွာပင် ဖြစ်သည်။ မြတ်စွာဘုရား၏ မိန့်ခွန်းတော်အရ လူ

တစ်ယောက်သည် မွေးဖွားလာခြင်းမျှဖြင့် အပယ်ခံရသူ သို့မဟုတ် မြင့်မြတ်သူဖြစ်လာသည်မဟုတ်၊ သု၏ပြုလုပ်ချက်များကြောင့်သာ ယုတေသနသူ သို့မဟုတ် မြင့်မြတ်သူဖြစ်လာခြင်းဖြစ်သည်။ အမျိုးအစား နှင့် အသားအရောင်တို့သည် လူတစ်ယောက်အား ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာရန် သို့မဟုတ် ရဟန်းဘောင်သို့ဝင်ရောက်ရန် အဟန် အတား မဖြစ်စေပါ။

Fishermen, scavengers, courtesans, together with warriors and Brahmins, were freely admitted to the Order and enjoyed equal privileges and were also given positions of rank.

**Upali**, the barber, for instance, was made in preference to all others the chief in matters pertaining to Vinaya discipline. The timid **Sunita**, the scavenger, who attained Arahatship was admitted by the Buddha Himself into the Order.

တင်းသည်များ၊ အမြိုက်ပုံစသည်မှ မွေးနောက်ရှာစားရသူများ၊ ပြည့်တန်ဆာများသည် ရမက်စစ်သည်များ၊ ဗြာဟွာကဗုဏ္ဏားများနှင့် အတူတက္က သံယအဖွဲ့အစည်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ရကြပြီးလျင် အခွင့်အရေးတုခံစားကြရသည်၊ ရာထူးအဆင့်အသီးသီး၌ လည်း ခန့်ထားခြင်းခံကြရသည်။

သာကဗားဖြင့် ဆဲဗာသည်(ဆဲသသမား)ဖြစ်ခဲ့ပါးသူအရှင် ဥပါလီ သည် အမြားပုဂ္ဂိုလ်များကို ကျော်လွန်၍ စိနည်းစည်းကမ်း

များနှင့် ပတ်သက်သည့် အရေးကိစ္စများတွင် အကြီးအကဲဖြစ်တော်  
မူ၏။ အမိုက်ပုံစသည်မှ ဓမ္မနောက်ရှာစားခဲ့ရသူ ရက်ကြောက်တတ်  
သော သူနိုတ သည် အရဟတ္ထဖိလ်သို့ရောက်၍ ရဟန္တဖြစ်လာသည့်  
အခါ မြတ်စွာဘုရားကိုယ်တိုင်ပင်လျှင် သူအား သံသုအဖွဲ့အစည်း  
ထဲသို့ ဝင်ရောက်ခွင့်ပြုတော်မူခဲ့၏။

**Angulimāla**, the robber and criminal, was converted to a compassionate saint. The fierce **Ālāvaka** sought refuge in the Buddha and became a saint. The courtesan **Ambapāli** entered the Order and attained Arahatship. Such instances could easily be multiplied from the Tipitaka to show that the portals of Buddhism were wide open to all, irrespective of caste, colour or rank.

ဗားပြနှင့် ရာဇ်တ်သားဖြစ်ခဲ့သူ အင့်လိမာလ သည် သနား  
ကြင်နာတတ်သည့် ရဟန္တအရှင်မြတ်အဖြစ်သို့ ကူးပြောင်းသွားနိုင်  
ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အာဇာဝကဘိလှုံး သည်  
မြတ်စွာဘုရားအား ဆည်းကပ်ကိုးကွယ်ပြီး အရိယာတစ်ဦးဖြစ်လာ  
သည်။ ပြည့်တန်ဆာမဖြစ်ခဲ့သူ အမွှပါလို သည် ဘိက္ခာနိသာသန  
သို့ ဝင်ရောက်ပြီးသော် ရဟန္တအဖြစ်ကို ရရှိသွားသည်။

ဤသို့သော သာကေများကို ပိဋကတ်သုံးပုံစံ အမြောက်အမြား  
ရှာဖွေတွေရှိနိုင်သည်၊ ဤအကြောင်းတိုကား ဗုဒ္ဓဘာသာ၏တံဌးမ  
များသည် အမျိုးအက်၊ အသားအရောင် သို့မဟုတ် ရာထူးအဆင့်

အတန်းမခဲ့ခြားဘဲ လူအားလုံးတို့အတွက် ဟင်းလင်းဖွင့်ပေးထား  
ကြောင်းကို ဖော်ပြခိုင်းဖြစ်ပေသည်။

It was also the Buddha who raised the status of downtrodden women and not only brought them to a realization of their importance to society but also founded the first celibate religious order for women with rules and regulations.

နင်းပြားဘဝ ရောက်နေကြသော အမျိုးသမီးများ၏ အဆင့်  
အတန်းကို မြှင့်တင်ပေးခဲ့သူမျှော်လည်း မြတ်ဗုဒ္ဓပိဋက္ခသည်။ သူသည်  
လူအဖွဲ့အစည်းတွင် အမျိုးသမီးတို့၏ အရေးကြီးပုံကို လူအပေါင်း  
တို့အား သိနားလည်လာပြေားလျှင် ပြုပွာစရိယအကျင့်ကို ကျင့်သုံး  
သည့် ပထမဘဏ္ဍာနိသုပေအဖွဲ့အစည်းကိုလည်းဝိနည်းသိက္ခာပုဒ်များ၊  
စည်းကမ်းများနှင့်တကွ ဖွဲ့စည်းတည်ထောင်ပေးတော်မူခဲ့သည်။

The Buddha did not humiliate women, but only regarded them as feeble by nature. He saw the innate good of both men and women and assigned to them their due places in His teaching. Sex is no barrier to attaining Sainthood.

ဗုဒ္ဓမြတ်စွာသည် အမျိုးသမီးများကို အရှက်ရအောင် မပြုလုပ်  
ပါ၊ သူတို့အား သဘာဝအားဖြင့် အားနဲ့သူများဖြစ်သည်ဟု၍သာ မှတ်  
ယူတော်မူ၏။ သူသည် ယောက်ဗျားများနှင့် မိန်းမများတို့၏ မွေးရာ  
ပါ ကောင်းသောအရည်အသွေးများကို မြင်သိတော်မူပြီးလျှင် သူ၏

သာသနာတော်၌ သူတို့အား သင့်လျှော့သောနေရာများ၌ တာဝန်ပေး အပ်တော်မှသည်။ လိုင်သည် ရဟန္တဖြစ်ရေးအတွက် အတားအဆီး မဖြစ်ပါ။

Sometimes the Pāli term used to denote women is "*Mātugāma*" which means mother-folk or society of mothers. As a mother, woman holds an honourable place in Buddhism. Even the wife is regarded as "the best friend" (*parāma sakhā*) of the husband.

တစ်ခါတစ်ရဲတွင် အမျိုးသမီးကို ရည်ညွှန်းအသုံးပြုသော ပါ၌ စကားလုံးမှာ ‘မာတုဂါမ’ ဖြစ်၏၊ အဓိပ္ပာယ်မှာမိခင်လူထုသို့မဟုတ် မိခင်များအဖွဲ့အစည်းဖြစ်၏။ မိခင်တစ်ဦးအနေဖြင့် အမျိုးသမီးတစ်ဦးသည် ဗုဒ္ဓဘာသာ၌ ဂုဏ်ရှိသော နေရာကို ရယူထား၏။ နေးကို လည်း ခင်ပွန်း၏ ‘အကောင်းဆုံးမိတ်ဆွေ’ (ပရာမသခါ) ဟု မှတ်ယူ၏။

Hasty critics are only making ex parte statements when they reproach Buddhism with being inimical to women. Although, at first the Buddha refused to admit women into the Order on reasonable grounds, yet later He yielded to the entreaties of His foster-mother, Pajāpati Gotami, and founded the *Bhikkhuni Order*.

အလျင်စလို ဝေဖန်သူများက ဗုဒ္ဓဘာသာသည် မိန်းမများကို  
ပစ်ပယ်ထားသည်ဟု အပြစ်တင်ကြသည့်အခါ အခြေအမြစ်မရှိသည့်  
ထုတ်ဖော်ပြောဆိုမှုကို ပြုလုပ်ခြင်းသာဖြစ်၏။ မြတ်စွာဘုရားသည်  
ပထမတွင် ဆီလျော်သောအကြောင်းများကြောင့် အမျိုးသမီးများကို  
သံယာအဖွဲ့အစည်းသို့ ဝင်ခွင့်ပြုရန် ပြင်းဆိုခဲ့ပါသော်လည်း နောက်  
ကာလ၌ သု၏မိတ္ထုးတော် ပောပတိဂါတမိန်၏ အသနားခံလျောက်  
ထားချက်ကို လက်ခံပြီးလျင် ဘိက္ခာနှင့် သံယာအဖွဲ့အစည်း ကို တည်  
ထောင်ပေးတော်မူခဲ့သည်။

Just as the Arahats **Sāriputta** and **Moggallāna** were made the two chief disciples in the Order of monks, even so He appointed Arahats **Khema** and **Uppalavanna** as the two chief female disciples. Many other female disciples too were named by the Buddha Himself as His distinguished and pious followers.

မြတ်ဗုဒ္ဓသည် ဘိက္ခာသံယာအဖွဲ့အစည်းတွင် **အရှင်သာရိပုဒ္ဇာရာ**  
**နှင့် အရှင်မဟာမောရှုလာနှင့် ရဟန္တနှစ်ပါး**တို့အား အဂ္ဂသာဝကများ  
အဖြစ် ခန့်ထားသလို ဘိက္ခာနှင့်သံယာအဖွဲ့အစည်းမြှုပ်လည်း အောထောရိ  
**နှင့် ဥပညာဝင်ထောရိ** ရဟန္တနှစ်ပါးတို့အား အဂ္ဂသာဂိုကာများအဖြစ်  
ခန့်ထားတော်မူသည်။ အခြားသော အမျိုးသမီးသာဝိကာများစွာတို့  
ကိုလည်း သု၏ထူးခြားသော ရတနာသုံးပါး ကြည်ညံ့ကိုင်းရှင်းသူ  
များအဖြစ် မြတ်စွာဘုရားကိုယ်တိုင်သတ်မှတ်တော်မူသည်။

On one occasion the Buddha said to King Kosala who was displeased on hearing that a daughter was born to him:-

"A woman child, O Lord of men, may prove even a better offspring than a male."

အခါတစ်ပါး၌ သမီးကလေးတစ်ဦးများမြင်သည့်အတွက်  
မကျေမချမ်းဖြစ်နေသော ကောသလဘူရင်အား မြတ်စွာဘူရားသည်  
၍။သို့မိန့်ဆိတ်မှု၏ -

"ဒု... လူတို့သင် အရှင်မင်းကြီး၊ သမီးမိန့်ကလေး  
သည် သားယောက်ဗျားကလေးထက်ပင် ပို၍ကောင်းမွန်  
နိုင်ပါသည်။"

Many women, who otherwise would have fallen into oblivion, distinguished themselves in various ways, and gained their emancipation by following the Dhamma and entering the Order.

In this new Order, which later proved to be a great blessing to many women, queens, princesses, daughters of noble families, widows, bereaved mothers, destitute women, pitiable courtesans—all, despite their caste or rank, met on a common platform, enjoyed perfect consolation and peace, and breathed that free atmosphere which is denied to those cloistered in cottages and palatial mansions.

အမျိုးသမီးများစွာတို့သည် မမွေကို လိုက်နာပြီး သံယံအဖွဲ့  
အစည်းသို့ ဝင်ရောက်လာကြသည့်အတွက် သံသရာဝင်ဆင်းရမှ  
ကျွေတ်လွှတ်ခွင့်ရကြသည့်အပြင် နည်းလမ်းအသွယ်သွယ်ဖြင့် သူတို့  
ကိုယ်သူတို့ ထူးခြားပေါ်လွင်အောင် ကြီးပမ်းနိုင်ခဲ့ကြသည်။ သို့  
မဟုတ်လျင် သူတို့ကို မည်သူမျှသတိမမှတ်ဘဲ သူတို့ဘဝ လွန်မြောက်  
သွားမည်ဖြစ်သည်။

ဘိက္ဗိုဒ္ဓအဖွဲ့အစည်းသည် နောက်ကာလတွင် အမျိုးသမီးများ  
စွာတို့အား လွန်စွာအကျိုးကျေးဇူးများဖော်သည်။ ဤသစ်လွင်သည့်  
အဖွဲ့အစည်း၌ မိဖုရားများ၊ မင်းသမီးများ၊ လူကုံးထံမြတ်သားစုများမှ  
သမီးများ၊ မဆိုးများ၊ သားသမီးဆုံးပါး၍ ပူဇေားကြကွဲကျေန်ရှစ်သူ  
မိခင်များ၊ ခိုက်းရာမဲ့အမျိုးသမီးများ၊ သနားစဖော်ပြည့်တန်ဆာများ-  
ဤပုဂ္ဂိုလ်အားလုံးတို့သည် အမျိုးကတ် သို့မဟုတ် အဆင့်အတန်း  
မခွဲခြားဘဲ တူညီသောအခြေခံပေါ်တွင် ဆုတွေ့ကြပြီးလျင် နစ်သိမ့်မှု  
နှင့် ြိမ်းချမ်းမှုတို့ကို ပျော်ရွင်စွာ ခံစားကြရသည်၊ အီမံကယ်ကလေး  
များနှင့် နှင့်တော်တမျှခမ်းနားကြီးကျယ်သော အီမံကြီးများတွင် လူ  
များနှင့် ကင်းကွာလျက် နေထိုးကြရသော အမျိုးသမီးများ မခံစား  
နိုင်ကြသည့် လွတ်လပ်သောဝန်းကျင်ကို ချမ်းသာစွာခံစားကြရသည်။

It was also the Buddha who banned the sacrifice of poor beasts and admonished His followers to extend their loving kindness (*Mettā*) to all living beings—even to the tiniest creature that crawls at one's feet. No man has the power or the right to destroy the life of another as life is precious to all.

သနားစဖွယ် တိရဋ္ဌနှင့်များကို သတ်၍ ယဉ်ပူဇော်ခြင်းကို တား  
မြစ်ပိတ်ပင်ခဲ့သူမှာလည်း မြတ်ဗုဒ္ဓဝင်ဖြစ်သည်။ ဗုဒ္ဓမြတ်စာသည်  
သူ၏တပည့်များအား မိမိတို့၏ခြေထောက်များပေါ်တွင် တွားသွား  
ကြသော အသေးငယ်ဆုံးသတ္တဝါများမှအစ သက်ရှိသတ္တဝါအားလုံး  
ကို မေတ္တာထားရန် ဆုံးမတော်မှသည်။ သတ္တဝါအားလုံးသည် မိမိ  
တို့၏ အသက်ကို ချစ်မြတ်နိုင်၍ တန်ဖိုးထားကြသည့်အတွက် မည်သူ  
တစ်ဦးတစ်ယောက်မျှ အခြားသတ္တဝါတစ်ဦး၏ အသက်ကို ပျက်ဆီး  
ရန် တန်ခိုးအာကာ သို့မဟုတ် အခွင့်အရေး မရှိချေး။

A genuine Buddhist would exercise this loving-kindness towards every living being and identify himself with all, making no distinction whatsoever with regard to caste, colour or sex.

စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဤမေတ္တာတရားကို  
သက်ရှိသတ္တဝါအားလုံးသို့ ဖြန့်ဝေကျင့်သုံး၏၊ လူအားလုံးကိုလည်း  
အမျိုးအက်, အသားအရောင် သို့မဟုတ် လိုင် စသည်ကို မခွဲခြားဘဲ  
မိမိနှင့် ထပ်တူထား၍ ဆက်ဆံ၏။

It is this Buddhist Mettā that attempts to break all the barriers which separate one from another. There is no reason to keep aloof from others merely because they belong to another persuasion or another nationality. In that noble Toleration Edict which is based on *Cūlla-Vyūha* and *Mahā-Vyūha* Suttas, Asoka says: "Concourse alone is best, that

is, all should harken willingly to the doctrine professed by others."

လူတစ်ဦးနှင့်တစ်ဦး ခဲ့ခြားထားသော အကာအရံတံတိုင်းများ  
ကို ချိုးဖောက်ရန်ကြီးပမ်းသည့်အရာမှာလည်း ဤဗုဒ္ဓဘာသာမေတ္တာ  
ပင် ဖြစ်၏။ အခြားသူတိသည် အခြားဘာသာဝင် သို့မဟုတ် အခြား  
နိုင်ငံသားများဖြစ်သည့်အတွက် သူတို့ကို ရှေ့ငြားရမည်ဆိုပျော်  
အကြောင်းယူတို့မရိုင်လုပါ။ စူးစုံပါရန် မဟာဗုဒ္ဓဘ သုတေသနားကို  
အခြေခံထားသည့် ထိမြင့်မြတ်သော သည်၊ ခံခြင်းအမိန့်ပြန်တမ်း၌  
အသောကမင်းကြီးသည် ဤသို့မရိုင်ဆို၏ – “အတူတကွ ယုံးတွေ့နေ  
ထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်၏။ သို့အတွက် လူအားလုံးတို့  
သည် သူတစ်ဦးပါး၊ သို့လက်ခံယုံကြည်သောတရားတော်ကို လိုလိုလား  
လား နားထောင်ကြရမည်။”

Buddhism is not confined to any country or any particular nation. It is universal. It is not nationalism which, in other words, is another form of caste system founded on a wider basis. Buddhism, if it be permitted to say so, is supernationalism.

ဗုဒ္ဓဘာသာကို နိုင်ငံတစ်နိုင်ငံ သို့မဟုတ် သီးသန်လူမျိုးတစ်မျိုး  
၏ နယ်ပယ်အတွင်း၌သာ ကန့်သတ်ထားသည်မဟုတ်၊ ဗုဒ္ဓဘာသာ  
သည် စကြေဝြောတစ်ခုလုံးနှင့် သက်ဆိုင်၏။ ငါးသည် လူမျိုးရေးတို့  
လည်း မဟုတ်ပါ။ လူမျိုးရေးဟူသည်မှာ တစ်နည်းဆိုရသော ပိုမို  
ကျယ်ပြန်သော အခြေခံပေါ်တွင် တည်ဆောက်ထားသည့် အတေစန်

၏ အခြားအသွင်တစ်မျိုးဖြစ်၏။ ဆိုရေးရှိ၍ ဆိုရမည်ဆိုလျှင် ဗုဒ္ဓဘာသာသည် တစ်ကဗ္ဗာလုံးရှိ လူအားလုံးကို လူသားတစ်မျိုးပါ၏ ပင် ဖြစ်သည်ဟု မှတ်ယူသော အကြီးကျယ်ဆုံးသောလူမျိုးရေး ဖြစ်၏။

To a Buddhist there is no far or near, no enemy or foreigner, no renegade or untouchable, since universal love realised through understanding has established the brotherhood of all living beings. A real Buddhist is a citizen of the world. He regards the whole world as his motherland and all human beings as his brothers and sisters.

ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် ၄၀:သူ သို့မဟုတ် နီးသူ, ရန်သူ သို့မဟုတ် နိုင်ငံခြားသား, သစ္စာဖောက်သူ သို့မဟုတ် အတ်အနိမ့်ဆုံးလူသား စသည်ဖြင့် မခဲ့ခြားပါ။ အကြောင်းကား နားလည်ခြင်းမှတစ်ဆင့် သိရှိရသော စကြေဝြောမေတ္တာသည် သတ္တဝါအားလုံးကိုညီအစ်ကို များဖြစ်အောင် တည်ထောင်ပေးထားသောကြောင့် ဖြစ်၏။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကမ္မာကြီး၏နိုင်ငံသားတစ်ဦးဖြစ်၏။ သူသည် ကမ္မာတစ်ခုလုံးကို သူ၏မိခင်နိုင်ငံဟု မှတ်ယူပြီးလျှင့် လူသားအားလုံးကိုလည်း သူ၏ ညီအစ်ကိုမောင်နှမများဟု မှတ်ယူ၏။

Buddhism is, therefore, unique, mainly owing to its tolerance, non-aggressiveness, rationality,

practicability, efficacy and universality. It is the noblest of all unifying influences and the only lever that can uplift the world.

ဗုဒ္ဓဘာသာသည် အမိကအားဖြင့် ငှုံး၏သည်းခံနိုင်မှု၊ ရန်မလို မူ၊ ကျိုးကြောင်းညီညွတ်မှု၊ လက်တွေ့ကျွမ်း၊ အာနိသင် ထက်မြေက်မှ နှင့် အနဲ့စကြဝြောအတိုင်းအတာဖြင့် မှန်ကန်မှတိကြောင့် အတုဟရှိ သော ဘာသာဖြစ်သည်။ ငှုံးသည် ညီညွတ်စည်းလုံးအောင် ပေါင်းစည်းပေးသည် အရှိန်အပိုစွမ်းအားများအနက် အမွန်မြတ်ဆုံး စွမ်းအား ဖြစ်ပြီးလျှင် ကမ္မာလောကကို အဆင့်မြှင့်တင်ပေးနိုင်သည့် တစ်ခုတည်းသော မောင်းတံဖြစ်ပေါ်။

These are some of the salient features of Buddhism, and amongst some of the fundamental doctrines may be said — Kamma or the Law of Moral Causation, the Doctrine of Rebirth, Anatta and Nibbāna.

ဤသည်တိုက်း ဗုဒ္ဓဘာသာ၏ အမိကထူးစွားချက်များအနက် အချို့ဖြစ်၏။ ဗုဒ္ဓဘာသာ၏ အခြေခံတရားတော်အချို့ကို ဖော်ပြရ လျှင် ကမ္မာ သို့မဟုတ် ကိုယ်ကျင့်အကြောင်းတရားနိယာမ၊ ပြန်လည် ပဋိသန္ဓာန်ခြင်းသဘောတရား၊ အနဲ့နှင့် နို့မှာန်သဘောတရားတို့ ဖြစ်ကြ၏။

## Chapter 6

အခါး (၆)

### KAMMA OR THE LAW OF MORAL CAUSATION

ကံ သိမဟတ် ကိုယ်ကျင့်အကြောင်းတရားနိယာ

We are faced with a totally ill-balanced world. We perceive the inequalities and manifold destinies of men and the numerous grades of beings that exist in the universe. We see one born into a condition of affluence, endowed with fine mental, moral and physical qualities and another into a condition of abject poverty and wretchedness.

ကျွန်ုပ်တို့သည် လုံးဝဆိုးစွားစွာ ဟန်နေရသည့် ကဗ္ဗာနှင့် ရင်ဆိုင်နေရ၏။ ကျွန်ုပ်တို့သည် မညီမျှမူများနှင့် လူ.ဘဝကံကြမွာ အမျိုးမျိုးကို မြင်တွေ့ကြရ၏။ စကြဝြောတွင် အဆင့်အတန်းအမျိုးမျိုး

ရှိသည့် သတ္တဝါများ တည်ရှိနေခြင်းကိုလည်း မြင်သိကြရ၏။ တစ် ယောက်သော သူသည့် ဥစ္စာဓနပေါ်များသော အခြေအနေ၌ မွေးဖွား လာပြီးလျှင် ကောင်းသောစိတ်ပိုင်းစွမ်းရည်များ၊ ကိုယ်ကျင့်တရား အရည်အသွေးကောင်းများ၊ ရပ်ပိုင်းဆိုင်ရာအရည်အသွေးကောင်းများ နှင့် ပြည့်စုသည်ကို မြင်တွေ့ရ၏။ အခြားတစ်ယောက်မှာ ဆင်းရဲမြဲတော် စု စတ်ပဲနံချာသည့် အခြေအနေ၌ မွေးဖွားလာသည်ကိုလည်း မြှင့် တွေ့ရ၏။

Here is a man virtuous and holy, but, contrary to his expectation, ill-luck is ever ready to greet him. The wicked world runs counter to his ambitions and desires. He is poor and miserable in spite of his honest dealings and piety. There is another vicious and foolish, but accounted to be fortune's darling. He is rewarded with all forms of favours, despite his shortcomings and evil modes of life.

ဤလျှောက်ကား သီလရှိပြီး မြင့်မြတ်၏၊ သို့သော သူ၏ မျှော်လင့်ချက်နှင့် ဆန်ကျင်၍ ကံမကောင်းခြင်းနှင့် အမြှတဖေ ဆုံတွေ့ရ၏။ ယုတေသူသော လောကသည် သူ၏ရည်မှန်းချက် များ၊ လိုချင်မှုများနှင့်ဆန်ကျင်လျက် ပြုးလွှားသွားနေ၏။ သူသည် ရှိုးသားစွာ ဆက်ဆပြုမှုပြီး ဘာသာတရား ကိုင်းရှိုင်းပါသော်လည်း ဆင်းရဲခွမ်းပါးပြီး ဆင်းရဲခွက္ကာက်နေရ၏။ အခြားသော ထိုလူ တစ်ယောက်ကား ဆိုးသွမ်းမိုက်မဲ၏၊ သို့သော သူသည် ကောင်းသေ ကံကြွား၏ အချစ်တော် ဖြစ်နေပေ၏။ သူ၏ ချွေတွေ့ယွင်းချက်များ၊

မကောင်းသောဘဝနေနည်းများနှင့် ဆန့်ကျင်လျှက် သူသည် မျက်နှာ  
သာပေးခြင်း အသွင်သဏ္ဌာန်အမျိုးမျိုးနှင့် ဆုပေးချီးမြင်ခြင်းကို ခံယူ  
နေရ၏။

Why, it may be questioned, should one be an inferior and another a superior? Why should one be wrested from the hands of a fond mother when he has scarcely seen a few summers, and another should perish in the flower of manhood, or at the ripe age of eighty or hundred? Why should one be sick and infirm, and another strong and healthy? Why should one be handsome, and another ugly and hideous, repulsive to all? Why should one be brought up in the lap of luxury, and another in absolute poverty, steeped in misery?

အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကို မေးမြန်းသင့်ပါ၏—  
အဘယ့်ကြောင့် လူတစ်ယောက်သည် နိမ့်ကျ၍ အခြား လူတစ်  
ယောက်က သာလွန်နေရသနည်း၊ အဘယ့်ကြောင့် လူတစ်ယောက်  
သည် နွေရာသိကို အကြိမ်အနည်းငယ်မျှကိုသာ မြင်တွေ့ရသေးပါ  
လျှက် ကလေးငယ်ဘဝတွင်ပင် သူ၏ချုစ်လှစွာသော မိခင်လက်ထဲ  
မှ သူ့ကို မရရှာမင်းက အတင်းအဓမ္မလုပ္ပါဒ္ဒားရသနည်း၊ အခြား  
လူတစ်ယောက်မှာ ဖူးပွင့်ပြီးသည့် လူကြီးအရွယ် သို့မဟုတ် အသက်  
စဝ် သို့မဟုတ် ၁၀၀ တွင်မှ အဘယ့်ကြောင့် ကွယ်လွန်ရပါသနည်း၊  
အဘယ့်ကြောင့် လူတစ်ယောက်သည် ဖူးနာချည့်နဲ့၍ အခြား လူ

ତାତ୍ତ୍ଵଯୋଗିମ୍ବା କୃଷ୍ଣଃ ମହାତ୍ମାରୁଥଃ ରାଜାନ୍ତମ୍ଭଃ । ଆହୟିକ୍ରାଂତ ଲୁ  
ତାତ୍ତ୍ଵଯୋଗିମ୍ବାରୁ ରୂପରୂପେରୁମୋର୍ଣ୍ଣ ଅଭ୍ରାଃ ଲୁତାତ୍ତ୍ଵଯୋଗିମ୍ବା  
ଅକୃଷ୍ଣଃ ତାତ୍ତ୍ଵର୍ଣ୍ଣ ଅଲ୍ୟକ୍ଷମାରୁଥଃ ଗା ପ୍ରିଣ୍ଟିଙ୍ଗାଃ ଦ୍ୱାଃ ଠକ୍କାର୍ଥିତ  
ରାଜାନ୍ତମ୍ଭଃ । ଆହୟିକ୍ରାଂତ ଲୁତାତ୍ତ୍ଵଯୋଗିମ୍ବାରୁ ରୂପରୂପେରୁ ଅଭ୍ରାଃ ଲୁତାତ୍ତ୍ଵଯୋଗିମ୍ବା  
ରୂପରୂପେରୁ ଏବଂ ପ୍ରିଣ୍ଟିଙ୍ଗାଃ ତୁମ୍ଭାରୁ ଏବଂ ପ୍ରିଣ୍ଟିଙ୍ଗାଃ ତୁମ୍ଭାରୁ  
ଅକୃଷ୍ଣଃ ତାତ୍ତ୍ଵର୍ଣ୍ଣ ଅଲ୍ୟକ୍ଷମାରୁଥଃ ଗା ପ୍ରିଣ୍ଟିଙ୍ଗାଃ ତୁମ୍ଭାରୁ  
ରାଜାନ୍ତମ୍ଭଃ ॥

Why should one be born a millionaire and another a pauper? Why should one be a mental prodigy, and another an idiot? Why should one be born with saintly characteristics, and another with criminal tendencies? Why should some be linguists, artists, mathematicians or musicians from the very cradle? Why should some be congenitally blind, deaf and deformed? Why should some be blessed and others cursed from their birth?

ଆହୟିକ୍ରାଂତ ଲୁତାତ୍ତ୍ଵଯୋଗିମ୍ବାରୁ ଗୁଡ଼ୁକ୍ରୂଯିଙ୍ଗାଙ୍କୁଣ୍ଡରୁଥଃ ଆପ୍ରତି  
ଚୁକ୍ଷାଃ ଲାପ୍ରିଃ ଲୁଙ୍କ ଅଭ୍ରାଃ ଲୁତାତ୍ତ୍ଵଯୋଗିମ୍ବା ଅଲ୍ୟକ୍ଷମାର୍ଦନଃ କୁଟେ  
ରୁଥଃ ଆପ୍ରତି ଚୁକ୍ଷାଃ ଲାରାଜାନ୍ତମ୍ଭଃ । ଆହୟିକ୍ରାଂତ ଲୁତାତ୍ତ୍ଵଯୋଗି  
ରୁଥଃ ରୁଥାରୁଥାରୁଥଃ ଆପ୍ରତି ଚୁକ୍ଷାଃ ଲାପ୍ରିଃ ଲୁଙ୍କ ଅଭ୍ରାଃ ଲୁ  
ତାତ୍ତ୍ଵଯୋଗିମ୍ବା ରାଜେତର୍ମୁଖାଃ ଗ୍ରୀଭାରତିର୍କଣ୍ଠ ତିର୍ତ୍ତକିରିଦିନଃ ମୁହୂର୍ତ୍ତମୁଖାଃ  
କୁଟେଗୁ ଚୁକ୍ଷାଃ ଲାରାଜାନ୍ତମ୍ଭଃ । ଆହୟିକ୍ରାଂତ ଆଶ୍ରମିକ୍ଷାରୁତ୍ତି  
ମ୍ବା ବୁଦ୍ଧିକୁଟିନ୍ଦିନଃ ଆପ୍ରତି ଚୁକ୍ଷାଃ ଲାରାଜାନ୍ତମ୍ଭଃ । ରାଜାନ୍ତମ୍ଭଃ

ମୁହାଁ, ଅନୁପନ୍ଯାନିମୁହାଁ, ଯଶ୍ଚାପନ୍ଯାନିମୁହାଁ ବ୍ୟୁତିମହାତ୍ମା କିମହାନିମୁହାଁ  
ମୁହାଁ ପ୍ରେତଲାଗ୍ରହଣନ୍ତିଃ ॥ ଆହ୍ୟାଗ୍ରହାନ୍ତି ଅଶ୍ଵିନୀଷ୍ଵାତ୍ମିମୁହା ଠିକ୍:  
ତ୍ରୁଟିଃପି ମୁକ୍ତିଗନ୍ଧିଃପ୍ରେତଃ, ଫାଃପର୍ଦିଃପ୍ରେତଃଫାନ୍ତି ଗ୍ରୀଯିଲଗନ୍ତିଅଗ୍ରିଶ୍ଵାତ୍ମିଯୁଦ୍ଧିଃ  
ପ୍ରେତଃତ୍ରୀ ପ୍ରେତଲାଗ୍ରହଣନ୍ତିଃ ॥ ଆହ୍ୟାଗ୍ରହାନ୍ତି ଅଶ୍ଵିନୀଷ୍ଵାତ୍ମିଯୁଦ୍ଧିଃ  
ଶ୍ଵାସାଲାଗତନ୍ତିଃକ ଗୋଦିଃଶ୍ଵାସାଲାଗତନ୍ତିଃ ଅଶ୍ଵିନୀଷ୍ଵାତ୍ମି ଗ୍ରୀନ୍ତିଶେଷଂ  
ଗ୍ରୀରହଣନ୍ତିଃ ॥

These are some problems that perplex the minds of all thinking men. How are we to account for all this unevenness of the world, this inequality of mankind?

It is due to the work of blind chance or accident?

ହ୍ରୀଯାନ୍ତିଗୀକାଃ ତ୍ରୁଟିଃତାଃପର୍ଦିପ୍ରେତିନାନ୍ତିରେତାଃଲ୍ଲାଭାଃଲ୍ଲାଭାନ୍ତି  
ତିତିମୁହାଁଗ୍ରି ରୂପତ୍ୟେଃତେଵନ୍ତିପ୍ରେତିମୁହାଅଶ୍ଵିନୀପ୍ରେତିନୀ ॥ ଲୋଗଣି  
ହ୍ରୀମଖୁତମୁହାନ୍ତି ଲ୍ଲାଭାଃତ୍ରୀନୀ ହ୍ରୀମଧୂତମ୍ଭେମୁହାନ୍ତିଗ୍ରି ଶ୍ଵାନ୍ତିମ୍ଭେମ୍ଭେ  
ଅନ୍ତିପ୍ରେରଣିଃଗ୍ରୀନ୍ତିନ୍ତିଃ ॥

ଯଦିଃତ୍ରୀଯାନ୍ତିମୁହାନ୍ତିମଧ୍ୟିଯାନ୍ତିପ୍ରେତିନାନ୍ତିରେତାଃଲ୍ଲାଭାଃଲ୍ଲାଭା  
ପ୍ରେତଲାଗ୍ରହଣାଲୋ ବ୍ୟୁତିମହାତ୍ମା ମନୋତିପ୍ରେତଲାଗ୍ରହଣାଲୋ ॥

There is nothing in this world that happens by blind chance or accident. To say that anything happens by chance is no more true than that this book has come here of itself. Strictly speaking, nothing happens to man that he does not deserve for some reason or other.

ဤလောက္ခာ ကျိုးကြောင်းဆက်စပ်မှုမရှိဘဲ ကံအားလျှော့စွာ သို့မဟုတ် မတော်တဆုံးဖြစ်လေသောအရာဟူသည် ဘာမျှမရှိပါ။ တစ်စုံတစ်ခုသည် ကံအားလျှော့ဖြစ်ပေါ်လာ၏ ဟုဆိုခြင်းသည် ဤစာအပ်က ငှင့်ဘာသာ ဤနေရာသို့ အလိုအလျောက် ရောက်လာသည်ဟုဆိုခြင်းထက် ဘာမျှမပိုဂုဏ်ပါ။ တိတိကျကျပြောရမည် ဆိုလျှင် လူတစ်ယောက်၏ အကြောင်းတစ်စုံတစ်ခုကြောင့် သူခံစားထိုက်သည် မဟုတ်ပါဘဲလျှောက် သူထိုဖြစ်ပျက်လာသောအကြောင်းအရာဟူသည် ဘာမျှမရှိချေ။

Could this be the fiat of an irresponsible Creator?

**Huxley writes:-** "If we are to assume that anybody has designedly set this wonderful universe going, it is perfectly clear to me that he is no more entirely benevolent and just in any intelligible sense of the words, than that he is malevolent and unjust."

လူသားတို့၏ မည်မျှမျှများသည် အားမထားလောက်သော ဖန်ဆင်းရှင်တစ်ဦး၏ အမိန့်အာဏာကြောင့်လော်။

အက်လိပ်စာရေးဆရာ ဟတ်စလီ က ဤသို့ရေးသား၏ - "ဤကမ္မာလောကကို တစ်စုံတစ်ယောက်သောသူက ပုံစံထုတ်၍ အသက်ဝင် လူပ်ရှားစေသည်ဟု ကျွန်ုပ်တို့ယူဆရမည်ဆိုလျှင် ထိုဖန်ဆင်းရှင်သည် မလိုမှန်းထားတတ်၍ တရားမမျှတသောသူဖြစ်သည်ဟု ဆိုခြင်းထက် ဤစကားလုံးတို့၏ အနက်အမို့ယ်တွက်ဆိုချက်အရ

ပိ၍ သဘောကောင်းသူ၊ တရားမျှတသူဖြစ်သည်ဟုလုံးဝမပြောဆိုနိုင် ကြောင်းကို ကျွန်ုပ်အပြည့်အဝ ရှင်းရှင်းလင်းလင်းမြင်သိပြီးဖြစ်ပါ သည်။

According to **Einstein**: "If this being (God) is omnipotent, then every occurrence, including every human action, every human thought, and every human feeling and aspiration is also his work; how is it possible to think of holding men responsible for their deeds and thoughts before such an Almighty Being?"

In giving out punishments and rewards, he would to a certain extent be passing judgement on himself. How can this be combined with the goodness and righteousness ascribed to him."

နှစ်ဆယ်ရာစုနှစ်၏ အကျဉ်းကြားဆုံး သိပ္ပါပညာရှင် **အိုင်းစတုင်း**၏ အလိုအရ "အကယ်၍ ထိဖန်ဆင်းရှင် (ဘရားသခင်) သည် အကြောင်းမှာ အနှစ်တန်ခိုးရှိသည်ဆိုလျှင် လူသားအပြုအမှုတိုင်း၊ လူသားအကြံအစည်တိုင်း၊ လူသားခံားမှုတိုင်းနှင့် ရည်မှန်းချက်တိုင်း အပါအဝင် အဖြစ်အပျက်အားလုံးသည် သူ၏အလုပ်သာဖြစ်ရမည်၊ ထိုသို့သော ဘုန်းတန်ခိုးအတိပြီးသော ဘရားသခင်ရှေ့မှောက်၌ လူသားတို့ကို သူတို့၏အပြုအမှုများနှင့် အကြံအစည်များအတွက် သူတို့ တွင် တာဝန်ရှိသည်ဟု တွေးခေါ်ကြံဆရန် အဘယ်သို့ဖြစ်နိုင်ပါအဲ နည်း။

“ଲୁହା:ତ୍ରୀଆ: ଆପ୍ରିତାନ୍ତମ୍ବା:ଫୁଣ୍ଡ ଶୁଲାଵ୍ରମ୍ବା: ବେ:ଗଣ: ଓଣ:ଷ୍ଟ୍ର ତ୍ରୀଭାବା:ବେଳନ୍ତିଲ୍ଲମ୍ବା: ଅତ୍ରିନ୍ଦ:ଆତାତର୍ଥକାତି ଜୁ.କିର୍ତ୍ତ୍ୟକିର୍ତ୍ତ୍ୟ ଜୁ ଖୁ:ପ୍ରିତିବୁର୍ଜବୁର୍ଜଭୁର୍ଜଭ୍ରିନ୍ଦ:ପଂ ପ୍ରିତିଲ୍ଲମ୍ବା: ଭ୍ରୂତାବୁର୍ଜଗ୍ରି ଜୁ.ତ୍ରିନ୍ଦ: ଶ୍ରୀଯିଲ୍ଲଭୁ ବାତମୁତିଯା:ଦେବ ଗୋଣ:ଓଣ:ରାନ୍ତ, ଭ୍ରାଣ୍ଡମତିଓଣ: ରାନ୍ତତ୍ରୀଫୁଣ୍ଡ ମନ୍ଦବ୍ରିପ୍ରିଣ୍ଡ:ଫର୍ମଫିନ୍ଦିଲ୍ଲମ୍ବା:”

"According to the theological principles man is created arbitrarily and without his desire, and at the moment of his creation he is either blessed or damned eternally. Hence man is either good or evil, fortunate or unfortunate, noble or depraved, from the first step in the process of his physical creation to the moment of his last breath, regardless of his individual desires, hopes, ambitions, struggles or devoted prayers. Such is theological fatalism."

(Spencer Lewis)

ତୟଃ ଫୌର୍ଣ୍ଣ କ୍ରିଃ ପଦଂ ତାଲୁଃ ପତ୍ର(ତି) ଗ ଲ୍ଲୀ ସ୍ଥି ମିଳି ଶିଖିଣି -  
 “ହାଂରୂଧାରାଃ ଚର୍ଦିନାମିନିର୍ମାଣ ଆମ୍ରାତିଷ୍ଠାନାମିନିର୍ମାଣଃ ମୁଖାଃ ଆର ଲୁହାଃ  
 କ୍ରି ଵୁଣି ଆଲ୍ୟିଶକ୍ତିମବିର ଵାରାନାଃ ଚର୍ଦିନାମିନିର୍ମାଣଃ ତାଲ୍ୟିଃ ତାଲ୍ୟିଃ ଶକ୍ତିପ୍ରିଣ୍ଟି ଅନ୍ତି  
 ପଦଂ ଓଣି । ଯ୍ଥିଅପ୍ରିଣ ଵୁରାଃ ଅନ୍ତିପଦଂ ଚଲନ୍ତିଅକ୍ଷିଗର୍ବାତାନ୍ତିପଦଂ ଲୁହିନ୍ତି  
 ଲୁହାଲ୍ୟ ହାଂରୂଗୋଦିନାମିନିର୍ମାଣଃ ଶ୍ଵିପେଶିରଣି । ସ୍ଥିମହୂତି ହାଂରୂତାପିତ୍ତିତାନ୍ତି  
 ପେଶିରଣି ॥ ସ୍ଥିପିତ୍ତିତି ଵୁଣି ରୂପିଦିନିଃ ଶିର୍ଦିନା ଅନ୍ତିପଦିନିଃ ମୁକ୍ତିନ୍ଦିଃ ତନ୍ତ୍ରନ୍ଦି  
 ପତମାଶନ୍ତିମୁହାଲ୍ୟ ଵୁଣି ଫୋର୍କିଙ୍ଗିଃ ଆଵରଣ୍ଣାଲ୍ୟ ଲୁହାଲ୍ୟ ଅବିନ୍ଦିଅତି  
 ଵୁଣି ବୁନ୍ଦିଲ୍ୟିଗପକ୍ଷିମୁଖାଃ, ମୁର୍ବିଲ୍ୟିଗପକ୍ଷିମୁଖାଃ, ମୁର୍ବିମୁଖିଃ ଗୁର୍ବିମୁଖାଃ, ରାତିଃ

ကန်မူများ သိမဟုတ် ချစ်မြတ်နီး၍ သစ္စာရှိစွာဆုတောင်းခြင်းများတို့  
က မည်သိပိုပင်ဖြစ်ဖောကာမှ သူသည် ကောင်းသည် သိမဟုတ် ဆိုး  
သည်၊ ကံကောင်းသည် သိမဟုတ် ကံဆိုးသည်၊ မင့်မြတ်သည် သို့  
မဟုတ် ကိုယ်ကျင့်ပျက်သည်ဟု သတ်မှတ်ပြီးသားဖြစ်ချေသည်။ ဤ  
သည်ကား ထာဝရဘုရားသခင်ဆိုင်ရာ လေ့လာမှုပညာ၌ ဖြစ်သန္တု  
အရာအားလုံးကို ကံကြမှာက ဆုံးဖြတ်သည်ဟု ယုံကြည်မှုပေတည်း။

As **Charles Bradlaugh** says:- "The existence of evil is a terrible stumbling block to the Theist. Pain, misery, crime, poverty confront the advocate of eternal goodness and challenge with unanswerable potency his declaration of Deity as all-good, all-wise, and all-powerful."

တွေးခေါ်ရှင် ချားလိုစ် ဘရက်လတ် နဲ့ သို့ ဆို၏ -  
"မကောင်းမှန်ခြင်းသည် ထာဝရဘုရားသခင် ရှိသည်ဟု ယုံကြည်သူ  
အတွက် အလွန်ဆိုးဝါးသော ခလုတ်ကန်သင်းဖြစ်၏။ နာကျင်မှု၊  
ဆင်းရှုမှု၊ ရာဇဝတ်မှု၊ စွမ်းပါးမှုတို့သည် ထာဝရကောင်းခြင်းကို  
ထောက်ခံပြောဟောသူအား ရင်ဆိုင်လျက်ရှိသည့်အပြင် ဘရားသခင်  
သည် အားလုံးကောင်းပါသည်၊ အားလုံးသိမြင်တော်မှုသည်၊ အား  
လုံး ဘန်းတန်ခိုးကြီးသည်ဟုသော သူ၏ဟောပြောချက်ကိုလည်း  
မဖြေရှင်းနိုင်သောစွမ်းအားဖြင့် စိန်ခေါ်လျက်ရှိသည်။"

In the words of **Schopenhauer**:- "Whoever regards himself as having become out of nothing must also think that he will again become nothing;

for an eternity has passed before he was, and then a second eternity had begun; through which he will never cease to be, is a monstrous thought.

“If birth is the absolute beginning, then death must be his absolute end; and the assumption that man is made out of nothing leads necessarily to the assumption that death is his absolute end.”

ဂျာမန်တွေးခေါ်ရင်ကြီး ရှိပင်ဟောင်ဝါ က ဤသိမိန့်ဆို၏ -  
 “မည်သူမဆို သူသည် ဘာမျှမရှိခြင်းမှ ဖြစ်ပေါ်လာသည်ဟု ယူဆ  
 လျင် ဘာမျှမရှိခြင်းသို့တစ်ဖန် သူပြန်လည်ကူးပြောင်းသွားရမည်ကို  
 ပါ စဉ်းစားထားရမည်၊ အဘယ့်ကြောင့်ဆိုသော သူဖြစ်ပေါ်မလာမိ  
 အဆုံးမရှိသော အချိန်ကာလတစ်ခု ကြောညာင်းခဲ့၏၊ ထို့နောက်  
 ဒုတိယအဆုံးမရှိသော အချိန်ကာလတစ်ခု ဆန်းသစ်လာပြန်၏၊ ယင်း  
 အချိန်ကာလ၌ သူ၏ဖြစ်တည်နေခြင်းမှာ မည်သည့်အခါမျှ အဆုံး  
 သတ်လိမ့်မည်မဟုတ်ချေ၊ ဤသည်ကား အလွန်ကြီးမားဆိုးရွားသော  
 ပုံပျက်ပန်းပျက်စိတ်ကူးသာ ဖြစ်သည်။”

“အကယ်၍ မွေးဖွားခြင်းသည် စစ်မှန်သောစတင်ခြင်း ဖြစ်  
 လျင် သေဆုံးခြင်းသည် စစ်မှန်သောအဆုံးသတ်ခြင်း ဖြစ်ရပေလိမ့်  
 မည်၊ ထို့အပြင် လူကိုဘာမျှမရှိခြင်းမှ ဖန်ဆင်းယူသည်ဟုသော ယူဆ  
 ချက်သည် သေဆုံးခြင်းက သူ၏လုံးဝေသုံးအဆုံးသတ်ခြင်း ဖြစ်  
 သည်ဟုသော ယူဆချက်သို့ လိုအပ်ချက်တစ်ရပ်အဖြစ် ပို့ဆောင်  
 ပေးမည်ဖြစ်သည်။”

Commenting on human sufferings and God,

**Prof. J.B.S. Haldane** writes:- "Either suffering is needed to perfect human character, or God is not Almighty. The former theory is disproved by the fact that some people who have suffered very little but have been fortunate in their ancestry and education have very fine characters. The objection to the second is that it is only in connection with the universe as a whole that there is any intellectual gap to be filled by the postulation of a deity. And a creator could presumably create whatever he or it wanted."

ပါမောက္ခ၊ ဘူး၊ အက်စီ၊ ဟောလှိဒိန်း၊ က လူသား၏ ဆင်းရဲ  
အကွဲနှင့် ဘုရားသခင်အကြောင်းကို ဝေဖန်ရှု၍ ဤသို့ရေးသား၏ -  
"ဆင်းခြင်းသောလည်း လူသား၏ ကိုယ်ကျင့်စာရိတ္ထပြည့်စေကောင်း  
မွန်ဖို့ လိုအပ်လိမ့်မည် သို့မဟုတ် ဘုရားသခင်သောလည်း အလုံးစုံ  
ဘုန်းတန်ခိုးကြီးသမဟုတ်ဘဲ ဖြစ်လိမ့်မည်။ ပထမသီဝရိ-အယူအဆ  
နှင့် ပတ်သက်၍ အချို့သောလူတို့သည် မျိုးရိုးနှင့် ပညာသင်ကြား  
ရေးတွင် ကံကောင်းထောက်မသဖြင့် ဆင်းရဲခုကွဲအနည်းအကျဉ်းမှု  
သာဆုတွေ၊ ရပါလျက် ကိုယ်ကျင့်စာရိတ္ထ အလွန်ကောင်းမွန်ကြသည်၊  
ဤအချက်က ပထမသီဝရိကို ချေဖျက်လိုက်သည်။ ဒုတိယသီဝရိ  
ကို ကန့်ကျက်သောအချက်မှာ အနေဖြင့် စကြေဝြာတစ်ခုလုံးနှင့် ပတ်  
သက်လာမှသာလျှင် လူတို့နားမလည်နိုင်သည့် အသိညာက်ကွာဟာ  
ချက်ကို အနေဖြင့် တန်ခိုးရှင် ဘုရားသခင်ယူဆချက်နှင့် ဖြည့်စွက်ပေးဖို့

လိုပေလိမ့်မည်၊ ဖုန်ဆင်းရှင်သည် သူအလိုရှိသမျှ အရာအားလုံးကို  
ဖုန်ဆင်းနိုင်သည်ဟု ယူဆကြသည်။”

**Lord Russell** states:- "The world, we are told, was created by a God who is both good and omnipotent. Before He created the world He foresaw all the pain and misery that it would contain. He is therefore responsible for all of it. It is useless to argue that the pain in the world is due to sin. If God knew in advance the sins of which man would be guilty, He was clearly responsible for all the consequences of those sins when He decided to create man."

နှစ်ယယ်ရာစုနှစ် အင်လိပ်တွေးခေါ်ရှင်ကြီး လော်ရတ်ဆယ်လိုက်  
က ဤသိမိန့်ဆို၏ - “ကျွန်ုပ်တို့ကို ပြောပြချက်အရ ဤကမ္ဘာကြီး  
ကို ဘုရားသခင်က ဖုန်ဆင်း၏၊ ဘုရားသခင်သည် ကောင်းမွန်မြင့်  
မြတ်သူဖြစ်ရမျှမက အနေတန်ခိုးရှင်လည်း ဖြစ်တော်မှု၏။ သို့ဖြစ်  
လျင် ဘုရားသခင်သည် ဤကမ္ဘာလောကကြီးကို မဖုန်ဆင်းမိ ဤ  
ကမ္ဘာကြီးတွင် ကိုယ်ဆင်းရမှုနှင့် စိတ်ဆင်းရမှုများ ရှိလာမည်ကို ဖြိုး  
တင် သိမြင်ထားပြီး ဖြစ်ရမည်။ ထိုကြောင့် ဤဆင်းခဲခြင်းအားလုံး  
အတွက် သူတွင် တာဝန်ရှိသည်။ လူသားတို့၏ အပြစ်ကြောင့် ဤ  
ကမ္ဘာပေါ်တွင် ဆင်းရုံကွဲများ ပေါ်ပေါက်လာသည်ဟု၍ အချေအတင်  
ပြောဆိုနေခြင်းသည် ဘာမျှအကျိုးမရှိပါ။ အကယ်၍ ဘုရားသခင်  
သည် လူသားတို့ကျူးလွန်ကြမည့် အပြစ်များကို ဖြိုးတင်သိမြင်ထား

လျင် လူကို ဖန်ဆင်းရန် သူဆုံး ဖြတ်လိုက်သည့်အချိန်၌ နောင် ဖြစ်  
ပေါ်လာမည့် အကျိုးဆက်အားလုံး အတွက် သူတွင်တာဝန်ရှိကြောင်း  
မှာ အလွန်ထင်ရှားပါသည်။”

In 'Despair', a poem of his old age, **Lord Tennyson** thus boldly attacks God, who, as recorded in Isaiah, says, "I make peace and create evil." (Isaiah, xiv.7.)

"What! I should call on that infinite love that  
has served us so well?

*Infinite cruelty, rather, that made everlasting  
hell,*

*Made us, foreknew us, foredoomed us, and does  
what he will with his own.*

*Better our dead brute mother who never has  
heard us groan."*

အင်လိပ်ကဗျာဆရာကြီး လျှော်တင်းနိုင် သည် သူအသက်  
ကြီးရင့်သော အချိန်၌ ရေးဖွဲ့ထားသော 'Despair' (စိတ်ပျက်ခြင်း)  
အမည်ရှိကဗျာတစ်ပုဒ်၌ ဘုရားသခင်ကို ရဲရင့်စွာပင် တိုက်ခိုက်ထား  
၏၏၊ ဘုရားသခင်သည် 'ငါ ဦးမြစ်းချမ်းခြင်းကို ပြုလုပ်၍ မကောင်းမှုကို  
ဖန်တီးသည်'ဟု မိန့်ဆိုကြောင်း သမ္မာကျမ်းစာ(အိရား၊ ၁၄၊ ၇)၌  
မှတ်တမ်းတင်ထား၏၏။ သူ၏ကဗျာမှာ—

“ဘာလဲ၊ ကျွန်ုပ်က ကျွန်ုပ်တို့ကို ကောင်းစွာအကျိုးဆောင်ခဲ့  
သည် အကန့်အသတ်မဲ့ မေတ္တာကို သွားတွေ့ဆုံးသင့်သလား။

ထာဝရင်ရဲ ပြုလုပ်ပေးထားသော အရာမှာ မေတ္တာမဟုတ်၊  
အကန့်အသတ်မဲ ရက်စက်ကြမ်းကြံတိမျသာဖြစ်ပါ၏၊  
ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့၏၊ ကျွန်ုပ်တို့ကို ကြိုတင်သိခဲ့၏၊ ကျွန်ုပ်  
တို့ကို ကြိုတင်၍ ဒက်ခတ်ခဲ့၏၊ ထိုနောက် သူ၏ကိုယ်ပိုင်  
ဖန်ဆင်းထားသောအရာနှင့် သူလုပ်ချင်သလို ပြုလုပ်လိမ့်မည်၊  
သေဆုံးပြီး၍ မသိနိုင်တော့ပြီဖြစ်သော ကျွန်ုပ်တို့၏မိခင်က  
ကျွန်ုပ်တို့၏ညည်းညားသိကို ဘယ်အခါ့မျှ မကြားသိခဲ့ရသည်  
မှာ ကောင်းပါလေ့။”

Surely "the doctrine that all men are sinners and have the essential sin of Adam is a challenge to justice, mercy, love and omnipotent fairness."

Some writers of old authoritatively declared that God created man in his own image. Some modern thinkers state, on the contrary, that man created God in his own image. With the growth of civilization man's concept of God also became more and more refined.

It is, however, impossible to conceive of such a being either in or outside the universe.

“လူသားအားလုံးသည် အပြစ်ကျူးလွန်သူများ ဖြစ်ပြီးလျှင်  
အေဒမ်၏ မူလအပြစ်ကို ရရှိထားကြသည်ဆိုသော အယူဝါဒသည်  
အမှန်တကယ်ပင် တရားမျှတမှု၊ သနားကြုံနာမျှ၊ မေတ္တာနှင့် အနှစ်  
တန်ခိုးရှင်၏မျှတမှုတို့ကို စိန်ခေါ်လျက်ရှိသည်။”

ରୈ: ଏତ ତାରେ: ହରାଅଶ୍ଵି, ତ୍ରୀଯିଲ୍ଲ ହରା: ହରଣକ ଚାଣି  
ପୁରିପଣ୍ଡ ତୃତୀୟାଂ ଧୂଗିଫଞ୍ଚିହନି: ଓହିଲ୍ଲ ଗ୍ରୌ: ଗ୍ରୌଠୋଗ୍ରୌନ୍ତି ॥  
ଏତିବର୍ତ୍ତତେ: ହୋର୍ଣ୍ଡାଅଶ୍ଵି, ତ୍ରୀକ ହନ୍ତିଗ୍ରୂପିନ୍ଦାଗର୍ଦ୍ଦାଫ୍ରେପ୍ରିନ୍ଦାଧୂହିଲ୍ଲ  
ଚାଣି ପୁରିପଣ୍ଡନ୍ତିତୃତୀୟାଂ ହରା: ହରଣକି ଫଞ୍ଚିହନି: ଓହିଲ୍ଲ ପିନ୍ଦିଗ୍ରୌ  
ନ୍ତି ॥ ଯନ୍ତ୍ରିଗ୍ରୌ: ମୁଣ୍ଡ. ପ୍ରିଃ ତ୍ରୀ: ତାଗିଲାହିଲ୍ଲନ୍ତିଅମ୍ବୁ ହରା: ହରଣନ୍ତି  
ପରିହାରିଲେବା ଲୁହା: ନ୍ତି ଅଧୁଅହିଲ୍ଲ ପିନ୍ଦିପିନ୍ଦି ଗ୍ରୌଲ୍ଲନ୍ତିପରି  
ହାହାନ୍ତି ॥

ଯୁଦ୍ଧପରିବାର ଯୁଦ୍ଧପରିବାର ହାହାନ୍ତିଲ୍ଲନ୍ତିପରି  
ଅତ୍ୟନ୍ତିମୁଖିଲ୍ଲନ୍ତିଗ୍ରୋନ୍ଦି: । ଗ୍ରୌଲ୍ଲପରିବାର ହାହାନ୍ତିଲ୍ଲନ୍ତିପରି  
ମୁଖ ପରିବାରିନ୍ଦିପରି ॥

Could this variation be due to heredity and environment? One must admit that all such chemico-physical phenomena revealed by scientists, are partly instrumental, but they cannot be solely responsible for the subtle distinctions and vast differences that exist amongst individuals. Yet why should identical twins who are physically alike, inheriting like genes, enjoying the same privilege of upbringing, be very often temperamentally, morally and intellectually totally different?

ଲୁହା: ଅତ୍ୟନ୍ତିମୁଖ ଅମ୍ବୁ: ମୁଖ: ଗ୍ରୌଲ୍ଲା: ଫେରାପିନ୍ଦି: ହିଲ୍ଲ ମୁଖ: ମୁଖ: ପିନ୍ଦି  
ନ୍ତି ପରିହାରିଲେବା । ଯିମ୍ବିପଲାହାର୍ଣ୍ଣମୁହା: ହାତେତେ. ଗ୍ରୌଲ୍ଲନ୍ତି  
ଗ୍ରୌଲ୍ଲନ୍ତି କାତ୍ତ-ରୂପ ହାହାନ୍ତିଅଶ୍ଵିନ୍ଦାଫ୍ରେପ୍ରିନ୍ଦାଧୂହିଲ୍ଲ ହାହାନ୍ତିଅଶ୍ଵିନ୍ଦାଫ୍ରେପ୍ରିନ୍ଦାଧୂହିଲ୍ଲ

တစ်အေသသည် ကိရိယာက ဖော်ပြသည့်အချက်အလက်များသာဖြစ်၏၊ သို့သော် ဤအချက်အလက်များသည် လူသားများအတွင်းတည် ရှိနေသည့် ကြီးကျော်သော ကွားမှုများနှင့် သိမ်မွေးသည့်ထူးစား ချက်များကို ကျော်အောင် မဖြေရင်းနိုင်ပါ။ သာကေအားဖြင့် ရပ် ရည် ချုတ်စွပ်တူအောင် မွေးဖွားလာကြသော အမြှာဖူးညီအစ်ကို သို့ မဟုတ် ညီအစ်မများသည် တူညီသော်များကို အမွေခံရရှိထားကြ ပြီးလျှင် ကြီးပြင်းလာစဉ်အခါးလည်း တူညီသော အခွင့်အရေးများ ကို ခဲ့စားခဲ့ကြရပါသော်လည်း သူတို့၏စိတ်နေသဘောထား၊ ကိုယ် ကျင့်စာရိတ္တနှင့် အသိညားစွမ်းရည်တို့မှာ လုံးဝကွားမြေကြသည် ကို မကြာခဏဆိုသလို မြင်တွေ့ရပါသည်။

Heredity alone cannot account for these vast differences. Strictly speaking, it accounts more plausibly for their similarities than for most of the differences. The infinitesimally minute chemico-physical germ, which is about 30 millionth part of an inch across, inherited from parents, explains only a portion of man, his physical foundation.

ဤကျယ်ပြန်သော ကွားမြေးချက်များကို မျိုးရိုးပါတစ်ခုတည်း ဖြင့် ရင်းပြရှုမရပါ။ တိတိကျကျပြောရလျှင် မျိုးရိုးပါသော်လူသား အချင်းချင်း ကွားမှုများထက် တူညီများကို ပို့ချုပ်ယုဇ္ဇာရှိစွာ ရင်းပြနိုင်သည်။ အလွန်အလွန်သေးကယ်သော မာတု-ရုပ်သန္တေသနည် ကန်လန်ဖြတ်အားဖြင့် တစ်လက်မ၏ အစိတ် ၃၀ သန်းတွင် တစ်စိတ် သာ ရှည်လျား၏၊ မိဘများထံမှ အမွေခံရရှိသော ဤသန္တေသနည် လူ

တစ်ယောက်၏ ရုပ်ပိုင်းအခြေခံအတဲ့မြစ်ဖြစ်သည့် အစိတ်အပိုင်းတစ်ခု မျှလောက်ကိုသာ ရှင်းပြနိုင်၏။

With regard to the more complex and subtle mental, intellectual and moral differences we need more enlightenment. The theory of heredity cannot give a satisfactory explanation for the birth of a criminal in a long line of honourable ancestors, the birth of a saint or a noble man in a family of evil repute, for the arising of infant prodigies, men of genius and great religious teachers.

ပို၍ရုပ်ထွေးပြီး ပို၍သိမ်မွေ့သောစိတ်သဘောထား၊ အသိဉာဏ် နှင့် ကိုယ်ကျင့်ဆိုင်ရာ ကွာခြားချက်များကို ရှင်းပြန်အတွက်မူကွန်ပ် တို့သည် ဉာဏ်ပညာ ပွင့်ထွန်းခြင်းကို ပို၍လိုအပ်သည်။ မျိုးရိုးပို့ သိဝိရိသည် ရှည်လျားသော ဂုဏ်ကျက်သရေရှိ မျိုးရိုးအစဉ်အဆက် တွင် ရာဇ်တ်သားကောင်တစ်ယောက် မွေးဖွားလာခြင်းကို ကျေနပ် စွာ မရှင်းပြနိုင်ပါ၊ မကောင်းသတင်း ကျော်ကြားသည့် မိသားစုအတွင်း ၌ သူတော်စင် သို့မဟုတ် မြင့်မြတ်သောလူသားတစ်ဦး မွေးဖွားလာ သည်ကိုလည်း ကျေနပ်အောင် မရှင်းပြနိုင်ပါ၊ အုချိုးဖွယ်ရာ ဉာဏ်ပညာ ထက်မြှက်သော ကလေးများ၊ ဉာဏ်ကြီးရှင်များနှင့် ကြီးကျယ်သော ဘာသာတရားဆရာများ ပွင့်ထွန်းပေါ်ပေါက်ခြင်းကိုလည်း ကျေနပ် စွာ မရှင်းပြနိုင်ပါ။

According to Buddhism this variation is due not only to heredity, environment, "nature and

nurture," but also to our own kamma, or in other words, to the result of our own inherited past actions and our present deeds. We ourselves are responsible for our own deeds, happiness and misery. We build our own hells. We create our own heavens. We are the architects of our own fate. In short we ourselves are our own kamma.

ဗုဒ္ဓဘာသာအလိုအားဖြင့် ဤကွာခြားချက်များသည် မျိုးရီးပီး  
နှင့် ပတ်ဝန်းကျင်(သဘာဝနှင့် ပြိုစုံပျိုးထောင်ခြင်း) တို့သာ မဟုတ်ပါ၊  
ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကံများပေါ်၍လည်း မူတည်ကြ၏။ အခြားတစ်  
နည်းဖြင့် ပြောရလျှင် ကျွန်ုပ်တို့အမွှံခံရရှိသော အတိတ်က ပြုလုပ်မှု  
များ၏ အကျိုးရလဒ်နှင့် ကျွန်ုပ်တို့၏ လက်ရှိပြုလုပ်မှုများအပေါ်တွင်  
မူတည်ကြ၏။ ကျွန်ုပ်တို့ကိုယ်တိုင်ပင်လျှင် ကျွန်ုပ်တို့၏ပြုလုပ်ချက်  
များ၊ ပျော်ဆွင်ချမ်းမြှေ့မှုနှင့် ဆင်းရှုမှုတို့အတွက် တာဝန်ရှိကြသည်။  
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ငဲများကို တည်ဆောက်ကြ  
သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကောင်းကင်ဘဲများကိုလည်း ကျွန်ုပ်တို့  
ကိုယ်တိုင်ပင် ဖန်တီးကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကံကြွား  
၏ မီသုကာများ ဖြစ်ကြ၏။ အတိုချုပ်ပြောရလျှင် ကျွန်ုပ်တို့ကိုယ်  
တိုင်ပင်လျှင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကံများ ဖြစ်ကြ၏။

On one occasion a certain young man named **Subha** approached the Buddha, and questioned why and wherefore it was that among human beings there are the low and high states.

"For", said he, "we find amongst mankind those of brief life and those of long life, the hale and the ailing, the good-looking and the ill-looking, the powerful and the powerless, the poor and the rich, the low-born and the high-born, the ignorant and the intelligent."

အခါတစ်ပါး၌ သူသာ အမည်ရှိသော လုလင်ပျိုတစ်ယောက် သည် မြတ်စွာဘုရားထဲ ချဉ်းကပ်ပြီးလျှင် လူသားများအကြား၌ အဘယ်အကြောင်းကြောင့် အဆင့်အတန်းများ အနိမ့်အမြင့် ကွာ မြားနောက်ငြင်းနှင့်ပတ်သက်၍ မေးမြန်း၏။

သူလျှောက်ထားသည်မှာ "အရှင်ဘုရား... လူသားများအကြား၌ အသက်တို့သောသူများနှင့် အသက်ရည်သောသူများကို မြင်တွေ့ရပါသည်၊ ကျွန်းမာသောသူများနှင့် ဖျားနာနေသူများကိုလည်း မြင်တွေ့ရပါသည်၊ ရပ်ရည်ချောမောပြပြစ်သူများနှင့် အရပ်ဆိုသူများကိုလည်း မြင်တွေ့ရပါသည်၊ တန်ခိုးအာဏာ ကြီးထွားသူများနှင့် အာဏာမှုသူများကိုလည်း မြင်တွေ့ရပါသည်၊ ဆင်းရသူများနှင့် ချမှုသူများကိုလည်း မြင်တွေ့ရပါသည်၊ အမျိုးနိမ့်သောသူများနှင့် အမျိုးမြင့်သောသူများကိုလည်း မြင်တွေ့ရပါသည်၊ ပညာမှုသူများနှင့် ဉာဏ်ပညာကြီးသူများကိုလည်း မြင်တွေ့ရပါသည်၊ ဤသို့ကဲ့ပြား မြားနားနားကြရသည်မှာ အဘယ်အကြောင်းများကြောင့်ပါလဲဘုရား။"

The Buddha briefly replied: "every living being has kamma as its own, its inheritance, its cause, its kinsman; its refuge. Kamma is that which

differentiates all living beings into low and high states."

He then explained the cause of such differences in accordance with the law of moral causation.<sup>1</sup>

(<sup>1</sup> *Culakamma Vibhaṅga Sutta — Majjhima Nikāya, No. 135.)*

မြတ်စွာဘုရားသည် ပထမအကျဉ်းမျှ ဖြေကြားတော်မူ၏ – “သူဘ လူလင်၊ သက်ရှိယတ္ထဝါတိုင်းသည် မိမိကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိ၏၊ မိမိကံသာလျှင် မိမိ၏ အမွှအနှစ်ဖြစ်၏၊ မိမိကံသာလျှင် မိမိ၏ အကြောင်းရင်းဖြစ်၏၊ မိမိကံသာလျှင် မိမိ၏ အဆွဲအမျိုးဖြစ်၏၊ မိမိကံသာလျှင် မိမိ၏ ကိုးကွယ်လဲလျောင်းရှာဖြစ်၏၊ ကံကသာ လျှင် သတ္ထဝါအားလုံးကို အဆင့်အတန်း အခြားနှင့် နိမ့်ကျအောင် မြင့်မားအောင် စီစဉ်ဝေဖန်ပေးပေါ်၏။”

ထိုနောက် ကမ္မနိယာမနှင့်အညီ ထိုသို့ကွားရခင်းအကြောင်း များကို မြတ်စွာဘုရား အကျယ်ရင်းပြတော်မူသည်။<sup>2</sup>

(<sup>2</sup> စူးဝိဘင်္ဂသုတေသန၊ မဏီမန်ကာယ်၊ နံပါတ် ၁၃၅)

Thus from a Buddhist standpoint, our present mental, intellectual, moral and temperamental differences are mainly due to our own actions and tendencies, both past and present.

ဤသို့လျှင် ဗုဒ္ဓဘာသာရှိထောင့်မှုကြည့်ပါက ကျွန်ုပ်တို့၏ လက်ရှိစိတ်နေသောထား၊ ညာက်ပညာ၊ ကိုယ်ကျင့်တရားနှင့် အကျင့်

စရိတ်ဆိုင်ရာ ခြားနားချက်များသည် အဓိကအားဖြင့် အတိတ်နှင့် ပစ္စာဖွံ့ဖြိုးဘဝတွင် ပြုလုပ်ချက်များနှင့် စိတ်ကိုင်းညွတ်မှုများကြောင့် ဖြစ်ပေါ်လာကြသည်။

**Kamma**, literally, means action; but, in its ultimate sense, it means the meritorious and demeritorious volition (*Kusala Akusala Cetanā*). Kamma constitutes both good and evil. Good begets good. Evil begets evil. Like attracts like. This is the law of Kamma.

As some Westerners prefer to say: Kamma is "action-influence."

ကမ္မ=ကံသည် တိုက်ရိုက်အနက်သဘောအားဖြင့် 'ပြုလုပ်ခြင်း' ဟု အဓိပ္ပာယ်ရ၏၊ သို့သော် ဂင်း၏အဆုံးစွန်အနက်သဘောအရ ကံသည် ကုသိုလ်စေတနာ နှင့် အကုသိုလ်စေတနာ ဖြစ်၏။ စေတနာ သည် နေ့စောင်း(၁) ရည်ရွယ်ခြင်းသဘောဖြစ်၏။ ကုသိုလ်ကံသည် အပြစ်ကင်း၍ ကောင်းကျိုးပေးမည့် ကောင်းသောအလုပ် ဖြစ်၏၊ အကုသိုလ်ကံသည် အပြစ်ရှိ၍ မကောင်းကျိုးပေးမည့် မကောင်းသောအလုပ် ဖြစ်၏။ ကောင်းမှသည် ကောင်းခြင်းကို ဖြစ်ပေါ်စေ၏၊ မကောင်းမှသည် မကောင်းခြင်းကို ဖြစ်ပေါ်စေ၏၊ ဆင်တူခြင်းသည် ဆင်တူသောအရာကို ဆွဲငြင်၏။ ကုသိုလ်ကံသည် ကောင်းကျိုးပေး၍ အကုသိုလ်ကံသည် မကောင်းကျိုးကို ပေး၏။ ဤသည်ပင် ကမ္မနိယာမ ဖြစ်၏။

အခါးသော အနောက်တိုင်းသားများ ပို၍နှစ်သက်သော အသုံး  
အနှစ်းမှာ ကံသည် “ပြုလုပ်ခြင်း-သာဇူမဲ့မိုးခြင်း”ဖြစ်၏။

We reap what we have sown. What we sow now we shall reap somewhere or some when. In one sense we are the result of what we were; we will be the result of what we are. In another sense, we are not totally the result of what we were; we will not absolutely be the result of what we are. For instance, a criminal today may be a saint tomorrow.

ကျွန်ုပ်တို့နိုက်ပျိုးထားသည်ကို ကျွန်ုပ်တို့ရိတ်သိမ်းကြ၏။ ယခု ကျွန်ုပ်တို့နိုက်ပျိုးသည်ကို တစ်နေရာရှိ တစ်ခုနှင့်ချိန်တွင် ကျွန်ုပ်တို့ရိတ်သိမ်းကြလိမ့်မည်။ တစ်နည်းဆိုသော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ယခင်ဖြစ်ခဲ့ခြင်း၏ အကျိုးရလဒ်ဖြစ်ပြီးလျှင် ယခုကျွန်ုပ်တို့ဖြစ်နေခြင်း၏ အကျိုးရလဒ်အဖြစ် နောင်အနာဂတ်တွင် ကျွန်ုပ်တို့ ဖြစ်ကြလိမည်။ နောက်အဓိပ္ပာယ်တစ်မျိုးအရ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ယခင်ဖြစ်ခဲ့ခြင်း၏ အကျိုးရလဒ်လုံးဝည်ကား မဟုတ်ပေါ့ နောင်အနာဂတ်တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ယခုဖြစ်နေခြင်း၏ အကျိုးရလဒ်အတိအကျကား မဟုတ်ချေး။ သာမကအဖြစ် ယနေ့ရာဝေတ်သား ဖြစ်နေသူသည် နက်ဖြန်ခါ၌ သူတော်စင်တစ်ဦးဖြစ်လာနိုင်သည်။

Buddhism attributes this variation to Kamma, but it does not assert that everything is due to Kamma.

If everything were due to Kamma, a man must ever be bad, for it is his Kamma to be bad. One need not consult a physician to be cured of a disease, for if one's Kamma is such one will be cured.

ပုဒ္ဓဘာသာသည် လူအချင်းချင်း ကွားမှုများကို ကံကြာင့်ဖြစ်သည်ဟု မှတ်ယူ၏၊ သို့သော် အရာအားလုံးသည် ကံကြာင့်ဖြစ်သည်ဟု၍ ကျင့်မြှုပ်။

အကယ်၍ အရာတိုင်းသည် ကံကြာင့်သာဖြစ်သည်ဆိုလျှင် လူတစ်ယောက်သည် အမြတဖော်ဆိုသွမ်းနေရလိမ့်မည်၊ အဘယ့် ကြာင့်ဆိုသော်သူ၊ ကိုဆိုသွမ်းစေသည်မှာ သူ၏ကံဖြစ်သောကြာင့် တည်း။ ထိုသို့ဖြစ်လျှင် လူတစ်ယောက်သည် ရောက်ပျောက်ကင်းဖို့ အတွက် ဆရာဝန်နှင့် တိုင်ပင်စရာလိတ္တုမည် မဟုတ်ပါ၊ အဘယ့် ကြာင့်ဆိုသော် သူ၏ကံက ရောက်ပျောက်ကင်းရမည်ဆိုလျှင် သူ၊ ရောက်ပျောက်ကင်းသွားမည် ဖြစ်သောကြားတည်း။

According to Buddhism, there are **five orders** or processes (*Niyāmas*) which operate in the physical and mental realms:-

i. *Kamma Niyāma*, order of act and result, e.g. desirable and undesirable acts produce corresponding good and bad results.

ii. *Utu Niyāma*, physical (inorganic) order, e.g. seasonal phenomena of winds and rains.

iii. *Bija Niyama*, order of germs or seeds (physical organic order); e.g., rice produced from rice-seed, sugary taste from sugar cane or honey, etc. The scientific theory of cells and genes and the physical similarity of twins may be ascribed to this order.

iv. *Citta Niyama*, order of mind or psychic law, e.g., processes of consciousness (*Citta Vithi*), power of mind, etc.

v. *Dhamma Niyama*, order of the norm, e.g. the natural phenomena occurring at the advent of a Bodhisatta in his last birth, gravitation, etc.

ပုဂ္ဂတရားတော်အရ ရပ်ပိုင်းနှင့်စိတ်ပိုင်းနယ်ပယ်များတွင် လုပ်  
ကိုင် လည်ပတ်နေသော ဖြစ်မြသဘော သို့မဟုတ် နည်းစဉ် (**နီယာမ**)

(၅) **မျိုး ရှိသည်**—

(၁) ကမ္မနိယာမ = ကံနှင့် ကံ၏ အကျိုးတို့၏ ဖြစ်မြသဘော၊  
ဥပမာအားဖြင့် အလိုက်အပ်သော ကောင်းမှုများသည် ကောင်းကျိုး  
များကို ပေး၍ အလိုက်အပ်သည့် မကောင်းမှုများသည် မကောင်းကျိုး  
များကို ပေး၏။

(၂) ဥတုနိယာမ = ရပ်ပိုင်း(အင်အောက်နှစ်)ဆိုင်ရာ ဖြစ်မြသဘော၊  
ဥပမာ လေတိက်ခြင်း၊ မိုးရှာခြင်းကဲသို့သော ရာသီဥတု  
ဆိုင်ရာ သဘာဝဖြစ်ရပ်များ။

(၃) ဖိဇိနိယာမ = မျိုးစွေ၊ မျိုးည် (ရပ်ပိုင်းအောက်နှစ်) ဆိုင်ရာ

ဖြစ်မြေသက္က၊ ဥပမာ စပါးစွဲမှ စပါးပင်ပေါက်ပြီး ဆန်ကိုဖြစ်ပေါ်  
စေ၏၊ ကြံပင်မှသကြားရပြီး သကြားနှင့် ပျားရည်တို့တွင် ချိုသော  
အရသာရှိ၏၊ ကလာပ်စည်း(ဆလ်)နှင့် ပိုး(ဂျင်း)ဆိုင်ရာ သိပ္ပါသိဝရီ  
များနှင့် အခြားများ၏ရပ်ပိုင်းဆင်တူမှုစသည်တို့သည် ဤမြန်မြန်ယာမ  
ကြာင့်ဖြစ်သည်ဟု ယူဆနိုင်၏။

(၄) စိတ္တာနိယာမ = စိတ်တို့၏ဖြစ်မြေသက္က သို့မဟုတ် စိတ်  
နှင့် ဆိုင်သော နိယာမ၊ ဥပမာ မျက်စို၌ အဆင်းအရာထင်လာသည့်  
အခါ ထိအာရုံကိုသိဖို့ရာ ဖြစ်ပေါ်ရမြှုဖြစ်သည့် စိတ်အစဉ်အတန်း  
(စိတ္တာနိတိ)၊ စိတ်၏တန်ခိုးသတ္တိ စသည်တို့တည်း။

(၅) ဓမ္မနိယာမ = ဓာတ်ထိုက်သော သဘာဝတရားတို့၏  
ဖြစ်မြေသက္က၊ ဥပမာ ဘုရားလောင်း၏နောက်ဆုံးဘဝ္မာ ဓမ္မဗျားလာ  
သည့်အခါ ငလျင်လူပ်ခြင်း၊ အခါရာသီမဟုတ်ဘဲ ပန်းများပွင့်ခြင်း  
စသော သဘာဝဖြစ်ရပ်များ၊ ခြပ်ထဲဆွဲအားနိယာမ စသည်တို့ရှာည်း။

Every mental or physical phenomenon could be explained by these all-embracing five orders or processes which are laws in themselves.

Kamma is, therefore, only one of the five orders that prevail, in the universe. It is a law in itself, but it does not thereby follow that there should be a law-giver. Ordinary laws of nature, like gravitation, need no law-giver. It operates in its own field without the intervention of an external independent ruling agency.

စိတ်ပိုင်း သို့မဟုတ် ရပ်ပိုင်းဆိုင်ရာ သဘာဝဖြစ်ရပ်တိုင်းကို  
အားလုံးအကျိုးဝင်သည့် ဤနိယာမ(၅)ပါးဖြင့် ဖြေရှင်းနိုင်၏၊ ဤ  
ဖြစ်မြေသဘော(၀)နည်းစဉ်များသည် မိမိတို့ဆိုင်ရာနယ်ပယ်များ  
တွင် မည်သူ၏ စေခိုင်းခြင်းကြောင့်မဟုတ်ဘဲ ဖြစ်မြေမွှေတာအရလုပ်  
ကိုင်နေကြသည့် သဘာဝနိယာမများပင်တည်း။

သို့ဖြစ်၍ ကံသဘောသည် စကြဝဋ္ဌကို လွမ်းမိုးခြယ်လှယ်  
နေကြသည့် နိယာမ(၅)ခုအနက်မှ တစ်ခုနှေသာဖြစ်ပါသည်။ ငှင့်  
သည် ငှင့် ကိုယ်တိုင်က နိယာမတစ်ခုဖြစ်သဖြင့် ထိနိယာမကို ပေး  
ကမ်းသူ သို့မဟုတ် ချုပ်ကိုင်သူဟူ၍ ရှိစရာမလိုချေ။ ခြပ်ထဲခွဲအား  
နိယာမကဲ့သို့သော သဘာဝ၏ သာမန်နိယာမများသည် နိယာမပေး  
ကမ်းသူ မလိုအပ်ပါ။ ဤနိယာမများသည် မိမိတို့ဆိုင်ရာနယ်ပယ်  
များအသီးသီး၌ ပြင်ပမှ သီးခြားအပ်ချုပ်သူ(၀)အပ်ချုပ်သော အဖွဲ့  
အစည်းတစ်ခု၏ ကြားဝင်စီမံခြင်းမရရှိဘဲနှင့် လွတ်လပ်စွာ လုပ်ကိုင်  
လည်ပတ်နေကြပေသည်။

Nobody, for instance, has decreed that fire should burn. Nobody has commanded that water should seek its own level. No scientist has ordered that water should consist of H<sub>2</sub>O, and that coldness should be one of its properties. These are their intrinsic characteristics.

ဥပမာအားဖြင့် မီးသည် လောင်ကျမ်းစေရမည်ဟူ၍ မည်သူ  
တစ်ဦးတစ်ယောက်၌ အမိန့်ပေးထားခြင်းမရှိပါ။ ရေသည် ငှင့်၏  
အမြင့်ကို ရှာဖွေပြီး ရပ်တည်ရမည်ဟူ၍ မည်သူမျှအမိန့်ပေးထားခြင်း

မရှိပါ။ ရေတွင် ဟိုက်ဒရိဂုင်နစ်ဆနှင့် အောက်ဆီဂျင် တစ်ဆတိ၊ ပေါင်းစပ်ပါဝင်နေရမည်။ အေးခြင်းသည် ရေ၏ရှုက်သွေးတစ်ရပ် ဖြစ်ရမည် စသည်ဖြင့် မည်သည့်သိပ္ပပညာရှင်ကမျှ အမိန့်ပေးထား ခြင်းမရှိပါ၊ အမိန့်ပေးလိုလည်း မရပါ။ ဤအရာအားလုံးသည် ငင်းတို့၏အတွင်း၌တည်ရှိသော ပင်ကိုသဘောလက္ခဏာများသာတည်း။

Kamma is neither fate nor predestination imposed upon us by some mysterious unknown power to which we must helplessly submit ourselves. It is one's own doing reacting on one self, and so one has the possibility to divert the course of Kamma to some extent. How far one diverts it depends on oneself.

ကံဆိုသည်မှာတစ်စုတစ်ခုသော လျှို့ဝှက်ဆန်းကြယ်၍ မသိနိုင်သော စွမ်းအားတစ်ရပ်က ချမှတ်ထားသည့် ကံကြမှာလည်း မဟုတ်၊ ဤသို့ဟု့ဖြစ်ရမည်ဟု ကြိုတင်သတ်မှတ်ချက်လည်း မဟုတ်၊ ထို့မသိနိုင်သော စွမ်းအား သို့မဟုတ် အနှစ်တန်ခိုးရှင်အား ကျွန်ုပ်တို့ ဒုးထောက်အရှုံးပေး၍ ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို ပေးအပ်ရန်လည်း မလိုချေး။

ကံသည် မိမိကိုယ်တိုင် ပြုလုပ်ထားသည် ပြုလုပ်ချက်နှင့် ထိုပြုလုပ်ချက်က မိမိအပေါ်သို့ ပြန်လည်အကျိုးသက်ရောက်ခြင်းသာဖြစ်၏၊ ထို့ကြောင့် ကံ၏အစိအစဉ် သို့မဟုတ် ကံလမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားအောင် ကျွန်ုပ်တို့ ပြုလုပ်

နိုင်စွမ်းရှိ၏။ ဘယ်လောက်အတိုင်းအတာအထိ ပြောင်းလဲပေးနိုင်ခြင်းမှာ မိမိအပေါ်တွင်ပင် တည်ပေ၏။

It must also be said that such phraseology as rewards and punishments should not be allowed to enter into discussions concerning the problem of Kamma. For Buddhism does not recognise an Almighty Being who rules His subjects and rewards and punishes them accordingly.

Buddhists, on the contrary, believe that sorrow and happiness one experiences are the natural outcome of one's own good and bad actions. It should be stated that Kamma has both the continuative and the retributive principle.

ကုန်းကုန်းအကျိုးပြသနာကို ဆွေးနွေးတင်ပြရာ၌ ‘ဆုပေး  
သည်’၊ ဒက်ပေးသည်’ စသည် အသုံးအနှစ်များကို ပါဝင်မလာစေ  
သင့်ပါ။ အကြောင်းကား ဗုဒ္ဓဘာသာသည် အန္တတန်ခိုးရှင်တစ်ဦး  
က သူဖော်ဆင်းထားသောလူသားများကို စိုးမိုးအပ်ချုပ်၍ ထိလူသား  
တို့အား သူတို့၏ ပြုလုပ်ချက်များနှင့်အညီ ဆုပေး-ဒက်ပေးသည်  
ဆိုသည် အကြောင်းအရာများကို အသိအမှတ်မပြုသောကြောင့်ဖြစ်၏။

ဆန့်ကျင်ဘက် အယူအဆတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင်များ  
ယုံကြည်ကြသည်မှာ မိမိတို့ တွေ့ကြုံခဲ့စားနေကြရသော ဝမ်းနည်း  
ပူဆွေးခြင်း သို့မဟုတ် ပျော်ရွင်ချမ်းမြေခြင်းသည် မိမိကိုယ်တိုင် ပြ

လုပ်ထားသည့် မကောင်းမှု၊ ကောင်းမှုများတို့၏ သဘာဝအကျိုးရလဒ် သာဖြစ်သည်။ ကံသဘောတွင် ဆက်လက်အကျိုးသက်ရောက်မှနဲ့ တန်ပြန်အကျိုးသက်ရောက်မှု(ဝင်လည်ခြင်း) သဘောတရားနှစ်မျိုး လုံး ပါဝင်ကြောင်း မိန့်ဆိုသင့်ပေါ်။

Inherent in Kamma is the potentiality of producing its due effect. The cause produces the effect; the effect explains the cause. Seed produces the fruit; the fruit explains the seed as both are inter-related. Even so Kamma and its effect are inter-related; "*the effect already blooms in the cause.*"

ကံတွင် ကိန်းအောင်းပါရှိနေသော စွမ်းရည်သည့်တစ်ပံပါယာ အချိန်တန်လျှင် ကံသည် ငင်း၏အကျိုးကို ထုတ်ဖော်ပေးနိုင်ခြင်း ဖြစ်၏။ အကြောင်းတရားက အကျိုးတရားကို ထုတ်ပေး၏၊ အကျိုးတရားက အကြောင်းတရားကို ရှင်းပြ၏။ မျိုးစွေက သစ်သီးကိုဖြစ် ပေါ်လာစေ၏၊ သစ်သီးက အသီးနှင့် အဖော်တို့ အပြန်အလှန် ဆက် သွယ်နေကြောင်းကို ရှင်းပြ၏။ ဤအတူသာလျှင် ကံနှင့်ကံ၏အကျိုးတို့သည် အပြန်အလှန်ဆက်သွယ်နေကြ၏၊ "အကျိုးတရားသည် အကြောင်းတရား၌ ဖူးဖူးနေနှင့်ပြီး ဖြစ်၏။"

A Buddhist who is fully convinced of the doctrine of Kamma does not pray to another to be saved but confidently relies on himself for his purification because it teaches individual responsibility.

ကံသဘာတရားကို အပြည့်အဝ သိနားလည်သော ဗုဒ္ဓဘာသာ ဝင် တစ်ဦးသည် မိမိအား ကယ်တင်ဖို့အတွက် အခြားပုဂ္ဂိုလ်တစ်ဦး အား ရှိခိုးခြင်း၊ ဆတောင်းခြင်း မပြပါ။ သို့သော မိမိ၏စိတ်ကို သန့်ရှင်း စင်ကယ်စေဖို့အတွက် မိမိကိုယ်ကို ယုံကြည်စိတ်ချွာ အားကို၏။ အကြောင်းကား ကမ္မနိယာမသည် ပုဂ္ဂိုလ်တစ်ဦးချင်းတာဝန်ရှိကြောင်းကို သင်ပြပေးလိုက်သောကြောင့် ဖြစ်၏။

It is this doctrine of Kamma that gives him consolation, hope, self-reliance and moral courage. It is this belief in Kamma "that validates his effort, kindles his enthusiasm." makes him ever kind, tolerant and considerate.

It is also this firm belief in Kamma that prompts him to refrain from evil, do good and be good without being frightened of any punishment or tempted by any reward.

ကံအကြောင်းတရားတော်သည်ပင် ဗုဒ္ဓဘာသာဝင်တစ်ဦးအား နှစ်သိမ့်မှူး၊ မျှော်လင့်မှူး၊ မိမိကိုယ်ကို အားကိုးမှုနှင့် ကိုယ်ကျင့်တရား ဆိုင်ရာ ခဲ့စွားသတ္တိတို့ကို ပေးအပ်၏။ ကံ-ကံ၏အကျိုးခြားသက်ဝင် ယုံကြည်ခြင်းသည်ပင် "သူ၏ကြိုးပမ်းမှု မှန်ကန်ကြောင်းကို တရား ဝင် ပြုလုပ်ပေး၏၊ သူ၏ စိတ်အားထက်သန်မှုကို ထွန်းတောက်စေ၏။" သူ့အား အမြတ်စေကြင်နာတတ်အောင်၊ သည်းခဲ့မ်းရှိအောင်၊ ထောက်ထားစာနာတတ်အောင် ပြုလုပ်ပေး၏။

ဤကံသဘောတရား၏ စွမ်းစာ ယုံကြည်မှသည်ပင် သူ၊ အား  
မကောင်းမှုမှ ရှောင်ကြံ့ရန် ကောင်းမှုကိုပြုလုပ်ရန် လူကောင်းဖြစ်  
အောင် နေထိုင်ရန် တိုက်တွန်းနှီးဆောင်ပေးသည်။ ထိုသူ့ပြုမှုနေထိုင်ရာ  
ဦးလည်း မကောင်းတာလုပ်လျှင် အပြစ်ဒဏ်ပေးခံရမည်ဟု အခြားကို  
လုန်ခံရခြင်းလည်း မရှိ၊ ကောင်းတာလုပ်လျှင် ဆလာဘ်ရလိမ့်မည်  
ဟု မြှုပွဲယ်ခံရခြင်းလည်း မရှိချေ။

It is this doctrine of Kamma that can explain the problem of suffering, the mystery of so-called fate or predestination of other religions, and above all the inequality of mankind.

Kamma and rebirth are accepted as axiomatic.

ဤကံသဘောတရားသည် ဆင်းရဲဒ္ဓက္ခ၏ ပြဿနာကို ရှင်းလင်း  
ပြနိုင်သည်၊ အခြားဘာသာတရားတို့ ဟောပြောနေကြသည့် ကံကြဗ္ဗာ  
နှင့် ကြိုတင်သတ်မှတ်ထားသော ဘဝန်းတိုင်နှင့် ပတ်သက်သည်  
လျှို့ဝှက်ဆန်းကြယ်မှုကိုလည်း ရှင်းပြနိုင်သည်၊ ထိုအပြင် လူသား  
အချင်းချင်း မည်မျှခြင်းကိုလည်း ကျေနပ်စဖွယ်ရှင်းပြပေးနိုင်သည်။

ကံနှင့် ဘဝသစ်တစ်ဖန်ဖြစ်ခြင်းတို့ကို ပင်ကိုသဘာဝအားဖြင့်  
မှန်ကန်သော သဘောတရားများဖြစ်သည်ဟု လက်ခံယုံကြည်ကြပါ  
သည်။



## **Chapter 7**

အခုံ (၇)

### **RE-BIRTH**

ပြန်လည်ဖွေ့ဖွေးခြင်း

As long as this Kammic force exists there is re-birth, for beings are merely the visible manifestation of this invisible Kammic force. Death is nothing but the temporary end of this temporary phenomenon. It is not the complete annihilation of this so-called being. The organic life has ceased, but the Kammic force which hitherto accuated it has not been destroyed.

As the Kammic force remains entirely undisturbed by the disintegration of the fleeting body, the passing away of the present dying thought-

moment only conditions a fresh consciousness in another birth.

ကံစွမ်းအား ရှိနေသမျှကာလပတ်လုံး အသစ်တစ်ဖန် ပြန်လည် မွေးဖွားခြင်းသည် တည်ရှိနေမည်သာဖြစ်၏။ အရကြာင်းမှာ သက်ရှိ သတ္တဝါများဟူသည်မှာ ဤမမြင်နိုင်သော ကံစွမ်းအား၏ မြင်နိုင်သော အကောင်အထည်ဖြစ်ပေါ်လာခြင်းသာ ဖြစ်သောကြောင့်တည်း။ သေခြင်း ဟူသည်မှာလည်း ဤယာယီသဘာဝဖြစ်ရပ်၏ ယာယီပြီးဆုံး ခြင်းမှတစ်ပါး အခြားဘာမျှမဟုတ်ချေ။ ထို့ကြောင့် သေခြင်းသည် သတ္တဝါဟု အမည်ရသော ရပ်နာမ်အစု၏ လုံးဝေသုံးအကြွင်းမဲ့ပျက်စီး ခြင်းမဟုတ်ချေ။ ကိုယ်အကိုအပေါင်းအစု၏ အသက်သည် ကုန်ဆုံး သွား၏။ သို့သော် ထိုအချိန်အခါးအထိ ရပ်နာမ်အစုတို့ကို ဖြစ်ပေါ်စေခဲ့သော ကံစွမ်းအားမှာ ပျက်သွေးခြင်းမရှိချေ။

ခဏမစ်ဖြစ်ပျက်နေသော ခန္ဓာကိုယ်ပျက်စီးသွားခြင်းကြောင့် ကံစွမ်းအားသည် လုံးဝအနောင်အယုက်မဖြစ်ဘဲ ဆက်လက်တည်ရှိ နေသည်အတွက် ယခုပျက်စီးခြင်းသို့ ဦးတည်နေသော စုတိစိတ် ချုပ်ပျက်သွားသည်နှင့် တစ်ပြိုင်နက် ကံစွမ်းအားသည် နောက်ဘဝ သစ်၌ ပဋိသန္ဓ်စိတ်ကို ဖြစ်ပေါ်လာပေါ်သည်။ စိတ်တစ်လုံးချုပ် သွားလျှင် အခြားမရှိဘဲ နောက်စိတ်တစ်လုံး ဖြစ်ပေါ်လာအောင် အနဲ့ရသတ္တိ၊ သမနဲ့ရသတ္တိ စသည်တိဖြင့် ကျေးဇူးပြုပါသည်။

It is Kamma, rooted in ignorance and craving, that conditions rebirth. Past Kamma conditions the present birth; and present Kamma, in combination with past Kamma, conditions the future.

The present is the offspring of the past, and becomes, in turn, the parent of the future.

မသိမှု-အဝိဇ္ဇာနှင့် လိုချင်တပ်မက်မှု-တဏ္ဍာတို့တွင် အမြစ် တွယ်နေသော ကံသည် ဘဝသစ်တစ်ဖန်ဖြစ်အောင် အခြေအနေ ဖန် တီးပေး၏။ အတိတ်ကံသည် ပစ္စာပြန်ဘဝဖြစ်လာအောင် အခြေအနေ ဖန်တီးပေး၏။ ပစ္စာပြန်ကံက တစ်ဖန် အတိတ်ကံနှင့် ပေါင်းစပ်၍ အနာဂတ်ဘဝဖြစ်လာအောင် အခြေအနေ ဖန်တီးပေးလိမ့်မည်။ ပစ္စာပြန်သည် အတိတ်၏ သားသမီးဖြစ်ပြီးလျှင် ပစ္စာပြန်ကတစ်ဖန် အနာဂတ်၏ မိဘဖြစ်လာပေလိမ့်မည်။

If we postulate a past, present, and a future life, then we are at once faced with the alleged mysterious problem—"What is the ultimate origin of life?"

Either there must be a beginning or there cannot be a beginning for life.

အကယ်၍ ကျွန်ုပ်တို့သည် အတိတ်ဘဝ၊ ပစ္စာပြန်ဘဝ၊ အနာဂတ်ဘဝရှိသည်ဟု အဆိုပြုခဲ့လျှင် အထောက်အထားမရှိဘဲ ပြောဆို နေကြသည့် လျှို့ဝှက်ဆန်းကြော်သောပြဿနာ ချက်ချင်းပေါ်ပေါက်လာ၏—“ဘဝ၏ အဆုံးစွန်သော မူလအရင်းအမြစ်က ဘာလ” ဟု သောပြဿနာဖြစ်၏။

ဘဝ၏ မူလအစသည် ရှိချင်လည်းရှိမည်၊ မရှိလျှင်လည်း ဖြစ်နိုင်သည်။ ဤပြဿနာနှင့်ပတ်သက်၍ အဖြေနှစ်မျိုးရှိသည်။

One school, in attempting to solve the problem, postulates a first cause, God, viewed as a force or as an Almighty Being.

Another school denies a first cause for, in common experience, the cause ever becomes the effect and the effect becomes the cause. In a circle of cause and effect a first cause is inconceivable. According to the former, life has had a beginning, according to the latter, it is beginningless.

အယုဝါဒတူကြသည့် ဂိုဏ်းတစ်ခုက ယင်းပြဿနာကိုဖြေရှင်းရန် ကြိုးစားရှုံးပထမအကြောင်းတရားဟူသော ဘုရားသခင်ရှိသည့်ဟု အဆိုပြု၏၊ ဘုရားသခင်က ဘဝကိုဖန်ဆင်းသည့်ဟု ယူဆခြင်းဖြစ်၏။ ဤဘုရားသခင်ကို အချို့က "စွမ်းအား" တစ်ပဲအဖြစ် ရှုမြင်၍ အချို့က အနန္တတန်ခိုးရှိသည့် သတ္တဝါတစ်ဦးအဖြစ် ရှုမြင်၏။

အခြားဂိုဏ်းတစ်ခုကမှ ပထမအကြောင်းတရားရှိခြင်းကို ပြင်းဆို၏၊ အဘယ့်ကြောင့်ဆိုသော တွေ့မြင်နေကျဘဝအတွေ့အကြံ့အကြောင်းတရားသည် အမြဲတစေ အကျိုးတရားဖြစ်လာပြီးလျှင် အကျိုးတရားက အမြဲတစေ အကြောင်းတရားဖြစ်လာသောကြောင့် တည်း။ အကြောင်းအကျိုး ဆက်နွဲယ်နေသော စက်ရိုင်းကြီး၌ ပထမအကြောင်းတရားဟူ၍ မရှိနိုင်ပါ၊ စဉ်းစား၍လည်း မရပါ။

ထို့ကြောင့် ပထမဂိုဏ်း၏ အယုအဆအရ ဘဝ၌ အစရှိပြီးလျှင် ဒုတိယဂိုဏ်း၏ အယုအဆအရ ဘဝတွင် အစမရှိချေ။

From the scientific standpoint, we are the direct products of the sperm and ovum cells provided by our parents. As such life precedes life. With regard to the origin of the first protoplasm of life, or colloid, scientists plead ignorance.

သိပ္ပါရထောင့်မှုကြည်လျင် ကျွန်ပိတ္တိသည် ကျွန်ပိတ္တိ၏ မိဘများ  
ထောက်ပံ့ပေးသည့် ဖခင်၏ အားလား လောင်းနှင့် မိခင်၏ မျိုး ဥတိမှုတိဂ်ရိက  
ပေါက်များ လာသည့် ထွက်ကုန်များ ဖြစ်ကြ၏။ ဤအယူအဆအရ  
သက်ရှိသည့် သက်ရှိမှုသာ ဆင်းသက်လာရ၏။ ဘဝ၏ ပထမဦးဆုံး  
ပရီတိပလာမော (သက်ရှိဆဲလ်များ တွင် တွေ့ရသည့် ကျောက်ကျော  
ကဲသို့အရာ)၏ အရင်းမှုလန်းပတ်သက်၍ သိပ္ပါပညာရှင်များ က မိမိ  
တို့ မသိပါဟု ဝန်ခံကြ၏။

According to Buddhism we are born from the matrix of action (*Kammayoni*). Parents merely provide an infinitesimally small cell. As such being precedes being. At the moment of conception it is past Kamma that conditions the initial consciousness that vitalizes the foetus. It is this invisible Kammic energy, generated from the past birth that produces mental phenomena and the phenomenon of life in an already extent physical phenomenon, to complete the trio that constitutes man.

မှန်ဘာသာတရားတော်အရ ကျွန်ုပ်တိသည် ကံသားအိမ် (ကမ္မ  
ယောနီ) မှမွေးဖွားလာခြင်းဖြစ်၏။ မိဘတိသည် ခေါင်၏အားလောင်း  
နှင့် မိခင်၏ မျိုးကို ပေါင်းစပ်ထားသော အလွန်အလွန်သေးငယ်  
သည် ဆဲလ်တစ်ခုမျှကိုသာ ထောက်ပံ့ပေးကြ၏။ ဤအကြောင်းပြု  
ချက်အရ သက်ရှိမှသာ သက်ရှိပေါက်များလာနိုင်၏။ ပဋိသန္ဓာတည်စ<sup>၁</sup>  
အချိန်မြှု အတိတ်ဘဝက်တစ်ခုက အစဉ်းဆုံးစိတ် (ပဋိသန္ဓာတ်)<sup>၂</sup>ဖြစ်  
ပေါ်လာအောင် အခြေအနေ ဖန်တီးပေးပြီးလျင် ထိအစဉ်းဆုံးစိတ်  
က သန္ဓာတ်သားကို အသက်ဝင်တက်ကြွလှပ်ရှားလာဖော်။ သူ့ဖြစ်၍  
အတိတ်ဘဝမှ ထဲတဲ့လွတ်ပေးသော ဤမြတ်နိုင်သော ကမ္မစွမ်းအင်  
က စိတ်ပိုင်းဆိုင်ရာဖြစ်ပ်များနှင့် ဘဝဆိုင်ရာဖြစ်ပ်ကို ရှိနှင့်ပြီး  
သော ရပ်ပိုင်းဖြစ်ပ်နှင့်ပေါင်းစပ်ပေးကာ လူသားတစ်ယောက် ဖြစ်  
အောင် ဖွဲ့စည်းပေးသည် သုံးပါးအဖွဲ့ အစုကို ပြည့်စုံသွားပေါ်သည်။

For a being to be born here a being must die somewhere. The birth of a being, which strictly means the arising of the five aggregates or psycho-physical phenomena in this present life, corresponds to the death of a being in a past life; just as, in conventional terms, the rising of the sun in one place means the setting of the sun in another place.

သတ္တဝါတစ်ဦး ဤနေရာ၌ မွေးဖွားလာရန်အတွက် အခြား  
တစ်နေရာမှာသတ္တဝါတစ်ဦးသေဆုံးပေးရမည်။ သတ္တဝါတစ်ဦး မွေး  
ဖွားလာခြင်းသည်တိတိကျကျပြောရလျင် ယခုဘဝ၌ ခနာဂါးပါး သို့

ଅହୃତ ରୂପ-ଫାଢ଼ ଯବାଂ ପ୍ରେତର୍ବ ପ୍ରେତପୋଲାଓର୍ଦ୍ଦିଃ ପ୍ରେତଣି ॥ ହ୍ରୀଯି  
ଯତ୍ତାପିତାତ୍ତ୍ଵିଃ ମୃଦ୍ରୁଃଭୂଃଲାଓର୍ଦ୍ଦିଃ ଯବନ୍ ଅତିର୍ବାଂଶ୍ଚ ଯତ୍ତାପିତାତ୍ତ୍ଵିଃ  
ଯେଷଃଓର୍ଦ୍ଦିଃଫୁଦ୍ର ଯବାଂତ୍ରୟନ୍ତିଣି ॥ ଉପମା ଯମାଃର୍ଥିଃଗୃଥଗାଃଫୁଦ୍ର  
ରାଜୁର୍ ତାତ୍ତିଫେର୍ବ ଫେଣି ଯୁଗପୋଲାଓର୍ଦ୍ଦିଃ ଯବନ୍ ଅଭ୍ରାଃତାତ୍ତିଫେର୍ବ  
ଫେର୍ବ ଯୁଗର୍ ଓର୍ଦ୍ଦିଃଫୁଦ୍ର ହର୍ଦିତ୍ତାପିଯବନ୍ ॥

This enigmatic statement may be better understood by imagining life as a wave and not as a straight line. Birth and death are only two phases of the same process. Birth precedes death, and death, on the other hand, precedes birth. The constant succession of birth and death in connection with each individual life flux constitutes what is technically known as *Samsara* — recurrent wandering.

ହ୍ରୀପଦେଶ୍ମିଶନ୍ ଯେବା ଆଶୀର୍ବଦୀ ଦ୍ୱାରା କୋଣାଂକିମାନ୍ଦିଃ ମୁକ୍ତିଭୂବାଃ ଲବ୍ନ୍ ଲି  
ଲ୍ଲୁଙ୍ ବାଂଗି ମୁଖ୍ୟଃଭାର୍ତ୍ତାତାତ୍ତିକ୍ରାନ୍ତିଃ ଅଫ୍ରେତିଦ୍ଵାରା ଅହୃତର୍ବ ଲିଙ୍ଗିନ୍  
ତାତ୍ତିକୁତ୍ୱିତ୍ତିତାତ୍ତିକ୍ରାନ୍ତିଃ ମୃଦ୍ରୁଃଭୂଃଲାଓର୍ଦ୍ଦିଃଫୁଦ୍ର ଯେଷଃଓର୍ଦ୍ଦିଃତିତ୍ତିଯବନ୍  
ପ୍ରେତର୍ବନ୍ ତାତ୍ତିକୁତ୍ୱିତ୍ତିକ୍ରାନ୍ତିଃଣି ଅହର୍ଦୁଫୁଦ୍ରହର୍ଦିମୁକ୍ତିପ୍ରେତିକ୍ରାନ୍ତି ॥ ମୃଦ୍ରୁଃଭୂଃଲାଓର୍ଦ୍ଦିଃ  
ଯବନ୍ ଯେଷଃଓର୍ଦ୍ଦିଃଯଗରାଲ୍ଲୁଙ୍ ପ୍ରେତପୋଣି ॥ ଯେଓର୍ଦ୍ଦିଃଗତାତ୍ତିଫୁଦ୍ର  
ଅଭ୍ରାଃତାତ୍ତିଫୁଦ୍ର ମୃଦ୍ରୁଃଭୂଃଲାଓର୍ଦ୍ଦିଃଯଗରାଲ୍ଲୁଙ୍ ପ୍ରେତପୋଣି ॥

ଯତ୍ତାପିତାତ୍ତ୍ଵିଃତିଣିବାଂ ଅହଗରମପ୍ରିଯ ପ୍ରେତପୁର୍ବାଦିଃଲାଫେ  
ଓର୍ଦ୍ଦିଃଫୁଦ୍ର ହାର୍ଦିପର୍ବତ୍ତି ମୃଦ୍ରୁଃଭୂଃଲାଓର୍ଦ୍ଦିଃଫୁଦ୍ର ଯେଷଃଓର୍ଦ୍ଦିଃତିତ୍ତିଣି ତାତ୍ତିବାଚରନ

တည်း တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်နေခြင်းကို ပညာရပ်ဆိုင်ရာ ဝါဘာရအားဖြင့် သံသရာ ဟု ခေါ်၏။ သံသရာ၏ တိုက်ရှိက် အဓိုာယ်မှာ ထပ်ကာထပ်ကာ မှန်မှန်လျဉ်းလည်သွားလာခြင်းဖြစ်၏။

What is the ultimate origin of life?

The Buddha declares:- "Without cognizable end is this Samsara. A first beginning of beings, who, obstructed by ignorance and fettered by craving, wander and fare on, is not to be perceived."

ဘဝ၏ အဆုံးစွန်သော အရင်းမှုလသည် အဘယ်နည်း။  
မြတ်စွာဘုရားက ဤသို့အလေးအနက် မိန့်ဆိုတော်မှု၏ - "ဒီ သံသရာမှာ မြင်သိနိုင်တဲ့ အဆုံး မရှိဘူး။ သတ္တဝါများဟာ မသိမှု - အပိဋ္ဌာနဲ့ ပိတ်ဆိုကာဆီးပြီး လိုချင်တပ်မက်မှု - တဏောနဲ့ နောင်ဖွဲ့ ထားတဲ့ အတွက် တစ်ဘဝပြီး တစ်ဘဝ ဆက်ကာဆက်ကာ လျဉ်းလည် သွားလာနေကြတယ်။ ဒီသတ္တဝါတို့ရဲ့ ပထမအစကိုလည်း မသိမြင်နိုင်ဘူး။"

This life-stream flows *ad infinitum*, as long as it is fed by the muddy waters of ignorance and craving. When these two are completely cut off, then only, if one so wishes, does the stream cease to flow, rebirth ends as in the case of the Buddhas and Arahats. An ultimate beginning of this life-stream cannot be determined, as a stage cannot be perceived when

this life-force was not fraught with ignorance and craving.

ဤဘဝရေစီးကြောင်းသည် ငင်းထဲသို့ အပိဋက္ခနှင့် တဏ္ဍာတိ၏ အောက်ကျိုနေသည့် ရေများက စီးဝင်နေသမျှကာလပတ်လုံး အကန့် အသတ်မရှိ အမြှေထာဝရာစီးဆင်းနေမည်ဖြစ်၏။ အကယ်၍ သတ္တဝါ တစ်ဦးက အလိုဂိုသဖြင့် အပိဋက္ခနှင့် တဏ္ဍာတိကို လုံးဝှသသုံးပယ် ဖြတ်နိုင်ပြီးသည့်အခါမှသာလျင် ဘဝရေစီးကြောင်း အစီးရပ်သွား ပေလိမ့်မည်၊ ထိအခါ မြတ်စွာဘုရားများနှင့် ရဟန္တာများ၏ နမူနာ ကဲ့သို့ အသစ်ပြန်လည်မွေးဖွားခြင်းသည်လည်း ရပ်စွဲသွားမည်ဖြစ်၏။ ဤဘဝရေစီးကြောင်း၏ အဆုံးစွန်သော အစမှုလကို မဆုံးဖြတ်နိုင် ပါ။ အဘယ်ကြောင့်ဆိုသော် ဤဘဝစွမ်းအားက အပိဋက္ခ၊ တဏ္ဍာတိ နှင့် ယုဉ်စပ်မနေသည့်အဆင့်ကို မမြင်သိနိုင်သောကြောင့် ဖြစ်၏။

The Buddha has here referred merely to the beginning of the life-stream of living beings. It is left to scientists to speculate on the origin and the evolution of the universe. The Buddha does not attempt to solve all the ethical and philosophical problems that perplex mankind. Nor does He deal with theories and speculations that tend neither to edification nor to enlightenment. Nor does He demand blind faith from His adherents about a First Cause.

He is chiefly concerned with the problem of suffering and its destruction. With but this one practical and specific purpose in view, all irrelevant side issues are completely ignored.

ဤနေရာ၏ မြတ်စွာဘုရားသည် သက်ရှိသတ္တဝါတို့၏ ဘဝရေ  
စီးကြောင်း၏ အစမူလမျှကိုသာ ရည်ညွှန်းတော်မူသည်။ စကြဝှေ့  
ကြီး၏ အစမူလနှင့် ဆင့်ကဲဆင့်က တိုးတက်ဖြစ်ပေါ်ပုံကို သိပုံပညာ  
ရှင်များ တွေးခေါ်ကြံးဆရာတ် ချွန်ရစ်ထားတော်မူသည်။ ဗုဒ္ဓမြတ်စွာ  
သည် လူသားတို့အား စိတ်ရှုပ်တွေးစေသည့် ကိုယ်ကျင့်စာရိတ္ထား  
ရာ ဒဿနိကဗောဓိဝန်ရာပြသုနာများအားလုံးကို ဖြေရှင်းရန် မကြိုး  
ပမ်းတော်မူခဲ့ပါ။ ကိုယ်ကျင့်စာရိတ္ထားတိုးတက်ကောင်းမွန်ရေးနှင့် မက  
ညာ၏ ပညာရရှိရေးသို့ အထောက်အပံ့မပြုသည့် သိဝရီ— ယူဆချက်  
များ၊ တွေးခေါ်ကြံးဆရာတ်များတို့နှင့်လည်း သူမဆက်ဆံပါ။ သူအား  
ကြည်ညိုကိုးကွယ်ကြသော သူတာပည့်များကိုလည်း ပထမအကြောင်း  
တရားကို အကြောင်းယဉ်တို့မတန်ဘဲ မျက်ကန်းယုံကြည်ကရန်ကို  
လည်း သူမတောင်းဆိုပါ။

သူအမိကအလေးထားသည့်အရာများ ဆင်းရဲ့ခုံကွန်းနှင့် ဆင်းရဲ့  
ခုံချုပ်ခြေားအောင် ပြုလုပ်ခြင်းနှင့်ဆိုင်သော ပြသုနာသာလျှင်ဖြစ်  
ပေ၏။ ဤတစ်ခုတည်းသော လက်တွေ့ကျ၍ တိကျသည့်ရည်ချယ်  
ချက်ကို သူအာရုံစွာဖိုက်လျက် အခြားမသက်ဆိုင်သည့် အကြောင်း  
အရာများအားလုံးကို လျှစ်လျှော့ရှုတော်မူသည်။

But how are we to believe that there is a past existence?

The most valuable evidence Buddhists cite in favour of rebirth is the Buddha, for He developed a knowledge which enabled Him to read past and future lives.

Following His instructions, His disciples also developed this knowledge and were able to read their past lives to a great extent.

သို့ရာတွင် အတိတ်ဘဝရှိသည်ကို ကျွန်ုပ်တို့ မည်သို့ယုံကြည် ရမည်နည်း။

အောင်ဘဝရှိကြောင်း သက်သေပြရန် ဗုဒ္ဓဘာသာဝင်များ ဖော်  
ပြလော်ရှိသော အဖိုးတန်ဆုံးအထောက်အထားမှာ ဗုဒ္ဓမြတ်စွာပင်ဖြစ်  
၏၊ အကြောင်းက ဗုဒ္ဓမြတ်စွာသည် ပုံဖွဲ့နိုင်သာဟန်နှင့် ရရှိ  
တော်မူပြီးလျင် ဤအဘိညာဉ်တန်ခိုးဖြင့် မိမိနှင့်တကွ သတ္တဝါများ  
၏ အတိတ်ဘဝများနှင့် အနာဂတ်ဘဝများကို သိမြင်တော်မူသော  
ကြောင့် ဖြစ်၏။

သူ၏နည်းပေးလမ်းညွှန်မှုကို လိုက်နာကျင့်ကြိုကြသည့်အတွက်  
သူ၏တပည့်များသည်လည်း ပုံဖွဲ့နိုင်သာဟန်ကို ရရှိကြပြီး  
လျင် သူတို့၏အတိတ်ဘဝ မြောက်မြားစွာကို မြင်သိနိုင်ကြသည်။

Even some Indian Rishis, before the advent of the Buddha, were distinguished for such psychic powers as clairaudience, clairvoyance, thought-reading, remembering past births, etc.

မြတ်စွာဘုရား မပွင့်ပေါ်မီအချိန်က အချို့သောအိန္ဒိယရသေ့  
များသည်ပင်လျင် နတ်နားကဲသို့ ကြားသိနိုင်သည့် ဒီဇွဲသောတ  
အဘိညာဉ်၊ နတ်မျက်စိကဲသို့ မြင်သိနိုင်သော ဒီဇွဲစက္ခာအဘိညာဉ်၊  
သူတစ်ပါးတို့၏ စိတ်အကြံများကို သရို့နိုင်သည့် ပရစ်တွေဝါဘန်  
အဘိညာဉ်၊ မိမိတို့၏အတိတ်ဘဝများကိုမြင်သိနိုင်သည့် ပုံမွှနိဝါယာ  
အဘိညာဉ် စသည့်စိတ်တန်ခိုးများဖြင့် ထူးခြားကျော်ကြားခဲ့ကြသည်။

There are also some persons, who probably in accordance with the laws of association, spontaneously develop the memory of their past birth, and remember fragments of their previous lives. Such cases are very rare, but those few well-attested, respectable cases tend to throw some light on the idea of a past birth. So are the experiences of some modern dependable psychologists and strange cases of alternating and multiple personalities.

ဆက်စပ်မူ နိယာမများ နှင့် အညီ မိမိတို့၏ အတိတ်ဘဝ  
အကြောင်းမှတ်ညာ၏ (အတိသုရညာ၏) ကို အလိုအလျောက် ရရှိ  
ပြီးလျင် မိမိတို့၏အတိတ်ဘဝများ အကြောင်းအရာတစ်စိတ် တစ်  
ဒေသကို မှတ်စိကြသည့်လူများလည်း တချို့တလေးရိုက်ပါသည်။  
ဤသို့သောဖြစ်ရပ်များမှာ အလွန်ရှားပါးပါသော်လည်း ကောင်းစွာ  
စုစုများလေးရှု ခိုင်လုံးသော သက်သေအထောက်အထားများနှင့်  
တကွ လေးစားထိုက်သည့် လူအနည်းငယ်တို့၏ အတိသုရညာ၏  
တို့သည် အတိတ်ဘဝရှိရကြောင်းကို မီးမောင်းထိုးပြလျက်ရှိသည်။

In hypnotic states some relate experiences of their past lives; while a few others read the past lives of others and even heal diseases.<sup>1</sup>

<sup>1</sup> (See—*Many Mansions and The World Within*  
by Gina Cerminara.)

အိပ်မွဲချထားသော အခြေအနေများ၏ လူအချို့တို့သည် မိမိ တို့၏ အတိတ်ဘဝများ၏ အတွေ့အကြံများကို ပြောပြနိုင်ကြသည်၊ လူအနည်းငယ်တို့မှာ သူတစ်ပါးတို့၏ အတိတ်ဘဝများကို မြင်သိနိုင် ကြပြီးလျင် ရောဂါများကိုပင် ပျောက်ကင်းအောင် ကုသပေးနိုင်က သည်။ (ဒုရိုဏာမီနာရာရေးသားသည် *Many Mansions and The World Within* စာအပ်ကို ကြည့်ရှုပါ။)

Sometimes we get strange experiences which cannot be explained but by rebirth.

How often do we meet persons whom we have never met, and yet instinctively feel that they are quite familiar to us? How often do we visit places, and yet feel impressed that we are perfectly acquainted with those surroundings?

တစ်ခါတစ်ရုတွင် ကျွန်ုပ်တို့သည် ပြန်လည်မွေးဖွားခြင်းမှတစ်ပါး အခြားသော အကြောင်းပြချက်များဖြင့် မရှင်းပြနိုင်သည့် ထူးဆန်းသော အတွေ့အကြံများကို ကြိုးတွေ့ကြရသည်။

ကျွန်ုပ်တို့ တစ်ခါမျှ မတွေ့ဆုံးဖော်လုပ်များနှင့် တွေ့ဆုံးသူတို့သည် ကျွန်ုပ်တို့နှင့် အတော်အတန် သိကျမ်းခြုံပြီးသူများဖြင့်

သည်ဟု ကျွန်ုပ်တို့ အလိုအလျောက်ခံစားမီသည် အဖြစ်အပျက်မျိုးကို မကြာခဏဆိုသလို ကျွန်ုပ်တို့ မကြိုက်ခဲ့ပေဘူးလား။ ကျွန်ုပ်တို့ မရောက်မျိုးသည့်နေရာများကို သွားရောက်လည်ပတ်သောအခါ ထိနေရာများနှင့် ပတ်ဝန်းကျင်များကို ကျွန်ုပ်တို့အားလုံး သိကျမ်းနေသည့်အနေဖြင့် စိတ်တွင်စွဲကျွန်ုပ်ခံစားမီသော အဖြစ်အပျက်မျိုးကိုရော မကြာခဏ မကြိုက်ခဲ့ပေဘူးလား။

The Buddha tells us:-

"Through previous associations or present advantage, that old love springs up again like the lotus in the water."

Experiences of some reliable modern psychologists, ghostly phenomena, spirit communications, strange alternating and multiple personalities and so on shed some light upon this problem of rebirth.

မြတ်စွာဘုရားက ကျွန်ုပ်တိအား ပြောပြသည်မှာ "အတိတ်က ပေါင်းသင်းဆက်ဆံခဲ့ခြင်းကြောင့်ဖြစ်စေ ပစ္စာဖွန့်အခွင့်အရေးရခြင်း ကြောင့်ဖြစ်စေ ရေးက ချစ်ခြင်းမေတ္တာသည် ရေထဲမှ ကြာပန်းပွင့်လာသလို တစ်ဖန့်ပွင့်တွန်းပေါ်ပေါက်လာ၏။"

အချို့သော အားကိုးလောက်သည့် ဆောင်သစ်စိတ်ပညာရှင်များ ၏ အတွေ့အကြိုများသည်လည်းကောင်း၊ တစ္ဆေးပြောက်သည်ဖြစ်ရပ် များနှင့် ဝိဉာဉ်များနှင့် ဆက်သွယ်နိုင်သည့် ဖြစ်ရပ်များသည် လည်းကောင်း၊ လူတစ်ကိုယ်ထဲ၌ စရိက်လက္ခဏာနှစ်မျိုးသုံးမျိုး အပြန်

အလုန် ပြောင်းလဲနေခြင်းနှင့် တစ်ဦးထက်ပို၍ စရိတ်လက္ခဏာရှိနေခြင်းတို့သည်လည်းကောင်း၊ နောင်ဘဝသစ်ရှိခြင်းကို တစ်စိတ် တစ်ဒေသအားဖြင့် မီးမောင်းထိုးပြလျက်ရှိ၏။

Into this world come Perfect Ones like the Buddhas and highly developed personalities. Do they evolve suddenly? Can they be the products of a single existence?

ဤကဗ္ဗာပေါ်သို့ မြတ်စွာဘရားများကဲသို့သောလုံးဝပြည့်စုံက  
သည့်ပုဂ္ဂိုလ်များနှင့် ကိုယ်ရည်ကိုယ်သွေးအလုန်မြင့်မားဖွံ့ဖြိုးကြသော  
ပုဂ္ဂိုလ်များ ရောက်လာကြသည်။ သူတို့သည် ရတ်တရက် ဆင့်ကဲ  
ပြောင်းလဲတိုးတက်ကြပါသလား၊ သူတို့သည် တစ်ဘဝတည်း ကြိုး  
ပမ်းမှုများ၏ ရလဒ်များပေလော်။

How are we to account for great characters like Buddha-ghosa, Panini, Kalidasa, Homer and Plato, men of genius like Shakespeare, infant prodigies like Pascal, Mozart, Beethoven, Raphael, Ramanujan, etc.?

ကြိုးကျယ်သောပုဂ္ဂိုလ်များ ဖြစ်ကြသည့် မှုဒ္ဓယေသ, ပနီနီ,  
ကာလိဒါသ, ဟိုမာနှင့် ပလေတိ၊ ရိုတ်စပီးယားကဲသို့သော ဥ္ဓာက်ကြီး  
ရှင်များ၊ ပတ်စကယ်, မိုးဇွဲ, ဘီးသို့ဝင်, ရတ်ဖောယ်, ရာမနုဂ္န်  
စသည်ကဲသို့သော ဥ္ဓာက်ပညာထက်မြေက်ကြသည့် ကလေးများ တည်  
ရှိခြင်းကို အျော်ပို့ဘယ်လိုရှင်းပြနိုင်ကြပါသလဲ။

Heredity alone cannot account for them. "Else their ancestry would disclose it, their posterity, even greater than themselves, demonstrate it."

မျိုးရိုးစီတေစခုတည်းဖြင့် ဤဖြစ်ရပ်များကို မရင်းပြနိုင်ပါ။ "ထိုအပြင် သူတို့၏မျိုးရိုးစဉ်ဆက်က ဤအချက်ကို ထဲတဲ့ဖော်ပြလိမ့်မည်၊ သူတို့၏နောင်လာနောက်သားများက သူတို့ကိုယ်တိုင်ထက် ပို၍ကြိုးကျယ်စွာ ထင်ထင်ရှားရှားပြလိမ့်မည်။"

Could they rise to such lofty heights if they had not lived noble lives and gained similar experiences in the past? Is it by mere chance that they are born of those particular parents and placed under those favourable circumstances?

သူတို့သည် အတိတ်ကာလည်းမြင့်မြတ်သောဘဝများဖြင့် နေထိုင်၍ ဆင်တုသော အတွေ့အကြံများကို မရရှိခဲ့ကြလျှင် ဤဘဝ၌ ထိုမျှမြင့်မြတ်သောအမြင့်များသို့ မြင့်တက်နိုင်ကြပါမည်လား။ ထိုတူးခြားသောမိဘများမှ မွေးဖွား၍ ထိုသာလွန်ကောင်းမွန်သည့်အခြေအနေများ၍ ကြိုးပြင်းခဲ့ရခြင်းမှာ တိုက်ဆိုင်မှုများသာ ဖြစ်ပါသလား။

The few years that we are privileged to spend here or, for the most five score years, must certainly be an inadequate preparation for eternity.

If one believes in the present and in the future, it is quite logical to believe in the past. The present

is the offspring of the past, and acts in turn as the parent of the future.

ဤနေရာ၏ ကျွန်ုပ်တို့နေထိုင်ရန် နှစ်အနည်းငယ် သို့မဟုတ် အလွန်ဆုံး နှစ်တစ်ရာ နေထိုင်ခွင့်ရခြင်းသည် ထာဝရချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက် လုံလောက်သော ပြင်ဆင်မူများကို ပြုလုပ်ရန် အချိန်မလောက်ငြေကြာင်းမှာ သေချာလုပါသည်။

အကယ်၍ လူတစ်ယောက်သည် ပစ္စာဗုဏ်နှင့် အနာဂတ်တို့ ရှိခြင်းကို ယုံကြည်လျှင် အတိတ်ကိုလည်း ယုံကြည်ရန် ယုတ္တိတန်လှပါ၏။ ပစ္စာဗုဏ်သည် အတိတ်၏ သားသမီးငယ်ဖြစ်ပြီး ပစ္စာဗုဏ်က တစ်ဖန် အနာဂတ်၏မိဘ ဖြစ်ပေ၏။

If there are reasons to believe that we have existed in the past, then surely there are no reasons to disbelieve that we shall continue to exist after our present life has apparently ceased.

It is indeed a strong argument in favour of past and future lives that "in this world virtuous persons are very often unfortunate and vicious persons prosperous."

ကျွန်ုပ်တို့သည် အတိတ်၌ တည်ရှိခဲ့ကြာင်းကို ယုံကြည်ရန် အကြောင်းများ ရှိခဲ့သွင် ဤဘဝ ကုန်ဆုံးပြီးသည့်နောက်၌လည်း ကျွန်ုပ်တို့ဆက်လက်တည်ရှိပြီးမည်ကို မယုံကြည်နိုင်စရာအကြာင်း မရှိခဲ့။

“ဤကမ္မာလောက့် ကိုယ်ကျင့်သီလ ကောင်းသောပုဂ္ဂိုလ်များ၊ က မကြာခဏဆိုသလို ကံမကောင်းကြသ အကျင့်မကောင်းသော ပုဂ္ဂိုလ်များ၊ က ကြီးများချမ်းသာကြခြင်းသည်” အတိတ်ဘဝများနှင့် အနာဂတ်ဘဝများ ရှိခြင်းကို ထောက်ခဲသော အလွန်ခိုင်မာသည့် အကြောင်းပြချက်တစ်ရပ် အမျိန်ဖြစ်ပေ၏။

A Western writer says:

“Whether we believe in a past existence or not, it forms the only reasonable hypothesis which bridges certain gaps in human knowledge concerning certain facts of every day life. Our reason tells us that this idea of past birth and Kamma alone can explain the degrees of difference that exist between twins, how men like Shakespeare with a very limited experience are able to portray with marvellous exactitude the most diverse types of human character, scenes and so forth of which they could have no actual knowledge, why the work of the genius invariably transcends his experience, the existence of infant precocity, the vast diversity in mind and morals, in brain and physique, in conditions, circumstances and environment observable throughout the world, and so forth.”

အနောက်တိုင်းစာရေးသူတစ်ဦးက ဤသို့ပြောဆို၏ -

“အတိတ်ဘဝကို ကျွန်ုပ်တို့ယုံကြည်သည်ဖြစ်စေ မယုံလျှင်ဖြစ်  
စေ၊ နေ့စဉ်ဘဝ၏ အချို့သောအချက်များနှင့်ပတ်သက်၍ လူသား  
ပဟုသုတ္တု အချို့သောကွာဟျက်များကို ဆက်စပ်ပေးဖို့အတွက်  
အကြောင်းအကျိုးညီညွတ်သည့် တစ်ခုတည်းသောအဆိုပြုချက်များ  
အတိတ်ဘဝရှိသည်ဆိုခြင်းပင် ဖြစ်၏။ ကျွန်ုပ်တို့၏ ဆင်ခြင်ဥက်  
က ကျွန်ုပ်တို့အား ပြောပြသည်မှာ အတိတ်ဘဝနှင့် ကံ-ကံ၏ အကျိုး  
ယူဆချက်တစ်ခုတည်းကသာလျှင် အမြှာဖူးများအကြားမြှုပ် ကွာခြား  
ချက်များ တည်ရှိခြင်းကိုလည်းကောင်း၊ ရှိတ်စပီးယားကဲသို့သော လူ  
အချို့တို့သည် အလွန်ကျဉ်းမောင်းသည့် အတွေ့အကြံလောက်သာ  
ရှိပါလျက် အလွန်ထွေပြားခြားနားနားကြသည့် လူပင်ကိုစရိတ်အမျိုးမျိုး  
နှင့် သူတို့ အမှန်တကယ် မမြင်ဖူး၊ မသိဖူးသည့် ရှုခင်းများ စသည်  
အကြောင်းအရာများကို အုပ်စုဖွံ့ဖြိုးကောင်းအောင် တိတိကျကျသရှုပါ  
ဖော်ပြနိုင်ခြင်းကိုလည်းကောင်း၊ ညာ၏ကြိုးရှင်များ၏ အလုပ်အကိုင်  
သည် သူတို့၏အတွေ့အကြံထက် အဘယ့်ကြောင့် အမြတ်းသာ  
လွန်နေခြင်းကိုလည်းကောင်း၊ ကလေးအရွယ်စွဲပင် ညာ၏ပညာဖွံ့ဖြိုး  
နေခြင်း၊ စိတ်သဏ္ဌာတားနှင့် ကိုယ်ကျင့်စာရိတ္ထများကွာခြားနေခြင်း၊  
ဦးနောက်စွမ်းရည်နှင့် ခန္ဓာကိုယ်တည်ဆောက်ပုံတို့ ကွဲပြားခြားနား  
နေခြင်း၊ တစ်ကမ္မာလုံးတွင် မြင်တွေ့နိုင်သော အခြေအနေများနှင့်  
ပတ်ဝန်းကျင်များကွာခြားနေခြင်း စသည်တို့ကိုလည်းကောင်း၊ ကျေ  
နပ်စဖွယ် ရှင်းပြပေးနိုင်ပါသည်။”

It should be stated that this doctrine of rebirth can neither be proved nor disproved experimentally, but it is accepted as an evidentially verifiable fact.

ဤဘင်္ဂ၊ ဖော်ပြသင့်သည်မှာ ဤပြန်လည် ပဋိသန္ဓာန္ဓာခြင်း  
သဘောတရားကို မှန်ကန်ကြောင်း သို့မဟုတ် မှားယဉ်းကြောင်း  
သက်သေပြရန် လက်တွေ့စမ်းသပ်ချက်များ မပြုလုပ်နိုင်ပါ၊ သို့သော်  
ဤသဘောတရားကို သိရှိပြီးသော အထောက်အထားများအရ မှန်  
ကန်သည်ဟု သက်သေဖြနိုင်သော အချက်တစ်ခုအဖြစ် လက်ခံကြ  
သည် ဆိုခြင်းပင်။

"The cause of this Kamma," continues the Buddha, "is *avijja* or ignorance of the Four Noble Truths. Ignorance is, therefore, the cause of birth and death; and its transmutation into knowingness or *vijja* is consequently their cessation."

The result of this analytical method is summed up in the *Paticca Samuppāda*,

မြတ်စွာဘုရားက ဆက်လက်မိန့်ဆိုတော်မူသည်မှာ - "ဤကု  
၏ အကြောင်းတရားသည် အရိယသစ္ာလေးပါးကို မသိခြင်း - အ  
ဝိဇ္ဇာပင်တည်း၊ သို့ဖြစ်၍ မသိခြင်း - အဝိဇ္ဇာသည် ပဋိသန္ဓာန္ဓာခြင်း  
နှင့် သေခြင်းတို့၏ အကြောင်းတရားဖြစ်၏။ အကယ်၍ မသိခြင်း -  
အဝိဇ္ဇာကို အရိယသစ္ာလေးပါးကို မြင်သိသော ဝိဇ္ဇာအဖြစ်သို့ ကူး  
ပြောင်းစေနိုင်လျှင် ပဋိသန္ဓာန္ဓာခြင်းနှင့် သေခြင်းတို့ ချုပ်ပြုမြဲမား  
ကြမည်ဖြစ်၏။"

ဤသို့ ခဲ့ခြမ်းစိတ်ဖြာ၍ သိမြင်နိုင်သောနည်း၏ ရလဒ်ကို ပဋိစ္စ  
သမဗ္ဗာ၌ တရားတော်၌ ပေါင်းရှုံးဖော်ပြထားပါသည်။

## **Chapter 8**

အန်း (၈)

### **PATICCA SAMUPPĀDA**

ပဋိစ္စသမုပ္ပါဒတရားတော်

*Paticca* means because of, or dependent upon: *Samuppāda* "arising or origination." *Paticca Samuppāda*, therefore, literally means— "Dependent Arising" or "Dependent Origination."

'ပဋိစ္စ' သည် 'အကြောင်းကြောင့်' သို့မဟုတ် 'အပေါ်တည်ဖို့' ဟု ဆိုလိုပြီးလျှင် 'သမုပ္ပါဒ' သည် 'ဖြစ်ပေါ်လာခြင်း' သို့မဟုတ် 'စတင် ဖြစ်ပေါ်လာခြင်း' ဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် 'ပဋိစ္စသမုပ္ပါဒ' ၏ တိုက်ရှိက်အဓိပ္ပာယ်မှာ 'အကြောင်းကို မှုပ္ပါဒဖြစ်ပေါ်လာခြင်း' သို့ မဟုတ် 'အကြောင်းတရားကို အစွဲပြု၍ အကျိုးတရားတို့ ဖြစ်ပေါ်လာခြင်း' ဖြစ်၏။

It must be borne in mind that *Paticca Samuppāda* is only a discourse on the process of birth and death and not a theory of the ultimate origin of life. It deals with the cause of rebirth and suffering, but it does not in the least attempt to show the evolution of the world from primordial matter.

ပဋိစ္စသမ္ပါဒ် သည် ပဋိသန္ဓနနှင့် သေခြင်းတို့ သံရာ  
လည်နေပုံကို ဖော်ပြသောတရားတော်သာဖြစ်ပြီး လျင် ဘဝ၏ အဆုံး  
စွန် အဓမ္မလနှင့် ဆိုင်သော သိဝရီ - ယူဆချက်မဟုတ်ကြောင်းကို  
စိတ်ထဲတွင် ဖွဲ့မှုတ်ထားသင့်ပေါ်။ ဤတရားတော်သည် ပြန်လည်  
ပဋိသန္ဓနနှင့် ဆုံးရှုံးခြင်းတို့၏ အကြောင်းတရားကို စိစစ်ပြ  
ပေး၏၊ သို့သော ကမ္မာတည်စအခိုန့်ရှိသည့် ဖြပ်သားမှ ကမ္မာကြီး  
ဆင့်ကဲပြောင်းလဲတို့တက်လာပုံကို ဖော်ပြရန် ကြိုးပမ်းထားခြင်း  
အလျဉ်းမရှိပါ။

**Ignorance (Avijjā)** is the first link or cause of the wheel of life. It clouds all right understanding.

Dependent on ignorance of the Four Noble Truths arise activities (*Sankhāra*) — both moral and immoral. The activities whether good or bad rooted in ignorance which must necessarily have their due effects, only tend to prolong life's wandering. Nevertheless, good actions are essential to get rid of the ills of life.

အရိယသစ္ာလေးပါးကို မသိမှု (အဝိဇ္ဇာ) သည် ဘဝစက်ဂိုင်း၌ ပထမကွင်းဆက် သို့မဟုတ် အကြောင်းတရားဖြစ်၏။ ငှင့်သည် ကောင်းစွာသိမြင်ခြင်းအားလုံးကို ဖုံးကွယ်၏။

အရိယသစ္ာလေးပါးကို မသိမှု (အဝိဇ္ဇာ) ကို အမိပြု၍ (၅) အကြောင်းပြု၍ ပြုလုပ်မှုများ (သခိုရ ခေါက်တရားများ) ဖြစ်ပေါ်ကြ၏။ ပြုလုပ်မှုများတွင် ကုသိုလ်ကောင်းမှုများရော အကုသိုလ်မကောင်းမှုများပါ ပါဝင်ကြ၏။ အဝိဇ္ဇာ၌ အမြစ်တွယ်နေကြသော ဤကုသိုလ်-အကုသိုလ်ကံများသည် အကြောင်းသီဉ္ဇာတ်သည်အခါ ငှင့်တို့၏သီလျော်သော အကျိုးများကို မလွှဲမသွေးပေးကြမည်ဖြစ် သဖြင့် ဘဝ၏လူညွှန်လည်သွားလာခြင်းကို ပို၍ရည်ကြာဖေကြမည် ဖြစ်၏။ သို့စောမူ ကောင်းသောပြုလုပ်မှုများသည် ဘဝ၏ဆင်းရဲ ဒုက္ခများကို ဖယ်ရှားပစ်ဖို့အတွက် လိုအပ်ပါသည်။

Dependent on activities arises re-birth consciousness (*Vinñāna*). This links the past with the present.

Simultaneous with the arising of rebirth-consciousness there come into being mind and body (*Nāma-rūpa*).

The six sense-doors (*Sallāyatana*) are the inevitable consequences of mind and body.

Because of the six sense-doors contact (*Phassa*) sets in. Contact leads to feeling (*Vedanā*).

ကုသိုလ်ကံ-အကုသိုလ်ကံများကို အကြောင်းပြု၍ နောက်ဘဝ

ပဋိသန္ဓိစိတ် (ဂိဉာက်) ဖြစ်ပေါ်လာ၏။ ဤပဋိသန္ဓိစိတ်သည် အတိတ်ဘဝနှင့် ပစ္စာပွဲနှင့်ဘဝကို ဆက်စပ်ပေး၏။

ပဋိသန္ဓိစိတ်ဖြစ်ပေါ်လာသည့်နှင့်တစ်ပြိုင်နက်ပင်လျှင် ငင်းစိတ်နှင့် အတူယူသွေ့ခြုံဖြစ်ပေါ်သည့် စေတသိက်နာမ်ခန္ဓာများနှင့် ကံကြားဖြစ်သည့်ရပ်များ (နာမ-ရုပ) ဖြစ်ပေါ်လာ၏။ စိတ်နှင့် စေတသိက်အပေါင်းသည် နာမ်ခန္ဓာလေးပါးကို ဖြစ်ပေါ်စေကြပြီး လျှင် ရပ်အပေါင်းက ရပ်ခန္ဓာကို ဖြစ်ပေါ်စေ၏။ ဤခန္ဓာဝါးပါး အပေါင်းအစုသည် သတ္တဝါတစ်ဦးကို ကိုယ်စားပြု၏။

နာမ်ခန္ဓာများနှင့် ရပ်ခန္ဓာဖြစ်ပေါ်လာကြသည့်အခါ မျက်စိ၊ နား၊ နာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဒါရမြောက်ပါး (သဇ္ဇာယတနာ) တို့ မလွှဲမသွေ့ဖြစ်ပေါ်လာ၏။

ဒါရမြောက်ပါး ဖြစ်ပေါ်လာသည့်အခါ အာရုံမြောက်ပါးတို့က ဆိုင်ရာဆိုင်ရာဒါရအသီးသီးကို လာရောက်တိုက်ခတ်ကြသဖြင့် ထိ တွေ့မှု (ဖသာ) ဖြစ်ပေါ်လာ၏။

ထိတွေ့မှုသည် ခံစားမှု (၃၀၃နာ) ကို ဖြစ်ပေါ်စေ၏။

These five, viz., consciousness, mind and matter, six sense-doors, contact and feeling are the effects of past actions and are called the passive side of life.

ဖော်ပြခဲ့ပြီးသော စိတ်၊ စေတသိက်နာမ် နှင့်ရပ်၊ ဒါရခေါ်အယ တန်မြောက်ပါး၊ ထိတွေ့မှုနှင့် ခံစားမှုတည်းဟူသော အကို (၅)ပါးတို့ သည် အတိတ်ကံများ၏ အကျိုးတရားများ ဖြစ်ကြ၏။ ငင်းတို့ကို ဘဝ၏ အပြုခံသောဘက်ဟု ခေါ်၏။

Dependent on feeling arises craving (*Tanha*). Craving results in grasping (*Upadana*). Grasping is the cause of Kamma (*Bhava*) which, in its turn, conditions future birth (*Jati*). Birth is the inevitable cause of old age and death (*Jara-marana*).

ခဲ့စားမှုကို အကြောင်းပြု၍ လိုချင်တပ်မက်မှ (တက္ကာ) ဖြစ်ပေါ်လာ၏။ လိုချင်တပ်မက်မှုကို အကြောင်းပြု၍ ပြင်းထန်စွာစွဲလမ်းမှ (ဥပါဒါန) ဖြစ်ပေါ်လာ၏။ ပြင်းထန်စွာစွဲလမ်းမှုကြောင့် အလိုဂိုသည်ကို ရရန်ပြုလုပ်ကြသဖြင့် ကုသစ်များ (ကမ္မဘဝ) ဖြစ်ပေါ်လာကြ၏။ ဤကုသစ်များကတစ်ဖန် ငင်း၏၏ အလုညွှှုအဖြစ် အနာဂတ်မွေးဖွားခြင်း (ကတိ) ကိုဖြစ်ပေါ်ရန် အခြေအနေ ဖန်တီးပေးကြ၏။

ဘဝသစ်၌ မွေးဖွားခြင်းဟူသော အကြောင်းတရားကြောင့် အိမင်းရင်းရော်ခြင်းနှင့် သေခြင်း (ရော-မရဏ) တို့ ဖြစ်ပေါ်လာကြ၏။

If on account of the cause the effect comes to be, then if the cause ceases, the effect also must cease.

The reverse order of the *Paticca Samuppada* will make the matter clear.

အကယ်၍ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပေါ်လာသည်ဆိုလျှင် အကြောင်းတရား ချုပ်ပြုမ်းပါက အကျိုးတရားလည်း ချုပ်ပြုမ်းရမည်ဖြစ်၏။

ပဋိစ္စသမ္ပါဒ်တရားတော်၏ ပြောင်းပြန်အစီအစဉ်က ဤအကြောင်းကို ရှင်းလင်းအောင် ပြုလုပ်ပေးလိမ့်မည်။

Old age and death are possible in, and with a psychophysical organism. Such an organism must be born; therefore it pre-supposes birth. But birth is the inevitable result of past deeds or Kamma. Kamma is conditioned by grasping which is due to craving. Such craving can appear only where feeling exists.

Feeling is the outcome of contact between the sense-doors and objects. Therefore it presupposes organs of senses which cannot exist without mind and body. Where there is a mind there is consciousness. It is the result of past good and evil. The acquisition of good and evil is due to ignorance of things as they truly are.

ရပ်နာမ်နှစ်ပါးလုံးရှိသော သတ္တဝါများ၏ အိမင်းခြင်းနှင့် သေခြင်းတို့ ရှိပေလိမ့်မည်။ ထိုသို့သော သတ္တဝါကို မွေးဖွားရမည်ဖြစ်သဖြင့် ပဋိသန္ဓာနေခြင်း၊ ရှိရမည်ကို ကြိုတင်မှန်းဆယားနိုင်၏။ သို့သော် ပဋိသန္ဓာနေခြင်းသည် အတိတ်ပြုလပ်မှုများ(၅)ကဲများ၏ မလွှဲရောင်သာသော အကျိုးတရားဖြစ်၏။ ကဲကိုပြုလပ်ဖြစ်အောင် ပြင်းထန်စွာစွဲလမ်းခြင်းက အကြောင်းဖန်တီးပေး၏။ ပြင်းထန်စွာစွဲလမ်းခြင်းသည် လိုချင်တပ်မက်ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာ၏။ ထိုသို့သော လိုချင်တပ်မက်မှုသည် ခံစားမှု တည်ရှိသည့်နေရာ၌သာ ပေါ်ပေါက်လာနိုင်၏။

ခံစားမှုသည် အာရုံခြားရများနှင့် အာရုံများထိတွေ့ခြင်း၏အကျိုး  
တရားဖြစ်၏။ ထိတွေ့ခြင်းသည် သဋ္ဌာယတန် ခေါ် အာရုံခြားရများ  
ရှိခြင်းကြောင့် ဖြစ်ပေါ်ရ၏။ သဋ္ဌာယတန် ခေါ် ဒ္ဓရဓာက်ပါးတို့  
သည် နာမ်နှင့်ရပ် မရှိဘဲနှင့် မတည်ရှိနိုင်ပါ။ နာမ်တရား၏ဖွံ့ဖြိုးစေတသိက်  
နာမ်တရားတို့သည် အာရုံသိမှု-စိတ်ကိုမှတ်၍ ဖြစ်ရသဖြင့် စိတ်ရှိရမည်  
ဖြစ်၏။ ဤစိတ်ကတ်ဖန် အတိတ်က ပြုလုပ်ခဲ့သည့် ကုသိုလ်က  
နှင့် အကုသိုလ်ကတို့ကြောင့် ဖြစ်ပေါ်လာ၏။ ဤကတ်တရားတို့ကို ပြု  
လုပ်မိခြင်းမှာ ရပ်နာမ်တရားတို့ကို အရှိအရှိအတိုင်း အမှန်ကို မသိ  
ခြင်း-အပို့မှာကြောင့် ဖြစ်၏။

The whole formula may be summed up thus:

Dependent on Ignorance arise Activities (Moral and Immoral).

Dependent on Activities arises Consciousness (Rebirth Consciousness).

Dependent on Consciousness arise Mind and Matter.

Dependent on Mind and Matter arise the six Spheres of Sense.

Dependent on the Six Spheres of Sense arises Contact.

Dependent on Contact arises Feeling.

Dependent on Feeling arises Craving.

Dependent on Craving arises Grasping.

Dependent on Grasping arise Actions (Kamma).

Dependent on Actions arises Re-birth.

Dependent on Birth arise Decay, Death, Sorrow,  
Lamentation, Pain, Grief and Despair.

ပဋိစ္စသမဗ္ဗြီဒ် စက်ယန္တရားတစ်ခုလုံးကို ဤသို့စရုံးဖော်ပြနိုင်  
၏ -

မသိမှု-အဝိဇ္ဇာကို အကြောင်းပြ၍ ကုသိုလ်ကံ-အကုသိုလ်ကံ ဟူသော  
သခ္ပါရဖြစ်ပေါ်၏။

ကံတရား-သခ္ပါရကို အကြောင်းပြ၍ ပဋိစ္စဖွံ့ဖြတ်ဟူသော ဝိဉာဏ်  
ဖြစ်ပေါ်၏။

အာရုံသိမှု-စိတ်ကို အကြောင်းပြ၍ နာမ်နှင့်ရပ်ဟူသော နာမ်-ရှုပ်ဖြစ်  
ပေါ်၏။

အာရုံဝင်ရောက်ရာ ဒွါရ(၆)ပါးဟူသော သွားယတန်  
ဖြစ်ပေါ်၏။

အာရုံဝင်ရောက်ရာ ဒွါရ(၆)ပါးကို အကြောင်းပြ၍ ထိတွေ့မှု-ဖသာ  
ဖြစ်ပေါ်၏။

ထိတွေ့မှု-ဖသာကို အကြောင်းပြ၍ ခံစားမှု-ဝေဒနာဖြစ်ပေါ်၏။

ခံစားမှု-ဝေဒနာကို အကြောင်းပြ၍ လိချင်တပ်မက်မှု-တဏ္ဍာ ဖြစ်  
ပေါ်၏။

တဏ္ဍာကို အကြောင်းပြ၍ ပြင်းထန်စွာစွဲလမ်းမှု-ဥပါဒါန်ဖြစ်ပေါ်  
၏။

ဥပါဒါန်ကို အကြောင်းပြ၍ ပြုလုပ်မှုဟူသော ကမ္မဘဝ ဖြစ်ပေါ်၏။

ကမ္မဘဝဟူသော ကံတရားကြောင့် နောက်ဘဝ မွေးဖွားခြင်း-အတိ  
ဖြစ်ပေါ်၏။

အတိကိုအကြောင်းပြ၍ အိမ်ခြင်း-ရရာ၊ သေခြင်း-မရဏ၊ ထိုးရိမ်ခြင်း-သောက၊ ငိုင်းခြင်း-ပရီဒေဝ၊ ကိုယ်ဆင်းရခြင်း-ခုက္ခာ၊ စိတ်ဆင်းရခြင်း-ဒေါမနသု၊ ပြင်းထန်စွာ ပူဇွဲးခြင်း-ဥပါယာသ တို့ဖြစ်ပေါ်လာကြ၏။

Thus does the entire aggregate of suffering arise. The first two of these twelve pertain to the past, the middle eight to the present, and the last two to the future.

ဤသို့လျှင် ဆင်းရခုက္ခာအပေါင်းအစအားလုံးတို့ဖြစ်ပေါ်ကြ၏။  
ပဋိစ္စသမဗ္ဗိုဒ်စက်ရဟတ်၏ ပထမအကိုနှစ်ခု(အပိုဏ္ဍနှင့်သခိုရ) သည် အတိတ်နှင့် သက်ဆိုင်၏။ အလယ်အကိုရှစ်ခု(ပိဉာဏ်၊ နာမ်၊ ရုပ်၊ သွေးသွေး၊ အသုသ၊ အသေးနာ၊ တဏော၊ ဥပါဒါန်၊ ကမ္မဘဝ) တို့သည် ပစ္စပွဲနှင့် သက်ဆိုင်၏။ နောက်ဆုံးအကိုနှစ်ခု(အတိနှင့် ရရာမရဏ) တို့သည် အနာဂတ်နှင့် သက်ဆိုင်၏။

The complete cessation of Ignorance leads to the cessation of Activities.

The cessation of Activities leads to the cessation of Consciousness.

The cessation of Consciousness leads to the cessation of Mind and Matter.

The cessation of Mind and Matter leads to the cessation of the six Spheres of Sense.

The cessation of the six Spheres of Sense leads to the cessation of Contact,

The cessation of Contact leads to the cessation of Feeling.

The cessation of Feeling leads to the cessation of Craving.

The cessation of Craving leads to the cessation of Grasping.

The cessation of Grasping leads to the cessation of Actions.

The cessation of Actions leads to the cessation of Re-birth.

The cessation of Re-birth leads to the cessation of Decay, Death, Sorrow, Lamentation, Pain, Grief, and Despair.

Thus does the cessation of this entire aggregate of suffering result.

မသိမှု-အဝိဇ္ဇာလုံးဝချုပ်ဖြမ်းခြင်းကြောင့် ပြလုပ်မှုဟူသော သခ္ပါရ ချုပ်ဖြမ်း၏။

ပြလုပ်မှု-သခ္ပါရချုပ်ဖြမ်းခြင်းကြောင့် ပဋိသန္ဓိတ်ဟူသော ဝိညာက် ချုပ်ဖြမ်း၏။

အာရုံသိမှု-စိတ်ချုပ်ဖြမ်းခြင်းကြောင့် နာမနှင့်ရပ်ဟူသော နာမ-ရပ် ချုပ်ဖြမ်း၏။

နာမနှင့် ရပ် - နာမ ရူပ ချုပ်၌မဲ့ခြင်းကြောင့် ဒါရ(၆)ပါး ဟူသော သွေးယတာနချုပ်၌မဲ့၏။

အာရုံထိတိကရာ-ဒါရ(၆)ပါး ချုပ်၌မဲ့ခြင်းကြောင့် ထိတွေ့မှု-ဖသော ချုပ်၌မဲ့၏။

ထိတွေ့မှု-ဖသော ချုပ်၌မဲ့ခြင်းကြောင့် ခံစားမှု-ဝေဒနာ ချုပ်၌မဲ့၏။  
ခံစားမှု- ဝေဒနာ ချုပ်၌မဲ့ခြင်းကြောင့် လိုချင်တပ်မက်မှု - တဏ္ဍာ ချုပ်၌မဲ့၏။

လိုချင်တပ်မက်မှု - တဏ္ဍာ ချုပ်၌မဲ့ခြင်းကြောင့် ပြင်းထန်စွာခွဲလမ်း  
မှု- ဥပါဒါန် ချုပ်၌မဲ့၏။

ဥပါဒါန် ချုပ်၌မဲ့ခြင်းကြောင့် ပြုလုပ်မှု-ကမ္မဘဝ ချုပ်၌မဲ့၏။

ကမ္မဘဝ ချုပ်၌မဲ့ခြင်းကြောင့် နောက်ထပ်တစ်ဖန် ပဋိသန္ဓာခြင်း-  
၇၃တိ ချုပ်၌မဲ့၏။

၇၃တိ ချုပ်၌မဲ့ခြင်းကြောင့် အိခြင်း-၄ရာ၊ သေခြင်း-မရဏ၊ စိုးရိမ်  
ခြင်း- သောက၊ ငိုကြေးခြင်း-ပရိဒေဝ၊ ကိုယ်ဆင်းရခြင်း-ဒုက္ခ၊ စိတ်  
ဆင်းရခြင်း-ဒေါမနသော ပြင်းထန်စွာ ပူဇွဲးခြင်း- ဥပါယသတိ  
ချုပ်၌မဲ့ကြ၏။

ဤသိဖြင့် ဆင်းရဒုက္ခအပေါင်းအစုအသားလုံး ချုပ်၌မဲ့ခြင်းသည်  
ဖြစ်ပေါ်၏။

This process of cause and effect continues *ad infinitum*. The beginning of this process cannot be determined as it is impossible to say whence this life-flux was encompassed by nescience. But when this nescience is turned into knowledge, and the

life-flux is diverted into Nibbāna-dhātu, then the end of the life process or Samsāra comes about.

ဤအကြောင်း-အကျိုးဖြစ်စဉ်သည် အကန်အသတ်မရှိ အမြတစေဆက်လက်ဖြစ်နေလိမ့်မည်။ ဤဖြစ်စဉ်၏ အစကို မဆုံးဖြတ်နိုင်ပါ၊ အကြောင်းမှာ ဘဝ၏ အဆက်မပြတ် ဖြစ်ပျက်နေမှုသည် မည် သည်၊ အချိန်ကဗ္ဗျာ မသိမှု-အပိဋ္ဌာဖြင့် ဝန်းရုံးမှုများ ခြေနေသည်ကို မပြောနိုင်သောကြောင့် ဖြစ်၏။ သို့သော် ဤမသိမှု-အပိဋ္ဌာက သိမှု-ပညာ သို့ကူးပြောင်းသွားပြီး လျင် ဘဝ၏ အဆက်အပြတ် ဖြစ်ပျက်နေမှုက ချုပ်ငြမ်းခြင်း-နိုဗ္ဗာနာတ်သို့ ပြောင်းလဲသွားလျင်မှ ဘဝဖြစ်စဉ်၏ အဆုံး သို့မဟုတ် သံသရာ၏ အဆုံးသည် ရောက်ရှိလာမည်ဖြစ်၏။



**Chapter 9**  
**အာရား (၉)**  
**ANATTA OR SOUL-LESSNESS**  
**အနတ္ထသိမ္ပဟုတ်စိညားပိုင်း**

This Buddhist doctrine of re-birth should be distinguished from the theory of re-incarnation which implies the transmigration of a soul and its invariable material rebirth. Buddhism denies the existence of an unchanging or eternal soul created by a God or emanating from a Divine Essence (*Paramātma*).

ဗုဒ္ဓဘာသာ၏ ပြန်လည်ပဋိသန္ဓာန်ခြင်း၊ သဘောတရားသည် စိညားဝင်စား၍ ဘဝသစ်ဖြစ်ခြင်း၊ အယူအဆနှင့် မတူကြောင်းကို ခဲ့ခြားသိရှိဖို့လို၏။ စိညားဝင်စား၍ ဘဝသစ်ဖြစ်ခြင်းသည် မပျက်စီးနိုင်သောစိညားက ဘဝဟောင်းမှ ဘဝသစ်သို့ ကူးပြောင်းသွားပြီး

လျင် မပြောင်းလဲသော ရုပ်ခန္ဓာကိုယ် မွေးဖွားလာသည်ဟု ဆိုလိုရာ  
ရောက်၏။ ဗုဒ္ဓဘာသာသည် ဘုရားသခင်က ဖန်ဆင်းပေးထားသော  
သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော် (ပရမအဇ္ဈာ) မှ ခွဲထွက်လာ  
သော မပြောင်းလဲဘဲ ထာဝရတည်မြို့နေသည့် ဝိညာဉ် သို့မဟုတ် မိဝ္ဒ<sup>၁</sup>  
အဇ္ဈာ တည်ရှိခြင်းကို ပြင်းဆိုသည်။

If the immortal soul, which is supposed to be the essence of man, is eternal, there cannot be either a rise or a fall. Besides one cannot understand why "different souls are so variously constituted at the outset."

အကယ်၍ လူတစ်ယောက်၏ အနှစ်သာရဟု ယူဆသော ဝိညာဉ်  
သည် မည်သည့်အခါမြှုံမသေဆုံးဘဲ ထာဝရတည်မြို့နေသည့်ဆိုလျင်  
ဘဝမြှင့်တက်ခြင်း သို့မဟုတ် ဘဝဆုတ်ယုတ်ခြင်းဟူ၍ မရှိနိုင်တော့  
ပါ။ ထိုအပြင် "လူအမျိုးမျိုးတို့၏ ဝိညာဉ်အမျိုးမျိုးတို့သည် စ၍ ဖန်  
ဆင်းစဉ်ကတည်းက အဘယ့်ကြောင့် အလွန်ကွဲပြားခြားနားစွာ ဖွဲ့  
စည်းထားရသည်" ကို နားမလည်နိုင်အောင် ရှိရပေသည်။

To prove the existence of endless felicity in an eternal heaven and unending torments in an eternal hell, an immortal soul is absolutely necessary. Otherwise, what is it that is punished in hell or rewarded in heaven?

ထာဝရတည်မြို့သော ကောင်းကင်ဘုံးမဆုံးနိုင်သော ပျော်ရွှေ့

ချမ်းမြှေ့မှု တည်ရှိခြင်းနှင့် ထာဝရင်ရဲ့မြှု မပြီးဆုံးနိုင်သည့် နိုင်စက် ညွှန်းပန်းမှ တည်ရှိခြင်းကို သက်သေပြုရန်အတွက် မည်သည့်အခါမျှ မသေဆုံးသောစိညာ့၏ တည်ရှိဖို့ လုံးဝလိုအပ်ပါ၏။ သို့မဟုတ်လျှင် ငရဲ့မြှု ဒက်ပေးခံရသောအရာ သို့မဟုတ် ကောင်းကင်ဘုံးမြှု ဆူပေးခြင်း ခံရသောအရာသည် မည်သည့်အရာဖြစ်ပါသနည်း။

"It should be said," writes **Bertrand Russell**, "that the old distinction between soul and body has evaporated quite as much because 'matter' has lost its solidity as mind has lost its spirituality. Psychology is just beginning to be scientific. In the present state of psychology, belief in immortality can at any rate claim no support from science."

ခေတ်သစ် အက်လိပ်တွေးခေါ်ရှင်ဌီး ဘာယရန်ရတ်ဆယ်လ် က ဤသို့ရေးသား၏ - "ပိဿာနှင့် ကိုယ်ခန္ဓာအကြား ရေးဟောင်း စနစ်အရ ခွဲခြားသတ်မှတ်ခြင်းသည် အတော်အတန် အငွေ့ပျုံ လွင့် ဖျောက်သွားပြီဟု ဆိုရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော ယခုအခါ 'ခြပ်'သည် အစိုင်အခဲသဘောကိုဆုံးရှုံးသွားရပြီးလျှင် စိတ်သည်လည်း ပိဿာသဘောကို ဆုံးရှုံးသွားရပြီး ဖြစ်သောကြောင့်တည်း။ စိတ်ပညာသည် စတင်၍ သိပ္ပါဆန်လာပြီဖြစ်၏။ စိတ်ပညာ၏ လက်ရှိ အခြေအနေ့၌ မသေဆုံးခြင်း၌ ယုံကြည်မှုသည် မည်သည့်နည်းနှင့်မျှ သိပ္ပါ၏ ထောက်ခံချက်ကို မရယူနိုင်တော့ပါ။"

Buddhists do agree with Russell when he says

"there is obviously some reason in which I am the same person as I was yesterday, and, to take an even more obvious example if I simultaneously see a man and hear him speaking, there is some sense in which the 'I' that sees is the same as the 'I' that hears."

ဘာထရန်ရတ်ဆယ်လဲက အောက်ပါအတိုင်း ပြောဆိုရာ၌ ဗုဒ္ဓဘာသာဝင်များနှင့် သဘောချင်းတူပါသည်-

"မနေ့က တည်ရှိခဲ့သောကျွန်ုပ်နှင့် ယနေ့တည်ရှိသည့်ကျွန်ုပ် တို့သည် ပုဂ္ဂိုလ်တစ်ညီးတည်းဖြစ်သည်ဟုဆိုခြင်း၌ အကြောင်းပြချက် အချို့ အထင်အရှားရှိရမည်မှာ သေချာပါသည်၊ တစ်ဖန် ပို၍ထင်ရှား သော သာကေတစ်ရပ်ကို ဖော်ပြရသော လူတစ်ယောက်ကို ကျွန်ုပ် မြင်နေရသည့်အချိန်၌ သူ စကားပြောသည်ကိုပါ ကျွန်ုပ်တစ်ပိုင်တည်းကြားရလျှင် ထိမြင်သော 'ကျွန်ုပ်' နှင့် ကြားသော 'ကျွန်ုပ်' တို့ အတူတူ ဖြစ်သည်ဟု ဆိုခြင်း၌ တစ်ခုတစ်ခုသောအမိပ္ပာယ်ရှိပါ၏။"

Till recently scientists believed in an indivisible and indestructible atom. "For sufficient reasons physicists have reduced this atom to a series of events. For equally good reasons psychologists find that mind has not the identity of a single continuing thing but is a series of occurrences bound together by certain intimate relations.

The question of immortality, therefore, has

become the question whether these intimate relations exist between occurrences connected with a living body and other occurrences which take place after that body is dead."

ପିଲାଯେ: ଯେହାଅଶୀଖିତାଯି ସିଂ୍ଗପରାନ୍ଦମୁହା: ଯତ୍ନ ଆନ୍ତମ୍ଭା  
ମୁହା: ଗିର୍ଭ ଶ୍ଵରତିର୍ଥିତିର୍ଥାଣ୍ଟି ମରା ପ୍ରାଣପତିଃୟୁମରହୁ ଯୁଗନ୍ତର୍ଥିଏକାନ୍ତି ॥ "ଲୁ  
ଲୋକରେ ଯେହା ଅନ୍ତର୍ଗାନ୍ତି: ପ୍ରାଣପତିଃ ପ୍ରଦେଶପରାନ୍ଦମୁହା: ଯତ୍ନ  
ହ୍ରୀଅନ୍ତମ୍ଭାଗି ପ୍ରତିରବ୍ଧମୁହା: ଅନ୍ତର୍ଭାତକିନ୍ତି: ତତ୍ତ୍ଵାପରିତ୍ୱିଦ୍ଵାରାନ୍ତି  
ଲେପେ: ଏହିପରି ॥ ତୃତୀୟାଙ୍ଗାନ୍ତି: ମୁଖ୍ୟମୁହା: ଯେହା ଅନ୍ତର୍ଗାନ୍ତି: ପ୍ରାଣପତିଃ ପ୍ରଦେଶ  
ପରାନ୍ଦମୁହା: ଗଲାନ୍ତି: ତତ୍ତ୍ଵାପରିତ୍ୱିଦ୍ଵାରାନ୍ତି: ଶକଳାପରିତ୍ୱିଦ୍ଵାରା  
ଯେହା ଅନ୍ତର୍ଭାତକିନ୍ତିର୍ଥିତି ଯତ୍ନତୃତୀୟାଙ୍ଗାନ୍ତି: ପ୍ରାଣପତିଃ ପ୍ରଦେଶପରାନ୍ଦମୁହା:  
ଅନ୍ତର୍ଭାତକିନ୍ତି: ଯେହାଅପରିତ୍ୱିଦ୍ଵାରାନ୍ତି: ତୃତୀୟାଙ୍ଗାନ୍ତି ॥

ଯଦ୍ଵାରିତିର୍ଥ ଯେତିର୍ଥିନ୍ଦିନି: ଗାନ୍ଧିନ୍ଦିନି: ଯତ୍ନ ଯତ୍ନ ପ୍ରାଣପରିତ୍ୱିଦ୍ଵାରା  
ଯତ୍ନ ହ୍ରୀଅନ୍ତର୍ଭାତକିନ୍ତି: ଗୁଗୁପରିତ୍ୱିଦ୍ଵାରାନ୍ତି: ମୁହା: ଗ ଅଵାଗର୍ଜନିତିର୍ଥ ଯତ୍ନ ଏକା  
ଗିର୍ଭପରିତ୍ୱିଦ୍ଵାରାନ୍ତି: ଶକଳାପରିତ୍ୱିଦ୍ଵାରାନ୍ତି: ଯେହାଅପରିତ୍ୱିଦ୍ଵାରାନ୍ତି: ଏକାଗିର୍ଭଯେଶ୍ଵରିପରିତ୍ୱିଦ୍ଵାରାନ୍ତି: ଫୋର୍ମି  
ପ୍ରତିରବ୍ଧମୁହା: ଯେହା ଅଭାବିତିର୍ଥ ପ୍ରତିରବ୍ଧମୁହା: ଯେହା ଅପରିତ୍ୱିଦ୍ଵାରାନ୍ତି: ଏକାଗିର୍ଭଯେଶ୍ଵରିପରିତ୍ୱିଦ୍ଵାରାନ୍ତି ॥

**As C.E.M. Joad says in 'The Meaning of Life,'**  
matter has since disintegrated under our very eyes.  
It is no longer solid; it is no longer enduring, it is no  
longer determined by compulsive casual laws; and  
more important than all, it is no longer known.

The so-called atoms, it seems, are both "divisible and destructible." The electrons and protons that compose atoms "can meet and annihilate one another while their persistence, such as it is, is rather that of a wave lacking fixed boundaries, and in process of continual change both as regards shape and position than that of a thing."

"The Meaning of Life" (ဘဝ၏အဓိပ္ပာယ်)အမည်ရှိစာအပ်၌ စီ၊ အီး၊ အမ်၊ ဂျီ၏ ပြောဆိုသကဲ့သို့ ခြပ်သည် ကျွန်ုပ်တို့၏ မျက်စီ များ အောက်ခြုံပင် ပြီကဲခဲ့ပေပြီ။ ခြပ်သည် အစိုင်အခဲမဟုတ်တော့၊ ကြိုကြိုခံနိုင်သောစွမ်းရည်လည်း မရှိတော့၊ အတင်းအဓမ္မလိုက်နာဖော်တတ်သည် သာမန်နိယာမများဖြင့် သတ်မှတ်ဆုံးဖြတ်၍လည်း မရတော့၊ ထိုအပြင် အားလုံးထက် ပိုအရေးကြီးသည်မှာ ခြပ်ကိုမသိနိုင်တော့ခြင်းပင် ဖြစ်၏။

အဏုမြှုများဟု ခေါ်ဆိုခဲ့ကြသောအရာများသည် "ခွဲခြမ်းစိတ်ဖြော်လည်းရ၏၊ ဖျက်ဆီးပစ်၍လည်းရ၏" ဟူ၍ ထင်မှတ်ရွယ် ရှိလာ၏။ အဏုမြှုများဖြစ်အောင် ပါဝင်ပေါင်းစပ်ထားကြသောအီလက်ထရွန်များနှင့် ပရိတွေ့များသည် တွေ့ဆုံးနိုင်ပြီးလျှင် တစ်ခက္ကာတစ်ခ ချေဖျက်နိုင်ကြ၏။ ငှင့်တို့ဆက်လက်တည်ရှိနေစဉ်အခါ့်လည်း အရာဝါယာတစ်ခုဟု ဆိုရသည်ထက် ပုံသေနယ်စပ်မရှိသည့် လိုင်း တစ်ခနှင့်ပို၍တူပြီးလျှင် ငှင့်လှိုင်း၏ ပုံသဏ္ဌာန်နှင့် တည်နေရာတို့ လည်း ဆက်လက်ကာ ပြောင်းလဲလျက်ရှိပေ၏။

Bishop **Barkley** who showed that this so-called

atom is a metaphysical fiction held that there exists a spiritual substance called the soul.

**Hume**, for instance, looked into consciousness and perceived that there was nothing except fleeting mental states and concluded that the supposed 'permanent ego' is non-existent.

ခရစ်ယာန်ဘုန်းတော်ကြီး ဘာကလေ သည် ဤအဏုမြှုဟ်  
ခေါ်သောအရာက စိတ်ကူးယဉ်ကြဆထားသည့် ကတ်လမ်းတစ်ခု  
သာဖြစ်သည်ဟု သက်သေပြုးလျင် စိဉ်သွေ့ဟုခေါ်သော စိတ်ပိုင်း  
ဆိုင်ရာ အရာဝါဘူတစ်ခု တည်ရှိသည်ဟု လက်ခံယုံကြည်၏။

တွေးခေါ်ရှင်ကြီး ဟုမဲ့ ကမူ အာရုံသီမှုဖြစ်သည့် စိတ်ထဲသို့  
ကြည့်ရှုကြည့်ရာတွင် လျင်မြန်စွာဖြစ်ပျက်နေသော စိတ်အခြေအနေ  
များမှတစ်ပါး၊ အခြားဘာမျှမရှိကြောင်းကို မြင်တွေ့ရသဖြင့် မှန်းဆ  
ကာ ယုံကြည်နေကြသော 'တည်မြှုသည့် အထူး' မရှိကြောင်း ကောက်  
ချက် ချွဲ့၏။

"There are some philosophers," he says, "who imagine we are every moment conscious of what we call 'ourselves,' that we feel its existence and its continuance in existence and so we are certain.. both of its perfect identity and simplicity.

"For my part, when I enter most intimately into what I call 'myself' I always stumble on some particular perception or other—of heat or cold, light

or shade, love or hatred, pain or pleasure. I never catch myself.. and never can observe anything but the perception.. nor do I conceive what is further requisite to make me a perfect non-entity."

**ဟုမ်း** ပြောပြသည်မှာ— “ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တိုကိုယ်တိုင်’ ဟု ခေါ်ဆိုထားသောအရာကို အခိုက်အတန်တိုင်း သိရှိနေပြီးလျှင် ငှင်း၏တည်ရှိခြင်းကိုလည်း ခံစားရသည်၊ ငှင်း၏ဆက်လက်တည်ရှိခြင်းကိုလည်း ခံစားရသည်၊ ထို့ကြောင့် ငှင်းက မည်သည့်အရာဖြစ်ခြင်းနှင့် ငှင်း၏ ရှိုးရှင်းခြင်းတို့ကို ကျွန်ုပ်တို့ အတိအကျသေချာစွာသိ နိုင်သည်၊ ဤသို့ထင်မြင်ယူဆကြသော ဒဿနပညာရှင်အရှိုး၊ ရှိပါသည်။”

“ကျွန်ုပ်အဖို့တွင်မူ ‘ကျွန်ုပ်ကိုယ်တိုင်’ ဟု ကျွန်ုပ်ခေါ်ဆိုသော အရာထဲသို့ အတွင်းအကျခုံးဝင်ကြည့်သောအခါ အပူ သို့မဟုတ် အအေး၊ အလင်း သို့မဟုတ် အရိုင်၊ ချစ်ခင်ခြင်း သို့မဟုတ် မှန်းတီးခြင်း၊ ဆင်းရခြင်း သို့မဟုတ် သာယာခြင်း စသည့် တစ်စုံတစ်ခုသော အာရုံသိမ္မာကိုသာ အမြိုက်တိုက်တိုက်မီသည်၊ ဤသို့ရသည်၊ ‘ကျွန်ုပ် ကိုယ်တိုင်’ကို မည်သည့်အခါမျှ ဖမ်းဆီး၍မရပါ... အာရုံသိမ္မာတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှလည်း မည်သည့်အခါမျှ ကျွန်ုပ်မတွေ့ရပါ... ကျွန်ုပ်သည် အပြစ်အနာအဆာကင်းသည် အမှန်တကယ်တည်ရှိသောအရာ မဟုတ်ကြောင့်းကို ဖော်ပြရန် အခြားလိုအပ်ချက်များကိုလည်း ကျွန်ုပ်မမြင်တွေ့ရပါ။”

**Bergson** says, "All consciousness is time existence; and a conscious state is not a state that

endures without changing. It is a change without ceasing, when change ceases it ceases; it is itself nothing but change."

တွေးခေါ်ရင် ဘာဂံဆင် က ဤသိဒို၏ - "အာရုံသိမှု - စိတ် အားလုံးသည် အချိန်အခိုက်အတန်အတွင်း၌သာ တည်ရှိခြင်းဖြစ်၏၊ အာရုံကို သိနေသော စိတ်အခြေတစ်ခုသည် မပြောင်းလဲဘဲ ကြံကြံ တည်နေနိုင်သော အခြေတစ်ခု မဟုတ်၊ ငင်းသည် ရပ်တန်ခြင်းမရှိ သော ပြောင်းလဲခြင်းဖြစ်၏၊ ပြောင်းလဲမှုရပ်တန်သွားသောအပါ ငင်း သည်လည်း ချပ်ပြုမှုသွား၏၊ ထို့ကြောင့် ငင်းအာရုံသိမှုအခြေသည် ပင် ပြောင်းလဲခြင်းမှတစ်ပါး အခြားဘာမျှမဟုတ်ချေ။"

Dealing with this question of soul Prof. James says — "The soul-theory is a complete superfluity, so far as accounting for the actually verified facts of conscious experience goes. So far no one can be compelled to subscribe to it for definite scientific reasons." In concluding his interesting chapter on the soul he says:— "And in this book the provisional solution which we have reached must be the final word: *the thoughts themselves are the thinkers.*"

ဤပိဋက္ခန်းပြဿနာနှင့် ပတ်သက်၍ အမေရိကန်တွေးခေါ်ရင် ပါသောက္ခနိုင်း(၆) က ဤသိဒိုမိန့်ဆို၏ - "ပိဋက္ခန်းသိဝင်ရှိသည် အာရုံသိ အတွေ့အကြံနှင့် ပတ်သက်၍ သက်သောအထောက်အထားများနှင့် တက္က အမှန်တက်ယ်သိရှိထားပြီးသော အချက်အလက်များကို ဖြေ

ရှင်းဖို့အတွက် လိုအပ်သည်ထက် ပိုစွဲနေသည့် ယူဆချက်တစ်ရပ် သာဖြစ်၏။ တိကျသော သိပ္ပါနည်းကျ အထောက်အထားများဖြင့် ဝိဉာဏ်သီဝရိကို လက်ခံယုံကြည်ရန် ယခုအချိန်အထိ မည်သူတစ်ဦး တစ်ယောက်ကိုမျှ အတင်းအဓမ္မတိုက်တွေ့နှုံး၍ မရပါ။” သူ၏စာအပ် ၌ စိတ်ဝင်စားဖွယ်ရာ ဝိဉာဏ်အကြောင်း အခန်းကဏ္ဍကို နိဂုံးချုပ် သည်အခါ သူ၏၌သိမ်နိုင်၊ ဆိတ်စား၏—“ပြီးတော့ ဤစာအပ်မှာ ယခု အချိန်အထိ ကျွန်ုပ်တို့ရောက်ရှိ၊ ရရှိထားပြီးသော ဖြေရှင်းချက်သည် နောက်ဆုံးစကားဖြစ်စေရမည်— စိတ်ကူးများသည်ပင်လျှင် စိတ်ကူး သူများ ဖြစ်ကြသည်။”

**Watson**, a distinguished psychologist, states:-  
 "No one has ever touched a soul or has seen one in a test tube or has in any way come into relationship with it as he has with the other objects of his daily experience. Nevertheless to doubt its existence is to become a heretic and one might possibly even have led to the loss of one's head." Even today a man holding a public position dare not question it."

ထင်ရှားကျော်ကြားသော စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဝတ်(တိ) ဆင် သည် ဤသိမ်နိုင်ဆို၏— “နေ့စဉ်အတွေ့အကြိုး အရာဝတ္ထုများ ကို ထိတွေ့၊ မြင်တွေ့၊ ရသလို ဝိဉာဏ်ကို စမ်းသပ်ဖန်ပြုနိုင်တွေ့တိတွေ့၊ ခဲ့ရသူ သိမ်ဟုတ် မြင်တွေ့၊ ခဲ့ရသူ သိမ်ဟုတ် တစ်နည်းတစ်လမ်းဖြင့် ဆက်သွယ်မိခဲ့သူ ဟူ၍ တစ်ဦးတလေမျှ မရှိခဲ့စဖူးပါ။ သို့ပါသော လည်း ဝိဉာဏ်ရှိခြင်းကို မယုံသက်ဖြစ်လျှင် အများယုံကြည်သည်

ကို မယုံသူ-အယူမှားသူ ဖြစ်သွားလိမ့်မည်၊ စိတ်ရှပ်ထွေးသွားသော အခြေသိပင် ဆိုက်ရောက်သွားနိုင်သည်။”

The Buddha anticipated these facts some 2500 years ago.

According to Buddhism mind is nothing but a complex compound of fleeting mental states. One unit of consciousness consists of three phases-arising or genesis (*uppāda*), static or development (*thiti*), and cessation or dissolution (*bhaṅga*). Immediately after the cessation stage of a thought moment there occurs the genesis stage of the subsequent thought-moment.

ဗုဒ္ဓမြတ်စာသည် ဤအချက်အလက်များကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင်လျှင် ကြိုတင် ဆင်ခြင်သုံးသပ်တော်မှာ သည်။ ဗုဒ္ဓတရားတော်အရ စိတ်သည် လျင်မြန်စွာဖြစ်ပျက် ပြောင်းလဲနေသော စိတ်စေတသိက်များ၏ ရှပ်ထွေးသည့် အပေါင်းအစုတစ်ခု သာ ဖြစ်၏။ စိတ်တစ်လုံးစိတ် တိုးတက်ဖြစ်ပေါ်မှုအဆင့်သုံးဆင့်ရှိ၏-ဖြစ်ပေါ်ခြင်း သို့မဟုတ် စတင်ခြင်း (ဂျွို့ခ)၊ တည်ရှိခြင်း သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ခြင်း (ဦးတိ)နှင့် ချုပ်ပြမ်းခြင်း သို့မဟုတ် ပျက်စီးခြင်း (ဘာ်) တိုးဖြစ်ကြ၏။ စိတ်တစ်လုံး ချုပ်ပြမ်းသွားသည်နှင့် တစ်ပြိုင်နှက် နောက်စိတ်တစ်လုံး စတင်ဖြစ်ပေါ်၏။

Each momentary consciousness of this ever-changing life-process, on passing away, transmits its whole energy, all the idelibly recorded impressions to its successor. Every fresh consciousness consists of the potentialities of its predecessors together with something more. There is therefore, a continuous flow of consciousness like a stream without any interruption. The subsequent thought-moment is neither absolutely the same as its predecessor—since that which goes to make it up is not identical—nor entirely another—being the same continuity of Kamma energy. Here there is no identical being but there is an identity in process.

ဤသို့အမြဲတစေ ပြောင်းလဲနေသော ဘဝတိုးတက်ပြောင်းလဲမှ အစဉ်၌ အခိုက်အတန်တစ်ချက်မျှသာတည်သော စိတ်တစ်လုံးသည် ဖြစ်ပေါ်ပြီး မချုပ်ပြင်မဲ့ မိ ငှုံး၏စွမ်းအင်အားလုံးနှင့် ဖျောက်ဖျက်၍ မရအောင် စွဲထင်မှတ်တမ်းတင်ထားသည့် စွဲထင်ချက်(၀) မှတ်သား ချက် အားလုံးကို နောက်စိတ်သို့ ကူးပြောင်းပေးလိုက်၏။ အသစ် ဖြစ်ပေါ်သော စိတ်တစ်လုံးစိတ်တွင် ငှုံး၏ရှေ့ခြံဖြစ်သွားကြသော စိတ် များ၏ ပင်ကိုစွမ်းရည်များအပြင် ငှုံး၏ကိုယ်ပိုင်စွမ်းရည်ကိုပါ ထိန်း သိမ်းထား၏။ သို့ဖြစ်၍ မြစ်ရေအလျှောက့်ဘူး၊ ပြတ်တော်က်ခြင်းမရှိဘဲ ဆက်တိုက်စီးနေသော စိတ်စီးကြောင်း ဖြစ်ပေါ်နေ၏။ နောက် နောက်ဖြစ်ပေါ်သော စိတ်တစ်လုံးစိတ်သည် ငှုံး၏ရှေ့ခြံဖြစ်သွားသော

စိတ်နှင့် လုံးဝေသယုံတူညီသည်လည်းမဟုတ် - အကြောင်းမှာ စိတ်ဖြစ်ရန် ပေါင်းစုထားသောအရာများမှာ မတူသောကြောင့်ဖြစ်၏၊ ထို့အပြင် လုံးဝေသယုံအခြားစိတ်တစ်ခုဖြစ်သည်ဟူ၍လည်း မဟုတ်-ကဲ စွမ်းအင်၏ တူညီသောဆက်လက်ဖြစ်ပေါ်မှုဖြစ်သောကြောင့်တည်း။ ဤနေရာ၌ ထပ်တူထပ်မျှတေနသောပရှိလ်ဟူ၍ မရှိပါ၊ သို့သော် တို့ တက်ပြောင်းလဲမှုအစဉ်အတန်းအရ ထပ်တူထပ်မျှဖြစ်ခြင်း ရှိသည်။

Every moment there is birth, every moment there is death. The arising of one thought-moment means the passing away of another thought-moment and vice versa. In the course of one life-time there is momentary rebirth without a soul.

ထိုကြောင့် စိတ်အခိုက်အတန်းတစ်ခုစီ၌ မွေးဖွားခြင်းဖြစ်ပြီး လျင် တစ်ချက်ကလေးမှုတည်၍ သေဆုံးခြင်းဖြစ်သည်။ စိတ်တစ်လုံး ဖြစ်ပေါ်လာသောအခါ၌ အခြားစိတ်တစ်လုံးသည် လွန်မြောက်သွားပြီဖြစ်၏။ ဤသို့လျင် ဆက်လက်ဖြစ်ပျက်သွား၏။ ဘဝသက်တမ်းတစ်ခု၌ တစ်ခု၌ တဒဂ်မျှသာကြာသော ဝိဉာဏ်မပါရှိသည့် ပဋိသန္ဓာနခြင်း ဖြစ်ပေါ်သွားပေ၏။

It must not be understood that a consciousness is chopped up in bits and joined together like a train or a chain. But, on the contrary, "it persistently flows on like a river receiving from the tributary streams of sense constant accretions to its flood,

and ever dispensing to the world without the thought-stuff it has gathered by the way."<sup>1</sup>

[<sup>1</sup> See *Compendium of Philosophy*, Tr.

by Shwe Zan Aung

(Pali Text Society, London)—Introduction p.12.]

ဤရှင်းလင်းချက်၏ စိတ်တစ်လုံးကို အစိတ်အပိုင်းကလေးများ အဖြစ်သို့ ခုတ်ပိုင်းပြီး မီးရထားကဲ့သို့ သို့မဟုတ် သံကြိုးကဲ့သို့ ဆက်စပ်ထားသည်ဟု မမှတ်ယူသင့်ပေါ့သို့သော် ဆန့်ကျင်ဘက်အနေဖြင့် “စိတ်အစဉ်အတန်းသည် မြစ်ရေအလျှောက့်သို့ ငှင်း၏မြစ်လက်တက်များ ဖြစ်ကြသော ဒ္ဓရဓားက်ပါ၏၍ အဆက်မပြတ် ထိတိက်နေကြသည့် အာရုံးများကို ငှင်း၏စိတ်အလျှောက်တွင် ပေါင်းစပုယူလျက် ဖွဲ့စွဲမြှုပ် တသွေ်သွင်စီးဆင်းနေခြင်းဖြင့် လမ်းချလတ်တွင် သယ်ဆောင် ခဲ့သော စိတ်ဝတ္ထုပစ္စသုံး မပါရှိဘဲလျက် ကဗျာကြီးသို့ အာရုံသိမှုကို အမြတ်ဖော်ဖြန့်ဝေပေးနေပေ၏။”<sup>၁</sup> (၁၇၇၈ခုနှစ်အောင် ပြုစပ်ပြီး လန်ဒန် ပါ့မြိုက်များစာအုပ် နိုဒါန်း၊ နာ-၁၂)

It has birth for its source and death for its mouth. The rapidity of the flow is such that hardly is there any standard whereby it can be measured even approximately. However, it pleases the commentators to say that the time duration of one thought-movement is even less than one-billionth part of the time occupied by a flash of lightning.

စိတ်အစဉ်သည် ငှါး၏ပင်ရင်းကေစ်မြစ်အဖြစ် ပဋိသန္တနေ့ခြင်း  
ကို ရရှိထားပြီးလျှင် ငှါး၏ပါးစပ်အဖြစ် သေခြင်းကို ရရှိထား၏။  
စိတ်အလွယ်၏ စီးသွားသောနှင့်သည် အလွန်အလွန် လျင်မြန်သည်  
အတွက် အနီးစပ်ဆုံးတိုင်းတာရန်ပင် စမရှိချေ။ သို့ဖြစ်စေကာမူ  
ဝေဖန်ရေးသမားများ ကျေနပ်သွားအောင် ပြောနိုင်သည်မှာ စိတ်သည်  
လျှပ်တစ်ပြက် (၁)မျက်စိတစ်မြိုက်ပွဲပင်လျင် ကုဇ္ဇာတစ်သိန်းကံ့ကြား  
ဖြစ်ပျက်သွားခြင်းဖြစ်၏။ သို့အတွက် စိတ်တစ်လုံး၏သက်တမ်း  
ကာလသည် လျှပ်တစ်ပြက်အချိန်၏ ၁ ဘီလျှပ် ၁ ပုံအောက်ပင် လျော့  
နည်းနေပါသေး၏။

Here we find a juxtaposition of such fleeting mental states of consciousness opposed to a super position of such states as some appear to believe. No state once gone ever recurs nor is identical with what goes before.

But we worldlings, veiled by the web of illusion, mistake this apparent continuity to be something eternal and go to the extent of introducing an unchanging soul, an Atta, the supposed doer and receptacle of all actions to this ever-changing consciousness.

ဤတွင် ဘေးချင်းယဉ်ထားသော အမြင်မတူသည့် အခြေအနေ  
နှစ်ရပ်ကို ကျွန်ုပ်တို့တွေ့ရသည်။ အခြေအနေတစ်ရပ်မှာ စိတ်အစဉ်

သည် အလွန်လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲသွားသည်ကို ပြ၏။ အခြားအခြေအနေတစ်ရပ်မှာ အချို့လူများ ယုံကြည်ထားပုံရသော စိတ်တို့၏ မပြောင်းလဲဘဲ အကောင်းဆုံးအခြေအနေ၌ တည်ဖြန့်ခြင်း ဖြစ်၏။ စိတ်၏ ဖြစ်ပျက်ပြောင်းလဲသွားသော အစဉ်အတန်း၌ မည် သည့် အခြေအနေကမျှ ပျက်သွားပြီး နောက် တစ်ဖန်ဖြစ်လာခြင်း မရှိ ချေ။ အသစ်ဖြစ်လာသော အခြေအနေသည် ရှေ့ဖြစ်ပျက်သွားသော အခြေအနေနှင့် ထပ်တူထပ်မှုဖြစ်ခြင်း မရှိ ချေ။

သို့သော ပုထုဇ္ဇာလှသားများသည် အမြင်မှားခြင်း (အဝိဇ္ဇာ) ၏ ပင့်ကူးအိမ်နှင့် ဥက္ကာလှည့်မျက်စိကို ဖုံးအပ်ထားသည့် အတွက်ကြောင့် စိတ်များ အဆက်မပြတ် ဆက်လက်ဖြစ်နေခြင်းကို ထာဝရတည်မြီ သည်ဟု လွှဲမှားစွာ ပုံးဆုံးလျင် မပြောင်းလဲဘဲ အမြှုတည်သော ဝိညာဉ် (ဝါ) အတွက်ကို အဆိုပြုသည့် အတိုင်းအတာအထိ ရောက်သွားကြ၏။ ဝိညာဉ် (ဝါ) အတွက်သည် ပြုလုပ်မှုအားလုံးကို ပြုလုပ်သူဖြစ် ပြီး လျင် ပြုလုပ်မှု၏ အကျိုးတရားများကို ခံစားသူလည်း ဖြစ်သည်ဟု ယုံဆ၏။

"The so-called being is like a flash of lightning that is resolved into a succession of sparks that follow upon one another with such rapidity that the human retina cannot perceive them separately, nor can the uninstructed conceive of such succession of separate sparks."<sup>1</sup> (<sup>1</sup> Compare with the cinematograph film where individual photographs give rise to a notion of movement.)

“သတ္တဝါဟု ခေါ်ဆိုသော အရာသည် လျှပ်စီးဝင်းလက်သွားသည်နှင့်တူ၏။ လျှပ်စီးကို တစ်ခုပြီးတစ်ခု ဆက်တိုက်လျင်မြန်စွာ ဖြာထွက်လာသော မီးပွားများအဖြစ်သို့ ခွဲခြမ်းစိတ်ဖြာနိုင်၏။ ရှေ့ဆင့် နောက်ဆင့် ဖြာထွက်ကြသော မီးပွားများမှာ အလွန်လျင်မြန်သဖြင့် လူသားတို့၏အမြင်လွှာ-ရက်တိနာက ငှါးတို့ကို ခွဲခြား၍မမြင်နိုင် ချော့ သွန်သင်လေ့ကျင့်မှုမရှိသောသူများလည်း ကွဲပြားနေကြသော မီးပွားများက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြာထွက်နေခြင်းကို မမြင်နိုင်ပါ။”

(<sup>၃</sup> ရုပ်ရှင်ဖလင်ရှည်သည် သီးခြားဓာတ်ပုံအကွက်များနှင့် ဖွဲ့စည်းထားဝါယဉ်လည်း ရုပ်ရှင်ပြစ်က်တွင် မြန်မြန်ရှစ်ပေးသောအခါ ရွှေလျားနေသော အမှတ်သညာကို ဖြစ်စေ၏။ ဤအခြင်းအရာနှင့် စိတ်ဖြစ်စဉ်ကို နှိုင်းယူဉ်နိုင်၏။)

As the wheel of a cart rests on the ground at one point, so does the being live only for one thought-moment. It is always in the present, and is ever slipping into the irrevocable past. What we shall become is determined by this present thought-moment.

လူည်းဘီးသည် တစ်ချိန်တွင် မြေပေါ်တွင် အမှတ်တစ်ခုတည်း ပေါ်တွင် ရပ်တန်သကဲ့သို့ သက်ရှိယတ္တဝါတစ်ဦးသည်လည်း တစ်ချိန်တွင် စိတ်တစ်လုံးစာအတွက်သာ အသက်ရှင်နေထိုင်၏။ ငှါးသည် ပစ္စာဖွန်း အမြှိုက်နေပြီးလျင် ပြန်လည်ပြောင်းလဲ၍မရသော အတိတ်

သို့ အမြတဖော်ကူးပြော်သွားနေပေ၏။ ကျွန်ုပ်တိဘာဖြစ်လာလိမ့်  
မည်ကို ဤပစ္စာပွဲနှင့်တော်က ဆုံးဖြတ်ပေးမည်ဖြစ်၏။

'If there is no soul, what is it that is reborn?' one might ask.

Well, there is nothing to be re-born. When life ceases the Kammic energy re-materialises itself in another form. As **Bhikkhu Silācāra** says: "Unseen it passes whithersoever the conditions appropriate to its visible manifestation are present. Here showing itself as a tiny gnat or worm, there making its presence known in the dazzling magnificence of a Deva or an Arch-angel's existence. When one mode of its manifestation ceases it merely passes on, and where suitable circumstances offer, reveals itself afresh in another name or form."

‘အကယ်၍ ဝိညာဉ်မရိဘူးဟုဆိုလျှင် မည်သည့်အရာက ပြန်  
လည် မွေးဖွားသလဲ’ဟု မေးဖွယ်ရရှိ၏။

ကောင်းပြီ၊ ပြန်လည်မွေးဖွားဖို့အတွက် မည်သည့်အရာမျှ မရှိပါ။  
ယခုဘဝပြီးဆုံးသွားသောအခါ ကံစွမ်းအင်သည် အခြားအသွင်တစ်  
မျိုးအနေဖြင့် တစ်ဖန်ရှုပ်နာမ်ကို ဖြစ်စေလိမ့်မည်။ သီကျေသီလာစာရ<sup>၁၁</sup>  
မိန့်ဆိုသက္ကသို “မှုမြင်ရသဲနှင့် ဘယ်နေရာသို့မဆို ကံစွမ်းအင် ဖြတ်  
ကျော်သွားသောအခါ မြင်နိုင်သည့်အသွင်သဏ္ဌာန်ဖြင့် ငှုံးအကောင်  
အထည်ပေါ်လာရန်အတွက် ဆီလျှော်သော အခြားအနေများသည်

ရှိနေသည်သာ ဖြစ်၏။ ဤနေရာ၌ သေးငယ်သော မှက် သို့မဟုတ် လောက်ကောင် အသွင်သဏ္ဌာန်ဖြင့် မိမိကိုယ်ကို ဖော်ပြုးလျှင် ထိ နေရာ၌ နတ်သား သို့မဟုတ် နတ်မင်းကြီးဘဝဖြင့် တဖိတ်ပိတ် ကောက်ပလျက် ခုံညားတင့်တယ်စွာငှုံး၏ တည်ရှိခြင်းကို သိမြင်စေ ၏။ အသွင်တစ်မျိုးဖြင့် အကောင်အထည်ဖြစ်ပေါ်မှုပြီးဆုံးသွားလျှင် ကုစွမ်းအင်သည် ဆက်လက်ကျော်ဖြတ်သွားကာ သင့်လျှော်သော အခြေအနေများ ရှိသည့်နေရာ၌ အဗြားအသွင် သို့မဟုတ် နာမည်ဖြင့် မိမိကိုယ်ကို အသစ်တစ်ဖန် ဖော်ပြ၏။”

*Birth is the arising of the psycho-physical phenomena. Death is merely the temporary end of a temporary phenomenon.*

ပဋိသန္ဓာနေခြင်းဟူသည်မှာ နာမ်ရပ်ဖြစ်ပျက်အစဉ်တစ်ခု၏ ဖြစ်ပေါ်လာခြင်းပင်တည်း။ သေဆုံးခြင်းဟူသည်မှာ ယာယီသာဝေ ဖြစ်ရပ်တစ်ခု၏ ယာယီပြီးဆုံးခြင်းများတည်း။

Just as the arising of a physical state is conditioned by a preceding state as its cause, so the appearance of psycho-physical phenomena is conditioned by cause anterior to its birth. As the process of one life-span is possible without a permanent entity passing from one thought-moment to another, so a series of life-processes is possible without an immortal soul to transmigrate from one existence to another.

ရုပ်ပိုင်းအခြေအနေတစ်ခု ဖြစ်ပေါ်လာဖို့အတွက် အလျင်ကျပြီး  
ကျော်လွန်သွားသော ရုပ်ပိုင်းအခြေအနေက အကြောင်းတရားအဖြစ်  
အကျိုးသက်ရောက်စေသလို ထို့အတူ ရုပ်နာမ်ဖြစ်ပျက်အစဉ်တစ်ခု  
ဖြစ်ပေါ်လာခြင်းသည်လည်း ပဋိသန္ဓာမတည်မီ ဖြစ်ပျက်သွားသော  
အကြောင်းတရားက အခြေအနေပြုပြင်စီမံပေးလိုက်ခြင်းကြောင့် ဖြစ်  
သည်။ဘဝတစ်သက်တာ၏ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်သည် တည်  
မြှုသော အနှစ်အသား (ဝိညာဉ်) တစ်ခုက စိတ်တစ်ခုမှုတစ်ခုသို့ ကူး  
သန်းသွားခြင်းမရှိဘဲနှင့် ဖြစ်ပေါ်နိုင်လျှင် ထို့အတူပင် ဘဝဖြစ်စဉ်  
အစဉ်အတန်းတစ်ခုသည်လည်း ထာဝရတည်မြှုသောဝိညာဉ်တစ်ခု  
က ဘဝတစ်ခုမှုတစ်ခုသို့ ကူးသန်းသွားခြင်းမရှိဘဲနှင့် ဖြစ်ပေါ်သွား  
နိုင်ပါသည်။

Buddhism does not totally deny the existence of a personality in an empirical sense. It only attempts to show that it does not exist in an ultimate sense. The Buddhist philosophical term for an individual is *Santāna*, i.e., a flux or a continuity. It includes the mental and physical elements as well. The Kammic force of each individual binds the elements together.

ဗုဒ္ဓဘာသာသည် ကိုယ်တွေ့မျက်မြင်အရ (သမဂတ်သစ္စာသဘော  
အရ) ပုဂ္ဂိုလ်တစ်ဦး တည်ရှိခြင်းကို လုံးဝေသုံး ပြင်းဆိုခြင်းမပြုပါ။  
အဆုံးစွန်သဘော (ပရမတ္တသစ္စာအရ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မရှိ  
ခြင်းကို ဖော်ပြရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးအတွက်

ဗုဒ္ဓဘာသာ၏ ဒဿနကဝါဘာရမှာ သွေ့ဘန်ဖြစ်၏၊ အဓိပ္ပာယ်မှာ ‘အဆက်မပြတ် ပြောင်းလဲနေသောဖြစ်စဉ်’ သို့မဟုတ် ‘ဆက်လက်၍ ဖြစ်ပျက်နေခြင်း’ ဖြစ်၏။ ဤဖြစ်ပျက်အစဉ်တွင် ရှိပ်စာတ်များနှင့် နာမ်စာတ်များ ပါဝင်ကြ၏။ ပုဂ္ဂိုလ်တစ်ဦးစိန် ကံစွမ်းအင်က ဤ စာတ်များကို အတူတကွ ချည်နောင်ပေါင်းစပ်ပေးထားသည်။

This uninterrupted flux or continuity of psycho-physical phenomenon, which is conditioned by Kamma, and not limited only to the present life, but having its source in the beginningless past and its continuation in the future—is the Buddhist substitute for the permanent ego or the immortal soul of other religions.

ရုပ်နာမ်သာဝါဖြစ်ရပ်၏ အဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲ နေသောဖြစ်စဉ် သို့မဟုတ် ဆက်လက်၍ ဖြစ်ပျက်နေသော အစဉ် သည် ကံက ပြုပြင်စီမံပေးထားခြင်းကြောင့် ဖြစ်ပေါ်နေပြီးလျှင် မည် သည့် အရာကမူ ကြားဝင်ဖြတ်တောက်၍ မရပါ။ ဤဖြစ်ပျက်အစဉ် သည် ပစ္စာပွဲနှင့်ဘဝအတွက်သာ ကန့်သတ်ထားသည် မဟုတ်ပါ။ ငါး ၅၁။ ပင်ရင်းအစိမ့်သည် အစမထင်သော အတိတ်က စတင်ခဲ့ပြီး အနာဂတ်တွင်လည်း အဆုံးမထင်အောင် ဆက်လက်ဖြစ်ပျက်သွား ပေါ်းမည်။ ဤသည်ကား အခြားဘာသာတရားတို့၏ တည်မြှုပ်သော အတ္ထာ သို့မဟုတ် ထာဝရရှင်သနနေသည့် ဝိညာဉ်နေရာ၌ ဗုဒ္ဓဘာသာ၏ အစားထိုးဖြေရှင်းချက် ဖြစ်ပေသတည်း။

## Chapter 10

အခန်း (၁၀)

## NIBBĀNA

နိဗ္ဗာ

This process of birth and death continues *ad infinitum* until this flux is transmuted, so to say, to Nibbānadhātu, the ultimate goal of Buddhism.

ပဋိသန္တနေ့ခြင်းနှင့် သေခြင်းတို့၏ တိုးတက်ပြောင်းလဲမှုဖြစ်  
စဉ်သည် ဉူးအဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲမှုအစဉ်က နီ္မာန  
ဓာတ်အဖြစ်သို့ သဘာဝ ပြောင်းလဲသွားသည့်တိုင်အောင် အကန်  
အသတ်မရှိ ဆက်လက်ဖြစ်ပျက်သွားလိမ့်မည်။

The Pāli word *Nibbāna* is formed of *Ni* and *Vāna*. *Ni* is a negative particle and *Vāna* means lusting or craving. "It is called *Nibbāna*, in that it is a departure

from the craving which is called *Vāna*, lusting." Literally, Nibbāna means non-attachment.

‘နိဗ္ဗာန’ ဟူသော ပါဋ္ဌစကားလုံးသည် နဲ့ နင့် ဝါန တို့ ပေါင်း စပ်ထားခြင်းဖြစ်၏။ နဲ့သည် မရှိခြင်း၊ လွတ်မြောက်ခြင်းအဓိပ္ပာယ် ရဖြီး ဝါန သည် လိုချင်တပ်မက်ခြင်း - တကျာဟု အဓိပ္ပာယ်ရ၏။ “ဝါန=ရမ္မက်ဟု အမည်ရသော လိုချင်တပ်မက်မှု-တကျာမှ လွတ် မြောက်ခြင်းဖြစ်သောကြောင့် နိဗ္ဗာနဟုခေါ်တွင်ခြင်းဖြစ်၏။” နိဗ္ဗာန ၏ လိုရင်းအဓိပ္ပာယ်မှာ မတပ်မက် မတွယ်တာခြင်းဖြစ်၏။

It may also be defined as the extinction of lust, hatred and ignorance, "The whole world is in flames," says the Buddha. "By what fire is it kindled? By the fire of lust, hatred and ignorance, by the fire of birth, old age, death, pain, lamentation, sorrow, grief and despair it is kindled."

နိဗ္ဗာနကို တကျာ၊ ဒေါသနနှင့် မောဟ (မသိမူ အပို့ဗ္ဗာ) တို့၏ ချုပ် ဤမြို့ခြင်းအဖြစ်လည်း အဓိပ္ပာယ်သတ်မှတ်နိုင်၏။ “ကမ္မာလောက တစ်ခုလုံးသည် မီးဟုန်းဟုန်းတောက်လောင်လျက်ရှိ၏။ မည်သည့် မီးတို့ဖြင့် တောက်လောင်သနည်း၊ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ပဋိသန္တမီး၊ အိခြင်း-ဇရာမီး၊ သေခြင်း-မရဏမီး၊ ကိုယ်ဆင်းရခြင်း- ဒုက္ခမီး၊ ဋိကြွေးခြင်း-ပရိဒေဝမီး၊ စိုးရိမ်ပုပန်ခြင်း-သောကမီး၊ စိတ် ဆင်းရခြင်း-ဒေါမန်သမီး၊ ပြင်းထန်စွာပုပန်ခြင်း-ဥပါယာသမီးတို့ ဖြင့် တပြောင်ပြောင် တောက်လောင်နေခြင်းဖြစ်သည်” ဟု မြတ်စွာ ဘုရား မိန့်တော်မှု၏။

It should not be understood that Nibbāna is a state of nothingness or annihilation owing to the fact that we cannot perceive it with our worldly knowledge. One cannot say that there exists no light just because the blind man does not see it. In that well known story, too, the fish arguing with his friend, the turtle, triumphantly concluded that there exists no land.

နိဗ္ဗာန်သည် ဘာမျှမရှိခြင်း သို့မဟုတ် အပြီးအပြတ် ချေမှန်း  
သုတ်သင်ခြင်း အခြေအနေတစ်ရပ်ဖြစ်သည်ဟူ၍ မမှတ်ယူသင့်ပါ။  
ကျွန်ုပ်တို့၏လောကိုပညာမျှလောက်ဖြင့် နိဗ္ဗာန်ကို မမြင်သိနိုင်သည့်  
အတွက် နိဗ္ဗာန်မရှိဟု မယူဆနိုင်ပါ။ မျက်စိကန်းသူက အလင်းရောင်  
ကို မမြင်ရသည့်အတွက် အလင်းရောင်မတည်ရှိပါဟု မပြောဆိုနိုင်  
သကဲ့သို့တည်း။ လူအများက ကောင်းစွာသိထားကြသော ကိုရွှေလိပ်  
နှင့် ကိုရွှေငါးပုံပြင်မှာကဲ့သို့ ကိုရွှေငါးက ကုန်းမြေကို မမြင်နိုင်၊ မထိ  
တွေ့၊ မခဲ့တဲ့နိုင်သည့်အတွက် ကုန်းမြေမရှိပါဟု အောင်မြင်စွာ  
ကောက်ချက်ချလိုက်သကဲ့သို့တည်း။

Nibbāna of the Buddhists is neither a mere nothingness nor a state of annihilation, but what it is no words can adequately express. Nibbāna is a Dhamma which is "unborn, unoriginated, uncreated and unformed." Hence, "it is eternal (*Dhuva*), desirable (*Subha*), and happy (*Sukha*).

ဓမ္မဘာသာဝင်တို့၏ နိဗ္ဗာန်သည် ဘာမျှမရှိခြင်းလည်း မဟုတ်၊ အပြီးအပြတ်ချေမြန်းသုတ်သင်ထားသော အခြေအနေတစ်ရပ်လည်း မဟုတ်ပါ။ သို့ရာတွင် နိဗ္ဗာန်ဟူသည် မည်သည့်အရာဖြစ်သည်ကို စကားလုံးများနှင့် လုံလောက်စွာဖော်ပြ၍ မရပါ။ နိဗ္ဗာန်သည် “မွေး ဖွားခြင်းမရှိ၊ စတင်ခြင်းလည်း မရှိ၊ ဖန်တီးထားခြင်းလည်း မရှိ၊ ပြီးတော့ ဖြစ်ခြင်းလည်း မရှိ” သော တရားဓမ္မဖြစ်၏။ သို့ဖြစ်၍ နိဗ္ဗာန် သည် “ထာဝရတည်မြို့၏ (မြဝ)၊ နှစ်လိုင်စွဲယ် တင့်တယ်၏ (သူဘ)၊ ပြီးတော့ ပျော်ရွှင်ချမ်းမြော်ဗျွဲယ်ဖြစ်၏ (သူခ)။

In Nibbāna nothing is "eternalised," nor is anything "annihilated," besides suffering.

နိဗ္ဗာန်တွင် မည်သည့်အရာကိုမျှ ‘ထာဝရတည်မြို့အောင် ပြုလုပ်ထားခြင်းမရှိပါ’၊ ဆင်းရဲဒက္ခမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ‘အပြီးသတ် ချေမြန်းသုတ်သင်ထားခြင်းမရှိပါ။’

According to the Books references are made to Nibbāna as *Saupādisesa* and *Anupādisesa*. These, in fact, are not two kinds of Nibbāna, but the one single Nibbāna, receiving its name according to the way it is experienced before and after death.

ကျမ်းစာများတွင် နိဗ္ဗာန်ကို သေပါဒီသေသန နှင့် အနာပါဒီသေသန ဟူ၍ ရည်ညွှန်းချက်များ ပြုလုပ်ထား၏။ ဤသည်တို့မှာ နိဗ္ဗာန်နှစ်မျိုး ရှိသည်ဟု အမှန်တကယ်ဆိုလိုခြင်းမဟုတ်။ နိဗ္ဗာန်တစ်ခုတည်းကို ပင် မသေဆုံးမိအခါနှင့် သေဆုံးပြီးနောက် နှစ်မျိုးမျက်မှာက်ပြုနိုင်

ခြင်းကို ရည်ညွှန်းထားခြင်းဖြစ်၏။ (ရဟန္တာအရှင်မြတ်တို့သည် လောဘ၊ ဒေါသ၊ မောဟ သသည့်ကိုလေသာများအားလုံးကို ပယ်သတ် ထားပြီးဖြစ်သည့်အတွက် ရပ်နာမ်ခန္ဓာကိုယ် ကြွင်းကျေန်လျက်နှင့် နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ကြ၏။ ဤခံစားရသော နိဗ္ဗာန်ချမ်းသာ ကို သည်ပါဒီသေသနိဗ္ဗာန် ဟု ခေါ်၏။ ရဟန္တာအရှင်မြတ်တို့ ပရီနိဗ္ဗာန် စံလွန်ပြီးသောအခါ့၌ ရပ်နာမ်မကြွင်းကျေန်ရှစ်တော့သဲလျက် နိဗ္ဗာန် ချမ်းသာကို ဆက်လက်ခံစားနိုင်ကြ၏။ ဤနိဗ္ဗာန်ချမ်းသာကို အနုပါဒီ သေသနိဗ္ဗာန် ဟု ခေါ်၏။)

Nibbāna is not situated in any place nor is it a sort of heaven where a transcendental ego resides. It is a state which is dependent upon this body itself. It is an attainment (Dhamma) which is within the reach of all. Nibbāna is a supramundane state attainable even in this present life. Buddhism does not state that this ultimate goal could be reached only in a life beyond.

နိဗ္ဗာန်သည် မည်သည့်နေရာတွင်မျှ မတည်ရှိပါ။ လူ၏ အသိ ဉာဏ်ကို ကျော်လွန်သော အတ္ထာ၏ နေထိုင်ရာ ကောင်းကင်ဘုံတစ်မျိုး လည်း မဟုတ်ပါ။ ဤခန္ဓာကိုယ်ပေါ်တွင်ပင် တည်မှုနေသော အခြေ အနေတစ်ရပ်ဖြစ်၏။ (မဂ်ဉာဏ် ရရှိသည့်အခါ လက်ရှိရပ်နာမ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။) နိဗ္ဗာန်သည် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်အားလုံးတို့ လက်လှမ်းမိသည့် ရယ်နိုင်မှု (ဓမ္မ) တစ်မျိုးလည်း ဖြစ်၏။ နိဗ္ဗာန်သည် လောကုတ္တရာတရားတစ်မျိုး ဖြစ်ပြီးလျင် ပစ္စာပြုန်

ဘဝ္မ္မပင် နိဗ္ဗာန်ကိုရယူနိုင်၏။ ဗုဒ္ဓဘာသာသည် ဤအဆုံးစွန်သော ပန်းတိုင်ကို နောင်အနာဂတ်ဘဝတစ်ခုမြဲသာ ရယူနိုင်သည်ဟု မပြောဆိုပါ။

Here lies the chief difference between the Buddhist conception of Nibbāna and the non-Buddhist conception of an eternal heaven attainable only after death or a union with a God or Divine Essence in an after-life. When Nibbāna is realized in this life with the body remaining, it is called *Saupādisesa Nibbāna-dhātu*. When an Arahat attains Parinibbāna, after the dissolution of his body, without any remainder of physical existence, it is called *Anupādisesa Nibbāna-dhātu*.

ဤနေရာ၌ ဗုဒ္ဓဘာသာ၏ နိဗ္ဗာန်အယူအဆနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့၏ ထာဝရကောင်းကင်ဘုံအယူအဆတို့၏ အခိုကြား နားချက် တည်ရှိသည်။ ဘာသာခြားတို့၏ ထာဝရကောင်းကင်ဘုံကို သေဆုံးပြီး အခါမှသာ သို့မဟုတ် အနာဂတ်ဘဝ္မ္မ ဘုရားသခင် သို့ မဟုတ် ပရမအတ္ထားနှင့် ပေါင်းစပ်မိသည့်အခါတွင်မှ ရရှိနိုင်သည် ဟု ဆို၏။ ဤဘဝတွင် ရပ်နာမ်ကြွင်းကျေန်လျက်နှင့် နိဗ္ဗာန်ကို မျက်မှောက်ပြနိုင်မည်ဆိုလျှင် ဤနိဗ္ဗာန်ကို သူ့ပါဒီသေသနိဗ္ဗာနာတ် ဟု ခေါ်၏။ ရဟန္တာတစ်ပါး ပရိနိဗ္ဗာန်ပြုပြီး နောက် ရပ်နာမ်ခန္ဓာ မကြွင်းကျေန်ရှစ်တော့း ဆက်လက်မှောက်ပြန်ရသော နိဗ္ဗာန်ကို အနာပါဒီသေသနိဗ္ဗာနာတ် ဟု ခေါ်၏။

In the words of Sir Edwin Arnold-

"If any teach Nirvāna is to cease

Say unto such they lie.

If any teach Nirvāna is to live

Say unto such they err."

သာအေ၎င်အာနီးလို ၆၈ စကားလုံးများနှင့်ပြောရလျှင်-

"တစ်စုတစ်ယောက်က နိဗ္ဗာန်သည် ချုပ်ဇွမ်းဖို့ဖြစ်သည်ဟု  
သင်ပြုလျှင်

ထိုသူအား သင်လိမ့်ညာသည်ဟု ပြောလိုက်ပါ။

တစ်စုတစ်ယောက်က နိဗ္ဗာန်သည် နေထိုင်ဖို့ဖြစ်သည်ဟု  
သင်ပြုလျှင်

ထိုသူအား သင်မှားပြီဟု ပြောလိုက်ပါ။"

From a metaphysical standpoint Nibbāna is deliverance from suffering. From a psychological standpoint Nibbāna is the eradication of egoism. From an ethical standpoint Nibbāna is the destruction of lust, hatred and ignorance.

အဘိဓမ္မရှုထောင့်မှုကြည့်လျှင် နိဗ္ဗာန်သည် ဝင်ဆင်းရဲမှု၊လွတ်  
မြောက်ခြင်းဖြစ်၏။ စိတ်ပညာရှုထောင့်မှုကြည့်လျှင် နိဗ္ဗာန်သည်  
အဇ္ဈာကို ပယ်ဖျက်ခြင်းဖြစ်၏။ ကိုယ်ကျင့်စာရိဇ္ဈရှုထောင့်မှုကြည့်  
လျှင် နိဗ္ဗာန်သည် ရာဂ၊ ဒေါသနှင့် မောဟကိုလေသာများကို ပယ်  
သတ်ခြင်းဖြစ်၏။

Does the Arahant exist or not after death?

The Buddha replies—"The Arahant who has been released from the five aggregates is deep, immeasurable like the mighty ocean. To say that he is reborn would not fit the case. To say that he is neither reborn nor not reborn would not fit the case."

One cannot say that an Arahant is reborn as all passions that condition rebirth are eradicated; nor can one say that the Arahant is annihilated for there is nothing to annihilate.

ရဟန္တသည် ပရီနိဗ္ဗာန်စပြီးသည့်နောက် တည်ရှိသေးသလား၊  
မရှိတော့ဘူးလား။

ဗုဒ္ဓမြတ်စွာက ဤသို့ ဖြေကြား၏—"ခန္ဓာဝါးပါးမှလွတ်မြောက်  
ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်သည် နက်ရှိင်း၏၊ မဟာသမုဒ္ဓရာကြီးကဲ  
သို့ တိုင်းတာခြင်းရှာ မတတ်ကောင်းပါ။ သူပရီနိဗ္ဗာန်စလွန်ပြီးသည့်  
နောက် သူပြန်လည်မွေးဖွားသည်ဟုဆိုလျှင် အကြောင်းအရာ မဆို  
လျှော်ပါ။ သူပရီနိဗ္ဗာန်စလွန်ပြီးနောက်ပြန်လည်မွေးဖွားသည်လည်း  
မဟုတ်၊ ပြန်လည်၍ ပဋိသန္ဓာမနေခြင်းလည်း မဟုတ်ဟုဆိုလျှင်လည်း  
အကြောင်းအရာ မဆိုလျှော်ပါ။"

ရဟန္တာပုဂ္ဂိုလ်၌ နောက်ထပ်တစ်ဖန် ပဋိသန္ဓာဖြစ်စေသော  
ကိုလေသာအားလုံးကို ပယ်သတ်ပြီးဖြစ်သည့်အတွက် သူသည် ပြန်  
လည်၍ မွေးဖွားလိမ့်မည်ဟု မပြောဆိုနိုင်ပါ။ ထိုအပြင် ရဟန္တသည်

အပြီးအပြတ် ချေမှန်းသတ်သင်ခြင်းခံရသည်ဟုလည်း မပြောဆိုနိုင်ပါ၊ အကြောင်းမှာ အပြီးအပြတ် ချေမှန်းသတ်သင်စရာ ဘာမျှမရှိသောကြောင့်တည်း။

**Robert Oppenheimer**, a scientist, writes:-

"If we ask, for instance, whether the position of the electron remains the same, we must say 'no'; if we ask whether the electron's position changes with time, we must say 'no'; if we ask whether the electron is at rest, we must say 'no'; if we ask whether it is in motion, we must say 'no'.

"The Buddha has given such answers when interrogated as to the conditions of man's self after death;<sup>1</sup> but they are not familiar answers from the tradition of the 17<sup>th</sup> and 18<sup>th</sup> century science."

(<sup>1</sup> Evidently the writer is referring to the state of an Arahat after death.)

နှစ်ဆယ်ရာစု သိပ္ပပညာရှင် ရောဘတ်အေး(ပါ) ပင်ဟိုင်းမှာ၊ က ဤသို့ ရေးသား၏ - "ဥပမာအားဖြင့် အီလက်ထွန်းတစ်ခု၏ တည်နေရာသည် တစ်မျိုးတည်းပဲရှိသလားဟု ကျွန်ုပ်တို့မေးမြန်းလျှင် 'မဟုတ်ပါ'လို့ ဖြေရရှိမှုမည်၊ အီလက်ထွန်း၏ တည်နေရာသည် အချိန်ကာလနှင့်လိုက်၍ ပြောင်းလဲသလားဟု ကျွန်ုပ်တို့မေးမြန်းလျှင် 'မဟုတ်ပါ'ဟု ပြောရလိမ့်မည်၊ အီလက်ထွန်းသည် ရပ်တည်နေသလားဟု ကျွန်ုပ်တို့မေးလျှင် 'မဟုတ်ပါ'ဟု ကျွန်ုပ်တို့ ပြောရလိမ့်

မည်၊ အီလက်ထရွန်သည် ရွှေလျားနေသလားဟု ကျွန်ုပ်တို့မေးလျှင်  
‘မဟုတ်ပါ’ဟု ကျွန်ုပ်တို့ဟြာရလိမ့်မည်။

“ဗုဒ္ဓမြတ်စွာသည် သေဆုံးပြီးသည်နောက် လူတစ်ယောက်၏  
အတွေအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းလာလျှင်” အထက်  
ပါ အဖြေမျိုးဖြင့် ဖြေကြားတော်မူခဲ့ပါသည်။ သို့ရာတွင် ဤအဖြေ  
များသည် (၁၇) ရာစုနှစ်၊ (၁၈) ရာစုနှစ် သိပုံအစဉ်အလာရှုထောင့်မှ  
ကြည့်လျှင် အကျွမ်းဝင်ပြီးသောအဖြေများ မဟုတ်ချေ။”

( “စာရေးသူသည် ပရီနို့ဗုံးနှစ်ပုံပြီးနောက် ရဟန္တာ၏ အခြေ  
အနေကို ရည်ညွှန်းကြောင်း ထင်ရှားပါသည်။”)

## Chapter 11

အခန်း (၁၁)

### THE PATH TO NIBBĀNA

နိဗ္ဗာန်သို့သွားရာလမ်း

How is Nibbāna to be attained?

It is by following the **Noble Eight-fold Path** which consists of Right Understanding (*sammā-ditthi*), Right Thoughts (*sammā-saṅkappa*), Right Speech (*sammā-vācā*), Right Actions (*sammā-kammanta*), Right Livelihood (*sammā-ājīva*), Right Effort (*sammā-vāyāma*), Right Mindfulness (*sammā-sati*), and Right Concentration (*sammā-samādhi*).

နိဗ္ဗာန်ကို မည်သို့ရရှိနိုင်သနည်း။

မြင့်မြတ်သော မဂ္ဂင်ရှစ်ပါးကျော်စဉ် လမ်းကြောင်းအတိုင်း  
လျောက်လှမ်းသွားမည်ဆိုလျှင် နိဗ္ဗာန်သို့ရောက်ရရှိနိုင်ပါသည်။ မဂ္ဂင်  
ရှစ်ပါးမှာ -

- (၁) သမ္မာဒီဋီး = မှန်ကန်စွာ သိနားလည်ခြင်း။
- (၂) သမ္မာသက်ပွဲ = မှန်ကန်စွာ ကြံစည်ခြင်း။
- (၃) သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုခြင်း။
- (၄) သမ္မာကမ္မား = မှန်ကန်စွာ ပြုလုပ်ခြင်း။
- (၅) သမ္မာအာဒိဝ = မှန်ကန်စွာ အသက်မွေးခြင်း။
- (၆) သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း။
- (၇) သမ္မာသတိ = မှန်ကန်စွာ အောက်မေးအမှတ်ရခြင်း။
- (၈) သမ္မာသမာဓိ = မှန်ကန်စွာ တည်ကြည်ခြင်း  
တို့ဖြစ်ကြ၏။

1. *Right Understanding*, which is the key-note of Buddhism, is explained as the knowledge of the four Noble Truths. To understand rightly means to understand things as they really are and not as they appear to be. This refers primarily to a correct understanding of oneself, because, as the **Rohitassa Sutta** states "Dependent on this one-fathom long body with its consciousness" are all the four Truths.

၁။ မှန်ကန်စွာ သိနားလည်ခြင်း သည် ဗုဒ္ဓဘာသာ၏ အဓိက အချက်ဖြစ်၏။ ငါးသည် အရိယသစ္ာလေးပါးကို ကောင်းစွာ သိနားလည်သော အသိပညာဖြစ်သည်ဟု ရှင်းပြထား၏။ မှန်ကန်စွာ သိနားလည်ခြင်း ဆိုသည်မှာ အရာရာတိုင်းကို ငါးတို့အမှန်တကယ် တည်ရှုသည့်အတိုင်း သိနားလည်ခြင်းဖြစ်၏။ ငါးတို့ကို ထင်မြင်ယူဆ ရသည့်အတိုင်း သိနားလည်ခြင်း မဟုတ်ပါ။ မှန်ကန်စွာ သိနားလည်

ရေး၌ အမိကအားဖြင့် မိမိကိုယ်ကို မှန်မှန်ကန်ကန် နားလည်သော ပေါက်ရမည်၊ အဘယ်ကြောင့်ဆိုသော် ရောဟိတသုသံတ် ကဲ၍ သို့ ဆိုထား၏ – “အာရုံသိမှု-စိတ်နှင့်တကွေဖြစ်သော ဤတစ်လုံးသော ခန္ဓာကိုယ်အပေါ်၌ အရိယသွာလေးပါးစလုံး တည်ဖို့နေကြ၏။”

In the practice of the Noble Eightfold Path, Right Understanding stands at the beginning as well as at its end. A minimum degree of Right Understanding is necessary at the very beginning because it gives the right motivations to the other seven factors of the Path and gives to them correct direction. At the culmination of the practice, Right Understanding has matured into perfect Insight Wisdom (*vipassanā-paññā*), leading directly to the Stages of Sainthood.

မြင့်မြတ်သော မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ကျင့်သုံးရှု၌ မှန်ကန်စွာ သိနားလည်ခြင်းသည် အစဉ်ရော အဆုံးခြုံပါ ပါဝင်ရ၏။ အစကန်း၌ ၌ မှန်ကန်စွာသိနားလည်ခြင်းကို အန်ည်းဆုံးအတိုင်းအတာမျှလိုအပ်၏။ အဘယ်ကြောင့်ဆိုသော် ဤမဂ္ဂင်သည် ကျင့်မဂ္ဂင်(၇)ပါးကို မှန်ကန်သော တွေ့န်းအားပေးပြီးလျှင် ငါးတို့အား မှန်ကန်သော် ဘုံးတည် ချက်ကိုလည်း ပေး၏။ လက်တွေ့ကျင့်စဉ်၏ အထွက်အထိပ်သို့ ရောက်သောအခါ မှန်ကန်စွာ သိနားလည်ခြင်းသည် ပြည့်စုံသော ဝိပဿနာညာဏ် (ဝိပဿနာပညာ) သို့ ရင့်ကျက်သွားပြီးလျှင် ထိမှ တစ်ဆင့် မဂ်ညာဏ်၊ ဖိုလ်ညာဏ်အဆင့်သို့ တိုက်ရိုက်မြင့်တက်သွား၏။ မဂ်ဖိုလ်ရပြီးသောသူသည် အရိယသွာတော်စင်ဖြစ်၏။

2. Clear vision or right understanding leads to clear thinking. The second factor of the Noble Eight-fold Path is, therefore, *Right Thoughts (sammā-saṅkappa)*, which serves the double purpose of eliminating evil thoughts and developing pure thoughts. Right Thoughts, in this particular connection, are threefold. They consist of:

- (i) *Nekkhamma*— Renunciation of worldly pleasures or the virtue of selflessness, which is opposed to attachment, selfishness, and possessiveness.
- (ii) *Avyāpāda*— Loving-kindness, goodwill, or benevolence, which is opposed to hatred, ill-will, or aversion; and
- (iii) *Avihimsā*— Harmlessness or compassion, which is opposed to cruelty and callousness.

၂။ ດຽນລັດເຫັນ ວິ້ມຫຼັກ ມຸນກົກສູວິຝາ:ລັດ  
ໂດນ:ຫຍ່ງ. ກັນ:ກັນ:ລັດ:ລັດ: ທົ່ງ:ຫາ:ຂັດໂດນຳຟັດ ອົບ  
ເອກຸປະ || ຖື້ກໍາຕົວ ມຸດິມິຕົງເຫັນ ມຽດຮຸດປີ:ລັດ:ທົ່ງໆ ສູຕິຍ  
ອັດີມາ ມຸນກົກສູວິຝາ ໄກສະໜັດໂດນ: (ຫຼັກວິກັບ) ເຜື້ນ || ໄກສະໜັດຫຍ່ງ  
ມເກົາດ:ເຫັນ ເກົ່າອັດຫຍ່ງ ມູກ:ກິ ພົດກູກ:ເປ:ປິ: ອົດກໍາຍເຫັນ  
ເກົ່າອັດຫຍ່ງ ມູກ:ກິ ປູກ:ເຫັນເປ:ໂດນ:ຫຼັກເຫັນ ກິໂຈົກົດໜົບກິເຫັນ

ချက်ပေး၏။ ဤကိစ္စနှင့် ဆက်စပ်၍ မှန်ကန်စွာ ကြံစည်ခြင်းသည်  
သုံးပျိုးရှိ၏။ ငှါးတိမှာ-

(က) နေက္ခမ္မ - လောကီပျော်ရွင်သာယာမူများကို စွန့်  
လွတ်ခြင်း သို့မဟုတ် ကိုယ်ကျိုးစွန့်လွတ်ခြင်းရက်၊ ဤရက်  
အရည်အသွေးသည်တပ်မက်တွယ်တာခြင်း၊ တစ်ကိုယ်ကောင်း  
ဆန်ခြင်းနှင့် တစ်ဦးတည်းပိုင်ဆိုင်လိုခြင်းတို့ကို ဆန်ကျင်၏။

(ခ) အဗျာပါဒ် - မေတ္တာတရား၊ သဘောထားကောင်း  
ခြင်း သို့မဟုတ် ကောင်းမှုပြုလိုခြင်း၊ ဤအရည်အသွေးသည်  
မှန်းတီးခြင်း၊ သဘောထားဆိုခြင်း သို့မဟုတ် မနှစ်သက်မှတို့  
ကို ဆန်ကျင်၏။

(ဂ) အဝိဟိုသ - ဘေးရန်ကင်းစေလိုခြင်း သို့မဟုတ်  
သနားကြင်နာခြင်း၊ ဤအရည်အသွေးသည် ရက်စက်ကြမ်းကြုတ်  
ခြင်းနှင့် စာနာမှုကင်းခြင်းတို့ကို ဆန်ကျင်၏။

3. Right Thoughts lead to *Right Speech*, the third factor. This includes abstinence from falsehood, slandering harsh words, and frivolous talk.

၃။ မှန်ကန်စွာ ကြံစည်ခြင်းသည် မှန်ကန်စွာ ပြောဆိုခြင်းကို  
အထောက်အကူပြု၏။ ဤတတိယမဂ္ဂင်သည် မမှန်သောစကား၊  
ကုန်းချောသောစကား၊ ကြမ်းတမ်းသောစကားနှင့် အကျိုးမရှိ သိမ်  
ဖျင်းသောစကားတို့ကို ပြောဆိုခြင်းမှ ရောင်ကြဉ်ခြင်းဖြစ်၏။

4. Right speech must be followed by *Right Action* which comprises abstinence from killing, stealing and sexual misconduct.

၄။ မှန်ကန်စွာ ပြောဆိုခြင်းနောက်သို့ မှန်ကန်စွာပြုလုပ်ခြင်း  
လိုက်ပါလာ၏။ ဤစတုထွေမဂ္ဂင်း၌ သူ၊ အသက်သတ်ခြင်း၊ သူ၊ ဥစ္စာ  
ခိုးယူခြင်းနှင့် ကာမဂ္ဂ၍ မှားယွင်းစွာပြုကျင့်ခြင်းတို့မှ ရှေ့ကြုံ  
ခြင်းဖြစ်၏။

5. Purifying his thoughts, words and deeds at the outset, the spiritual pilgrim tries to purify his *livelihood* by restraining from the five kinds of trade which are forbidden to a lay-disciple. They are trading in arms, human beings, animals for slaughter, intoxicating drinks and drugs, and poisons.

For monks, wrong livelihood consists of hypocritical conduct and wrong means of obtaining the requisites of monk-life.

၅။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်၏ ပွဲဦးထွက်လေ့ကျင့်သူ ယောကိ(၀)  
စိတ်ပိုင်းဆိုင်ရာ ဘရားဖူးသည် သူ၏ စိတ်ကူးများ၊ စကားများနှင့်  
အပြုအမူများကို ဖြူစင်အောင် ကြီးပမ်းပြီးလျင် သူ၏ အသက်မွေးမှု  
ကိုပါစင်ကြယ်အောင် ကြီးပမ်း၏။ ဤသို့ကြီးပမ်းရာ၌ လုဝတ်ကြောင်  
တပည့်တစ်ဦးအား တားမြစ်ထားသော ကုန်သွယ်မှု(၅) မျိုးကို ရှောင်  
ရှားရမည်။ ယင်းတို့မှာ လက်နက်များရောင်းဝယ်ခြင်း၊ လျကုန်ကူး  
ခြင်း၊ တိရဇ္ဇာန်များကို သတ်ရန် ရောင်းဝယ်ခြင်း၊ မှားယစ်စေတတ်  
သည့် အဖျော်ယမကာနှင့် ဆေးဝါးများကို ရောင်းဝယ်ခြင်း၊ အဆိပ်  
များကို ရောင်းဝယ်ခြင်းတို့ဖြစ်ကြ၏။

ရဟန်းသံယာများအတွက်မူ မှားယွင်းစွာ အသက်မွေးခြင်းတွင်  
သူတော်ကောင်းယောင်ဆောင်မှန်င့်ရဟန်းတို့နှင့် အပ်စပ်သည့် ပစ္စည်း  
လေးပါးတို့ကို မှားယွင်းသောနည်းလမ်းများဖြင့် ရယူခြင်းတို့ဖြစ်၏။  
ဤအမူများကို ရှောင်ကြည့်ရမည်။

6. *Right Effort* is fourfold, namely:
  - i. the endeavour to discard evil that has already arisen;
  - ii. the endeavour to prevent the arising of unarisen evil;
  - iii. the endeavour to develop unarisen good;
  - iv. the endeavour to promote the good which has already arisen.

(၆) မှန်ကန္စစာအားထုတ်ခြင်း သည် (၄)မျိုးရှိ၏၊၅၏:တို့မှာ-  
(က)ဖြစ်ပေါ်လာပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျက်  
နိုင်ခြင်းရှာ အားထုတ်ခြင်း၊  
(ခ) မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်လာစေ  
ခြင်းရှာ အားထုတ်ခြင်း၊  
(ဂ) မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ထွန်းစေခြင်းရှာ  
အားထုတ်ခြင်း၊  
(ဃ) ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခဲ့တိုးပွားစေခြင်းရှာ  
အားထုတ်ခြင်း၊  
တို့ဖြစ်ကြ၏။

**7. Right Mindfulness is constant mindfulness with regard to body, feelings, thoughts, and mind-objects.**

၇။ မှန်ကန်စွာအောက်မေးအမှတ်ခြင်း သည် ကိုယ်ကာယ, ခံစားမူများ, စိတ်ကူးများနှင့် တရားဓမ္မများကို အမြဲမပြတ် အမှတ်ရ နေခြင်းဖြစ်၏။ ဝိပဿနာရှုမှတ်ရှု၌ သတိပဋိစွာနဲ့မြိမ့်စွာတည်သော သတိ၊ ပါးဖြင့် ကိုယ်ကာယဟူသော ရှုပ်ကွဲစွာ၊ ဝေဒနာများဟူသော ဝေဒနာကွဲစွာ၊ စိတ်များဟူသော ဝညာကဗွဲစွာ၊ တရားဓမ္မများဟူသော သညာကွဲစွာနှင့် သခါရကွဲစွာတို့ကို အနိစ္စ, ဒုက္ခ, အနဇ္ဈ တင်ရှုရသည်။

**8. Right Effort and Right Mindfulness lead to Right Concentration. It is the one-pointedness of mind, culminating in the Jhānas or meditative absorptions.**

၈။ မှန်ကန်စွာ အားထုတ်ခြင်းနှင့် မှန်ကန်စွာ အောက်မေးအမှတ်ရခြင်းတို့သည် မှန်ကန်စွာတည်ကြည်ခြင်း သို့ ပို့ဆောင်ပေးကြ၏။ ငြင်းသည် အမှတ်တစ်ခုတည်း (၀၀) အာရုံတစ်ခုတည်း၌ စိတ်စုံစိုက်တည်ရှိနေခြင်းဖြစ်၏။ စိတ်တည်ကြည်ခြင်းကို သမာဝါဟု ခေါ်၏။ အထွတ်အထိပ်ရောက်သော စိတ်တည်ကြည်မှုကို ရှာန်များ (၀၀) ဘဝနာအာရုံ၌ စိတ်စုံစိုက်မြှုပ်ဝင်နေခြင်းဟု ခေါ်၏။

Of these eight factors of the Noble Eightfold Path the first two are grouped under the heading of Wisdom (*paññā*), the following three under Morality (*sīla*), and the last three under Concentration

(*samādhi*). But according to the order of development the sequence is as follows:

I. Morality ( <i>sīla</i> )	{ Right Speech, Right Action Right Livelihood
II. Concentration ( <i>samādhi</i> )	{ Right Effort Right Mindfulness Right Concentration
III. Wisdom ( <i>paññā</i> )	{ Right Understanding Right Thoughts

မြင်မြတ်သောမဂ္ဂိုင်ရှစ်ပါးလမ်းစဉ်၏ အကိုရှစ်ပါးအနက် ပထမ နှစ်ခကို ပေါင်း၍ ပညာသိက္ဌာ (ပညာကျင့်စဉ်) ဟု ခေါ်၏။ နောက် အကိုသုံးပါးကို ပေါင်းစဉ် သိသုတေသနသိက္ဌာ (သိလကျင့်စဉ်) ဟု ခေါ်၏။ နောက်ဆုံး အကိုသုံးခဲကို စပေါင်း၍ သမာဓိသိက္ဌာ (သမာဓိကျင့်စဉ်) ဟု ခေါ်၏။ ဤအကိုရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ရမှု အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်၏ -

(၁) သိသုတေသနသိက္ဌာ (သိသု)	{ မှန်ကန်စွာ ပြောဆိုခြင်း မှန်ကန်စွာ ပြုလုပ်ခြင်း မှန်ကန်စွာ အသက်မွေးခြင်း
(၂) သမာဓိသိက္ဌာ (သမာဓိ)	{ မှန်ကန်စွာ အားထုတ်ခြင်း မှန်ကန်စွာ အမှတ်ရခြင်း မှန်ကန်စွာ တည်ကြည်ခြင်း
(၃) ပညာသိက္ဌာ (ပညာ)	{ မှန်ကန်စွာ သိနားလည်ခြင်း မှန်ကန်စွာ ကြံစည်ခြင်း

Morality (*sīla*) is the first stage on this path to Nibbāna.

Without killing or causing injury to any living creature, man should be kind and compassionate towards all, even to the tiniest creature that crawls at his feet. Refraining from stealing, he should be upright and honest in all his dealings.

Abstaining from sexual misconduct which debases the exalted nature of man, he should be pure. Shunning false speech, he should be truthful. Avoiding pernicious drinks that promote heedlessness, he should be sober and diligent.

ကိုယ်ကျင့်သီလသည် နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော ဤလမ်း၏ စဉ်  
၌ ပထမအဆင့်ဖြစ်၏။ မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ဘဲ  
ထိနိုက်အောင် မပြုလုပ်ဘဲ လူသည် သက်ရှိသတ္တဝါအားလုံးကို  
ကြင်နာရမည်။ သနားညာတာ၊ ထောက်ထားအနာရမည်။ သူ၏ခြေ  
ထောက်များပေါ်၍ တွားသွားသော အငယ်ဆုံးသတ္တဝါကိုပင် သနား  
ကြင်နာရမည်။ ခိုးမှုကို ရှောင်ကြည့်လျက် သူသည် သူ၏ဆက်ဆံမှု  
များအားလုံး၌ တည့်မတ်မှန်ကန်၍ ရိုးသားဖြောင့်မတ်ရမည်။

လူသား၏ မြင့်မြတ်သောသာဝကို ယုတ်ည့်စေသော လိုင်  
ဖောက်ပြန်မှုများကို ရှောင်ကြည့်၍ အပြစ်ကင်းစင်အောင် သူ ဤစား  
ရမည်။ မမှန်သောစကားကို ရှောင်ကြည့်၍ မှန်ကန်သောစကားကိုသာ  
မပြေဆိုရမည်။ သတိမေလျှော်စွဲးကို အားပေးသော ဘေးဥပဒ်ဖြစ်

သေသည့် သေရည်အရက်များကို ရှောင်ရှား၍ သူသည် မယစ်များဘဲ  
လုံလဝိရီယရှုရမည်။

These elementary principles of regulated behaviour are essential to one who treads the path to Nibbāna. Violation of them means the introduction of obstacles on the path which will obstruct his moral progress. Observance of them means steady and smooth progress along the path.

The spiritual pilgrim, disciplining thus his words and deeds, may advance a step further and try to control his senses.

ဤသို့ ချပ်ထိန်းထားသော အပြုအမှု၏ ဤအခြေခံသဘော  
တရားများသည် နိဗ္ဗာန်သို့ပို့ဆောင်ပေးသောလမ်းအတိုင်း လျောက်  
လှမ်းသူတစ်ယောက်အတွက် လိုအပ်ပါသည်။ ဤအခြေခံသဘော  
တရားတို့ကို ချိုးဖောက်ခြင်းသည် ထိုလမ်းကြောင်းပေါ်တွင် အတား  
အဆီးများ ချုထားလိုက်ခြင်းပင် ဖြစ်၏။ ဤအတားအဆီးတို့သည်  
သူ၏ကိုယ်ကျော်တရားတိုးတက်မှုကို ပိတ်ပင်တားဆီးကြလိမ့်မည်။  
ထိုအခြေခံသာတရားတို့ကို ထိန်းသိမ်းလိုက်နာခြင်းသည် ထို  
လမ်းကြောင်းအတိုင်း ပုံမှန် ချောချောမောမောတိုးတက်သွားစေလိမ့်  
မည်။

သူ၏စကားများနှင့် ပြုလုပ်မှုများကို ဤသို့ထိန်းသိမ်းကြပ်မတ်  
နေသော စိတ်ဖွံ့ဖြိုးအောင် လေ့ကျင့်နေသူသည် ရှေ့သို့တစ်လှမ်းတိုး  
၍ သူ၏အာရုံများကို ချုပ်ထိန်းရန် ကြီးစားလိမ့်မည်။

While he progresses slowly and steadily with regulated word and deed and restrained senses, the Kammic force of this striving aspirant may compel him to renounce worldly pleasures and adopt the ascetic life. To him then comes the idea that

*"A den of strife is household life,  
And filled with toil and need;  
But free and high as the open sky  
Is the life the homeless lead."*

သူ၏ ကိုယ်, နှုတ်နှင့် အချုပ်များကို ထိန်းချုပ်လျက် နေ့နေ့နှင့် မှန်မှန် သူတိုးတက်နေစဉ် ဤကြီးပမ်းနေသော ရည်မှန်းချက်မြင့်မား သူသည် လောကိုပျော်ရွင်သာယာမှုများကို စွန့်လွတ်ရန်နှင့် ခြိုးခြံ သော ဘဝကို ကျင့်သုံးရန် သူ့ကိုယ်သူ အတင်းအကျပ်တိုက်တွန်း လိမ့်မည်။ ထိအခါ သူ့ထဲသို့ ဤသို့သောအတွေး ပေါ်လာလိမ့်မည်—

*“အီမဲထောင်စာဝသည် ပဋိပဂ္ဂတွင်းနက်နှင့်တူ၏  
ပြီးတော့ ပင်ပန်းသောအလုပ်, လိုအပ်မှုတို့နှင့်  
ပြည့်နက်နေ၏၊  
သို့သော ပွင့်နေသော ကောင်းကင်ကဲသို့  
လွတ်လပ်၍ မြင့်မားသည်မှာ  
အီမဲရာမဲ့သူ၏ ဘဝပင်တည်း။”*

It should not be understood that everyone is expected to lead the life of a Bhikkhu or a celibate

life to achieve one's goal. One's spiritual progress is expedited by being a Bhikkhu although as a lay follower one can become an Arahat. After attaining the third stage of Sainthood, one leads a life of celibacy.

သို့ရာတွင် လူတိုင်းက သူ၏ ဘဝပန်းတိုင်သို့ ရောက်ရှိရေး အတွက် ရဟန်းဘဝ သို့မဟုတ် ပြဟ္မာစရိယကျင့်သုံးသောဝကို ရယူရန် လိုအပ်သည်ဟူ၍ကား မယူဆသင့်ချေး။ ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ပိုင်းတိုးတက်မှုသည် ရဟန်းဘဝကို ရယူခြင်းဖြင့် ပို၍လျင်မြန်လာ၏။ သို့ဖော်မူ လူဝတ်ကြောင် တပည့်တစ်ဦးသည်လည်း ရဟန်ာတစ်ပါးဖြစ်လာနိုင်ပါသည်။ တတိယအဆင့် အရိယာဘဝကို ရရှိပြီးသည့်နောက် (အနာဂတ်ဖြစ်ပြီးသည့်နောက်) လူတစ်ယောက်၊ သည် ပြဟ္မာစရိယအကျင့်နှင့် နေထိုင်သွားပါသည်။

Securing a firm footing on the ground of morality, the progressing pilgrim then embarks upon the higher practice of Samādhi, the control and culture of the mind—the second stage on this Path.

Samādhi—is the "one-pointedness of the mind." It is the concentration of the mind on one object to the entire exclusion of all irrelevant matter.

သီလတည်းဟူသောမြေပေါ်၌ ခိုင်မြို့စာရပ်တည်ပြီးသည့်နောက်တိုးတက်လာသောယောကီသည် သမာဓိထူထောင်နိုင်ရေးအတွက် ပို

၍ အဆင့်မြင့်သည့်ကျင့်စဉ်ကို ကျင့်သုံး၏။ သမာဓိထူထောင်ခြင်း  
သည် စိတ်ကိုယ်ကျေးအောင်ချုပ်ထိန်းခြင်းဖြစ်ပြီးလျင်မရှင်လမ်းစဉ်  
၏ ခုတိယအဆင့် ဖြစ်ပေ၏။

သမာဓိသည် “အမှတ်တစ်ခုတည်း၌ စိတ်စုစုပေါင်း၍ တည်နေ  
ခြင်း”ဖြစ်၏။ ငှါးသည် အရုတ်စုစုပေါင်း၌ စိတ်ကိုစုံစုစုပေါင်း  
ထားပြီးသော အခြားမသက်ဆိုင်သည့်အရာအားလုံးကို လုံးဝ ထုတ်  
ပယ် ချွန်လုပ်ထားရ၏။

There are different subjects for meditation according to the temperaments of the individuals. Concentration on respiration is the easiest to gain the one-pointedness of the mind. Meditation on loving-kindness is very beneficial as it is conducive to mental peace and happiness.

Cultivation of the four sublime states—loving-kindness (*Mettā*), compassion (*Karuṇā*), sympathetic joy (*Muditā*) and equanimity (*Upekkhā*)—is highly commendable.

လူအသီးသီးတို့၏ စရိတ်အကျင့်များနှင့်အညီ ဘာဝနာရွှေ့ဗျား  
နိုင်သော ကမ္မာန်းအမျိုးမျိုးရှုပါသည်။ အသက်ရှုရောင်သည့်အခါ  
ဝင်လေထုက်လေကို စုံစုံတိုက်ရှုမှတ်သော အာနာပါနကမ္မာန်းသည်  
သမာဓိထူထောင်ရန် အလွယ်ဆုံးကမ္မာန်းဖြစ်၏။ မေတ္တာဘာဝနာ  
ကို ရှေ့ဗျားခြင်းသည်လည်း စိတ်ပြိုမြင်းချမ်းမှနှင့် ပျော်ချမ်းမြော်တို့  
ကို ဖြစ်ထွန်းစေသည့်အတွက် အလွန်အကျိုးကျေးဇူးများပါသည်။

ပြဟ္မာစိရတရားလေးပါးဖြစ်သော ချုစ်ခင်ကြင်နာခြင်း (မေတ္တာ),  
သနားခြင်း (ကရဏာ), ကိုယ်ချင်းစာ၍ ဝမ်းမြောက်ခြင်း (မှဒိတာ) နှင့်  
လျှစ်လျှော့ရှု၍ စိတ်တည်းခြင်းအောင်ထားခြင်း (ဥပဇ္ဈာ) တို့ကိုများများ  
ကြရန် အထူးထောက်ခံတိုက်တွန်းပါသည်။

After giving careful consideration to the subject for contemplation, he should choose the one most suited to his temperament. This being satisfactorily settled, he makes a persistent effort to focus his mind until he becomes so wholly absorbed and interested in it, that all other thoughts get ipso facto excluded from the mind.

ဘာဝနာရှုများရမည့် ကမ္မာဌာန်းကို သေချာစွာစဉ်းစားစိစစ်ပြီး  
သော် ယောက်သည် မိမိ၏ အကျင့်စရိတ်နှင့် အလိုက်ဖက်ဆုံး ဖြစ်  
သော ကမ္မာဌာန်းကို ရွှေးချယ်ရမည်။ ကမ္မာဌာန်းရွှေးချယ်မှုကို ကျေ  
နပ်စွာ သတ်မှတ်ပြီးသည့်အခါ ထိကမ္မာဌာန်းအာရုံး၌ သူ၏စိတ်ကို  
စုံစိုက်ထားနိုင်ရန်အတွက် သူ ဖွဲ့စွဲမြှုမြှုကြီးစားအား ထုတ်ရမည်။ ဘာ  
ဝနာအာရုံး၌ သူအပြည့်အဝရုံးစိုက်မြှုပ်ဝင်၍ စိတ်ဝင်စားမှုရှိလာသော  
အခါ အခြားစိတ်ကူးများအားလုံးကို စိတ်ခြုံမဖြစ်ပေါ်အောင် နှိမ်နှင့်  
ထုတ်ပယ်ထားနိုင်လေပြီး။

The **Five hindrances** to progress—namely, sense-desire, hatred, sloth and torpor, restlessness and brooding and doubts are then temporarily inhibited.

Eventually he gains ecstatic concentration and, to his indescribable joy, becomes enwrapt in Jhāna, enjoying the calmness and serenity of a one-pointed-mind.

ထိအခါ တိုးတက်မှုကို ဟန့်တားတတ်သည့် နိဝင်ဏာငါးပါး  
တိုကို မထွေအောင် ယာယီနှင့်နင်းတားဆီးထားနိုင်လေပြီ။ နိဝင်ဏာ  
ငါးပါးတို့မှာ ကာမဂ္ဂဏီအာရုံများကို လိုချင်တပ်မက်ခြင်း (လောဘ),  
မှန်းတီးခြင်း (ဒေါသ), လေးလုတိုင်းမြိုင်းခြင်း (ထိနမိဒ္ဓ), စိတ်ပုံးလွင်  
ခြင်းနှင့် နောက်တတ်ဖိန့်ပုပန်ခြင်း (ဥဒ္ဓး-ကုဏ္ဏး)နှင့် ယုံများသံသယ  
ဖြစ်ခြင်း (ဝိစိကိစ္စာ) တို့ဖြစ်ကြသည်။

နောက်ဆုံး၌ အလွန်ကြီးကျယ်သော နှစ်သက်ဝမ်းမြောက်ခြင်း၊  
စိတ်ချမ်းသာခြင်းတို့နှင့်တက္က တည်ကြည်စုစည်းသည့်သမာဓိကို သူ  
ရရှိပြီးလျှင် မဖော်ပြနိုင်သော ဝမ်းမြောက်မှုနှင့်လွမ်းခြော့၍ ရာန်၌ နှစ်  
ဝင်နေ့ပေတော်၏၊ အဗုံတ်တစ်ခုတည်း၌ စိတ်စုံစိုက်တည်နေမှု၏  
ပြုမှုသက်ခြင်းနှင့် ကြည်လင်ပြုမှုချမ်းခြင်းဟူသော ရာန်ချမ်းသာကို  
သူခံစားနေရပေ၏။

When one gains this perfect one-pointedness of the mind it is possible for one to develop the **five Supernormal Powers** (*Abhiññā*)—Divine Eye (*Dibbacakkhu*), Divine Ear (*Dibbasota*), Reminiscence of past births (*Pubbenivāśānussati-ñāṇa*), Thought Reading (*Paracitta vijñāna*) and different Psychic Powers (*Iddhividha*). It must not be under-

stood that those supernormal powers are essential for Sainthood.

စိတ်ကို အမှတ်တစ်ခုတည်း၌ စုစည်းတည်နေစေလျက် သမာဓိ ကို အထွက်အထိပ်သို့ရောက်အောင် ပျိုးထောင်ပြီးသောအခါ လောကီ အဘိညာဉ် (အန္တုံးသိသောညာက်) ငါးပါးကို ဆက်လက်ပျိုးထောင် နိုင်သည်။ အဘိညာဉ်ငါးပါးမှာ နတ်မျက်စိကဲ့သို့ မြင်နိုင်သော အဘိညာဉ် (ဒိမ္မစက္ခာ), နတ်နားကဲ့သို့ကြားနိုင်သော အဘိညာဉ် (ဒိမ္မ သောတ), အတိတ်ဘဝများကို သိမြင်နိုင်သော အဘိညာဉ် (ပုဇွဲနိုင် ပါသာနသတိညာဏ), သူတစ်ပါးတို့၏စိတ်အကြံကို သိနိုင်သော အဘိညာဉ် (ပရစ်တွေဝိအာနန) နှင့် စိတ်တန်ခိုးအမျိုးမျိုးဖြင့် မြေလျှိုး မိုးပျံး၊ အမျိုးမျိုးဖော်ဆင်းနိုင်သော အဘိညာဉ် (ကျွေ့ဝိဝ) တို့ဖြစ်ကြ၏။ ဤအဘိညာဉ်ငါးပါးသည် အရိယာပုဂ္ဂိုလ်ဖြစ်မောက်ရေးအတွက် မရှိမဖြစ် လိုအပ်သည်ဟု မမှတ်ယူသင့်ပါ။

Though the mind is now purified there still lies dormant in him the tendency to give vent to his passions, for, by concentration, passions are lulled to sleep temporarily. They may rise to the surface at unexpected moments.

စိတ်ကောင်းစွာ တည်းကြည်သွားသောအခါ စိတ်ဖြူစင်သွားပြီ ဖြစ်ပါသော်လည်း အနယယကိုလေသာများသည် သူ၏စိတ်၌ကိုနဲ့ ဝပ်နေကြဆဲ ဖြစ်သည်။ ကာမဂ္ဂက်အာရုံများနှင့် ထိတွေ့သည့်အခါ ထိုကိုလေသာများ တစ်ဖန်နိုးကြားထဲကြောက်သဖြင့် ချစ်ခင်တပ် မက်ခြင်း၊ မှန်းတီးခြင်း စသည့် ပြင်းထန်သောခံစားမှုများ တစ်ဖန်

ပေါ်ပေါက်လာကြပေါ်မည်။ သမဏီသည် ဤပြင်းပြသောခံစားမှု  
များကို ယာယီပြီးဝပ်နေအောင် အိပ်ပျော်နေအောင်သာ နိုပ်ကွပ်  
ထားနိုင်၏။ ဤခံစားမှုများသည် မမျှော်လင့်ထားသော အချိန်အခါ  
များ၌ စိတ်မျက်နှာပြင်သို့ ပေါ်ပေါက်လွင်လွင် ကြွတက်လာနိုင်ကြ  
သည်။

Both Discipline and Concentration are helpful to clear the Path of its obstacles but it is Insight (*Vipassanā Paññā*) alone which enables one to see things as they truly are, and consequently reach the ultimate goal by completely annihilating the passions inhibited by Samādhi. This is the third and the final stage on the Path to Nibbāna.

ကိုယ်ကျင့်သိလနှင့် သမဏီတို့သည် မဂ်လမ်းကြောင်းမှ ငါး  
၏ အတားအဆီး အနောင့်အယ်က်များကို ရှင်းလင်းပေးရန် ကူညီ  
ပေးကြပါ၏။ သို့သော် ထိုးထွင်းမြင်သိမှု (ဝိပဿနာပညာ၊ မဂ်ပညာ)  
တစ်ခုတည်းကသာလျှင် အရာအားလုံးကို ငါးငါးတို့အမှန်တကယ်  
တည်ရှိသည့်အတိုင်း မြင်သိအောင် ဖွဲ့စွဲထောင်ပေးသည်။ ထို့အပြင်  
ဤသို့မှန်ကန်စွာသိမြင်ခြင်းပညာသည် သမဏီက ပိတ်ပင်နိုပ်ကွပ်  
ထားသော ပြင်းပြသည့်ခံစားမှုများနှင့် ကိုလော်သာများကို အမြစ်ပြတ်  
လုံးဝေသုပ္ပယ်သတ်ပြီးလျှင် မဂ်ညာဏ်ဖြင့် နိုဗ္ဗာန်ကို မျက်မျှောက်  
ပြုစေနိုင်သည်။ ထို့ကြောင့် ဝိပဿနာပညာက အဆုံးစွာနေသော ပန်း  
တိုင်သို့ရောက်အောင် ကူညီစောင်မပေးသည့်။ ဝိပဿနာရှုခြင်းနှင့်

မဂ်ညာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မွှေ့က်ပြုခြင်းတို့သည် နိဗ္ဗာန်သို့ပို့ဆောင် ပေးသော မရှင်လမ်းစဉ်၏ တတိယနှင့်နောက်ဆုံးအဆင့် ဖြစ်ပေ၏။

With his one-pointed mind which now resembles a polished mirror he looks at the world to get a correct view of life. Wherever he turns his eyes he sees nought but the Three Characteristics-Anicca (transiency), Dukkha (sorrow) and Anatta (soul-lessness) standing out in bold relief.

ယောကို၏ ကောင်းစွာတဲ့သည်ကြည်သောစိတ်သည် ပြောင်လက် အောင် ပွုတ်တိုက်ထားသည့် ကြေးမှုမှန်နှင့် တူ၏။ ဤတည်ကြည် သောစိတ်(၁)သမာဝီမျက်စိဖြင့် ကဗ္ဗာလောကကို သူရှုကြည့်သည့် အခါ ဘဝ၏မှန်ကန်သောအမြင်ကို သူရရှိလာ၏။ သူ၏ ညာဏ် မျက်စိများဖြင့် ရှုကြည့်လိုက်သော နေရာတိုင်း၌ လက္ခဏာရေး သုံးပါးတို့မှတစ်ပါး အခြား ဘာမျှမရှိခြင်းကို သူထင်းထင်းမြင်သိ၏။ လက္ခဏာရေးသုံးပါးမှာ ခက္ခမစဲဖြစ်ပျက်နေသော ရပ်နာမ်တရားတို့၏ မတည်မြှုပ်ခြင်းသဘော (အနိစ္စ), ရပ်နာမ်တို့၏ ခက္ခမစဲပျက်ပျက် နေသည့်ခက်ချက်ဖြင့် အနိပ်စက်ခံနေရ၍ ဆင်းရဲခြင်းသဘော (ဒုက္ခ), တည်မြှုပ်သော အနှစ်အသား-ဝိညာဉ်အတ္ထမရှိ၊ ပုဂ္ဂိုလ်သွာဝါ, ငါမရှိ၊ ငါအလိုသို့လည်း မလိုက်သော အတ္ထမရှိခြင်းသဘော (အနတ္ထ) တို့ ဖြစ်ကြ၏။

He comprehends that life is constantly changing and all conditioned things are transient. Neither

in heaven nor on earth does he find any genuine happiness, for every form of pleasure is a prelude to pain. What is transient is therefore painful, and where change and sorrow prevail there cannot be a permanent immortal soul.

ဘဝသည် အမြဲမပြတ် ပြောင်းလဲနေဖြီးလျှင် အကြောင်းတရား  
တို့ ပြုပြင်ဖန်တီးပေးထားသော အရာအားလုံးသည် ခဏအော်သာ  
တည်၍ ပြောင်းလဲပျက်စီးသွားကြခြင်းကို သူနားလည်သောပါက်  
လာ၏။ ကောင်းကင်ဘုံဟူသော နှစ်ပြည့်များမှုံးလည်းကောင်းကမ္မာ  
မောင်ပေါ်မြှုံးလည်းကောင်း စစ်မှုန်သော ပျော်ဆွင်ချမ်းမြှုံးမှုံးကို သူ  
မတွေ့မြင်ရပါ၊ အကြောင်းမှာ သာယာပျော်ဆွင်မှု၏ အသွင်သဏ္ဌာန်  
သည် ဆင်းရောင်း၏နိဒါန်းသာဖြစ်သောကြောင့်တည်း။ ထိုကြောင့်  
မတည်မြှုံးဖြစ်ဖြစ်ပျက်ပြောင်းလဲနေသောအရာအားလုံးသည် ဆင်းရောင်း၏  
ခြင်းသာဖြစ်၏။ ထိုအပြင် ပြောင်းလဲခြင်းနှင့် ဝမ်းနည်းပူဇေားခြင်း  
တို့ လွမ်းမိုးတည်ရှိနေသည့် နေရာတိုင်းမြှုံး တည်မြှုံးသောသေဆုံးခြင်း  
မရှိသောစိညာ၍ (၁) အတ္ထဟူ၍ မရှိနိုင်ပါ။

Whereupon, of these three characteristics, he chooses one that appeals to him most and intently keeps on developing Insight in that particular direction until that glorious day comes to him when he would realize Nibbāna for the first time in his life, having destroyed the three Fetters—self-illusion (*Sakkāya-ditthi*), doubts (*Vicikicchā*), indulgence in

(wrongful) rites and ceremonies (*Silabbataparā-māsa*).

ယောကီသည် လက္ခဏာရေးသုံးပါးအနက် သူအနှစ်သက်ဆုံး လက္ခဏာတစ်ခကို ရွှေချယ်ပြီးလျှင် စိတ်အားထက်သန့်စွာ ဘာဝနာ ရူမှားကာ ထို့ြို့တည်ချက်လားရာအတိုင်း ပိပသုနာဉာဏ်ပညာကို အဆင့်ဆင့်ဖြိုးတိုးတက်စေ၏။ အနေးနှင့်အမြန်ဆိုသလို သူ၏ဘဝ တွင် ပထမဆုံးအကြိမ်အဖြစ် နိဗ္ဗာန်ကို သူ မျက်မှာက်ပြုနိုင်သော ကြီးကျယ်ခမ်းနားသည့် အောင်ပွဲခံသောနေ့သည် ဆိုက်ရောက်လာ ပေလိမ့်မည်။ ထိုအခါ သောတာပတ္တိမဂ်ဉာဏ်ဖြင့် သယောဇူးသုံးပါး ကို ဖျက်ဆီးပစ်နိုင်လေတော်၏။ ထိုသံယောဇူးသုံးပါးမှာ ငါရှိသည် ဟု အယူမှားမူ (သလ္ာသဒို့), ရတနာမြတ်သုံးပါးနှင့် တရားသဘာ တို့၌ ယုဗ္ဗားသံသယဖြစ်မှု (ဂိတ်ကိုစာ) နှင့် ရွှေတ်ဖတ်သရဣဗာယ်, ပူဇော် ပွဲမှားဖြင့် သံသရာဝင်ဆုံးရဲမှ လွှတ်မြောက်နိုင်၏ဟု အယူမှားမူ (သီလ္မာတပရာမာသ) တို့ဖြစ်ကြ၏။

At this stage he is called a *Sotāpanna* (Stream-Winner)—one who has entered the stream that leads to Nibbāna. As he has not eradicated all Fetters he is reborn seven times at the most.

ဤအဆင့်ဖြုံးသူ၊ ကို သောတာပန်—နိဗ္ဗာန်သို့ ြို့တည်သော ရှစ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီးသူ—ဟု ခေါ်ဆိုရ၏။ သူသည် သယောဇူးနောင်ကြီးအားလုံးကို မဖြတ်တောက်ရသေးသည့်အတွက် ကာမသုဗ္ဗားတွင် အလွန်ဆုံး ခုနစ်ဘဝ ပြန်လည်မွေးဖွားရညီးမည် ဖြစ်၏။

Summoning up fresh courage, as a result of this glimpse of Nibbāna, the Pilgrim makes rapid progress and cultivating deeper Insight. He becomes a *Sakadāgāmi*—(Once Returner) - by weakening two more Fetters—namely Sense-desire (*Kāmarāga*) and ill-will (*Paṭigha*). He is called a *Sakadāgāmi* because he is reborn on earth only once in case he does not attain Arahatship.

နိဗ္ဗာန်ကို လုမ်းမြင်ရပြီးသည် အကျိုးရလဒ်အဖြစ် ယောကိုသည် ရဲစွမ်းသတ္တိသစ်နှင့် ခွန်အားသစ်တို့ကို စုစည်း၍ ဝိပဿနာဆက်လက် ရူဗျားသဖြင့် လျင်မြန်စွာတိုးတက်ပြီးကာ ပို၍နက်ရှိရိုင်းစွာ ထိုးထွင်း သီမြင်လာ၏။ ခုတိယမဂ်ညာဏ်ဖြစ်သည် သကဒါဂါမိမဂ်ညာဏ်ကို ရရှိသောအခါ သူသည် သကဒါဂါမ် အဖြစ်သို့ အဆင့်မြင့်တက်သွား၏။ သူသည် ကာမရှုက်အာရုံများကို လိုချင်နှစ်သက်မူ (ကာမရာဂ) နှင့်စိတ်ဆိုးခြင်း (ပဋိယာ) ဟူသော သံယောဇ္ဈာန်စုပါးကို ပိုမိုအားနည်း အောင် ပြုလပ်နိုင်ခဲ့ပြီးဖြစ်၏။ သူသည် ကာမဘုံးတစ်ကြိမ်သာပြန် လည်မွေးဖွားရန်ရှိသည့်အတွက် သူကို သကဒါဂါမ် (တစ်ကြိမ်ပြန် လာသူ) ဟု ခေါ်ဆိုခြင်းဖြစ်၏။

It is in the third stage of Sainthood—*Anāgāmi* (Never-Returner) that he completely discards the aforesaid two Fetters. Thereafter, he neither returns to this world nor does he seek birth in the celestial realms, since he has no more desire for sensual

pleasures. After death he is reborn in the "Pure Abodes" (*Suddhāvāsa*), a congenial Brahma plane, till he attains Arahatship.

ပိတသုနာဘာဝနာ ထပ်မံရှုံးသဖြင့် အနာဂတ်မင်္ဂလာက်ကို  
ရရှိသည့်အခါ တတိယအဆင့် အရိယာဖြစ်သော အနာဂတ် အဖြစ်သို့  
ရောက်၏၊ ထိုအခါတွင်မှ ဆိုခဲ့ပြီးသော သံယောဇ်နစ်ပါးကို အမြစ်  
ပြတ် ပယ်သတ်နိုင်၏။ ထိုသို့ပယ်သတ်ပြီးဖြစ်သည့်အတွက် ထိုဘဝ  
၏ နောက်၌ လူ.ပြည့်၌လည်းကောင်း၊ နတ်ပြည့်များ၌လည်းကောင်း  
သူ ပြန်လည်မွေးဖွားခြင်းမရှိတော့ချော့ အကြောင်းမှာ ကာမဂ္ဂက် သာ  
ယာ ပျော်ရွင်မှုများကို သူ အလိုမရှိတော့သည့်အတွက် ကြောင့်ဖြစ်၏။  
ကာမဘုံများသို့ ပြန်မလာသည့်အတွက် သူ့ကို အနာဂတ် (ပြန်မလာ  
သူ)ဟု ခေါ်ခြင်းဖြစ်၏။ သူသေဆုံးသောအခါ “စင်ကြယ်သောဘုံ”  
(သူဒွါဝါသဘုံ) ခေါ် သာယာမွေးလျှော်ဖွယ်ကောင်းသော ပြဟ္မာ့ဘုံ  
၌ ပြန်လည်မွေးဖွား၏။ သူသည် သူဒွါဝါသဘုံ၌ အရဟတ္တမင်းနိုလ်  
ကို ရရှိပြီးလျှင် ရဟန္တဖြစ်လိမ့်မည်။

Now the saintly pilgrim, encouraged by the unprecedented success of his endeavours, makes his final advance and destroying the remaining Fetters, namely, lust after life in Realms of Forms (*Rūparāga*) and Formless Realms (*Arūparāga*), conceit (*Māna*), restlessness (*Uddhacca*), and ignorance (*Avijjā*), becomes a perfect Saint—an *Arahat*, a Worthy One.

လူ.ပြည်၌ အနာဂတ်ဖြစ်ပြီးသော ယောကိသည် သုဒ္ဓံကြီးပမ်းမှ  
များ၌ ယခင်က မကြုံတွေ.ခဲ့ဖူးသော အောင်မြင်မှု၏ အားပေး တိုက်  
တွန်းမှုကြောင့် ပိပသုနာထပ်မံရှုပွားသောအခါ နောက်ဆုံး တိုးတက်  
မှုကို ရရှိပြီး အရဟတ္တမဂ်ညာက်ကို ရရှိ၏။ ဤမဂ်ညာက်ဖြင့် ကြွင်း  
ကျွန်းနေခဲ့သော သံယောဇုံငါးပါးကို အမြစ်ပြတ်ပယ်သတ်နိုင်၏။  
ဤသံယောဇုံငါးပါးတို့မှာ ရှုပြဟ္မာဘဝကို နစ်သက်တပ်မက်ခြင်း  
(ရှုပရာဂ), အရှုပြဟ္မာဘဝကို နစ်သက်တပ်မက်ခြင်း (အရှုပရာဂ),  
ဘဝင်မြင့်ခြင်း (မာန), ပုံ.လွင့်ခြင်း (ဥဒ္ဓ) နှင့် အမှန်ကို မသိခြင်း  
(အဝိဇ္ဇာ) တို့ ဖြစ်ကြ၏။ ယခုအခါ သူသည် လုံးလုံးလျားလျား မြင့်  
မြတ်သော အရိယာ (ဝါ) ရဟန္တာ အဖြစ်သို့ ရောက်ရှိသွားပေပြီ။ အပုံ  
၅၇၁ ခံထိုက်သူတစ်ဦး ဖြစ်သွားပေပြီ။

Instantly he realizes that what was to be accomplished has been done, that a heavy burden of sorrow has been relinquished, that all forms of attachment have been totally annihilated, and that the Path to Nibbāna has been trodden. The Worthy-One now stands on heights more than celestial, far removed from the rebellious passions and defilements of the world, realizing the unutterable bliss of Nibbāna and like many an Arahat of old, uttering that paean of joy:—

*"Goodwill and wisdom, mind by method trained,  
The highest conduct on good morals based,  
This maketh mortals pure, not rank or wealth."*

ရဟန္တာဖြစ်သည်နှင့်တစ်ပြိုင်နက် ပြုလုပ်စရာရှိသမျှအလုပ်ကို  
ပြုလုပ်ပြီးပြီ၊ ဆင်းခဲ့ခြင်းဟူသော ဝန်ထဲပ်ဝန်ပိုးကြီးကို စွန်လွတ်လိုက်  
ပြီးပြီ၊ တပ်မက်တွယ်တာမှု၏ အသွင်အားလုံးကို လုံးဝေါသုံးအပြီး  
အပြတ် ချေမှန်းသုတ်သင်ပြီးပြီ၊ ထို့အပြင် နိဗ္ဗာန်သို့သွားသည့် မဂ်  
လမ်းကြောင်းကိုလည်း လျောက်လုမ်းခဲ့ပြီးပြီဟူသည်ကို ဘုချက်ချင်း  
သိနားလည်၏။ အပူဇော်ခံထိုက်သော ရဟန္တာအရှင်မြတ်သည် ယခု  
အခါ နတ်ဘုံ၊ ပြဟ္မာဘုံတို့ထက် ပို၍မြင့်မားသောအမြင့်၌ ရပ်တည်  
နေပြီးလျင် လောက၏အညွှန်အကြော်ကိုလေသာများနှင့် ထက္ခာ  
သောင်းကျော်းတတ်သည့်ပြင်းပြသောခံစားမှုများမှ ဝေးကွာလျက်ရှိ၏။

သူသည် ထုတ်ဖော်ပြောဆိုခြင်းရှာ မစွမ်းသာသည့် နိဗ္ဗာန်၏  
အမြှောက်ချမ်းသာကိုသိရှိစားနေပြီးလျင် ရှေးက မြောက်မြားစွာသော  
ရဟန္တာအရှင်မြတ်များကဲသို့ ဝဲမ်းမြောက်မှုကို ဖော်ပြသည့် ဥဒါန်း  
စကားကို ကျူးရင့်၏ -

*"မဂ်လမ်းစဉ်ဖြင့် စိတ်ကိုလေ့ကျင့်ပေးသောအခါ*

*စိတ်ထားတည်ကြည်ကောင်းမွန်ဖြင့်၊ ဥာဏ်ပညာတို့နှင့်တကွ  
ကိုယ်ကျင့်သိလကောင်းပေါ်အခြေခံသည့်*

*အမြင့်မားဆုံးအပြုအမှတို့သည်*

*သေမျိုးဖြစ်သော လူများကို ဖျောစင်စေကြ၏၊*

*ရာထူးရက်သိန်နှင့်စနစ်ည်းစိမ်တို့က စိတ်ကိုမဖြာစင်စေနိုင်ပါ။"*

**As T.H. Huxley states—**"Buddhism is a system



“သို့ပါသော်လည်း ဗုဒ္ဓဘာသာသည် ကမ္မာ၏ ကြီးမားသော  
အစိတ်အပိုင်းသို့ အဲသြဖွယ်ကောင်းသော အရှင်အဟန်ဖြင့် ပုံးနှံသွား  
ပြီးလျင် ယနေ့တိုင်အောင်ပင် ကမ္မာလူသားတို့၏ ကြီးမားသော  
အစိတ်အပိုင်းက ကိုးကွယ်နေသည့် အဓိကဘာသာတစ်ခုဖြစ်လျက်  
ရှိပေ၏။”

ဒေါက်တာမင်းတင်မွန့်